

မြန်မာနိုင်ငံရှိ

အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ



မူးတွဲအစီရင်ခံစာ



မြန်မာအမျိုးသမီးသမဂ္ဂ^{နယ်}
နိုင်ငံရေးအကျဉ်းသားများကုည္းစောင့်ရှုံးရေးအသင်း(မြန်မာနိုင်ငံ)
204d STF/azz:05D

ပုဂ္ဂနိုင်မှတ်တမ်း

စာအုပ်အမည်
မြန်မာနိုင်ငံရှိ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားများ

ထုတ်ဝေနှစ်
ဖေဖော်ဝါရီ ၂၀၀၄

စောင်ရေ
၁၀၀၀

ထုတ်ဝေဖွန့်ချိ
မြန်မာအမျိုးသမီးသမဂ္ဂ (BWU)
PO Box 40, Mae Ping PO, Chiang Mai 50180, Thailand
နိုင်ငံရေးအကျဉ်းသားများ ကုသိဇ္ဇာန်ရောက်ရေးအသင်း (AAPP)
PO Box 93, Mae Sot, Tak Province 63110, Thailand

အဖွဲ့အစည်း
ကျော်ကျော်သီန်း (AAPP)

မာတိကာ

၁။	အကြောင်းအရာ	စာမျက်နှာ
၁။	အမှာစာ	၅
၂။	နိဒါန်း	၆
၃။	ဖမ်းဆီးအကျဉ်းချုပ်ခြင်း	၁၅
၄။	၂၀၀၃ ခုနှစ်၊ မေလတွင် အကြောင်းဖက် တိုက်နိုက်၊ ဖမ်းဆီးခံရခြင်း	၁၇
၅။	လိုင်ပိုင်းဆိုင်ရာ စောင်ကား နှောင့်ယူက်ခံရခြင်း	၁၈
၆။	တရားစီရင်ရေး	၂၀
၇။	ညွှန်းပန်းနိုင်စက်မှု	၂၂
၈။	အစားအစာ	၂၄
၉။	ကျွန်းမာရေး	၂၆
၁၀။	ကိုယ်ဝန်ဆောင်အမျိုးသမီးများ	၂၀
၁၁။	စာဖတ်ခွင့်	၂၂
၁၂။	ထောင်ဝင်စာ	၂၃
၁၃။	ရှင်သနရေး	၂၅
၁၄။	အကျဉ်းထောင်မှ လွတ်ပြောက်ဖြီး အခြေအနေများ	၂၆
၁၅။	အမျိုးသမီးရေးရာကော်မတီ	၂၇
၁၆။	စီးပေါ်နှင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများညီလာခံ	၂၈
၁၇။	တောင်းဆိုချက်များ	၂၁
၁၈။	အောက်ခြေမှတ်စုများ	၂၁

နောက်ဆက်တွဲများ

ပုံ	အဓိကရှင်းအရာ	တမျက်နှာ
၁။	နောက်ဆက်တွဲ-၁၊ မကေသီအေး	၄၃
၂။	နောက်ဆက်တွဲ-၂၊ ဒေါ်ခင်စန်းနှယ်	၅၀
၃။	နောက်ဆက်တွဲ-၃၊ ဒေါ်ကြတာခင်မာကြည့်	၅၇
၄။	နောက်ဆက်တွဲ-၄၊ ဒေါ်စန်းစန်း	၆၉
၅။	နောက်ဆက်တွဲ-၅၊ ဒေါ်စမ်းစမ်းနှဲ့	၈၇
၆။	နောက်ဆက်တွဲ-၆၊ မမြတ်မိမိတွန်း	၉၃
၇။	နောက်ဆက်တွဲ-၇၊ မယုယုလိုင်	၁၀၃
၈။	နောက်ဆက်တွဲ-၈၊ ဒေါ်ရင်ရင်မေ (ခေါ်) ဒေါ်စာ	၁၁၁
၉။	နောက်ဆက်တွဲ-၉၊ ဒေါ်သန်းတွေ့ယ်	၁၁၇
၁၀။	နောက်ဆက်တွဲ-၁၀၊ ဒေါ်အေးအေးခိုင်	၁၂၃
၁၁။	နောက်ဆက်တွဲ-၁၁၊ ဒေါ်အေးအေးသင်း	၁၂၉

ဓာတ်ပုံစာမျက်နှာများ

လက်ရှုအချိန်ထိ အကျဉ်းကျနေဆဲဖြစ်သော အမျိုးသမီးနိုင်ငံရေးအကျဉ်းသားအချို့ အကျဉ်းထောင်မှ လွှတ်မြောက်လာပြီးဖြစ်သော အမျိုးသမီးနိုင်ငံရေးအကျဉ်းသားအချို့ သေဆုံးသွားသော အမျိုးသမီးနိုင်ငံရေး အကျဉ်းသားများ	၁၃၉-၁၄၂
အမျိုးသမီးနိုင်ငံရေးအကျဉ်းသားစာရင်း (စုစောင်းရရှိသမျှ)	၁၄၉-၁၅၁

အမှာစာ

ဤ “မြန်မာနိုင်ငံရှိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ” အစီရင်ခံစာကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) နှင့် မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) တို့ ပူးတွဲထုတ်ဝေခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်ပါက ကိုလိုနိုင်ခေတ်၊ လွှတ်လပ်ရေးပြီးခေတ်၊ မဆလခေတ်နှင့် ယခုနောက်ဆုံး နဝါဘ၊ နအဖ ခေတ်များ အထိ အမျိုးသမီးများ မပါဝင်ခဲ့သော နိုင်ငံရေးလှပ်ရားမှုဟူ၍ မရှိခဲ့ပေ။ နိုင်ငံရေး ဟူသည်မှာ အမျိုးသားများ၏အလုပ်ဖြစ်သည်ဟု ခံယူကျင့်သုံးလျက်ရှိသော မိမိတို့ လူ့အဖွဲ့အစည်း၏ သမားရုံးကျ အမြင်သဘောထားများ၊ ယုံကြည်မှုများ၊ အဖွဲ့အလမ်းများကြေားထဲမှပင် ယောကျိုးသားများနှင့် ရင်ဘောင်တန်းကာ နိုင်ငံရေး ခရီးကြမ်းထဲသို့ ရရှိရုံး စွန်စွန်စားစား ပါဝင်လာခဲ့ကြသော အမျိုးသမီးများစွာ ရှိခဲ့ကြောင်း သမိုင်းတွင် အထောက်အရားတွေ့နိုင်ပေသည်။

လူ့အဖွဲ့အစည်းတွေ စွဲ့ဖြိုးတိုးတက်ရေးနှင့် ပြိုမြဲ့ချမ်းသာယာရေးတို့အတွက် မဖြစ်မနေလိုအပ်လျက်ရှိသော အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုအတွက် အမျိုးသမီး များကသာ ကျိုးပမ်းကြရမည်မဟုတ်ဘဲ လူ့အဖွဲ့အစည်းရှိ လူသားအားလုံးတွင် တာဝန်ရှိသည်ဟူသော အသိတရားရှိရေးသည် အရေးကြီးပေသည်။ အထူးသဖြင့်

မြန်မာနိုင်ငံရှိအမျိုးသမီးနှင့်ဓရအကျဉ်းသားများ

‘အစိုးရ’ အဖြစ် တိုင်းပြည်ပေးရာအဝဝကို စီမံခန့်ခွဲရသော တိုင်းပြည်ခေါင်းဆောင်များတွင် ထိအသိတရားရှိရေးသည် လွန်စွာ အရေးကြီးပေသည်။

နိတစစ်အစိုးရလက်ထက်တွင် ပါတီစုံဒီမိုကရေးစီမံခန့်ခွဲရသော တိုင်းပြည်ခေါင်းဆောင်ကျင်းပေရေးကော်မရှင်ဥပဒေကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ကို စွဲဝည်းတည်ထောင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်သည် အထွေထွေအတွင်းရေးမှုးတာဝန် ပေးအပ်ခြင်းခံခဲ့ရသည်။ ထိုအချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရကို ပွင့်လင်းစွာပေဖန်မှုများပေါ်သွားကြောင့် စစ်အစိုးရ၏ ကန့်သတ်မှတ်နိုင် စိန်းချုပ်ချယ်မှုပေါင်းများစွာကို ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဒီပုယ်ငါးလုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့သည့်အချိန် အထိ ခံခဲ့ရသည်။

၁၉၉၀ ပြည့်နှစ် ရွှေးကောက်ပွဲတွင် ပါဝင်ယျုံပြုင်သူ ၂,၂၇၆ ဦး ရှိယဉ်အနက် အမျိုးသမီး ၈၈ ဦး ပါဝင်ခဲ့သည်။ ရာခိုင်နှုန်းအရ နည်းပါးသည်ဆိုနိုင်သော်လည်း နိုင်ငံရေးသမားများကို ရက်စက်စွာနိုင်ကွပ်နေသော နေတော်ကြီးတွင် ထိမျှအထိ အမျိုးသမီးများ နိုင်ငံရေးနှီးကြေားတက်ကြွော်ခြင်းသည် မှတ်တမ်းတင် ဂဏ်ပြုရ မည့်အောင်မြင်မှုကြီးဖြစ်ခဲ့သည်။ သို့ပါသော်လည်း ရွှေးကောက်တင်မြောက်ခံကြရသော အမျိုးသမီး ၁၅ ဦးမှာ ထောင်သွင်းအကျဉ်းချုပ်ခြင်း၊ မိသားစုံသာဝများကို ဘက်ပေါင်းစုံမှ နိုင်ကွပ်ခံရခြင်းတို့ဖြင့် အဆုံးစွန် ထိုးနှက်မှုများကို ကြံ့ကြံ့ခံခဲ့ကြပြီး လေးဦးမှာ ကွယ်လွန်သွားခဲ့လေပြီ။

ထိုကဲ့သို့ နိုင်ငံရေးလုပ်ရားမှုများတွင် ဦးဆောင်၍ နိုင်ငံရေးခနီးကြမ်းထဲတွင် အမျိုးသားများနှင့် ရင်ဘောင်တန်းကာ ရက်စက်ကြမ်းကြုတ်သော စစ်အစိုးရကို ယျုံပြုင်သံတုနေကြရသောအမျိုးသမီးများရှိယကဲ့သို့ ဒီမိုကရေးရေးလုပ်ရားမှုတွင် မိမိတို့တိုးချင်းစီးအသိတရား၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်များဖြင့် အုတ်တချိ သတ္တုပွင့်အဖြစ် ပါဝင်ထမ်းဆောင်ခဲ့ကြသော အမျိုးသမီးများစွာလည်း ရှိခဲ့ပေသည်။ ထိုကဲ့သို့ ရရှိဝံ့ဝံ့ ပါဝင်ခဲ့ကြသောကြောင့် ထောင်သွင်းအကျဉ်းချုပ်အား ခံခဲ့ကြရသူ အမျိုးသမီးများစွာလည်း ရှိခဲ့ပေသည်။ ထိုးနှက်မှုများအား မှတ်တမ်းတင်ရန် တာဝန်ရှိယဉ်လှုပ်ဟု ခံယူလျက် ဤအစီရင်ခံစာကို

ပြုစုထဲဝေရခြင်းဖြစ်ပါသည်။ လွတ်မြောက်နယ်မြေတွင် ထုတ်ဝေရခြင်း ဖြစ်သော ကြောင့် ဤအစီရင်ခံစာသည် ပြည့်စုံသောအစီရင်ခံစာမဟုတ်ကြောင်း ဝန်ခံပါသည်။

အမျိုးသမီးများ၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုဟူသည် အပြောလွယ် သလောက် လက်တွေ့အခြေအနေတွင် အခက်အခဲများစွာ ရှိပါသည်။ အမျိုးသမီး များ၏ နိုင်ငံရေးဘဝကို လူအများ ပိုမို နားလည်သိမြင်လျက် နိုင်ငံရေးလုပ်ရားနှင့် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုအပေါ် ပိုမိုလမ်းဖွင့်ပေးနိုင်ရန် ရည်ရွယ်သည့်အပြင် စိအာဏာရှင်စနစ်ကို အံတူလျက်ရှိကြသော အမျိုးသမီးအပေါင်းအား ဤအစီရင် ခံစာဖွင့် ရှုကြပြီ ချိုးမြှောက်အပ်ပါသည်။

မြန်မာအမျိုးသမီးသမဂ္ဂ

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှုံးကြရေးအသင်း (မြန်မာနိုင်ငံ)

နိဒါန်း

အမျိုးသမီးများ၏ အခြေခံနိုင်ငံရေးအခွင့်အရေးဖြစ်သော မဲပေးခွင့်ကို မြန်မာ နိုင်ငံတွင် ၁၉၂၂ ခုနှစ်မှစ၍ ရရှိခဲ့ကြသည်။ မဲပေးခွင့်ရရှိခြင်းနှင့်အတူ အမျိုးသမီး များသည် ကိုလိုနိဘဝမှ တိုင်းပြည်၏လွှတ်လပ်ရေးရရှိအောင် တိုးပမ်းရာတွင် အမျိုး သားများနှင့်အတူ ရင်ဘောင်တန်း၏ တိုက်ပွဲဝင်ခဲ့ကြသည်။

၁၉၁၉ တွင် ပထမဗီးဆုံးသော အမျိုးသမီးအဖွဲ့အစည်း “ကုမ္ပဏီ” ကို တည်ထောင်ခဲ့ပြီးနောက်ပိုင်းတွင် အခြား အမျိုးသမီးအဖွဲ့များဖြစ်ကြသော မြန်မာ အမျိုးသမီးသမဂ္ဂ၊ မြန်မာအမျိုးသမီးရေးရာကောင်စီ၊ မြန်မာအမျိုးသမီးအစည်းအရုံး၊ ဓမ္မသုခ အစည်းအရုံးတို့သည်လည်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့သည်။ ၂၀ ရာစွဲ အစောပိုင်းကာလများက အမျိုးသမီးတို့၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုမှာ အမျိုးသားရေးစိတ်ဓာတ်များဖြင့် ပါဝင်ပတ်သက်ခြင်းဖြင့် မျိုးချစ်စိတ်ဓာတ်ကို ပြသခဲ့ ခြင်းဖြစ်သည်ဟုပြောလျှင် ရနိုင်ပေသည်။ ၁၉၂၀ တွေ့သို့လဲကျောင်းသားများဆုံး ပြုပွဲများတွင်လည်း ကျောင်းသူအမျိုးသမီးများပါဝင်ခဲ့ကြသည်။ ကုမ္ပဏီအမျိုးသမီး အသင်းအဖွဲ့များကလည်း နောက်ပိုင်းမှ လိုအပ်သည့်အကူအညီများကို လုပ်ဆောင် ပေး၍ နိုင်ငံရေးတွင် အားဖြည့်ခဲ့ကြသလို ဟုမွှေ့ဗျား၏ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စ များကိုလည်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ဆန္ဒပြတောင်းဆိုမှုများလည်း ပြုလုပ်ခဲ့ ကြသည်။

မြန်မာနိုင်ငံ၏အမျိုးသမီးနှင့်ရေးအကျဉ်းသာများ

ထိုအပြင် ဒေါ်မြတ်နီးဆောင်သော အမျိုးသမီးအဖွဲ့သည် တရားဥပဒေပြုမှုတွင် အမျိုးသမီးများအပေါ် လိုင်ခွဲခြား၍ ပါဝင်မှုမပေးခြင်းကို ဆန္ဒပြုတောင်းဆို တိုက်ပွဲဝင်ခဲ့ကြသည်။ ရေနံပြေသပိတ်တိုက်ပွဲတွင် အမျိုးသမီးပေါင်းများစွာ တောင်းဆို ဆန္ဒပြုခဲ့ကာ သခင်များနှင့်အတူ သခင်များဘွဲ့ကိုခံယူရင်း မြန်မာ့လွှတ်လပ်ရေးအတွက် အသက်ကိုပဲမာနထားပဲ အားတက်သရော ကျော်နေရာမှ ရရှိတောက် ကြိုးပမ်းခဲ့ကြသည်။ ထိုအတူ လွှတ်လပ် ဧရာဝြီးနောက် ပါလီမန်ဒီဂရိုကရေးဆိုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အဖြစ် ဝင်ရောက်ယူဉ်ပြင် အရွေးချယ်ခဲ့ကြသည်လည်းရှိသည်။ ကရင်ပြည်နယ်မှ နောက်သမောင်ချိန်မှာ မြန်မာပြည်၏ ပထမဗီးဆုံးသော အမျိုးသမီးဝန်ကြီးဖြစ်ခဲ့သလို ဒေါ်ခေါ်ကြည်မှာလည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာပြည်သံအမတ်ဖြစ်ခဲ့သည်။ လွှတ်လပ်ပြီးမြန်မာနိုင်ငံ၏ ပထမဗီးဆုံးသော သမ္မတဏေနီး ရှမ်းပြည်နယ်မှ စောဒေဝါသည်လည်း ရှမ်းပြည်တပ်၏ ဥက္ကဋ္ဌပြုလော့ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါဝါ အုပ်စိုးခဲ့စဉ်ကာလတွင်လည်း ဥပဒေပြုရေးဆိုင်ရာနှင့် ပတ်သက်သော နေရာများတွင် အမျိုးသမီးအချို့ ရွှေးချယ်ခဲ့ကြရသည်။

မြန်မာနိုင်ငံတွင် လူမျိုးပေါင်းများစွာတည်ရှိမှုနှင့်အတူ ပြဿနာများသည်လည်း စစ်ပြီးခေတ်မတိုင်မီကတည်းက တည်ရှိခြေား လွှတ်လပ်ရေးရုံးနောက်တွင် စိမ့်ဆိုးဝါးလာခဲ့သည်။ ဦးနအိုးရလက်ထက်တွင် ပြည်တွင်းမဖြစ်သက်မှုများ ပိုမိုဖြစ်ပေါ်ခြေားပြီး နိုင်ငံရေးတွင် ယခင်ကတည်းက အမျိုးသားများကသာ လွှမ်းမိုးထားသည့် နိုင်ငံရေးကိုယ်စားပြုမှုမှ ပြောင်းလဲသွားခြင်းမရှိဘဲ အမျိုးသားများက သာ နိုင်ငံရေးအာဏာကို ဆက်လက် ချပ်ကိုင်ထားနိုင်စေရန် ပြည်တွင်း မဖြစ်မသက် ဖြစ်မှုများက ဖန်တီးပေးသကဲ့သို့ ရှိနှိုးသည်။ တိုင်းပြည်မဖြစ်မသက်မှုကို အကြောင်းပြကာ အာဏာသိမ်းခဲ့သော ဦး(ပိုလ်)နေဝါဒ်အဖိုးရသည် အဖျက်သမား (ရိုင်းပြည်မဖြစ်မသက်ဖြစ်အောင် ပြုလုပ်သူများ) ဟု ငါးတို့က ယူဆသူမှန်သမျှကို ဖမ်းဆီးကာ အကျဉ်းချုပ်သည်။ အမျိုးသားများပင် ရက်စက်စွာ အသတ်ခံ၊ အဖမ်းခံနေရသည့် အချိန်တွင် အမျိုးသမီးတို့၏ အကြောအနေမှာလည်း အန္တရာယ်များကြားတွင် ရှိနေခဲ့ရသည်။ ယခင်ကတည်းက အမျိုးသားဝါဒကြိုးစီးရေးရေးသည် စစ်ဝါဒကြိုးစီးရေးအတွက် ပိုမိုတွန်းသားပေးသလို ဖြစ်ခဲ့ရသည်မှာ ယနေ့အချိန်အထိ ဖြစ်ပေသည်။ ထိုအချိန်မှ

၈၅။ အမျိုးသမီးတို့၏ အခန်းကဏ္ဍမှာ ပိုမိုမေးမိန်သွားပြီး တစ်ခန်း ရပ်ခဲ့ရသည် ဆိုလျှင်မမှားပေ။

အမျိုးသားများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေခြင်းကို အကြောင်းပြုက ဒေါ်းသည့်များ၊ သားသမီး၊ ညီမမှား တန်ဆာခံအဖြစ် အဖမ်းခံရခြင်း၊ ဖိန့်ပံ့ရခြင်းသည် လည်း ယနေ့အာကာာရယူထားသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ လက်ထက်အထိဟုဆိုလျှင် မမှားပေ။ နိုင်ငံရေးမလုပ်ပါဟူ၍ တဗ္ဗာသိုလ်များတွင် အာမခံရသည့် အခြေအနေအထိ ဖြစ်ခဲ့သလို နိုင်ငံရေးတွင် မပါဝင်မပတ်သက်နိုင်အောင်လည်း နည်းမျိုးစုံဖြင့် တားမွှစ် ပိတ်ပင်ထားပေသည်။ တင်းကြပ်မှုများကို တောက်လျှောက်လုပ်လာခဲ့သော ၆၂ ခုနှစ် အာကာာသိမ်း စစ် အစိုးရသည် ၁၉၈၈ ခုနှစ်တွင်လည်း တားဆီးမှုများ၊ ဖမ်းဆီးမှုများ၊ မှုဒ်မီးကျင့်မှုများ ပြုလုပ်ခြင်းဖြင့် အမျိုးသမီးတို့၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို အဟန့်အတား ပြနေဆဲဖြစ်သည်။

အမျိုးသားကြီးစီးရေး အတွေးအခေါ်အများကြောင့် အမျိုးသမီးများအနေဖြင့် ပိမိတ်ယုံကြည်မှုကို လွတ်လပ်စွာတင်ပြခွင့် မရရှိခဲ့ပေ။ အခြေခံလူမှုရေးကိစ္စများ တွင်သာ အမျိုးသမီးများ ပါဝင်ပတ်သက်ခွင့် ရရှိကြပြီး ဆုံးဖြတ်ချက်ချရသည့် နေရာများတွင် မပါဝင်နိုင်စေရန် ကန့်သတ်ထားသည်။ ဆိုကြောင့်ပင် မြန်မာနိုင်ငံမှ အမျိုးသမီးတို့၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုများ နည်းမီးနေရသလို အမျိုးသမီးခေါင်းဆောင်မှုလည်း ရှားပါးပြီး မရှိသလောက်ပင် ဖြစ်နေရသည်။ အမျိုးသမီးတို့၏ နိုင်ငံရေးတွင်ပါဝင်မှုကို တားမြှုပ်ပိုက်ပင်းခံနေရသော်လည်း ယင်းအဟန့်အတား များကြားမှပင် ရရှိလာသော အခွင့်အရေးများကို အစဉ်အသုံးချုပ်ကြသည်။ နိုင်ငံရေးဘဝထဲတွင် ပါဝင်ပါက အန္တရာယ်ကြီးမားသည်ကို သိလျက်နှင့်ပင် ထောင်သောင်းချိ သော အမျိုးသမီးတို့သည် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတွင် မကြောက်မျှော် ပါဝင်ခဲ့ကြသည်။ အမျိုးသမီးအသီးသီးတို့သည် လမ်းမပေါ်ထွက်၍ ပြည်သူလူထု တရပ်လုံးလိုလားတောင့်တနေသော အခွင့်အရေးများကို ဆန္ဒပြတောင်းဆိုခဲ့ကြသည် မှာ ၁၉၆၂ ခုနှစ်နောက်ပိုင်း နိုင်ငံရေးတွင် အမျိုးသမီးတို့၏ ကြီးမားသော ပါဝင်ပတ်သက်မှုပ်ပိုက်ဖြစ်ပေသည်။ ၈၈ အရေးတော်ပုံတွင် ကျောင်းသူများ အများအပြား ဖမ်းဆီးခံခဲ့ကြရသည်။

မြန်မာနိုင်ငံရှိအမျိုးသမီးနှင့်ရေးအကျဉ်းသားများ

ညွှန်ပန်းနိုင်စက် ခံခဲ့ကြရသည်။ ကျောင်းသူအချို့ မှတ်မီးကျင့်ခံကြရသည်ဆိုသည့်
သတင်းများပင် ထွက်ပေါ်ခဲ့သည်။

အာဏာသိမ်းစစ်အစိုးရက ရွှေးကောက်ပွဲ ကျင်းပပေးပြီး ပြည်သူ့လွတ်တော်
ခေါ်မည်ဟူသော ကတိဖြင့် ၁၉၉၀ ခုနှစ်တွင် ပါတီရုံ ဒီမိုကရေစီ အထွေထွေ
ရွှေးကောက်ပွဲကို ကျင်းပခဲ့သည်။ ရွှေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂,၂၉၆
ယောက် ပါဝင်ယူ၍ပြုပြုခဲ့ရာ အမျိုးသမီး လွတ်တော် ကိုယ်စားလှယ်လောင်း ၈၄
ဦး ပါဝင်ယူ၍ပြုပြုခဲ့သည်။ ၄၇ဦးတို့အထဲမှ အမျိုးသမီး လွတ်တော်ကိုယ်စားလှယ်ပေါင်း
၁၅၆ဦး အရွှေးခံခဲ့ရသည်။ ဤသည်မှာ အစဉ်အဆက် စိန္တပွဲခြား ဆက်ဆံခံခဲ့ရသည့်
မြန်မာအမျိုးသမီးများအတွက် မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ရမည့် ဖြစ်စဉ်တာခုပ္ပါ
ပြော၍ရနိုင်သည်။ သို့သော ယနေ့အချိန်အထိ အနိုင်ရပါတီများ လွတ်တော်
တက်ရောက်ခွင့် မရသေးသည့်ပြင် လွတ်တော်ကိုယ်စားလှယ် အများအပြားတို့အား
မိမိတို့၏ နိုင်ငံရေးပါတီများမှ အတင်းအကျပ် နှစ်ထွက်ခိုင်းခြင်း၊ အကျဉ်းချခြင်း
များကို စစ်အစိုးရက ပြုလုပ်ခဲ့သည်။ ထိဖြစ်ရပ်များမှ အမျိုးသမီး လွတ်တော်
ကိုယ်စားလှယ်များလည်း သက်သာခွင့်မရခဲ့ခြေ။ အဆိုးသွားဆုံးမှာ ဤကာလများ
အတွင်း လွတ်တော်ကိုယ်စားလှယ်အချို့ အကြောင်းအမျိုးမျိုးဖြင့် အသက်ဆုံးပါး
သွားခဲ့ခြင်းဖြစ်သည်။ ထိုအထဲတွင် အမျိုးသမီး လွတ်တော်ကိုယ်စားလှယ်များ
ဖြစ်သည့် မွန်ပြည်နယ် မှန့်မြှို့နယ်မှ လွတ်တော်ကိုယ်စားလှယ် ဒေါတင်စောဦး၊
ရန်ကုန်တိုင်း အလုံမြှို့နယ်မှ လွတ်တော်ကိုယ်စားလှယ် ဒေါစန်းစန်းဝင်း၊ ကချင်
ပြည်နယ် ရွှေကူးမြှို့နယ်မှ လွတ်တော်ကိုယ်စားလှယ် ဒေါစန်းတင်နှင့် ရမ်းပြည်နယ်
နမ္မတူးမြှို့နယ်မှ လွတ်တော်ကိုယ်စားလှယ် ဒေါမြှို့ဗို့လည်း ပါဝင်ခဲ့သည်။

လွတ်တော်ကိုယ်စားလှယ်များသာမဟုတ်ဘဲ ရှေ့ပိုင်းတွင် တင်ပြခဲ့သလို
လူတန်းစားပေါင်းစုံမှ အမျိုးသမီးများလည်း အကျဉ်းချခဲ့ကြရာ သေဆုံးခဲ့ကြရသည်။
နိုင်ငံရေးကို ကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်သောကြောင့်လည်းကောင်း၊ နိုင်ငံရေး
လုပ်ဆောင်နေသော ဖော် အစ်ကို မောင်များအား အားပေးအားမြှောက်ပြသည်
ဆိုသောကြောင့်လည်းကောင်း အကျဉ်းထောင်များတွင် ဖမ်းဆီးအကျဉ်းချခံထားရ
သည့် အမျိုးသမီးများစွာ မြန်မာပြည်တွင် ရှိနေပါသေးသည်။ ယုံကြည်ချက်များ

ကြောင့် အကျဉ်းကျခံခြင်းမဟုတ်ဘဲ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုများ၏ သားကောင်များဖြစ်နေရသော အမျိုးသမီးများစွာလည်း ရှိနေပေသေးသည်။

နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်ပတ်သက်ရခြင်းသည် မြန်မာနိုင်ငံကဲ့သို့သော လူအဖွဲ့အစည်းမျိုးတွင် လွယ်ကူသောကိစ္စတော့မဟုတ်ပေ။ အောင်အဆက်ဆက် လက်ခံယုံကြည်ထားခဲ့မှုများအရဆိုလျှင် အမျိုးသမီးတယောက်အနေဖြင့် မိမယုံကြည်သော အလုပ်တရအတွက် လွတ်လပ်စွာ ပါဝင်ခွင့်ရရှိရေးမှာ မဟာ အခွင့်အရေးဟန့်ကဲ့သို့ ဖြစ်နေသည်။ အမျိုးသားများနည်းတူ အခွင့်အရေးများ တန်းတူ ရှိသည်ဟု ယူဆကြသည့် အမျိုးသမီးများရှိသကဲ့သို့ နိုင်ငံရေးသည် ကြီးကျယ်မြင့်မြတ်သော ကိစ္စဖြစ်သဖြင့် အမျိုးသားများသာ လုပ်ဆောင်သင့်သည်။ အမျိုးသမီးများနှင့်မသက်ဆိုင်ဟု ယုံကြည်သူများသည်လည်း ဒုန်းအေးရှိနေပေသည်။

မည်သို့ပင် ဖြစ်စေကော်မူ နိုင်ငံရေးသည် အားလုံးနှင့်သက်ဆိုင်သော အရေးကိစ္စဖြစ်သည်ဟုယူဆပြီး လုပ်ကိုင်သောကြောင့် ကိုလိုနိဇာတ်မှသည် ယနေ့ နအဖလက်ထက်အထိ အကြမ်းပက်ခြင်းအမျိုးမျိုး၊ ပိနိုင်ခွဲခြားခြင်းအမျိုးမျိုးကို ခံနေရသည့်ကြားမှ ပါဝင်ခဲ့ကြသော အမျိုးသမီးများ၏ သွေး အန်းနာခံစွန်းလွှတ်မှု၊ ခံနိုင်ရည့်စွာ၊ အားမာန့်များမှာ အားကျလေးစားဖွယ်ရာကောင်းသလို မှတ်တမ်းတင်အပ်သည်။ အထိ ကြီးမြတ်လှပေသည်။

ထို့ကြောင့် ဘွဲ့ လူထုအုံကြေးမှုတွင်လည်း ပါဝင်ခွဲပြီး နိုင်ငံရေးလူပ်ရှားမှုများတွင် ဆက်လက်ပါဝင်မှုကြောင့် မြန်မာနိုင်ငံရှိ ဝရိုင်အကျဉ်းထောင်များတွင် အမျိုးသားများထက် ပိုမိုဒုက္ခရောက်ပြီး စိုးရိမိထိတ်လန်းမှုများဖြင့် အကျဉ်းကျခံရဖူးသော အမျိုးသမီးများအကြောင်းကို စစည်းတင်ပြလိုက်ပါသည်။



နာမည်ကျော် အင်းလိန်ဆောင်

ပမ်းဆီး၊ အကျဉ်းချုပ်ခြင်း

မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားများမရှိပါဟု စစ်အစိုးရက ပြောကြားလေ့ရှိသည်။ သို့သော်လည်း နိုင်ငံရေးလုပ်ရားမှုတွင် ပါဝင်ပတ်သက်မှုကြောင့် ဖမ်းဆီးခံရသူ အများအပြားရှိပါသည်။

စစ်အစိုးရကမှ နိုင်ငံရေးအကျဉ်းသားဟူသော ဝါဘာရကို အသုံးပြုလေ့မရှိပါ။ သို့သော်လည်း မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား အများအပြားရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများကပင် ထောက်ပြုလုက်ရှိသည်။ မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁,၃၅၀ ခန့် ရှိသည်ဟု ပြီးခဲ့သည့်လအတွင်း မြန်မာ နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်စစ်ဆေးခဲ့သော အပြည်ပြည်ဆိုင်ရာ လွတ်ပြုမှု ချမ်းသာခွင့်အဖွဲ့ကြီးက ပြောကြားခဲ့သည်။


ကမ္မားကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ မစွာတာပီညာရှိုးက မြန်မာ ပြည်တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁,၃၀၀ ရှိနေပြီး၊ ငါးတို့အား လွတ်ပေးရန် ပြီးခဲ့သည့်လက ထပ်မံ တောင်းဆိုထားသည်။^{၁၁} ငါးတို့အထဲတွင် အမျိုးသမီး အများအပြား ပါဝင်သည်။

၁၉၉၉ ခုနှစ်တွင် အမျိုးသမီး သုံးလီးသည် ဒေါ်အောင်ဆန်းစုကြည်၏ စာတိပုံ ရိုက်နိုပ်ထားသော အကြိုအဝါရောင်ဝတ်ဆင်မှုဖြင့် ဖမ်းဆီးခံရပြီး ထောင် ၅ နှစ်စီ ချမှတ်ခံခဲ့ရသည်။

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

အချို့မှာ နိုင်ငံရေးလုပ်ရားမှုတွင်ပါဝင်သော ခင်ပွန်းဖြစ်သူကြောင့် အကျဉ်းကျ ံကြေရသည်။ ခင်ပွန်းဖြစ်သူအား အာဏာပိုင်တို့က သွားရောက်ဖမ်းဆီးရာတွင် မတွေ့ရှုရသဖြင့် ဖနီးဖြစ်သူအား ဖမ်းဆီးလေ့ရှုသည်။

၁၉၉၉ နှလိုင်လတွင် ပုဂ္ဂိုလ်မှ နိုင်ငံရေးလုပ်ရားသူတိုးဖြစ်သည့် ကိုကျော်ဝဲ့ အား စစ်ထောက်လှမ်းရေးများက လိုက်လံဖမ်းဆီးခဲ့သည်။ ရင်းအား မတွေ့ရှုရသဖြင့် သုံးနှစ်အချွဲယ် သမီးယော သိမ့်ဝဲ့ခင်နှင့် ဖနီးဖြစ်သူ မဆင်ခင်လဲတို့အား ဖူလိုင်လ ၁၉၉၅ ရက်နေးတွင် ဖမ်းဆီးခဲ့သည်။ နိုင်ငံတောက်အဖွဲ့အစည်းအချို့က ကန်းကွက်သဖြင့် သမီးယော အား ဝါးရက်အကြောတွင် လွှတ်ပေးလိုက်သော်လည်း ဖနီးသည်အား ထောင်ဒဏ်တသက်တကျနှင့်ချမှတ်ခဲ့သည်။



ပုသိမ်ထောင်ရှိ အမျိုးသမီးအကျဉ်းသား
အချို့ကြေတွေ့ရစ်

၂၀၀၀ ပြည့်နှစ် နွှန်လတွင် အသက် ၁၈ နှစ် အချွဲယ် ထားဝယ်အမျိုးသမီး တုံးဖြစ်သူ မယုယုလိုင်အား တန်သီးရိုကိုင်း၊ ကော့သောင်း မြို့တွင် စစ်ထောက်လှမ်းရေးတို့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြည်ပသို့ တိမ်းရှောင်နေသော ခင်ပွန်းဖြစ်သူကိုယ်တိုင် လာရောက်အဖမ်းခံပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ထောက်လှမ်းရေး တပ်ဗွဲ့ဝင်တို့က သတင်းလွှဲခဲ့သည်။ လူ့အခွင့်

အရေး သတင်းအချက်အလက်များ စုဆောင်းမှုကြောင့် နှစ်ကြိမ်တိတိ အကျဉ်းကျ ဖူးသော ခင်ပွန်းဖြစ်သူက သွားရောက် အဖမ်းခံခြင်းမရှိပါ။ ထို့ကြောင့် အာဏာပိုင် တို့က မယုယုလိုင်အား ထောင် ၂ နှစ် ချမှတ်ခဲ့သည်။ ဖမ်းဆီးခံရခိုန်း မယုယုလိုင် တွင် ကိုယ်ဝန် လေးလှို့နေသည်။ (နောက်ဆက်တဲ့ ၇ ကြည့်)

၁၉၉၈ ခုနှစ်တွင် စစ်ထောက်လှမ်းရေးများက ရန်ကုန်မြို့မှ မိုးကျော်မြို့မှ မြို့ကျော်မြို့မှ မသော်တာ သည် ကျောင်းသားသမဂ္ဂက ထုတ်ဝေသော စာရွက်စာတမ်းများအား မိုးကျော်မြို့မှ ခဲ့သည်ဟုစွဲပွဲခံရကာ ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခဲ့ရသည်။

ဤသို့ဖြင့် နိုင်ငံရေးလုပ်ရားမှုတွင်ပါဝင်သော အမျိုးသမီးများမှာ မြန်မာနိုင်ငံတွင် နည်းအမျိုးမျိုးဖြင့် မတရား ဖမ်းဆီး ထောင်ချခံနေကြရသည်။

(နောက်ဆက်တဲ့ - အမျိုးသမီး အကျဉ်းသားစာရင်း ကြည့်)

၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် အကြမ်းပက်တိုက်ခိုက်၊ ဖမ်းဆီးခံရခြင်း

၂၀၀၃ ခုနှစ်အတွင်းတွင် ဒေါ်အောင်ဆန်းစုံကြည်သည် အာဏာပိုင်တို့၏ သဘောတ္ထုပြုချက်ဖြင့် နိုင်ငံအနဲ့ ခရီးလှည့်လည်ခဲ့သည်။ ခရီးစဉ်များတွင် အဖွဲ့ချုပ် မှ အမျိုးသမီးအဖွဲ့ဝင်များလည်း လိုက်ပါသွားကြသည်။ ခရီးစဉ်တိုင်းတွင် ထောက်လှမ်းရေးများ၊ စစ်ဆေးခေါ်များ ဦးဆောင်ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များက အမျိုးချိုး နောက်ယူကိုခဲ့သည်။ မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပယင်းမြို့နယ်၊ ကြည်ရွှာအနီးတွင် ဒေါ်အောင်ဆန်းစုံကြည်၏ ယာဉ် တန်းအား လူအင်အား ၅,၀၀၀ ခန့်က သံတုတ်၊ ဝါးရင်းတုတ်၊ ဝါးချွန်း၊ ကျောက်ခဲ စသည့် လက်နက်များဖြင့် အကြမ်းပက် တိုက်ခိုက်ခဲ့သည်။

ထိုင်းမြန်မာနယ်စပ်တွင် ရောက်ရှိနေသော အဖွဲ့ချုပ် အဖွဲ့ဝင် အမျိုးသမီးတော်းဖြစ်သူ ဒေါ်ညွှန်းညွှန်းက ထိုအကြမ်းပက် တိုက်ခိုက်မှုတွင် တွေ့ကြံ့ခဲ့သည် များကို အောက်ပါအတိုင်း ဖွင့်ချေပြောဆိုခဲ့သည်။ “ကျမ်းအကျိုကို ဆွဲချွတ်သဖြင့် ကျမကလုံချည်ကို ကဗျာကသီ ဆွဲတင်လိုက်ပါသည်။ တဆက်တည်းမှာပင် ကျမ ဝတ်ဆင်ထားသည့် ထမီကိုလည်း အောက်မှ ဆွဲချွတ်ပါသည်။ ထမီမှာ သွေးများ ပေနေသည့်အတွက် သွေးစည်းများဖြင့် ကပ်နေသည့်အတွက် ထမီကိုမှ ချွေတ်၍မရပါ ထမီကို ချိုင်းနစ်ပက်ဖြင့်ညှပ်ပြီး ထမီရင်လျား ထားရပါသည်။ ထိုနောက် ကျမအား ဝါးရင်းတုတ်ဖြင့် ရှိက်ပါသည်။”^၁

ထိုကဲ့သို့တိုက်ခိုက်ခံခဲ့ရသော အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်အား ထောက်ခံ အားပေးသူ အများအပြားကို အာဏာပိုင်များက ဖမ်းဆီးအကျဉ်းချုပ်သည်။ ဖမ်းဆီး



ဒီးဆေးတွင်ရှုံးသည့်အက်ရာအား ပြနေသည့် ဒေါ်ညွှန်းညွှန်း

မြန်မာနိုင်ငံရှိအမျိုးသမီးနှင့်ရေးအကျဉ်းသာများ

ခံရသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအမျိုးသမီးများလည်း
ပါဝင်သည်။

အဖွဲ့ချုပ်၊ အမျိုးသမီးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင် အမျိုးသမီးများက ထိုထို အကြမ်း
ဖက် တိုက်ခိုက်ခံရအပြီး ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်
ခေါင်းဆောင်များ၊ အဖွဲ့ဝင်များအား ပြန်လွှတ်ပေးရန် အာဏာပိုင်များထဲ လက်မှတ်
ရေးထိုး တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှုအား တာဝန်ယူ လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်
သော ဒေါ်မေန်းကြည်အား အာဏာပိုင်များက သုံးကြိမ်တိုင် ဖမ်းဆီး စစ်ဆေး
ခဲ့သည်။

သို့သော်လည်း အကြမ်းဖက်တိုက်ခိုက်သူများအား ဖမ်းဆီးစစ်ဆေးခြင်း လုံးဝ
မရှိဘေးပါ။

လိပ်ပိုင်းဆိုင်ရာ စောက် နှုန်းယူက်ခံရခြင်း

အမျိုးသမီးများ ဖမ်းဆီးခံရသည့်အခါ အမျိုးသားများထက် စိုးရိမ်မှတစ်ခု ပို၍
ရှိကြသည်။ ညွင်းပန်းနှုပ်စက်မှုအပြင် လိပ်ပိုင်းဆိုင်ရာ စောက် နှုန်းယူက်ခံရ
မည်ကို စိုးရိမ်ပူပန်ကြရသည်။

ဤအစီရင်ခံစာရေးသားရန် မြန်မာပြည်တွင်းမှ သတင်းအချက်အလက်များ
စုဆောင်းရရှိခဲ့ပြီး အကျဉ်းဆောင်မှ ပြန်လည် လွှတ်မြောက်လာသော အမျိုးသမီး
များကိုလည်း ဆက်သွယ်ပြီး အချက်အလက်များ ရယူခဲ့သည်။ နိုင်ငံရေးလုပ်ရှားမှု
ကြောင့် ဖမ်းဆီးခံရသော အမျိုးသမီးများအား စစ်ဆေးမေးမြန်းပြီး ညွင်းပန်း
နှုပ်စက်သော စစ်ဆောက်လှမ်းရေးအဖွဲ့ဝင်များမှာ အမျိုးသားများသာဖြစ်ကြောင်း
လေ့လာတွေ့ရှိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် အချို့အမျိုးသမီးများမှာ အမျိုးသားများကြားတွင်
အတင်းအကြပ် ချပ်နှောင်ခြင်းခံရ၍ အဓမ္မပြုကျင့်ခံရခြင်း စောက် နှုန်းယူက်
ခြင်းများခံရမည်ကို ထိတ်လန်းနေရသည်။ ဥပမာ ၁၉၉၆ ခုနှစ်၌ အဖွဲ့ချုပ်အဖွဲ့ဝင်
အမျိုးသမီးတစ်ဦးအား ရန်ကုန်မြို့ ရဲစခန်းတစ်ခုတွင် ထိန်းသိမ်းထားစဉ် ရာဇ်ဝတ်မှု

ဖြင့် ဖမ်းဆီးထားသောအမျိုးသားများနှင့်အတူ ရောနော ချုပ်နောင်ထားခြင်းမျိုး
ဖြစ်သည်။

ကျောင်းသားသမဂ္ဂအန္တုဝင်တညီးဖြစ်သူ မစုစုမွန်က ၁၉၉၁ ခန့်တွင် စစ်
ထောက်လှမ်းရေး အမှတ် ၇ ၏ စစ်ကြောရေးစခန်း၌ ကြံ့တွေ့ခဲ့ရပုံကို အောက်ပါ
အတိုင်း ရေးသားမှတ်တမ်းတင်ခဲ့သည်။

“ - - - မြေထောက်ကို ကားပြီး လက်နစ်ဘက်ကို ဦးခေါင်းအထက်သို့
မြှောက်ထားရသည် - - မြေကား၍မတ်ဟပ်ရှင်းကြောင့် ကိုက်ခဲ့သောင်းညာ
လာသည် ထိအေနအထားအား ပြင်လိုက်ပါက တင်ပါနှင့် ရင်သားအား ကြိမ်တုတ်
ဖြင့် ဖြတ်ရှိက်ခံရသည်။ တည်လုံး ထိသို့ နိုင်စက်ကြသည်။ လုံချည်ပြင်ဝတ်ရန်
ကြိုးစားပါက လက်ကို အရှိုက်ခံရသည်။ မင်း အမှန်အတိုင်း မပြောရင်တော့ လုံချည်
ဆွဲခွဲတစ်မယ် ဟု ငါးတို့က ဖြိမ်းခြောက် အောင်ဟန်လိုက်သည်။ - - - ”။

တူးသို့လိုကျောင်းသူတိုးဖြစ်သူ မတင်တင်မေ့ကလည်း စစ်ထောက်လှမ်း
ရေးအမှတ် ၄ တပ်န္တဝင်များက ငါး၏ဦးခေါင်းတွင် အဝတ်အိတ်စွပ်ပြီး ရိုင်းစိုင်း
ကြမ်းတမ်းစွာ ပြုမှုပြောဆိုပုံကို အောက်ပါအတိုင်း ရေးသား မှတ်တမ်းတင်ထားသည်။

“ - - - ထိအခါ အရာရှိဖြစ်သူက ကျေမန်ပါးအား လေးလေးဆယ်ချက်
ရှိက်လိုက်သည်၊ ထိအချိန်တွင် ကျေမန် ကျောပြင်ကို စိုင်းဝန်းထိုးနှက်ခြင်းခံရသည်။
ထိသို့ ရှိက်နှက်ကြသည့်အခါမှသာ အနီးတွင် စစ်သားများ စိုင်းငံထားကြောင်း
ကျေမသိရှိရသည်။ ရှိက်နှက်ပြီးသည့်အခါတွင် အရာရှိက အပျိုစင်တိုးဖြစ်သည်ကို
မမေ့ပါနေ့ဟု ကျေမအား ဖြိမ်းခြောက်ပြောဆိုသည်။ ထိသို့ ပြောဆိုလိုက်ခြင်းမှာ
ရှိက်နှက်ခံရခြင်းထက်ပင် ပို၍ ထိတ်လန့်ဖွယ်ကောင်းလှသည်။ - - - ”။

အထက်ပါ ကိုယ်တွေ့ အဖြစ်အပျောက်များကို လေ့လာလျှင် အမျိုးသမီးများသည်
ဖမ်းဆီး နိုင်စက်ခံရစဉ် ကြိုးမားသည့် စိန်ခေါ်မှုများကို ကြံ့တွေ့ရလေ့ရှိကြောင်း
ထင်ရှားသည်။

တရားစီရင်ရေး

၁၉၈၈ ခုနှစ်တွင် ဆိုရှယ်လစ်စစ်အစိုးရပြုတကျပြီးချိန်မှစ၍ အာဏာသိမ်းယူခဲ့သော လက်ရှိစစ်အစိုးရသည် နိုင်ငံရေးလုပ်ရားသူများအား တရားစွဲဆို စစ်ဆေးရာ တွင် စစ်ခံရုံးများဖွဲ့ပြီး အကျဉ်းရုံး စစ်ဆေးခဲ့သည်။ ၁၉၉၂ ခုနှစ်နောက်ပိုင်းမှစ၍ နိုင်ငံရေးလုပ်ရားသူများအား အရပ်ဘက်တရားရုံးများတွင် စတင် စစ်ဆေးခဲ့သည်။ သို့သော်လည်း အချို့သော မြို့နယ်အဆင့်၊ တိုင်းအဆင့် အရပ်ဘက်တရားရုံးများမှာ အကျဉ်းထောင်အတွင်းတွင် အခြေစိုက်ထားကြသည်။

စစ်ခံရုံးဖြင့်စစ်ဆေးမှုများ တဖြည်းဖြည်း ရပ်ဆိုင်းသွားသော်လည်း တရားစီရင်ရေးစနစ်တွင် ပြောင်းလဲမှုမရှိသည့်အချက်မှာ ထိုတရားရုံးများက နိုင်ငံရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစိရေး လုပ်ရားမှုများတွင် ပါဝင် ပတ်သက်နေသူများအား အကျဉ်းရုံး စစ်ဆေးပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသည့်အချက်ဖြစ်သည်။ ပြည်သူ့လူထုအား ထိုလုပ်ရားမှုများတွင် ပါဝင်ပတ်သက်ခြင်း မပြုကြရန် တားမြစ်လိုသဖြင့် ထိုသို့နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေခြင်းဖြစ်သည်။ ထိုသို့သော တရားစီရင်မှုများ၏ နောက်ကွယ်တွင် စစ်ထောက်လုမ်းရေးအဖွဲ့ဝင်များက ကြိုးစိုး ချယ်လှယ်နေခြင်းမှာ အများသိရှိပြီးဖြစ်သော လျှို့ဝှက်ချက်တရာ့ဖြစ်သည်။

အဖွဲ့ချုပ်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့မှုများတွင် ထောင်နှစ်နှစ် ချမှတ်ခဲ့ရသူ မအေးအေးသင်းက အောက်ပါအတိုင်း ပြောပြသည်။

“အမိန့်ချုပြီးတဲ့အခါကျတော့ ကျမတို့က ထောင်နှစ်နှစ်ကျလို့ တော်တော်မကျေနှစ်ကြေားလေ။ ဒါပေမယ့် တရားသူကြိုးက ကျမတို့ကို လာပြောတယ်။ သူကိုတော့ နားလည်ပေးပါ တဲ့ ဒါ စစ်ထောက်လုမ်းရေးက ချခိုင်းတာပါ ဆိုပြီး သူက အဲလို လာတောင်းပန်တယ်။ ကျမတို့လည်း ဘာမှမတတ်နိုင်ဘူးပေါ့နော်”
(နောက်ဆက်တွဲ - ၁၁ ကြည့်)

တရားစီရင်ခံရစဉ် ဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့်များ မရရှိကြပါ။ အများအားဖြင့် တရားရုံးတွင်မဟုတ်ဘဲ အကျဉ်းထောင်ဝင်းအတွင်းတွင် စီရင်ချက်ချလေ့ရှိသည်။ ဒီမိုကရေစိရေးလုပ်ရားမှုနှင့် ဆက်နှယ်သည့် စာအုပ်နှစ်အုပ်အား လက်ဝယ်ထားရှိမှုဖြင့် ထောင် ၇ နှစ် ချမှတ်ခဲ့ရသူ ဒေါက်တာခင်မာကြည့်က

တရားစီရင်ခံရမှုအတွေ့အကြံကို သတင်းဌာနတရားသို့ အောက်ပါအတိုင်း ရှင်းပြခဲ့သည်။

“ကျမတို့ကို တရားဖူးမှာစစ်တာမဟုတ်ပါဘူး။ အကျဉ်းထောင်မှာ အဆောက်အအုံလေးတဲ့ ရှိပါတယ်။ အဲဒီ အဆောက်အအုံလေးထဲမှာပဲ ကျမတို့ကို ခေါ်ပြီးတော့ ကျမတို့ကို တရားစီရင်ပေးမယ့် တရားသူကြီးကို ခေါ်လာတယ်။ နောက်ပြီးတော့ ဆွဲချကျော် ခေါ်လာတယ်။ လက်နှိပ်စက် စာရေးလေးကို ကားနဲ့ ခေါ်လာတယ်။ ပြီးတော့ ကျမတို့ အမူတွေထဲမှာပါဝင်တဲ့ အမူသည်တွေကို ခေါ်လာပြီး ထိုင်နိုင်းတယ်။ ရှေ့နေတွေရဲ့မျက်နှာချင်းဆိုင်မှာတော့ ထောက်လှမ်းရေးက ပုဂ္ဂိုလ်ကြီးတွေက ထိုင်ကြတာပေါ်နော်။” (နောက်ဆက်တဲ့ - ၃ ကြည့်)

ရှေ့နေားခွင့်ပေးသည်ဟုဆိုသော်လည်း မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဆက်သွယ်ခွင့်မပြုသဖြင့် ရှေ့နေားရန် မည်သို့မျှ မစီစဉ်နိုင်ကြပါ။ စီရင်ချက်မချမချင်း ထောင်ဝင်စာတွေခွင့် လုံးဝ မရရှိကြပါ။

ရှေ့နေားခွင့်နှင့်ပတ်သက်၍ ဒေါက်တာခင်မာကြည်က အောက်ပါအတိုင်းပြောပြခဲ့သည်။ “ရားနှုန်းဆိုတာကလည်း မိသားစုနှုန်းဆက်သွယ်လို့ရမှ ရှေ့နေားလို့ဖြစ်မှာပါ။ ကျမတို့ကိုယ်တိုင်က အချုပ်သားဘဝဖြစ်နေတော့ ရှေ့နေကို ဘယ်လိုင်းရ မယ်ဆိုတာ ဘယ်လို့မှုမစီစဉ်နိုင်ပါဘူး။” (နောက်ဆက်တဲ့ - ၃ ကြည့်)

ဒေါက်တာခင်မာကြည်ကဲ့သို့ပင် နိုင်ငံရေးလှုပ်ရားမှုမြတ်ကြောင့် ဖမ်းဆီးခံရသူ အမျိုးသမီးအများစုမှာ ဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့်များ မရရှိကြပါ။ ခုခံကာကွယ်ခွင့် ရပါကလည်း အမူမှ လွှတ်မြောက်မည်မဟုတ်ဘဲ ကေန်မှုချ အကျဉ်းချခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် ဥပဒေပြုရေး တရားစီရင်ရေး အုပ်ချုပ်ရေး စသည့် ကဏ္ဍအားလုံးကို စစ်ဆေးခောင်များ၊ စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များကသာ တင်းတင်းကျပ်ကျပ် ချပ်ကိုင်ထားသောကြောင့် ဖြစ်သည်။

ညျှေးပန်းနှုန်းစက်မှု

ရိုက်နှုန်းညျှေးပန်းနှုန်းကို စတင်ဖမ်းဆီးခံရသည့်အခါ ကြံးတွေ့ရတတ်သည်။ နိုင်ငံရေးလုပ်ရှားမှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းသည့် ထောက်လှမ်းရေးများက ညျှေးပန်းနှုန်းစက်ခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်က ပုသိမ်မြို့အကျဉ်းထောင်တွင် အကျဉ်းချခဲ့ရသော မအေးအေးသင်းက အဖွဲ့ချုပ်အဖွဲ့ဝင် ကရင်တိုင်းရင်းသူတိုးနှုပ်စက်ခဲ့ရပုံကို အောက်ပါအတိုင်း ရှင်းပြသည်။

“အဲဒီ အမျိုးသမီးကျတော့ ထောက်လှမ်းရေးက ရိုက်တယ်။ သူက တိုင်းရင်းသူလည်း ဖြစ်တယ်၊ ကရင်တိုင်းရင်းသူလေ၊ ထောက်လှမ်းရေးက တအား သူကို ရိုက်တယ်။ အခု အပြင်မှာရောက်တဲ့အထိ နားတဖက်လေးနေတယ်။ နားတဖက်ပင်းသွားတာပေါ့။ ကျန်တဲ့တဖက်ကလည်း လေးနေတယ်လေ။ သူ့ အခြေအနေ တော်တော်ဆိုးတယ်။ စပြီး ဖမ်းလာတဲ့ အချိန်တိုန်းကဆိုရင် သူ့မျက်နှာကြီးက ယောင်အမ်းနေတာပဲ” (နောက်ဆက်တွဲ - ၁၁ ကြည့်)

နိုင်ငံရေးလုပ်ရှားမှုကြောင့် အကြိမ်ကြိမ် ထိန်းသိမ်းခံခဲ့ရသော ဒေါ်ခင်စန်းနှယ်က ၁၉၉၇ တွင် အင်စိန်ထောင်၌ သူကြံးတွေ့ရပုံကို အောက်ပါအတိုင်း ပြောပြသည်။

“ကျမတို့ကို ထောက်လှမ်းရေး ဤက စိလိုကြီး ရဲကျော်သူ နဲ့ စိလိုကြီးဖြင့်ဆွေတို့ လာဖမ်းတယ်။ ကျမန့်အတူတူ ထောင်ထဲမှာ အတူတူနေခဲ့တဲ့ မမိဆိုရင် သူ့ရဲ့မိသားစု တအိမ်လုံးဖမ်းတယ်။ ၁၂ နှစ်သမီးလေးကိုပါ ဖမ်းလာတယ်။ အားလုံးကို အကြိုးအကျယ် ရိုက်တာ။ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်တာကို ကြံးရတယ်။” (နောက်ဆက်တွဲ - ၂၂ ကြည့်)

နှစ်ပေါင်းများစွာ အကျဉ်းကျနေသော နိုင်ငံရေးလုပ်ရှားသူများအား ရည်ရွယ်ချက်ရှိရှိပြင့် ပြုလုပ်သော နှုပ်စက်နည်းတမျိုးမှာ အခန်းကျဉ်းလေးတရာ့အတွင်း အထိုးကျန်ပိတ်လျောင်ထားခြင်း (တိုက်ပိတ်ခြင်း) ဖြစ်သည်။ မည်သူနှင့်မျှ စကားပြောဆွင့်မရပါ။

“တနေ့တာတိုက်ထဲမှာ တယောက်တည်း နေရပါတယ်။ လွန်ခဲ့တဲ့တစ်နှစ် ကျော်ကာလကစပြီး တယောက်တည်းပေါ့လေး” ဟု နာမည်ကျော်စာရေးဆရာမ

စမ်းစမ်းနဲ့ (သာယာဝတီ)က သူ၏ အတွေ့အကြံကို သတင်းဌာနတရာထို့ ရှင်းပဲခဲ့သည်။ (နောက်ဆက်တဲ့ ၅ ကြည့်)

အကျဉ်းကျနေသူအား ထိုသို့ အထိုးကျန်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် အခန်းကျဉ်းလေးထဲတွင် နှစ်ပေါင်းများစွာ ပိတ်လျှောင်ထားခြင်းများ လွှန်စွာဆိုးဝါးသော ညှင်းပန်းနှင့်စက်မှုတရာ့မျိုးဖြစ်သည်။ အခန်းကျဉ်းလေးထဲတွင် ၆ နှစ်ကြာ ပိတ်လျှောင်ခံထားရသူ ဒေါက်တာခင်မာကြည်ကလည်း သူခံစားခဲ့ရပုံကို အောက်ပါအတိုင်းရှင်းပြသည်။

“ပတ်ဝန်းကျင်နဲ့ စကားပြောမှုနည်းလာတော့ ကျမ စကားလုံးတွေကို ပြောချင်တယ်၊ ပြောချင်တဲ့စကားလုံးတွေက ဦးနောက်ထဲမှာရှိတယ်၊ ဒါပေမယ့် ပြောလို့ရှိရင်ပါးစ်ထဲက မထွက်ဘူး။” (နောက်ဆက်တဲ့ - ၃ ကြည့်)

ထိုသို့ ၆ နှစ်ကျော်ကြာ ပိတ်လျှောင်ထားသော်လည်း လမ်းလျှောက်ခွင့် မရရှိခဲ့ပါ။ လွှတ်မြောက်ရန် တလအလိုတွင်မှ အခန်းအပြင်ဘက်တွင် ခဏာဘာ လမ်းလျှောက်ခွင့် ရရှိခဲ့ကြောင်း ဒေါက်တာခင်မာကြည်က ရှင်းပြသည်။

“နိုင်ငံရေးအကျဉ်းသားတွေကို မနိုင်စက်ဘူးလို့ ကဲ့သို့က ကြော်လာတယ်လေ၊ ဒါပေမယ့်လို့ ဒေါ်ကြီးတို့ရဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီးသုံးလို့တဲ့က ကောင်မလေးနှစ်ယောက်ကို နံရုံမှာ လက်ကပ်ပြီးတော့ ကြိမ်နဲ့ကိုရှိက်တာ၊ အဲဒါ မနိုင်စက်ဘူးလို့ ဒေါ်မလား။” ဟု ပုဂ္ဂိုလ်တွင် ကြံးတွေ့ခဲ့ရပုံကို ပြန်လည်ပြောပြသည်။ (နောက်ဆက်တဲ့ ၈ ကြည့်) ဒေါ်သန်းကြုံယော် အမျိုးသားဒီမိုကရေစိအဖွဲ့ ချုပ် အဖွဲ့ဝင်တော်းဖြစ်ပြီး ပုဂ္ဂိုလ်တွင် ၁၉၉၁၊ မှ ၁၉၉၆ ခုနှစ်အထိ အကျဉ်းကျခဲ့ရသူ ဖြစ်သည်။

ကျန်းမာရေးမကောင်းသူများကိုပင် တိုက်ပိတ်နိုင်စက်ထားတတ်သည်။ အသက်အရွယ်ကြီးရှင့်သော အမျိုးသမီးနိုင်ငံရေးသမားနှစ်ဦးအား အင်းစိန်အကျဉ်းထောင်တွင် အခန်းကျဉ်းလေးတာခွဲတွင် ပိတ်လျှောင်ထားပုံကို ကြံးတွေ့ခဲ့ရသော ဒေါ်ခင်စန်းနှုပ်က အောက်ပါအတိုင်း ပြောပြသည်။

“အဖွဲးအကျဉ်းမာရေးမှာ ဆီးချို့ရောက်ဖြစ်နေတယ်။ တကိုယ်လုံး အနာတွေ အကွက်တွေနဲ့ သူ့ကို တိုက်ပိတ်ထားတယ်။ နောက်ပြီး အနာထည့်စွဲ၊ ဆေးသောက်စွဲ၊ ရေနွေးတောင်းလည်း လုံးဝမပေးဘူး။”

မြန်မာနိုင်ငံရှိအမျိုးသမီးနှင့်ဓရအကျဉ်းသာများ

ဒေါ်စီမံမေဂ္ဂလည်း ဒီလိပ်၊ ဒေါ်စီမံမေက သွေးတိုးရောက်ရှိပြီး လေဖြတ်နေတာ ကို တိုက်ပိတ်ထားလိုက်ပါတယ်” (နောက်ဆက်တဲ့ ၂ ကြည့်)

ဒေါ်စီန်းစန်းသည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးချယ်ခံရာ အနိုင်ရရှိခဲ့သည်။ ဒေါ်စီန်းစန်းသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရသော်လည်း ပြည်သူ့ လွှတ်တော်သို့ တက်ရောက်ခြင်းမပြုရတဲ့ အခြား ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များနည်းတူ ဖမ်းဆီး အကျဉ်းချုပ်ခဲ့ရသည်။ ဒေါ်စီန်းစန်းက အင်းစိန် အကျဉ်းထောင်တွင် နှိပ်စက်ညွင်းပန်းခံရပုံကို အောက်ပါအတိုင်း ပြောပြသည်။ “ကျမကို သူပုန်လိုပိထားတယ်။ ကျမကို တစ်ယောက်တည်းထားတယ်။ ကျမကို ရေချိုးချေချိန်ကလွှဲပြီး မထုတ်ဘူး။ နောက် ကျမကို အစားအစား ခိုးပေးမှာစိုးလို့ ဘယ်သူ့ကိုမှ ကျမနားမှာ မထားဘူး။”

အစားအစား

ပြန်လည်လွှတ်မြောက်လာသော အကျဉ်းသားများက မြန်မာပြည် အကျဉ်းထောင် အသီးသီးတွင် ကျွေးမွှေးသော အစားအစားများ အလွန်အလွန် ညံ့ဖျင်းလှ ကြောင်း တည်းတွေ့တွေ့တည်း ပြောပြုခဲ့သည်။

မွန် လေးထောင်အတွင်း အခန်းငယ်လေးတရာတွင် ၆ နှစ်ကြာ ပိတ်လျောင်ခံထားရစဉ် အစားအသောက် ကျွေးမွှေးပုံနှင့်ပတ်သက်၍ ဒေါက်တာခင်မာကြည်က အောက်ပါအတိုင်း ပြောပြသည်။

“အပြင်လောကကို ကြည့်ချင်တယ်ဆိုရင် သစ်သား တံခါးကြားလေးကနေမှ အသားလေးနှစ်ခု ဟနေတဲ့ကြားထဲက အလင်းရောင်လေးကနေမှ ချောင်းကြည့်ခဲ့ရ တဲ့ဘဝမျိုးကိုး။ အစားအသောက်တရာ ကျွေးချင်မှ သော့ကြီးကိုဖွင့် လာထည့်ပေးသွား၊ အဲဒီ ကျွေးတဲ့ အစားအသောက်တွေကလည်း လုံးဝမကောင်းတဲ့၊ ကိုယ်မစားနိုင်တဲ့ အစားအသောက်မျိုးတွေ ဖြစ်နေဆိုတော့ တော်တော်လေး ခံစားရပါတယ်။ ကိုယ့်ကိုယ်ကို တိရှိဘန်တကောင် ပိတ်လျောင်ပြီးတော့ ခံထားရသလိုမျိုးအထိ ခံစားရပါတယ်” (နောက်ဆက်တဲ့ - ၃ ကြည့်)

မအေးအေးသင်းက ယူသိတောင်တွင် ကြံ့တွေ့ခဲ့ရပုံကို အောက်ပါအတိုင်း
ရှင်းပြသည်။

“မနက်အစောကြီး ၅ နာရီတန်းစီရင် ဆန်ပြုတ်ရတယ်။ နေ့လည် ၁၁ နာရီ
လောက် ကျတော့ ပဲ။ ပဆိုတာလည်း တော်တော် အရည်ကျကျ ပဲဟင်းနဲ့ ငါးပါး
ငါးပါ့က သတွေ့နဲ့။ ကျမှတို့ဘက်ကခေါ်တာကတော့ မျှော်ပိုပဲပဲ။ အဲဒီမျှော်ပိုနဲ့ ပဲဟင်းပဲ
ရှိတယ်။ ညနေကျတော့ တာလပေါ်တာက ထောင်ထဲမှာ စိုက်ထားတဲ့
ဥက္ကန့်စွားတွေ့ကို အရွက်တွေ့အကုန် ခုတ်စဉ်းပြီးထည့်ထားတဲ့ အရည်ပဲပဲ။ အဲဒါပဲ
စားရတယ်။” (နောက်ဆက်တဲ့ ၁၁ ကြည့်)

မကေသားက အင်းစိန်ထောင်တွင် အစားအသောက်များ ညွှံဖျင်းပံ့ကို
အောက်ပါအတိုင်း အစီရင်ခံတင်ပြခဲ့သည်။

“မနက် ၅ နာရီလောက်ဆိုရင် ဆန်ပြုတွောက်ရတယ်။ ထမင်းဝေတဲ့အချိန်က
မနက် ၉ နာရီတကြိုမ်း ညနေ ၄ နာရီဆိုရင် တကြိုမ်း။ ထုံးစံအတိုင်း ထမင်းနဲ့
တာလပေါ်ပဲပဲ။ တာလပေါ်မဟုတ်ရင် ပဲဟင်းတွောက်ရတယ်။ တာလပေါ်လို့ နာမည်
ပေးထားကြတဲ့ ဟင်းရည်ဆိုတာ တလက်မလောက်ရှည်တဲ့ ဟင်းနှစ်ယိုးတွေကို
ပြုတ်ထားတာပါပဲ၊ ဆားမပါဘူး။ တာလပေါ်ဟင်းရည်ဆိုရင် ဟင်းနှစ်ယိုးတဲ့
နှစ်တိုး ပါတတ်ပေမယ့် အရွက်ကိုတော့ မတွေ့ရဘူး။ ပဲဟင်းဆိုရင်လည်း ဆား
မပါဘူး၊ ဒါကြောင့် အရသာမရှိဘူး။ ပဲပြုတ်ထားပေမယ့် မကျက်လို့ ပဲက မာ
ဆတ်ဆတ်ဖြစ်နေတယ်၊ အစိမ်းနဲ့ ထွက်နေတယ်။ အဲသလို ဟင်းရည်တမျိုးမျိုး၊
မနူးမန် ထမင်းတပန်းကန်၊ ငါးပါတကော်၊ ဒါပဲ နေ့လည်စာဖြစ်ဖြစ်၊ ညစာဖြစ်ဖြစ်
ဒါပဲ။ ဒီလိုမျိုး အစားအသောက်ထဲမှာ လူတယောက်အတွက် တနေ့တာလိုအပ်တဲ့
အာဟာရ ဘယ်လိုလုပ် ပါနိုင်ပါမလဲ။ ပြီးတော့ ဟင်းရည်ထဲမှာ တို့ကောင်၊
အိမ်မြှောင်၊ ရန်နှစ်ပြီး၊ သားရေပင် စသဖြင့် အမှိုက်မျိုးစုံလည်း ပါလာတတ်တယ်။
သို့သော်လည်းပဲ ဒီတင်းရည်ကိုပဲ သွန်မပစ်နိုင်ဘူး၊ အမှိုက်တွေဖယ်ပြီး ထမင်းနဲ့
စားရတယ်။”

(နောက်ဆက်တဲ့ - ၁ ကြည့်)

အပြည်ပြည်ဆိုင်ရာကြောက်ခြေနှင့် ကော်မတီ (အိုင်စီအာစီ) အရာရှိများ၊ ကမ္မာ့
ကုလသမဂ္ဂ လူ့အခွင့်အရေး ဖုံးစံမီးစစ်ဆေးသူ အရာရှိများသည် တရာ့တရာ့တွင်

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသာများ

မြန်မာပြည်အကျဉ်းထောင်များသို့။ သွားရောက်စစ်ဆေးလေ့ရှိသည်။ ဂင်းတို့ သွားရောက်သည့်နေ့တွင် ကျွေးမွှေးသောအစားအစာမှာ စားသောက်ရန် သင့်လျော်သောအခြေအနေရှိကြောင်း ဒေါက်တာခင်မာကြည်က အောက်ပါအတိုင်း ရှင်းပြသည်။



အိုင်စီအာရိစီမှ အရာရှိများအား အကျဉ်းထောင်
အရာရှိများနှင့် တွေ့ရစဉ်

“ပထမဆုံးမှာတော့ သူတို့ ထောင်
ကိုလာမယ်ဆိုတဲ့နေ့မှာ ဆန်တွေ ဖွေး
လာတယ်။ ဟင်းတွေကလည်း စားနိုင်
လောက်တဲ့ အဆင့် ပေါ့။ သပ်သပ်
ယပ်ယပ်လေးတွေ ဖြစ်လာတယ်။ အဲဒါ
ကတော့ သူတို့ ထောင်ထဲလာတုန်း
တရက် နှစ်ရက်မှာပဲ ဖြစ်တယ်။ ပြန်
သွားတာနဲ့ အရင်အတိုင်း ပြန်ဖြစ်
သွားတာပဲ။”

(နောက်ဆက်တွဲ - ၃ ကြည့်)

အထက်တွင် ဖော်ပြခဲ့သော အမျိုးသမီးတို့၏အတွေ့အကြုံများအား လေးလာ
ပါက အကျဉ်းသားများ စားသောက်ရသည့်အခြေအနေကို ထင်ရှားစွာ တွေ့မြင်
နိုင်သည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ အကျဉ်းချွင်းခံနေရသော အမျိုးသမီးများ
သည် ကျွန်းမာရေး၊ အသက်ရှင်ရေးအတွက် လုံလောက်သော အဟာရဓာတ် ရရှိစေ
ရန် ရှင်းတို့၏ မိသားစုအပေါ်တွင်သာ အားကိုးအားထားပြကြရသည်။

ကျိုးမာရေး

စစ်အသုံးစရိတ်ကြီးမားသော ဆင်းရဲသည့်အာဏာရှင်နိုင်ငံတုရုံ နိုင်ငံသားတို့
၏ကျိုးမာရေးအခြေအနေကို ခန့်မှန်းကြည့်ရှုမှုဖြင့်ပင် အလွယ်တကူ သိရှိနိုင်သည်။
ကဗျာ့အဆင်းရဲဆုံး နိုင်ငံတုရုံဖြစ်သည့် မြန်မာနိုင်ငံမှ အကျဉ်းထောင်များအတွင်း
ဆိုးဝါးကြမ်းတမ်းသည့် အခြေအနေများအကြားတွင် နှစ်ရှည်လများ အကျဉ်းချွင်းချုပ်နှုန်း၊ ကန့်သတ်ခံထားရသော အမျိုးသမီးများ၏ ကျိုးမာရေး အခြေအနေများ

ကို ပြင်ပကဗ္ဗာက သိရှိရန် ခဲယဉ်းလှသည်။ အဆိုပါ သတင်း အချက်အလက်များနှင့် ပတ်သက်၍ စိအစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသောကြောင့် ဖြစ်သည်။ ဤအစီရင်ခံစာတွင် အောက်ပါအတိုင်း အကျဉ်းချုံးဖော်ပြထားသည့် အမျိုးသမီး အကျဉ်းသားဟောင်းအချို့၏ အတွေ့အကြံများကို လေ့လာပါက နိုင်ငံရေးလုပ်ရားမှ ကြောင့် အကျဉ်းကျနေသော အမျိုးသမီးတို့၏ အခြေအနေကို တစ်နံးတစ သိရှိ နိုင်ပေးမည်။

“တော်ကိုတည်း အတူတူနေခဲ့ရပါသည် ကဗျာဆရာမ ဒေါ်စီးပင်မှာ အင်းလို့ ထောင်ထဲတွင် အာရုံးကြော အားနည်းလာသောကြောင့် ခြေအွေတ်ဆွဲ၍ လမ်းလျောက်နေရပါသည်။ ထုံးစံအတိုင်း ထိရောက် သော ကုသမှုမျိုးများကြပါ။ နှစ်စွဲ၍ လွတ် မြောက်ချိန်တွင် အခြားလွတ်လှများနှင့်အတူ အမျိုးသမီးထောင်တံ့ခါးဝါးဝါးမှ ခြေအွေတ်ဆွဲ၍ ထွက်ခွာသွားသော အန်တိစိမ်းကို နောက်ဆုံး တွေ့ရှိကိုရပါသည်။ အပြင်ရောက်ပြီး ကျိုးမာရေးအခြေအနေ စိမ့်ခိုးစွားလာကာ နောက်ဆုံး ကိုယ့်အကြောင်းကိုပင် အကုန်အစင် အမုတ်မိရှာ တော့ကြောင်း ကြေားသိရပါသည်။”
(နောက်ဆက်တွေ့၏ ပြ ကြည့်)

အကျဉ်းထောင်များတွင် အကျဉ်းသားများ၏ကျန်းမာရေးအတွက် ဆရာဝန်နှင့် ဆေးမှုးများ ခန့်ထားလေ့ရှိသည်။ အကျဉ်းထောင်အတွင်း ကျိုးမာရေး ချို့ယွင်းလာပါက အဆိုပါ ကျိုးမာရေးတာဝန်ရှိသူများ၏ ပြုစု ကုသပုံနှင့်ပတ်သက်၍ ဒေါက်တာ ခင်မာကြည့်က အောက်ပါအတိုင်း ရှင်းပြသည်။

“ကျမတို့တစ္ဆုံးဖြစ်လို့ အကြောင်းကြားတယ်ဆိုရင် ဆရာဝန်လာကြည့်တာ နည်းပါတယ်။ နပ်စွဲတွေကတဲ့ဆင့် ဒါမှမဟုတ် တခြားအကျဉ်းသူတွေကတဲ့ဆင့် ဆေးပေးလိုက်ပါတယ်။ – – သူတို့က လူတယောက်ကို လူတယောက်လို မြှုပ်ဘဲနဲ့ ပေါ့ပေါ့ဆဆနဲ့ ဘာဆေးပြစ်ဖြစ်ပေးလိုက်ရင် ပြီးတာပဲဆိုတဲ့ပုံးမျိုးနဲ့ ဆက်ဆံတဲ့အခါ့မှာ နောက်တခဲ့လိုရင် ကျမ သူတို့ကို အကြောင်းမကြားတော့ဘူး။ ဂုဏ်ဖာသာကိုယ်



နိုင်ငံအာစီအရာရှိများ နိုင်ငံရေးအကျဉ်းသား
တုံးနှင့် တွေ့ဆုံးပေါ်နှင့်နေစဉ်

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသာများ



အင်းစိန်ထောင်သို့ ဝင်ရောက်နေသည့်
အိုင်စီအာစီအရာရှိများအား တွေ့ရစဉ်

လေ့ကျင့်ခန်းတွေလုပ်တယ်၊ တရားထိုင်တယ်၊
တရားထိုင်ရင်းနဲ့ ခံစားနေရတာတွေ ပျောက်
အောင် ကြိုးစားတယ်။”

(နောက်ဆက်တွဲ - ၃ ကြည့်)

“အာဏာပိုင်အစိုးရအနေနဲ့ ဘယ်လို လုပ်ပေး
ရမယ်လို့ မူချထားတယ်၊ မချထားဘူး ဆိုတာကို
တော့ ကျမနားမယည်ပါဘူး။ ထောင်ထဲမှာရှိတဲ့
ကုသိုလ်တာဝန်ရှိတဲ့ လူတွေအနေနဲ့တော့ ထောင်
ကျနေတဲ့လူတွေကို လူလိုမှုမြင်ပါရဲ့လားလို့ ကျမ
ခက္ခခက္ခတွေးမိတယ်။ ဆေးကုသတဲ့ လူတွေရဲ့ နဲလုံး
သားဟာ ဘာလို့ဒီလောက် ကြမ်းတမ်းနေတာလဲ
လို့လည်း ကျမ ခက္ခခက္ခ တွေးမိတယ်။”

(နောက်ဆက်တွဲ - ၃ ကြည့်)

ကျိုးမာရေးချို့ယွင်းသော အကျဉ်းသားများအား တိုက်ကျွေးသော
ဆေးပါးများနှင့်ပတ်သက်၍ သူကိုယ်တိုင် ဆရာဝန်တိုးဖြစ်သော ဒေါက်တာ
ခင်မာကြည်က အောက်ပါအတိုင်း ရှင်းပြုသည်။

“အများအားဖြင့်တော့ ဒီဘက်ခေတ်မှာ သိပ် မသုံးတော့တဲ့ အောက်စီ
တက်ထားပါရာတိတော့ ဘာမိတ္ထု ဒါပဲပေးတာပဲ။ ဘာရောက်ပါဖြစ်ဖြစ် ဒီဆေးတွေပဲ
လေ။ ကျမတို့လည်း ဒီဆေးတွေနဲ့ပဲ ကိုယ်ကျိုးမာရေး ကိုယ်ကရိစိကိုပြီးတော့ အသက်
ဆက်နေရတာပဲ။” (နောက်ဆက်တွဲ - ၃ ကြည့်)

အကျဉ်းထောင်အတွင်းသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနိုင်မတီ (အိုင်စီ
အာစီ) သွားရောက် စိန်ဆေးပြီးနောက်တွင် တိုးတက်မှု အနည်းယ် ရှိလာမှုကြောင်း
ဒေါက်တာခင်မာကြည်က ပြောပြုသည်။

“ဆေးပေးတဲ့နေရာဆိုရင်လ အိုင်စီအာစီက လူ။သွားတဲ့ ဆေးလေးတွေရှိရင်
တော့ အဲဒီ လူ။သွားတဲ့ ဆေးလေးတွေကို သူတို့ပေးတယ်။ အဲဒီဆေးတွေ ကုန်သွား
ပြီဆိုရင်တော့ ထိုးစံအတိုင်း အောက်ဆီ တက်ထရာပဲပေါ့နော်။”

(နောက်ဆက်တွဲ - ၃ ကြည့်)

အင်းစိန်အကျဉ်းထောင်တွင် လိုအပ်သည့် ဆေးဝါးနှင့် အစားအသောက် အတွက် ငိုးတို့၏ ဓာတ်သာ အားကိုခဲ့ရပုံကို စာရေးဆရာမဖော်စမ်းနှဲက အောက်ပါအတိုင်း ပြောပြသည်။

“ဆေးဝါး အစားအသောက် အားလုံး Home Supply ပ (အိမ်က ထောက်ပုံရ တာပါ)။ ဒါမရှိရှိကတော့ အခက်အခဲတွေ တော်တော်ရှိတယ်။ ဟိုမှာ ကျန်းမာရေး ကုသပေးတယ် ဆိုတာကလည်း ပါရာစီတော်တို့၊ နိုင်ရှင်းတို့လောက်ပဲ ရှိတာကိုး”
(နောက်ဆက်တွဲ - ၅ ကြည့်)

မြန်မာနိုင်ငံကို နယ်ချွဲအနိုင်းရ အုပ်ချုပ်စဉ်က နိုင်ငံရေးအကျဉ်းသားများအတွက် ကုတင်၊ ခေါင်းအုံး၊ ခြင်ထောင် စသည့်နေရာထိုင်ခင်းများ စီစဉ်ပေးခဲ့သည်။ ယခု စစ်အစိုးရခေတ် အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားတိုးအတွက် နေရာထိုင်ခင်းဟူ၍ ဖျားကြမ်းတချက်သာရှိသည်။ နေထိုင်ရသည့်အခြေအနေ အလွန် ဆုံးဝါးသည့်အတွက် ကျန်းမာရေး ချို့ယွင်းနိုင်ပုံ၊ အသက်အစွမ်းရာယ်ထိခိုက်နိုင်ပုံကို ဒေါက်တာခင်မာကြည့်က အောက်ပါအတိုင်း ရှင်းပြခဲ့သည်။

“တိုက်ထဲကိုစရောက်တွန်းက အဲဒီအခန်းကျဉ်းလေးထဲမှာ ကွုပ်ပျစ်လည်း မရှိဘူး။ သမံတလင်းကြီးပေါ်မှာ ဖျားစုတ်လေးတဲ့ချုပ်ပေးပါတယ်။ အဲဒီဖျားစုတ်လေးနဲ့ပဲ အဲပိုရတယ်။ ဆောင်းရာသီဆိုလိုရှိရင် မြောက်ဘက်ကို မျက်နှာလျည်ထားတာဆို တော့ အရေးကိုအေးတဲ့အတွက် အနီးတွေထဲက ကိုက်ခဲ့ပြီး မအော်နိုင်ခဲ့ပါဘူး။ မအော်နိုင်တဲ့အတွက် တနေရာထဲမှာပဲ ဖွွေလေးပြေးတဲ့လေ့ကျင့်ခန်းမျိုး လုပ်ပါတယ်။ ဇူ ခုနှစ် ဆောင်းတွင်တွင်းလုံး ကျမ လုံးဝ မအော်နိုင်ပါဘူး။ ကိုယ့်ရဲ့စိတ်ဓာတ် ခွန်အား ကိုသာ အတတ်နိုင်ဆုံး မြှင့်တင်ထားတယ်။ တကယ်လို့ လွတ်လာခဲ့ရင် လုပ်စရာ တွေ အာများကြီးရှိတယ်ဆိုတော့ ကိုယ့်ရဲ့ကျန်းမာရေးကို ကိုယ့်ဘာသာ ကာကွယ်တဲ့ အနေနဲ့ ထိန်းသိမ်းထားရတယ်။”
(နောက်ဆက်တွဲ - ၃ ကြည့်)

အမျိုးသမီးများ လတ် ဓမ္မတာလာသည့်အခါတွင် အသုံးပြုရမည့် ပစ္စည်းများကို အကျဉ်းထောင်အာဏာပိုင်များက ထုတ်ပေးခြင်းလုံးဝမရှိသဖြင့် အခက်အခဲများ တွေ့ရပုံကို မကောသီအေးက ပြန်လည်ပြောပြသည်။

“အဝတ်အစားအပိုမရှိသူအနှစ် Sanitary tower အဖြစ်အသုံးပြုရန် အဝတ် အပိုင်းအစကိုပင် မရှိခိုင်ပါ။ ထို့ကြောင့် ဓမ္မတာလာချိန်တွင် အခက်အခဲတွေ့ရသည်။

မြန်မာနိုင်တို့အမျိုးသမီးနိုင်စောင့်သာများ

ဓမ္မတာလာချိန်တွင် အပေါ်အလေးသွားပြီးသည့်အခါ သန့်ရှင်းရေးအတွက် ရေပ်လုံလုံလောက်လောက်မရှိပါ။” (နောက်ဆက်တဲ့ - ၁ ကြည့်)

အချို့ထောင်များတွင် နိုင်ငံရေးလူပုဂ္ဂိုလ်မှုပြုခြင်းအကျဉ်းကျနေသော အမျိုးသမီးများအား အမျိုးသမီးများ လစဉ်အသုံးပြုရမည့် အသုံးအဆောင်များကို သွင်းခွင့်မပြုဟု တားမြစ်ထားသည်။ ယုဝါမြေထောင်တွင် ကြံ့တွေ့ခဲ့ရပုံကို မအေးအေးသင်းက အောက်ပါအတိုင်း ပြန်လည် ပြောပြသည်။

“အဲဒီပစ္စည်းတွေ သွင်းလို့မရတဲ့အခါကျတော့ ဘေးကအကျဉ်းသားတွေကို အကူအညီတောင်းရတယ်။ ကျမတို့အိမ်က လာတဲ့အခါကျရင် ပိုက်ဆံ ပြန်ပေးပါမယ် ဆိုပြီး အကူအညီတောင်းတယ်။” (နောက်ဆက်တဲ့ - ၁၁ ကြည့်)

“ကျမ အဖမ်းခံရတုန်းက ထောက်လှမ်းရေးကို ပြောတယ်၊ အဝတ်အစား စောင် ဘာညာယူခဲ့မယ်၊ မယူခဲ့ပါနဲ့ ခဏလေးပါဆိုပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လိုက်ရတယ်။ ထောင်ထဲရောက်တော့ မိန့်ဆလေးဆိတာ ဓမ္မတာတွေ ဘာတွေလာ တယ် အရှက်ဂွဲတဲ့ဘဝရောက်တာ ဒီနေရာပဲ။” ဟု ပဲရေးထောင်တွင် ကြံ့တွေ့ခဲ့ရပုံကို အောင်နှုန်းက ပြောပြသည်။ (နောက်ဆက်တဲ့ - ၉၉ ကြည့်)

ငါးတို့ကြံ့တွေ့ခဲ့ရပုံများကို လေ့လာခြင်းဖြင့် ထောင်အာဏာပိုင်များ၊ စစ်ထောက်လှမ်းရေးများသည် နိုင်ငံရေးလူပုဂ္ဂိုလ်မှုဖြင့်အကျဉ်းကျနေသော အမျိုးသမီးများအပေါ် အနိုင်ကျင့်နေခြောင်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ

အချို့အမျိုးသမီးများမှာ ဖမ်းဆီးခံရချိန်တွင် ကိုယ်ဝန်ဆောင်ထားသဖြင့် ငါးတို့၏ရှင်သွေးများကို အကျဉ်းကျနေစဉ်မှာပင် မွေးဖွားခဲ့ရသည်။ သို့သော်လည်း အကျဉ်းထောင်ထဲတွင် တတ်ကွဲမ်းနားလည်သော ဆေးပညာရှင်များ လုံလောက်စွာ မရှိပါ။ မြန်မာပြည် အကျဉ်းထောင်များအတွင်း ကိုယ်ဝန်ဆောင်မိခင်များ သားဖွားသည့်အခါ ရင်ဆိုင်ကြရသည့် အခက်အခဲများကို အောင်စန်းနွယ်နှင့် မယုယုလိုင်တို့၏ ကိုယ်တွေ့ဖြစ်ရပ်များအား လေ့လာပါက သိရှိနိုင်သည်။

“၂၃-၉၀၊ အဲဒီညာမှာ ကံခိုးချင်တော့ အဆောင်ပိတ်သားတဲ့အချိန်မှာ ကျမ ဂိုက်နာတာ။ ထောင်ဆရာဝန်ကြီးဦးစီးကြည်က လာမကြည့်ဘဲနဲ့ ဆေးများ ကိုသိန်းဆန်းကိုပဲ လွှတ်လိုက်ပါတယ်။ ကျမက ကလေးမမွေးနိုင်ဘူး၊ ဒါကြောင့် ကျမတို့အဆောင်မှာရှိတဲ့ အနွဲချုပ်က အောက်တာတိုးတိုးတင်၊ အောက်တာ အေးအေးချိ တို့ကို အကူအညီတောင်းတယ်။ ဒါပေမယ့် သူတို့ကို ပေးမလာဘူး။ ဆေးများ ကိုသိန်းဆန်း၊ ဒေါက္ခိုးကန်းဆိုတဲ့ တန်းစီး၊ ထောင်တာသက်တကျန်းကျနောတဲ့ မိလုံး ဆိုတဲ့ ကောင်မလေး သူတို့ ရယောက်နဲ့ပဲ ကျမ မွေးပါတယ်”

(နောက်ဆက်တဲ့ - J ကြည့်)

သားဖွားချိန်တွင် အသက်အနဲ့ရာယ်နှင့် ရင်ဆိုင်ခဲ့ရပုံကို ဒေါခင်စန်းနှုပ်က အောက်ပါအတိုင်း ရှင်းပြသည်။

“ဆေးရုံလည်း မလိုပါဘူး။ ကျမလည်း မတောင်းဆိုလို့ရမှန်းလည်း ကျမ မသိဘူး။ မိလုံးက ကျမပိုက်ကို တွန်းချုပိုက်ပါတယ်။ တွန်းချုပိုက်တဲ့အခါဘျ တော့ အူကျွုံတဲ့ရောဂါ အဲဒီကစပြီးတော့ ဖြစ်သားတာ။ ထောင်ရဲ့အပြင်ဖက ဆေးရုံမှာသာ မွေးရမယ်ဆိုရင် ကျမ ဒီလိုရောဂါဖြစ်မှာမဟုတ်ပါဘူး။ အဲဒီကတည်းက ဓမ္မြို့တော့ ကလေးမရတော့ပါဘူး။ တော်တော် ခက်ခက်ခဲ့ခဲ့ မွေးလိုက်ရတာပေါ့”

(နောက်ဆက်တဲ့ - J ကြည့်)

မြန်မာနိုင်ငံမြို့တော်တွင် တည်ရှိသော အင်းစိန်အကျဉ်းထောင်နည်းတူ မြန်မာပြည်အနဲ့အပြားရှိ အကျဉ်းထောင်များတွင်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီး များသည် အာဏာပိုင်များ၏ လျှစ်လျှော့ခြင်း ခဲ့ကြရသည်။ မြန်မာပြည် တောင် ဘက်စွန်းရှိ မြို့တော်အကျဉ်းထောင်တွင် ချုပ်နောင်ခံထားရစဉ် ရင်သွေးငယ်အား မွေးဖွားခဲ့စဉ် ထောင်အာဏာပိုင်များက လျှစ်လျှော့ရှုထားပုံကို မယုယုလိုင်က အောက်ပါအတိုင်း ရှင်းပြသည်။

“ထောင်က ဘာမှ မကူညီဘူး၊ ထောင်ကျနောတဲ့ အမျိုးသမီးတွေကပ ကူညီတယ်” (နောက်ဆက်တဲ့ - J ကြည့်)

မွေးဖွားလာသောရင်သွေးငယ်အတွက်လည်း လိုအပ်သော အသုံးအဆောင်၊ ပစ္စည်းများထောက်ပံ့ခြင်း လုံးဝမရှိပါ။ အဆိုးဝါးဆုံးမှာ ရေအသုံးပြုခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံရှိအမျိုးသမီးနှင့်ရေအကျဉ်းသာများ

“ကလေးမွေးပြီးတော့ အနှစ်းလည်းမပေးဘူး၊ အကြိုလည်းမပေးဘူး။ ကလေးကို ရေချိုးပေးရတာလည်း အရမ်းကို အဆက်အခဲဖြစ်တယ်။ ရေမရှိဘူး။ ကလေးအနှစ်း လျှော်စွဲအတွက်လည်း ရေမရှိဘူး။ ရေကို သီးသန့်သုံးခွဲ့မပြုဘူး။ လူတွေအားလုံး ချိုးတဲ့အခါ ကိုယ်ပေါ်က ကျတဲ့ရနဲ့ လျှော်ရတယ်။” (နောက်ဆက်တဲ့ - ၂ ကြည့်)

“လျှော်စွဲရေမရှိတော့ သူများရေချိုးရင် သူတို့ကိုယ်ပေါ်က ကျလာတဲ့ရေကို ခံပြီးလျှော်ရတယ်။ ကလေးအနှစ်းလျှော်လည်း အဲသလိုပဲ လျှော်ရတယ်။ ထောင်များမ ရေချိုးတော့ ကျမ ကလေးအနှစ်း တာသွားလျှော်ဖူးတယ်၊ ဒုံးမနေတော့ဘူး၊ သူ့ ကိုယ်ပေါ်က ကျလာတဲ့ရနဲ့ လျှော်တာပါ။ ကျမကို ဆလွှတ်တယ်။ ဆတာ ခပ် ကြမ်းကြမ်းပဲ။ ပေးမလျှော်ဘူး။” (နောက်ဆက်တဲ့ - ၃ ကြည့်)

စာဖတ်ခွင့်

အကျဉ်းထောင်စည်းကမ်းအရ စာအုပ်စာတမ်းများ ဖတ်ခွင့်ရှိသည် ဆိုသော် လည်း လက်တွေ့တွင် ထိုအခွင့်အရေးမရရှိပါ။ အကျဉ်းထောင်အာဏာပိုင်များ လိုက်လျေားသည့်အခါမှသာ စာဖတ်ခွင့်ရရှိကြသည်။ သို့သော်လည်း ဘာသာရေး စာအုပ်စာတမ်းများသာ ဖတ်ခွင့်ရှိသည်။ မန္တာလေးထောင်တွင် ၆ နှစ်ကြာ အကျဉ်းကျခဲ့သူ ဒေါက်တာအောင်မာကြည့်က သူမ၏အတွေ့အကြံကို အောက်ပါ အတိုင်း ရှုံးပြသည်။

“နောက်ပိုင်းတော့ စာဖတ်ခွင့်ရေလာတယ်။ သာသနာရေးဝန်ကြီးဌာနက ထုတ် ထော့ စာအုပ်တွေပေါ့ ကျမတို့မိသားစုကန် ထောင်ဝင်စာကနေတဆင့် မှာတယ်။ စာအုပ်လာလိုက်ရင်လည်း သူတို့ကိစစ်တယ်။ စိစစ်တယ်ဆိုတာကလည်း တရာ့ စာအုပ်ဆိုရင် မိသားစုကန် တဆင့်တင်ပြီး ခြောက်လ ခန်းလလောက်အထိ စောင့် ရတယ်။ ဒါပေမယ့် အခုချိန်မှာ ကျမတို့ဖတ်ခွင့်ရပြီးဆိုရင်တော့ အရင်ကထက် စာရင်တော့ တိုးတက်လာတယ်လို့ပြောပြီး ဝမ်းသာရမှာပေါ့နော်။”

(နောက်ဆက်တဲ့ - ၃ ကြည့်)

ဘာသာရေးစာအုပ်များ ဖတ်ရှုခွင့်ပြုသည် ဆိုသော်လည်း လပေါင်းများစွာ စိစစ်ပြီးမှ ဖတ်ရှုခွင့်ပေးခြင်းပြစ်သည်။ တခါတရုံ အချို့သော ဘာသာရေးစာအုပ်များ

ကို ပိတ်ပင်တတ်သည်။ ထိုသို့ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ဒေါက်တာခင်မာကြည်က အောက်ပါအတိုင်း ပြောပြုသည်။

“ဘာသာရေးစာအုပ်တမျိုးပဲ ဖတ်ခွင့်ပေးပါတယ်။ ဘာသာရေး စာအုပ်တောင် မှ သူတို့စိစစ်ပြီးမှ သူတို့ချပေးတဲ့စာအုပ်လောက်ပဲ ဖတ်ခွင့်ပေးပါတယ်။”
(နောက်ဆက်တွဲ - ၃ ကြည့်)

အင်းစိန်ထောင်တွင် ဂုဏ်ကြာနေခဲ့ရသူ စာရေးဆရာမ ဒေါ်စမ်းစမ်းနဲ့ လည်း ထိုသို့ပိတ်ပင်ခဲ့ရသည်။ “မိသားစုကိုတဲ့ တရားစာအုပ်တွေကို သူတို့ စိစစ်ပြီးတော့ ဖတ်ခွင့်မရဘူး ဆိုပြီးတော့ စာအုပ် ၃ အုပ်တောင် အပယ်ခံရတယ်။”
(နောက်ဆက်တွဲ - ၅ ကြည့်)

ဒေါ်စမ်းစမ်းနဲ့ မြတ်မိမိထွန်းက အကျဉ်းကျခံနေရသူများအား စာအုပ်သွင်းခွင့် ပိတ်ပင်ခံထားရသောကြောင့် အမှိုက်စ၊ စူး၍စပေါ်တွင် တွေ့ရသမျှ ကိုသာ ဖတ်ကြရတော်း အောက်ပါအတိုင်း ရှင်းပြောသည်။

“စာအလွန်ဝေတ်လာသောအခများတွင် အချို့က ဆေးလုပ်လိုပ် ဖင်စီခံများကို ဖြော်ရသမျှ စာလုံးအစအနများကို ဖတ်ကြပါသည်။ မဂ္ဂလာဆောင်သတင်း နာရေး သတင်းစသည့် သတင်း အတိအခများပါမရှေ့ပဲ ထိုစာရွက်အပိုင်းအစကလေးများမှ ရသမျှစာကို ဖတ်ကြရပါသည်။” (နောက်ဆက်တွဲ - ၆ ကြည့်)

ထောင်ဝင်စာ

နိုင်ငံရေးအကျဉ်းသားများကို မိသားစုနှင့် ဝေးလံသောထောင်များသို့ ပို့ဆောင် ထားလေ့ရှိသည်။ ထို့ကြောင့် မိသားစုများအနေဖြင့် အကျဉ်းကျနေသူထံသို့ အစားအသောက်၊ ဆေးဝါးပစ္စည်းများပေးပို့ရန် သွားရောက်တွေ့ဆုံးသည့်အခါ အခက်အခဲများစွာ ရှိနေသည်။

မိသားစုဝင်များ သွားရောက်တွေ့ဆုံးခြင်းဖြင့် အကျဉ်းကျနေသူသည် အထိုးကျန် နေမှုများမှ အခိုက်အတန် သက်သာရာရကြသည်။ ထိုသို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံးခြင်းဖြင့် မွန်းကျပ်နေသော အကျဉ်းကျနေသူသည် ပြင်ပကမ္မာနှင့် တဆင့်ဆက်သွယ်ခွင့် ရနိုင်သည်။ သို့သော်လည်း ထိုသို့တွေ့ဆုံးရသည့် မိနစ်

မြန်မာနိုင်ငံရှိအမျိုးသမီးနှင့်ဓရအကျဉ်းသာများ

အနည်းငယ်အတွင်းတွင် မိသားစုနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကိုယ်ရေး ကိုယ်တာ အချက်အလက်များကိုသာ ပြောဆိုရန် ကန့်သတ်ခံထားရပြန်သည်။ အကျဉ်းထောင်တွင်းအခြေအနေများ၊ နိုင်ငံရေးအခြေအနေများကို လုံးဝ ပြောဆိုခွင့် မရှိပါ။ ထိုတားမြစ်ကန့်သတ်ချက်များကြောင့် မွန်လေးထောင်တွင် အကျဉ်းကျနေစဉ် မိသားစုဝင်များလာရောက်တွေ့ဆုံးသည့်အခါ ခံစားရပုံနှင့်ပတ်သက်၍ ဒေါက်တာ ခင်မာကြည်က အောက်ပါအတိုင်း ပြောပြုသည်။

“ကျမတို့ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာတွေ သိချင်ရင်တော့ မိသားစု ထောင်ဝင်စာလာလို့ မေးရင်တောင်မှ နိုင်ငံရေးနဲ့ ပတ်သက်ပြီးမပြောဖို့ ပြောရင် ထောင်ဝင်စာပိတ်မယ်။ ဒီထက်ပိုပြီး ပြောလို့ရှိရင် ထောင်ထဲမှာတင် ပြစ်အက်တိုးမယ်။ အဲလို့မျိုးဆို တော့ ကျမတို့လဲ ထောင်ဝင်စာမှာ မမေးဖြစ်ဘူး။ ကျမတို့က တိုက်ပိတ် ခံထားရတဲ့ သူတွေဆိုတော့ တွေ့စရာလဲ တခြားဘယ်သူမှုမရှိဘူး။ ဖတ်စရာစာအုပ် လဲ မရှိဘူးဆိုတော့ စိတ်တို့နေတာပေါ့နော်”

(နောက်ဆက်တဲ့ - ၃ ကြည့်)

နာမည်ကျော်အင်းစိန်အကျဉ်းထောင်တွင် ၁၉၉၄ ခုနှစ်မှစတင်၍ ၂ နှစ်တာ အကျဉ်းကျခံရသူ စာရေးဆရာတော် ဒေါ်စိုးစမ်းနဲ့က ထောင်ဝင်စာတွေ့သည့်အခါတိုင်း ထောင်အာဏာပိုင်များက ကန့်သတ်ချုပ်ချယ်လေ့ရှုပုံကို အောက်ပါအတိုင်း ရှင်းပြုသည်။

“ထောင်ဝင်စာ တွေ့တဲ့အခါမှာလည်း မိသားစုအကြောင်း၊ ကျန်းမာရေး အကြောင်း၊ အိမ်အကြောင်း ဒါတွေပဲ ဒါတွေပဲ ပြောဆွင့်ရှိတယ်။ ထောင်ဝင်စာဖွံ့ဖြိုးကို အခါမှာလည်း လက်မှတ်ထိုးရတယ်၊ အကျဉ်းထောင်အတွင်းအကြောင်း လုံးဝ မပြောပါဘူး၊ ပြောလို့ရှိရင် အရေးယူခံရမည်ဖြစ်ကြောင်း သိရှိပါတယ် (ဆိုပြီး) လက်မှတ်ထိုးပြီး ထောင်ဝင်စာဖွံ့ဖြိုးရတဲ့ အစဉ်အလာတွေလည်း ယနေ့အထိ ရှိပါတယ်” (နောက်ဆက်တဲ့ - ၅ ကြည့်)

ထောင်ဝင်စာတွေ့ခွင့်ရသည့် မိနစ်ပိုင်းအတွင်း စကားပြောခြင်း၊ မိသားစု ယူဆောင်လာသည့် အစားအစား၊ အသုံးအဆောင်များ လက်ခံယူခြင်း စသည်တို့ကို အလျင်စလို ပြုလုပ်ရသည်။ ဒေါက်တာခင်မာကြည်က မွန်လေးထောင်တွင် ကြံးတွေ့ ရပုံကို အောက်ပါအတိုင်း ရှင်းပြုသည်။

“(ထောင်)ကျစ်တုန်းက ကျမယမီးကလေးနှစ်ယောက်နဲ့ ကျမယအမ တပတ်ထဲ
မှာ သုံးယောက်လာတွေ့ပါတယ်။ သမီးငယ်လေးက ကျမကိုဖြင့်တာနဲ့ ဝမ်းနည်း
ပက်လက်နဲ့ တအားငိုတာပဲ ကျမက သမီးလေးနဲ့ ခွဲတောင်မှမအိပ်ဘူးသေးဘူးလေ။
သမီးလေးကိုမြင်တော့ ကျမ တော်တော်လေး စိတ်မကောင်း ဖြစ်သွားတယ်။ မိခင်
တယောက်အနေနဲ့ သူတို့ရှေ့မှာ ကျမမျက်ရည် မကျလိုဘူး။ ဒါကြောင့် သူတို့ကို
ပြောတယ်။ မမေထောင်ကျတာ မကောင်းတာလုပ်လို့မဟုတ်ဘူးသမီး။ ဝမ်းမနည်း
ရဘူး။ သမီးတို့ရှေ့ယူပါ။ မမေ မကောင်းတာဘာတွေမဲ မလုပ်ခဲ့ဘူး။ သမီးမလိုပါနဲ့။
အရေးကြီးတာက မမေမရှိတဲ့နောက်ပိုင်း စာကြိုးစားရမယ့်တာဝန်က သမီးရဲ
တာဝန်ပလို့ပြောရတယ်။ ကျမတို့တွေ့ရတာက ဘုရားမိနစ်ပဲလေး၊ ၅ မိနစ်က ပစ္စည်း
ပေး၊ ကျန်တဲ့ဆယ်မိနစ်ကိုပဲ စကားပြော - - -” (နောက်ဆက်တဲ့ - ၃ ကြည့်)

မေးဆိုခံရသည့် အစပိုင်းကာလများတွင် မိသားစုနှင့်တွေ့ဆုံးလုံးဝ မရကြပါ။
မိသားစုများက အစားအစာနှင့်အခြားပစ္စည်းများ ပေးပို့သည်ကိုလည်း အာကာ
ပိုင်များက လက်ခံလေ့မရှိပါ။ ကော့သောင်းမြို့၊ ထိန်းသိမ်းရေးစခန်းတရာ့တွင်
ချုပ်နောင်ခံထားရတဲ့ ကြံးတွေ့ခဲ့ရပုံကို အောက်ပါအတိုင်း ပြောပြုသည်။

“အိမ်က ထမင်းဟင်းလာ့ဗိုလည်း သူတို့ ပေးမလိုဘူး၊ လက်မခံဘူး၊ ယူမလာ
နဲ့လို့ အိမ်ကိုပြောတယ်။ အချုပ်ကျနောတဲ့ တခြားလူတွေက ကျမကို သနားလို့ နီးပြီး
တော့ ကျော်ကြတယ်” (နောက်ဆက်တဲ့ - ၇ ကြည့်)

ရှင်သန်ရေး

အမျိုးသမီးများသည် နှစ်ပေါင်းများစွာ အကျဉ်းကျခံထားရတဲ့ အနိုင်ကျင့် ခံရ¹
မူများ၊ ဆင်းရဲ့ကျကျများ၊ အထိုးကျန်မူများ၊ ထိုတ်လန်းကြောက်ရွှေ့ဖွယ်ရာများနှင့်
ကြံးတွေ့ကြရသည်။ သို့သော်လည်း မြန်မာနိုင်း ဒီမိုကရေးရှိရှိရေး လုပ်ရားမှတိုက်ပွဲ
များတွင် ပါဝင်ခဲ့သော အမျိုးသမီးများသည် အကျဉ်းထောင်အတွင်း အကျပ်အတည်း
များကို စိတ်ဓာတ်ခိုင်မာစွာဖြင့် ရင်ဆိုင် ကျော်ဖြတ်ကြသည်။

ဒေါက်တာခင်မာကြည်က ထိုအခက်အခဲများကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရပုံနှင့်
ပတ်သက်၍ အောက်ပါအတိုင်း ရှင်းပြုသည်။

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

“ကိုယ့်ရဲ့စိတ်ဓာတ် ခွန်အားကိုသာ အတတ်နိုင်ဆုံး မြှင့်တင်ထားတယ်။ တကယ်လို့ လွှတ်လာခဲ့ရင် လုပ်စရာတွေ အများကြီးရှိတယ်ဆိုတော့ ကိုယ့်ရဲ့ ကျွန်းမာရေးကို ကိုယ့်ဘာသာ ကာကွယ်တဲ့အနေနဲ့ ထိန်းသိမ်းထားရတယ်။”
(နောက်ဆက်တွဲ - ၃ ကြည့်)

“အမိက ခွန်အားကတော့ စိတ်ဓာတ်ခွန်အားပဲ။ ငါ လုပ်တာမမှားဘူး။ မှန်တယ်။ အများအတွက် လုပ်တာဖြစ်တယ်။ အားလုံး လူ့အခွင့်အရေးတွေ ရစေချင်လို့ လုပ်တာဖြစ်တယ်။ ငါလုပ်တာမမှားဘူးဆိုတဲ့ စိတ်က အမြဲတမ်း ဦးဆောင်နေပါတယ်။ ကိုယ်နဲ့အတူ မြန်မာပြည်သူပြည်သားအားလုံး လူ့အခွင့်အရေး အပြည့်အဝ ရစေရ မယ်။ အဲဒါရို့အတွက် ဒီလောက်တော့ ပေးဆပ်ရမှာပဲ ဆိုတဲ့စိတ်က အမြဲရှိနေပါတယ်။ ကျမ ဘယ်လိုခံစားရလဲဆိုတော့ ဘာနဲ့တူလဲဆိုတော့ အတောင်နှစ်ဖက်ကို ညျှပ်ပြီးတော့ လျောင်အိမ်ထဲ ထည့်ထားခံရတဲ့ ငါက်တကောင်နဲ့တူပါတယ်။ ပထမ တဆင့် လျောင်အိမ်ကနေ လွှတ်လိုက်တော့ ကျမ စင်းသာတာပေါ့။ အရမ်းကြီး စမ်းသာတာမှန်တယ်။ ဒါပေမယ့် အတောင်နှစ်ခါက ညျှပ်ခံထားရတော့ ကိုယ်ဝမ်းသာ သလောက် ပြန်လို့မရသေးဘူး။ အဲတော့ အဆုံးစွန်ပျော်ခြင်းမျိုးကို ကျမ ပျော်လို့မရသေးဘူး။” (နောက်ဆက်တွဲ - ၃ ကြည့်)

အကျဉ်းထောင်မှလွှတ်မြောက်ပြီးအခြေအနေများ

အကျဉ်းထောင်မှလွှတ်မြောက်ပြီးသည့် နိုင်ငံရေးအကျဉ်းသားအချို့ကိုလည်း အဆက်မပြတ် စောင့်ကြည့်ထိတွေ့ခြင်း၊ စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်းခွင့်များ သို့ဝင်ရောက်ရာတွင် အနော့အယုက်ပြခြင်း စသည်များကို အဆက်မပြတ် ပြုလုပ်လျက်ရှိသည်။ ဥပမာတခြားလျှင် နိုင်ငံရေး လုပ်ရားမှုများကြောင့် အကျဉ်းကျနေသောကျောင်းသုတေသနီးဖြစ်သည့် မချယ်ရှိသည်။ ၁၉၉၃ တွင်လွှတ်မြောက်လာပြီး နောက်ပိုင်းတွင် ကုမ္ပဏီတခုတွင် အလုပ်အကိုင်ရရှိနေသည်။ ထိုသို့ရှိပြီး နောက်တနေ့ တွင် ထောက်လှမ်းရေးများက ကုမ္ပဏီတာဝန်ရှိသူများထံသို့ သွားရောက်ပြီး သူမကဲ့သို့ နိုင်ငံရေးအကျဉ်းသားဟောင်းတော်းအား အလုပ်နှစ်မည်ဆိုပါက သင့် လျော်မည်မဟုတ်ကြောင်း မြိမ်းခြောက်ခဲ့သည်။ မချယ်ရှိ၏အိမ်သို့လည်း ပုံမှန်

သွားရောက် လည်ပတ်လေ့ရှိပြီး အနာဂတ်အတွက် နိုင်ငံရေးရည်ချက်များ၊
ယုံကြည်ချက်များကို မေးမြန်းလေ့ရှိသည်။

လုပ်သားများကောလိပ်ကျောင်းသားသမဂ္ဂ၏ အဖွဲ့ဝင်တော်းဖြစ်သူ နှစ်းဝေရီ
သည် ၁၉၉၁ ခုနှစ်တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ရသည်။ ထောင်မှ လွှတ်မြောက်
ပြီးနောက်ပိုင်း လုပ်ငန်းခွင့်သို့ဝင်ရောက်သည့် အခါ စစ်ထောက်လှမ်းရေးက
နောင့်ယှက်ပုံကို အောက်ပါအတိုင်း ပြောပြခဲ့သည်။

“ကျေမ Central Floating Hotel & Business Center မှာ အလုပ်ရတယ်။ အဲဒီမှာ
အလုပ်လုပ်နေတုန်း စစ်ထောက်လှမ်းရေးက ကျေမတို့အာနရဲ ဒုတိယအကြီးအကဲ
အော်ပိုစက်နှင့် လာဆွှေတယ်၊ ကျေမက နိုင်ငံရေးလုပ်တယ်၊ ထောင်ကျေမူးတယ်၊ ဒါမြောင့်
ကျေမကို သတိထားဆက်ဆပဲလို့ လာပြောသွားတယ်။ နောက်ပိုင်းကျေတော့ အော်ပိုစက်ကို
က ကျေမသူ့ထုတ်ချင်း တယောက်ကနေတဆင့် ဘာပြောပြသလဲဆို ကျေမကို ရာထူး
တိုးပေးတော့မှာမဟုတ်ဘူးဘူး။ ဒါနဲ့ပဲ ကျေမလည်း အလုပ်ကတ္ထက်လာခဲ့တယ်၊ သူတို့
ထုတ်တဲ့အထူး စောင့်မနေတော့ဘူး။”^{၁၀၁}

အာဏာပိုင်များသည် နိုင်ငံရေးလုပ်ရားမှုပြောင့် ဖမ်းဆီး ထိန်းသိမ်း၊ အကျဉ်းချ
ခံရပူးသူ အများစုအား နိုင်ငံကူးလက်မှတ်(ပတ်စီးပွဲ) ထုတ်ပေးခြင်းမရှိပါ။ ချင်းချက်
အားဖြင့် ၁၉၉၄ ခုနှစ် နှင့် ၁၉၉၆ ခုနှစ် အတွင်းတွင် သက်ဆိုင်ရာ နယ်မြေခံ
ထောက်လှမ်းရေးများက ခေါ်ယူမေးမြန်း စစ်ဆေးပြီး ထုတ်ပေးခဲ့သည်။ သို့သော်လည်း
နောက်ပိုင်းတွင် ထိုသို့ထုတ်ပေးခြင်း မရှိတော့ပေ။ နိုင်ငံရေးသမားများနှင့် နိုင်ငံရေး
လုပ်ရားမှုပြောင့် အကျဉ်းကျေမူးသူ အများစုကို အာဏာပိုင်များက အမည်မည်း
စာရင်း သွင်းထားသည်။ ငါးတို့၏ မိသားစုဝင်အချို့ကိုပင် အမည်မည်းစာရင်းတွင်
ထည့်သွင်းထားပြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားပေါ်တွင်းဖြစ်သူ မကေသီသည် နိုင်ငံကူးလက်မှတ်
ရရှိရန် နှစ်ကြိမ်လျှောက်ထားသော်လည်း ပယ်ချုခဲ့ရသည်။ ဒုတိယအကြိမ်
လျှောက်လွှာတင်သည့်အခါ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် ထောက်လှမ်း
ရေးတွင်းနှင့် တွေ့ဆုံးပုံကို အောက်ပါအတိုင်း ပြန်လည်ပြောပြသည်။

“ဒုတိယအကြိမ် ပတ်စီးပွဲလျှောက်တော့ ပတ်စီးပွဲရုံးမှာ စာတိပုံသွားရှိက်ရတယ်။
ကျေမ ဘယ်လောက်ကံဆိုးလွှာတော့ စာတိပုံအာနရဲ သူ ရောက်နေတယ်။ လူတန်းစီ

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

နေတဲ့အချိန်မှာ သူကို လွမ်းမြှင့်နေရတော့ စိတ်ညွစ်သွားတယ်။ နောက်ဆုံးတွေ့တော့ သူက ကျမေကို နှုတ်ဆက်တယ်။”

“ဘာလုပ်တာလဲ၊ ပတ်စီး လျှောက်မလို့လား” တဲ့

“ဟုတ်တယ်” ဆိုတော့

“ရမှာမို့လို့လား” တဲ့။

“ဒီလိပ်ပေါ့လို့ ကြိုးစားကြည့်တာပါ။ ရမလားလို့ ကြိုးစားကြည့်တာ” ဆိုပြီး
ကျမ အဲဒီလိပ်ပြောလိုက်တယ်။ ထင်တဲ့အတိုင်းပဲ ဒုတိယအကြိမ် အပယ်စံရတယ်”
(နောက်ဆက်တွဲ - ၁ ကြည့်)

ဤသို့ဖြင့် အာဏာပိုင်များသည် နိုင်ငံရေးတွင် ပါဝင်လှပ်ရားသူများကို အကျဉ်း
ထောင်တွင်း၌သာမက ပြန်လည်လွတ်မြောက်လာသည့်နောက်ပိုင်းတွင်ပင်
နောင့်ယုက်လျက်ရှိသည်။

**အမျိုးသမီးရေးရာကော်မတီ (သုတိကိုယ်တိုင်သည်ပင်လျှင် အမျိုးသားများ၏
ကြိုးကိုင်မှုအောက်တွင် ရှိနေခြင်းနှင့် နိုင်ငံရေးတွင် ရပ်ပြုအဖြစ်သာပါဝင်နေရခြင်း)**

မြန်မာအမျိုးသမီးရေးရာကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး
စွမ်းဆောင်ရှင်များအသင်း နှစ်ခုသည် အမျိုးသမီးရေးရာများနှင့် ပတ်သက်၍
ဆက်စပ်လုပ်ကိုင်နေသည်ဟု သတ္တုရာဇ် ၂၀၀၀ ခုနှစ် စီဒေဝါ အစီရင်ခံစာတွင်
စစ်အစိုးရက တင်ပြခဲ့သည်။ စီးအောအစည်းအဝေးတွင်ပင် အမျိုးသားများကသာ
မြန်မာအမျိုးသမီးများ၏ အခြေအနေကို တင်ပြခဲ့ပြီး မည်သည့် ကိစ္စတွင်မျှ တိကျ
သောစာရင်းအယားနှင့် ဖော်ပြန်ခြင်းမရှိခဲ့ပေ။ ဤအစွဲများ၏ ခေါင်းဆောင် အမျိုး
သမီးများသည်လည်း ပိုလ်ချုပ်ကြိုးများ၏ အမျိုးအနွယ်များနှင့် အခွင့်ထူးခံ စီးပွားရေး
လုပ်ငန်းရှင်များသာ ဖြစ်ကြသဖြင့် အမျိုးသမီးထုတေရိုင်လုံးကို ကိုယ်စားမပြုသည့်ပြင်
အမျိုးသမီးထုက ရွှေးကောက် တင်မြောက်ထားသည်လည်း မဟုတ်ပေ။ အမျိုးသား
များကြိုးစီးနေသော စစ်အာဏာရှင်နိုင်ငံတွင် နီးစပ်ရာ ဆွဲမျိုး အသိုင်းအစိုင်း
အမျိုးသမီးများပြင့် စွဲစည်းထားခြင်းသာဖြစ်၍ အမျိုးသမီးများအတွက် မည်သည့်
အာမခံချက်မျှလည်း မရှိပေ။ စစ်အစိုးရ၏ စီနှင့်ညွင်းပန်းမှုကြောင့် နိုင်ငံရေးတွင်

ပါဝင်ပတ်သက်ခဲ့သူများ၊ ပတ်သက်နေသူ မည်သူဦးတယောက်ကိုမျှ ဤအမျိုးသမီးအဖွဲ့များမှ စောင့်ရောက်ကူညီသည်ကို မတွေ့မြင်ရသေးပေ။ အချင်ဆိုရလျှင် အမျိုးသမီးအဖွဲ့များသည် လူမှုရေးကိစ္စသက်သက်မှုကိုပင် အပေါ်ယံသာ ဆောင်ရွက် ခွင့်ရှိပြီး နိုင်ငံရေးကိစ္စများစပ်လျဉ်း၍ကား ဆုံးဖြတ်ပိုင်ခွင့်၊ လွတ်လပ်စွာ လုပ်ပိုင်ခွင့် များ အလျဉ်းမရှိဘည် နိုင်ငံတကာမျက်နှာစာအတွက် နိုင်ငံရေးရပ်ပြ၊ အမျိုးသမီးရေး ရပ်ပြများသာ ဖြစ်ပေသည်။

စီးပေါ်နှင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများညီလာခံတွင် စစ်အစိုးရကိုယ်တိုင် ၏ သဘောတူညီချက်ထားများကို ငြင်းတိုကိုယ်တိုင် ရှိုးဖောက်နေခြင်း

စီးပေါ် ခေါ် အမျိုးသမီးများအပေါ် ဒီနိုပ်ခွဲခြားထားမှုများ ပပောက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာစစ်အစိုးရက လက်မှတ်ရေးထိုးခဲ့သည်မှာ ၁၉၉၇ ခုနှစ် တွင်ဖြစ်သည်။ စာချုပ်၏ အပိုဒ် ၇ တွင် မဲပေးပိုင်ခွင့်၊ အရွေးချယ်ခံပိုင်ခွင့်နှင့် အခြား သော နိုင်ငံရေးဘဝများတွင် ပါဝင်ပတ်သက်မှုကို အာမခံထားသည့်အပြင် အပိုဒ် ၈ တွင်လည်း နိုင်ငံတကာအဆင့်တွင် အမျိုးသမီးများ ပါဝင်ပတ်သက်လာစေရန် အာမခံပေးထားသည်။

နိုင်ငံသားတိုင်းသည် နိုင်ငံရေးတွင်ပါဝင်ခွင့်ရှိသည့်အတွက် အမျိုးသမီးများအနေ ဖြင့်လည်း ခွဲခြားမှုမရှိဘဲ လျှို့ဝှက်မဲပေးခြင်းစနစ်ဖြင့် ရွေးချယ်ခံရရေးသည် တန်းတူ ညီမှာကို အကောင်အထည်ဖော်ဆောင်ရာတွင် မရှိမဖြစ်လိုအပ်သည့်အတွက် အစိုးရအနေဖြင့် လိုက်နာရန်လိုအပ်ပေသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ ကြော် စာတမ်း၏ အပိုဒ် ၂၁ နှင့် နိုင်ငံရေးနှင့် ပြည်သူ့အခွင့်အရေးဆိုင်ရာစာချုပ်၏ အပိုဒ် ၂၅ တွင်လည်း နိုင်ငံရေးဆိုင်ရာများတွင် လွတ်လပ်စွာ ပါဝင်နိုင်ရေးကို အာမခံချက် ပေးထားပေသည်။ အစိုးရ၏ပြော်နှုန်းထားသော ဥပဒေနှင့်အခြားမှတ်ဒေါ်ရေးရာ ကိစ္စ များတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးအတွက်လည်း ပြောဆိုထားသည်။ ထို့ပြင် ယဉ်ကျေးမှု၊ လူမှုရေးနှင့် စီးပွားရေး အစရှိသော အတားအသီးများကြောင့် ပါဝင်နိုင်မှ လျော့နည်းနေခြင်းသည် ဒီမိုကရေစီး လူအဖွဲ့အစည်း ဖြစ်နေသည်ဟု မပြောနိုင်ဘူ ဆိုထားပေသည်။ ဒီမိုကရေစီးကားသည့် မြန်မာနိုင်ငံတွင် အဘယ်နည်းနှင့်မျှ

အမျိုးသမီးများ၏ နိုင်ငံရေးဘဝများတွင် လွတ်လပ်စွာ ပါဝင်နိုင်ရေးဆိုသည်မှာ မဖြစ်နိုင်သည့်အပြင် မြန်မာစစ်အစိုးရသည် နိုင်ငံတကာက အာမခံထားပေးသော ဥပဒေများကို ဖော်ဆောင်ရန်မဆိုထားနှင့် အထက်ပါစာပိုမ်များတွင် တင်ပြထားသည့် အတိုင်း အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ပါက မြိမ်းခြောက်မှုများ အန္တရာယ်ပေးမှုများနှင့် အရေးယူအပြစ်ပေးခြင်းများကို နည်းလျှို့ဖို့ဖြင့် ပြုလုပ်နေ သည်ကို တွေ့ရှုရသည်။ နိုင်ငံတကာ၌ အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမိုပါဝင် ပတ်သက်လာခြင်းကို အားပေးနေသည့်အချိန်တွင် နအဖော် အပြစ်ပေးအရေးယူ နေသည့် ပုံစံများသည် ရာဇ်ဝတ်ပြစ်မှုဖြစ်သည့်အပြင် ဒီပဲယင်းလုပ်ကြံးမှုတွင် ဒီမိုကရေစိခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံးမှုသည် နိုင်ငံတကာ ရာဇ်ဝတ်မှုဖြစ်ပြီး ထိရောက်သော အရေးယူမှုမျိုးပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။

နအဖသည် စီးပေါ်စာချုပ်တရာတည်းသာ သဘောတူထားခြင်းမဟုတ်ပေ။ ဘီဂျင်း+၅ ၈၇။ ကမ္မာ့ကုလသမဂ္ဂက ကြီးမှုးကျင်းပသည့် အမျိုးသမီးညီလာခံမှ ချမှတ်ထားသော အမျိုးသမီးရေးဆိုင်ရာအချက်များကိုလည်း သမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရန် သဘောတူညီထားပြီး ဖြစ်ပေ သည်။ နိုင်ငံတကာ စံချိန်အတိုင်းဆိုပါက အမျိုးသမီးများအား မဲပေးရုံသက်သက်သာ မဟုတ်သလို အရွှေးချယ်ခံပိုင်ခွင့်နှင့် အခြားနိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင် ပတ်သက်၍ နိုင်ငံရေးတွင် အင်အားတရပ်အပြစ် ပါဝင်လာနိုင်သည်အထိ လုပ်ဆောင်ရမည်ဖြစ်ပေသည်။ သို့သော် နအဖသည် ပါဝင်နေသော အမျိုးသမီးများ ကိုပင် ဖမ်းဆီးထောင်ချု အပြစ်ပေးနေခြင်းသည် နိုင်ငံတကာ စာချုပ်ကိုချိုးဖောက်ရာ ရောက်နေသည်။

တောင်းဆိုချက်များ

- ၁။ နိုင်ငံရေးလုပ်ရှားမှုတွင် ပါဝင်သော အမျိုးသမီးများအား အကြမ်းဖက်တိုက်နိုက်ခြင်း၊ ဖမ်းဆီးခြင်း၊ နိုင်စက်ညွင်းပန်းခြင်း၊ အနောင့်အယုက်ပေးခြင်းများအား လုံးဝ ရပ်ဆိုင်းရန် စစ်အစိုးရအား တောင်းဆိုသည်။
- ၂။ နိုင်ငံရေးလုပ်ရှားမှုတွင်ပါဝင်သော အမျိုးသမီးများအား ဖမ်းဆီးအကျဉ်းချထားခြင်းမှ ခွင့်ချက်မရှိ ချက်ချင်းလွတ်ပေးရန် စစ်အစိုးရအား တောင်းဆိုသည်။
- ၃။ နိုင်ငံတကာနှင့် ချုပ်ဆိုထားသော အမျိုးသမီးရေးရာ့နှင့်သက်ဆိုင်သော စာချုပ်များအား လေးစားလိုက်နာရန် စစ်အစိုးရအား တောင်းဆိုသည်။

အောက်ဖြေမှတ်စုများ

- ၁ အောက်ဖြေစီးသတင်းဌာန၊ ၂၀၁၃ ခုနှစ် နိုင်ဘာလ ၁၀ ရက်နေ့သတင်း။
- ၂ အပြည်ပြည်ဆိုင်ရာလွှတ်ပြိုင်းချမ်းသာခွင့်အဖွဲ့၊ အစိရင်ခံစာ၊ မေ ၂၀၀၀ ပြည့်နှစ်။
- ၃ အဖွဲ့ချုပ်က နအေဖို့ပေးပို့သည့်စာ၊ ရက်ချွဲ၊ ၂၁ မေ ၁၉၉၆။
- ၄ အပြည်ပြည်ဆိုင်ရာလွှတ်ပြိုင်းချမ်းသာခွင့်အဖွဲ့၊ အစိရင်ခံစာ၊ မေ ၂၀၀၀ ပြည့်နှစ်။
- ၅ ဒီပုလင်းလုပ်ကြော်မှုအရေးယူဆောင်ရွက်ရေးကော်မရှင်၏ ကြေညာချက်၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့။
- ၆ ဒေါ်မေနှင့်ကြည်အား ၂၀၁၃ ခုနှစ် ဇွန် ၃၁၊ ၄၂လိုင် ၁၀၊ ၄၂လိုင် ၁၂၊ ရက်နေ့များတွင် ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးခဲ့သည်။
- ၇ အဖွဲ့ချုပ်က နအေဖို့ပေးပို့သည့်စာ၊ ရက်ခွဲ -၂၁ အောက်တိုဘာ ၁၉၉၆။
- ၈ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်းက ထုတ်ဝေသည့် Torture Voices စာအုပ်တွင် ပါရှိသော မစုစုပ္ပန်၏ "At the mercy of the beast" ဆောင်းပါး။
- ၉ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်းက ထုတ်ဝေသည့် Torture Voices စာအုပ်တွင် ပါရှိသော မတပ်တပ်မော်၏ "My Interrogation" ဆောင်းပါး။
- ၁၀ ထိုင်းမြန်မာနယ်စပ်အခြစ်ကို မြန်မာ့အမျိုးသမီးသမဂဂကတုတ်ဝေသော ချိုးလင်းပြာ စာစောင် ၁၉၉၉ ဇွန်လ။



နောက်ဆက်တွဲ - ၁

အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခဲ့သော ပကေသီ၏ အတွေ့အကြံများ မကေသီသည် ရန်ကုန်တူဘုံလိုကျောင်းသားများသမဂ္ဂတွင် ပါဝင် လူပ်ရှားခဲ့သည်။ ၁၉၉၁၊ ရန်စံ ဒီဇင်ဘာလ ၁၀၊ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည် နိုဝင်ကြိမ်းချမ်းရေးဆု ရီးမြှိုင်ခံရသည် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သော ကျောင်းသားလူပ်ရှားမှုတွင် ဖမ်းဆီးခံရပြီး ထောင်ဒက် ၁၂ နှစ် ချမှတ်ခံရသည်။ ၁၉၉၂၊ မေလတွင် ပြန်လည် လွတ်မြောက်လာသည်။

၂၀၀၃ ရန်စံ စွဲနှုန်းတွင် ထပ်မံ့၍ ဖမ်းဆီးစစ်ဆေးခံရပြန်သည်။ အာဏာ ဂိုင်များက မကေသီသည် ၂၀၀၃ ရန်စံ မေလတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအွှေ့ချုပ် အဖွဲ့ဝင်များ အကြမ်းဖက်တိုက်နိုက်၊ ဖမ်းဆီးခံရစဉ် မျက်မြင်သက်သေဖြစ်ခဲ့သူနှစ်ဦးအား မြန်မာနိုင်ငံပြင်ပသို့ ပို့ဆောင်ရာတွင် ကူညီခဲ့သူတိုးအဖြစ် သံသယရှိခဲ့သည်။

ပထမတွေ့မြှုပ် အဖမ်းခံရတာက ၁၉၉၁၊ ရန်စံ နှစ်ကုန်ပိုင်း။ ညာ ဆယ်နာရီ လောက်မှာ ထောက်လှမ်းရေးတွေ အိမ်ကိုရောက်လာတယ်။ ကျေမကို ဖမ်းသွားတယ်။ အဝတ်အစားတရှိ၍၊ သွားတိုက်ဆေး၊ သွားပွတ်တံ့ ယူဖို့ပြင်ပေမယ့် သူတို့က

မြန်မာနိုင်ငံရှိအမျိုးသမီးစိုင်ပေါ်အကျဉ်းသာများ

ပေးမယူ ဘူး။ သိပ်မကြာပါဘူး၊ ခက္ခလဲ၊ နောက်တနေ့ပြန်ရမယ်၊ ပစ္စည်းတွေ ယူစရာ မလိုပါ ဘူးဆိုပြီး ကျေမာကို ခေါ်သွားတယ်။

စစ်ကြောရေးစန်းမှာ သုံးရက်နဲ့သုံးည် ကြောတယ်။ အဲဒီမှာ အိပ်ခွင့် လုံးဝမရဘူး။ ပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်တယ်။ ထောင်ထဲရောက်တော့ တွေားအကျဉ်းသူတွေနဲ့ ရောမထားဘဲ သီးသန့်အခန်းတဲ့မှာ ထည့်ထားလိုက်တယ်။ ထောင်အခေါ်အရဆိုရင် တိုက်ပိတ်ထားတာပေါ့။ ဘယ်သူနဲ့မှ စကားပြောလို့မရအောင်လုပ်လိုက်တာပါပဲ။ အခန်းထဲမှာ ဖျောတချုပ်၊ စောင်တထည်း၊ သောက်ရေအေးလိုနဲ့ ရေ့ချက်တွေကိုရှိတယ်။ သောက်ရေအေးလို့ထဲက ရေနဲ့ပဲ မျက်နှာသံလက်ဆေးရတယ်။ သောက်တော့လည်း ဒီရေ၊ အညှစ်အကြေးစွန်းပို့၊ သန့်ရှင်းရေးလုပ်လည်း ဒီရေကိုပဲ သုံးရတယ်။ အညှစ်အကြေးစွန်းပို့ တပေါ်လောက်ကျယ်တဲ့ မြေအိုး (ပို့လွှာအိုး) လေးတလုံးရှိတယ်။ အလုပ်တာဝန်ကျတဲ့ တွေားအကျဉ်းသူတွေက မို့လွှာအညှစ်ကြေးတွေ ယူပြီးသွန်တာမျိုး၊ သောက်ရေအေးလို့ ရေဖြည့်တာမျိုး လုပ်ပေးရတယ်။ မနက် (၆) နာရီလောက်မှာ တကြိမ်၊ ညနေ (၄) နာရီလောက်မှာ တကြိမ်၊ တရက်ကိုနှစ်ကြိမ်လာလုပ်ပေးကြတယ်။

ကျေမာခိုမှာက အဝတ်အစား အပိုပါမသွားဘူး။ ဖျော်ကြမ်းအဖြူကို ချုပ်ထားတဲ့ လုံချိုင်းနဲ့ အကျိုးတထည်ကို ထောင်ကပေးထားတယ်။ တပတ်ကို လက်တလုံးသာသာလောက်ရှိတဲ့ ဆပ်ပြောကြမ်းတစုံး ပေးတယ်။ အဲဒီဆပ်ပြာနဲ့ပဲ အဝတ်လျှော် ရေချိုး၊ ပန်းကန်ဆေး၊ လိုတာအားလုံးအတွက် လုံလောက်အောင်သုံးရတယ်။ အဝတ်အစားလျှော်ပြီးရင် နေလှန်းချင်ပေးမယ့်လည်း မတတ်နိုင်ဘူး၊ ကိုယ့်အခန်းထဲမှာပဲ ကြံ့ဖန်ပြီးတော့ ဖြစ်သလိုလှန်းရတယ်။ အဝတ်တွေမှာတော့ မှိုန့်တွေစွဲနေတာပေါ့။

တိုက်ခန်းထဲ နေရတာဆိုတော့ လေးသာက်လေးတန် နံရံချုပ်းပဲ၊ ပိတ်နေတယ်။ လေဝင်လေထွက်က မရှိသလောက်နည်းတယ်။ အဲမိသာတက်ပြီးရင် အခန်းထဲမှာ အနဲ့အသက်က တော်တော်လေးဆိုးတယ်၊ ဒါကြောင့် မနက်နဲ့ညနေ မို့လွှာသိမ်းချိန်မတိုင်ခင်မှာ အလေး၊ အပေါ်သွားဖို့ သတိထားရတယ်၊ ကြိုးစားရတယ်။ မို့လွှာအိုးက သေးလွန်းလို့၊ ထောက်လွန်းလို့ အပေါ်အလေး တကြိမ်သွားပြီးရင် ပြည့်သွားတတ်တယ်။

အီပို့ပေးထားတဲ့ ဖျားကြမ်းမှာလည်း ကြမ်းပိုးတွေနဲ့ ပြည့်နေတာပဲ။ ညတိုင်း ညတိုင်း အပိုင်တဲ့အလုပ်နဲ့ ကြမ်းပိုးကိုက်တဲ့နေရာကို ကုတ်တဲ့အလုပ်နှစ်ခုကို တူပြု၍ တည်း လုပ်ရတယ်။

တထည်ပရှိတဲ့ အတွင်းခံဘောင်းဘီကို လျှော်ထားရင် ဝတ်စရာ၍ အတွင်းခံ ဘောင်းဘီ မရှိတော့ဘူး။ အဝတ်အစားအပိုမိုတဲ့သူဆိုရင် မမွေတာလာတဲ့အချိန်မှာ သုံးဖို့ အဝတ်အခိုင်းအစကို ဘယ်လိုမှ မရနိုင်ဘူး။ ဒါကြောင့် မမွေတာလာချိန်ဆိုရင် အခက်အခဲ တော်တော်တွေ့ရတယ်။ မမွေတာလာနေတဲ့အချိန် အပေါ်အလေးသွားပြီး ရင် သန့်ရှင်းဖို့အတွက် ရေက မလောက်ဘူး။ မိုးလွှာအိုးလျှောက်တာ မဖြစ်ဖို့လည်း ရေကို ဂရတာစိုက် သုံးနေရတယ်။ မိုးလွှာအိုးလျှော်းကြမ်းပေါ်ကျရင်လည်း ညစ်ပတ်မယ်။ ကျန်းမာရေးထိန်းကို ဖို့စိုက်မယ်၊ ဒါကို စိုးရို့မို့ရလို့ အတော်လေး ဂရစိုက်ရတယ်။

အီပို့နဲ့နေရာ၊ သောက်ရောအိုး ထားတဲ့နေရာ၊ မိုးလွှာအိုးထားတဲ့နေရာ ဒါတွေ အားလုံး ၈ ပေ ၁၀ ပေ အခန်းထဲမှာပဲ။ ဒီလိုနဲ့ မမွေတာလာချိန်တွေဆိုရင် တကယ့် ကို စိတ်ဆင်းခဲစရာပဲ။ အခန်းထဲမှာ လေဝင်လေထွက်ကမကောင်း၊ အဝတ်အစား တွေဆိုလည်း နေရောင်မထိလို့ ရောဂါပိုးတွေ၊ မိုးတွေက အဝတ်မှာကပ်နေတယ်။ အနဲ့အသက် လုံးဝမကောင်းဘူး၊ အမျိုးသမီးရောဂါတွေ ဖြစ်ကြတယ်။ အဲဒီလို အခြေအနေနဲ့ ကျမှုလည်း တို့က်ထဲမှာ ရက်ပေါင်း ၁၂၀ ကျော် နေ့ရတယ်။

အဆောင်တွေမှာတော့ လူများတယ်။ လူများလွှန်းလို့ ညအိပ်တဲ့အခါ အီပို့ နေရာ တယောက်ကို တတောင်လောက်ပဲရတယ်။ တယောက်နဲ့ တယောက် အသား ချင်း ထိပြီးယူးပြီးကပ်ပြီး အိပ်ရတယ်။ ဒါကြောင့် ပူတဲ့နွောရာသီဆို တော်တော့ကို ဒုက္ခ ရောက်ကြတယ်။ ပနဲ့ တဗြားအရေပြားရောဂါတွေ၊ တီဘီလိုမျိုး ကူးစက်ရောဂါတွေ လွယ်လွယ်ကူကူပဲ ကူးကြတယ်။ ရေချိုးတဲ့အခါ တယောက်ကို ခြောက်ခွက်ပဲ ချိုးခွင့် ရတော့ တကိုယ်ရည်သန့်ရှင်းမှာက မရှိဘူး။ ဒါကြောင့်လည်း ကူးစက်ရောဂါတွေ ဖြစ်လာကြတာပဲ။

အဆောင်မှာနေရတဲ့သူတွေဆိုရင် အပေါ်အလေးသွားတဲ့အခါ တပေလောက် တူးထားတဲ့ ပြောင်းဘောင်ပေါ်မှာ ထို့ပြီးသွားရတယ်။ အဆောင်မှာ အဲဒီ ပြောင်း ဘောင်က အီမိုသာပဲ။ ထောင်ထဲမှာ ရေရှားလို့ အလေးအပေါ်သွားပြီးတိုင်း ရေ လောင်းခွင့်မရှိဘူး။ ပြောင်းထဲမှာ အည်းအကြော်တွေ များလာတဲ့အခါမှ ရေလောင်း

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

ခွင့်ရတယ်။ ဒါကြောင့် လူတွေ ပြည်ကျိုးနေတဲ့ အကျဉ်းထောင်ထဲမှာ ရောဂါကူးဖို့ လွယ်နေတာပဲ့။

အကျဉ်းထောင်မှာရှိတဲ့ ဆေးများတွေက ပင်နီဆလင်လိုမျိုး ဆေးကို ဆေးထိုးပိုက်နဲ့ တခါစိတ်ထားပြီးရင် လူ လေး ငါးယောက်ကို ဆက်တိုက် ထိုးလိုက်တာပဲ။ တခါသုံး ဆေးထိုးအော်မသုံးဘူး။ ဆေးထိုးတာကတာဆင့် ရောဂါပိုး ကူးစက်မှာကို စိုးရိမ်ရတယ် ဆိုပေမယ့်လည်း အကျဉ်းကျနေတဲ့ သူတွေအတွက် ရွှေးချယ်စရာမရှိဘူး။ ဒီလို အခြေအနေအတိုင်း အာဏာပိုင်တွေက ဖော်ထားလို့ ထောင်ထဲက အမျိုးသမီးတွေ တော်တော်များများ ကျိုးမာရေး ရှို့ယွင်းလာတယ်။ ဒါပေမယ့်လည်း မှန်ကန်တဲ့ ထိရောက်တဲ့ ဆေးကုသမှုမျိုး မရကြဘူး။

နယ်စပ်ကို ထွက်လာရတဲ့ အကြောင်းရင်းကလည်း ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ် ဖွန်လ မှာ ထပ်ပြီး အဖမ်းခံရလို့ပဲ။

၂၀၀၃ ခုနှစ် မေလမှာ ဒီပဲယင်းအရေးအခင်းပြစ်တယ်။ တရာ့ အဖမ်းခံရတယ်၊ တရာ့လည်း လွတ်တယ်။ လွတ်လာတဲ့ လူတွေထဲက နှစ်ယောက်ကို မြန်မာပြည် အပြင်ဘက်ကိုထုတ်ဖို့ အဖွဲ့ချုပ်မှာရှိတဲ့ ကျမားမျိုးမြတ်ဆွေတရာ့က စီစဉ်ကြတယ်။ သူတို့ လုပ်ရှားမှုတွေအတွက် ငွေလိုတဲ့ အခါ ကျမ ကူညီတတ်တော့ စီတခါလည်း ကျမဆီကို သူတို့လာဆက်သွယ်တယ်။ ဒါနဲ့ လက်ဘက်ရည်ဆိုင်မှာ တွေကြတယ်။ အဲဒီလို လာဆက်သွယ်တာကို ထောက်လှမ်းရေးက သိတယ်၊ သိမှာပဲ့၊ ထောက်လှမ်းရေးက သူတို့နောက်မှာ တကောက်ကောက် လိုက်ကြည့်နေတာကိုး။

သူတို့ကိုဖမ်းဖို့ နောက်ကနေ လိုက်ကြည့်နေတဲ့ အခါန်မှာပဲ ကျမနဲ့ တွေ့ကြတာ၊ ဒါနဲ့ သူတို့အဖမ်းခံရပြီး ရက်ပိုင်းအတွင်း ထောက်လှမ်းရေးက ကျမ အလုပ်လုပ်တဲ့ နေရာကိုရောက်လာပြီး ကျမကို မေးသွားတယ်။ အီမ်ကိုလိုက်ပြခိုင်းတယ်၊ အီမ ရောက်တော့ သူတို့ ပြောင်းဆန်အောင် မွေးနောက်ရှားကြတယ်၊ ဘာမှမတွေ့ဘူး။ မတွေ့ပေမယ့် ထောက်လှမ်းရေးစခန်းကို ခေါ်သွားတာပဲ။

စစ်ကြောရေးမှာ အဓိက သူတို့မေးတာကတော့ ဒီပဲယင်းမျက်မြင်သက်သေ တွေကို နိုင်ငံခြားကိုထုတ်ဖို့ ကျမကကူညီတယ်ဆိုတာ ဟုတ်မဟုတ် အဓိကမေးတယ်။ ကျမက ငွေကြေားကအစ ကူညီတယ်၊ ရန်ကုန်က သံရုံးတွေ နိုင်ငံခြားသားတွေနဲ့ ဆက်သွယ်ပြီး မြန်မာပြည်ကနေထုတ်ဖို့ စီစဉ်နေတယ်ဆိုပြီး သူတို့ သတင်းရထား

တယ်တဲ့။ အမျိုးမျိုးမေးတာပဲ့၊ တည်လုံးပဲ့၊ လက်ဘက်ရည်ဆိုင်မှာတွေကြတာ၊ တိုင်ပင်ကြတာ သူတို့ သိပြီးပြီလဲ။

လက်ဘက်ရည်ဆိုင်မှာတုန်းက ကျမှုမှာ ပိုက်ဆံပါပေမယ့် မတင်တင်ညိုတို့ကို မကူညီလိုက်မိဘူး၊ အဲဒီအချိန်မှာ တခြားတယောက်အတွက် သုံးစရာရှိနေလို့။ ဒါပေမယ့် တန်ညွှေးနည်းနဲ့ အဖွဲ့ချုပ်ကလူတွေကို ကူညီပေးခဲ့တယ်လို့ပဲ ထောက်လှမ်းရေးကတော့ ထင်နေတာပဲ့။

မတင်တင်ညိုကြလည်း ကာကွယ်ပြောပေးပါတယ်။ မတင်တင်ညိုကို အဲဒီ ထောက်လှမ်းရေးစခန်းမှာပဲ စစ်တယ်။ အဲဒီညာက မေးတာမြန်းဘာတွေ ခဏနားနေ တုန်း သူနဲ့ စကားပြောစွဲ အခွင့်အရေး တခါရတယ်၊ သူ့ဆီကို ဇွဲတ်အတင်းကပ်ပြီး စကားသွားပြောရတာပဲ့။ မတင်တင်ညိုက ကျမှုကို ဘာပြောသလဲဆို “ကေသီ နှင့် လုံးဝ ခုက္ခလာရောက်စေရဘူး၊ ဝါနှင့်ကို ငါအသက်နဲ့လဲပြီး ကာကွယ်မယ်” တဲ့ အဲလိုပြောပြီးတော့ ကျမှုဟိုနှစ်ယောက် စကားပြောနေတာကို (ထောက်လှမ်းရေးက) အတင်း လူချင်းခွဲပြီးတော့ သူ့ကို ဆွဲသွားတဲ့အချိန်မှာ မတင်တင်ညိုက ဂုဏ်း ဂုဏ်း ဆို မေ့လဲသွားရော့။ ဟယ် ဘာဖြစ်လဲ၊ ဘာဖြစ်လဲဆိုတော့၊ သူ့သမီးက အမေ့မှာ နှလုံးရောဂါရိတယ်၊ နှလုံးရောဂါရိတယ်လို့ ပြောပြတယ်။ သူ့သမီးကိုလည်း ဖမ်းထား တယ်လေး။ အဲဒီအချိန်မှာ ကျမှုကို အဲဒီရောကာနေ ဆွဲခေါ်သွားပြီး အခန်းတခုထဲမှာ ဂိတ်ထည့်ထားလိုက်တယ်။ နောက်နာရီဝါက တနာရီလောက်မှာ ကျမှုဆီကို ထောက်လှမ်းရေးတယောက် စစ်ကြောရေးလုပ်ဖို့ ရောက်လာပြန်တယ်။ သူ့ကို မတင်တင်ညိုရဲ့အခြေအနေ မေးကြည့်တော့ သက်သာပါတယ်လို့တော့ ပြောတာပဲ။ မတင်တင်ညိုနဲ့ ကိုသိန်းနိုင်ပြီးဆိုတဲ့ လူထုလေးတယောက် ဂုဏ်း နှစ်စီ ထောင်ကျသွား တယ်။ မတင်တင်ညိုသမီး ပထမနှစ်တက်နေတဲ့ တရာ့သို့လိုကျောင်းသူလေးကိုတော့ နောက်ပိုင်း လွှာတ်ပေးလိုက်တယ် တဲ့။

ကျမှုကိုလည်း အဲဒီတည်လုံးမေးပြီး နောက်တနေ့တော့ ပြန်လွှတ်ပေးတယ်။ အိမ်ကစိတ်ပူးနေမယ်၊ အိမ်ကိုပြန်ပို့ပေးပါဆိုတာကို မပို့ပေးဘူး၊ အလုပ်ထဲမှာ ဖမ်းလာ တာပဲဆိုပြီး အလုပ်လုပ်တဲ့နေရာကို ခေါ်သွားတယ်။ အလုပ်ရှင်က ပြန်လည်ရောက်ရှိ ကြောင်းဆိုတာကို လက်မှတ်ထိုးပေးလိုက်ရတယ်။

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသာများ

မလွတ်ခင်တော့ ထောက်လှမ်းရေးတွေ၊ ထောက်လှမ်းရေးအရာရှိတွေက အမျိုးမျိုး သတိပေးစကားတွေ လာပြောတာပေါ်လေ၊ ဒီလိုမျိုးလူပို့ရှားမှုတွေကနဲ့ ဝေးဝေးရောင်ဖို့ စသဖြင့်။ ပြီးတော့ “ခင်ဗျားက ပိုက်ဆံရှိတယ်ဆိုပြီးတော့ ကူညီချင်တိုင်း ကူညီနေတာကိုး။ ပိုက်ဆံပေါ်ရင် တခြားနေရာမှာသွားပြီးတော့ လျှော့လိုက်၊ ပြဿနာရှင်းတယ်။ ခင်ဗျား အဲဒီလိုမျိုး လုပ်နေရင် တနေ့မဟုတ်တနေ့ ဖမ်းခံရမှာပဲ။ ခင်ဗျား လက်ပက်ရည်ဆိုင်မှာ သူတို့ကို ပိုက်ဆံမပေးလိုက်တာဟာ ဘယ်လောက် ကံကောင်းတယ်အောက်မေ့ပဲ။ ပြီးတော့ ကျေနော်တို့ အချိတ်အဆက် တွေ ပျက်သွားလို့။ မပျက်လို့ရှိရင် ခင်ဗျားတို့အကုန်လုံး လက်ထိပ်တန်းလန်းနဲ့ အဲဒီမှာကတည်းကခေါ်ပြီ။ အဲဒီမှာ ကျေနော်တို့ လူတွေလွှာသွားလို့၊ ခင်ဗျားတို့ကို မနည်းပြန်ရှာရတာ” လို့ ပြောပြုတယ်။ အဲဒါကတော့ ဒုတိယအကြိမ် အဖမ်းခံခဲ့ရတဲ့ အကြောင်းပေါ့။

ဒီလိုအဖမ်းခံရလို့လည်း မြန်မာပြည်ကနဲ့ ထွက်လာတာပဲ။ ပတ်စီး (နိုင်ငံကူးလက်မှတ်)နဲ့ တရားဝင်ထွက်ဖို့ဆိုတာ ကျမှုအတွက် မဖြစ်နိုင်ပါဘူး။ အဖမ်းမခံရခင် ကတည်းက ပတ်စီးရဖို့ လျှောက်သေးတယ်။ လုပ်ငန်းခွင်ထဲမှာက တခါတလေ နိုင်ခြားသွားပြီး သင်တန်းတက်ရတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် ပတ်စီးမရှိတော့ အဲဒီအခွင့်အရေးတွေ အကုန်ဆုံးတာပဲ။ ဘာဖြစ်လို့လွှာဆို ကျမှု ပထမအကြိမ် အဖမ်းခံရတာနဲ့ပတ်သက်လို့ ထောက်လှမ်းရေးမှုပို့ဆောင်ရွက်တော်လွှာထဲမှာ အများပြုပဲ။ ပတ်စီးရုံးမှာလည်း သိတဲ့အတိုင်း ထောက်လှမ်းရေးက ရှိတယ်လေ၊ ပတ်စီးလျှောက်တော့ မပေးသူး၊ ပယ်ချုတယ်။ နှစ်ကြိမ်တောင် ပယ်ချုတယ်။

ပတ်စီးလျှောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ဤရတဲ့ ရဲထောက်လှမ်းရေး တယောက်ရှိတယ်။ အဲဒီကောင်မလေးနာမည်က သရီဆိုလား၊ ပန်းနာမည်။ မမှတ်မီတော့ဘူး၊ အဲဒီကောင်မလေးက ချောချောလေးဆိုတော့ မှတ်မီတယ်။ မျက်နှာမှာ လည်း မှည့်လေးနဲ့၊ ပထမတော့ သူက ဒေဝါး(တောင်ကိုရှိုးယားမှုကုမ္ပဏီကြီးတခု)မှာ အလုပ်လုပ်တယ်။ နောက် ဘုဇ္ဇဝ မှာ ဘုံးလွှာနှင့်တက်တော့ အလုပ်ထွက်တယ်။ ဒေဝါးဆိုတာ လခလည်း အရမ်းကောင်းတာကိုး။ အလုပ်ရှားနေတဲ့ အချိန်မျိုးမှာ အလုပ်က ထွက်ပြီးတော့ ကျောင်းတက်တယ်တဲ့။ ကျောင်းမှာ တွေ့ကြတာပေါ့။ တရက်ကျတော့ ညနေပါးနာရီလောက် ကျောင်းမှာ သူကဘာပြောလွှာဆိုတော့ သွားတော့မယ်၊ ရုံး

ပြန်သွားရှုံးမယ တဲ့။ ဟယ ဒီအချို့ကြီး ဘယ်ရုံး ရှိလိုလဲလို့။ ဘယ်ရုံးမှာလဲဆိုတော့ သူ မဖြော်ဗျား ဒီအချို့ကြီး သွားတာလားလို့ဆိုတော့ သူဘာမှာမပြောဘူး၊ ထွက်သွားတယ်။ အဲဒါလည်း ကျမက အမှတ်တမ္ပာ နေလိုက်တာ။ အဲဒီ ဘဇ္ဇာ မှာ ကျမကို ခေါ်စစ်တယ်။ ခေါ်စစ်တော့ ထောက်လျမ်းရေးစခန်းမှာ သူ့ကို မထင်မှတ်ဘဲ တွေ့ရတယ်။ ဟာ ဒီကောင်မလေးဟာ ထောက်လျမ်းမြေးပါလား၊ ကောင်မလေးကလည်း ကျမကိုမြင်သွားတယ်။ သူက ကျမနားတို့ လုံးဝမလာဘူး။ ကျမသူ့ကို ထောက်လျမ်းရေးဆိုတာ သိသွားပြီ။ သူကလည်း ကျမကို ကောင်းကောင်း မှတ်မိသွားတာပေါ့နော်။

ဒုတိယအကြိုမိ ပတ်စီးလျောက်တော့ ပတ်စီးရုံးမှာ ဓာတ်ပုံသွားရိုက်ရတယ်။ ကျမ ဘယ်လောက်ကံဆိုးလဲဆိုတော့ ဓာတ်ပုံငြားမှာ သူရောက်နေတယ်။ လူတန်းစီနေတဲ့အချို့မှာ သူ့ကို လုမ်းမြှင့်နေရတော့ စိတ်ညွှဲသွားတယ်။ နောက်ဆုံး တွေ့တော့ သူက ကျမကို နှုတ်ဆက်တယ်။

“ဘာလုပ်တာလဲ၊ ပတ်စီးလျောက်မလိုလား” တဲ့။

“ဟုတ်တယ်” ဆိုတော့

“ရမှာမို့လိုလား” တဲ့။

“ဒီလိုပေါ့ ကြိုးစားကြည့်တာပါ။ ရမလားလို့ ကြိုးစားကြည့်တာ” ဆိုပြီး ကျမ အဲဒီလိုပို့ ပြောလိုက်တယ်။ ထင်တဲ့အတိုင်းပဲ ဒုတိယအကြိုမိ အပယ်ခံရတယ်။

ကျမလို့ရုံးခွဲဖို့ရင် မန်နေဂျာတွေဟာ ခဏခဏ နိုင်ပုံခြားသွားရတယ်။ ကျမကတော့မသွားရဘူး။ တွေ့ခြားလူတွေ ကုမ္ပဏီအနေနဲ့ သွားလျောက်၊ များသောအားဖြင့် မြန်တယ်ပေါ့နော်၊ ရတယ်။ ကျမအလှည့်ကျတော့ ကျမကိုယ်တိုင်ကလည်း ကုမ္ပဏီအနေနဲ့ မလျောက်ရဘူး။ ရရင် အကြောင်းမဟုတ်ဘူး။ မရဘူးဆိုရင် ဒီအလုပ်မှာ ကျမရှိနေတယ်ဆိုတဲ့ ပြဿနာတွေ ထပ်တကိုးမယ၊ တွေ့ခြားဝန်ထမ်းတွေကိုလည်း ထိခိုက်နိုင်တယ်။ ကျမရဲ့ ပတ်စီးရုံးတော်လမ်းကတော့ ဒါပါပဲ။

မြန်မာပြည်ကထွက်လာရတဲ့အကြောင်းကလည်း ထပ်ပြီး အဖမ်းခံရမှာ စိုးရိုမိ လိုပဲ။ ဒုတိယအကြိုမိ အဖမ်းခံရပြီး ပြန်လွှတ်လာတဲ့နောက်ပိုင်း ကျမအဖနဲ့အမေက ကျမရုံးဆင်းရင် အီမိုက် တန်းပြန်လာခိုင်းတယ်။ ဘယ်မှ မသွားရတော့ဘူး။ အီမိုပြန်မလာဘဲ တနေရာသွားနေရင် အမေက ပြန်လာတာနဲ့ ခုံတော့တာပဲ။ သူ ပူဇော်ရတာပေါ့နော်၊ ရုံးမှာပဲ လာဖမ်းသွားလား၊ အဲဒီလိုမျိုး။ သူလေယျင်းတွေလာရင်

မြန်မာစွဲတို့အမျိုးသမီးစွဲတော်ဘက္ကြီးသားများ

လည်း အမေကမကြိုက်တော့ဘူး။ သူငယ်ချင်းတွေဆီ သွားရင်လည်း မကြိုက်ဘူး။ သူငယ်ချင်းတွေပြောင့် အဖမ်းခံရတာပဲဆိုပြီး သူတို့ စိတ်ပူတယ်တဲ့။ အဲလိုမျိုးဆိုတော့ ကျမလည်း အရမ်းစိတ်ညစ်တယ်။ မိဘတွေကလည်း စိတ်မချမ်းသာဘူး။

အိမ်မှာ အဖေနဲ့အမေက ဘယ်လိုဖြစ်နေလဲ ဆိုတော့ ပထမတခါက်တိန်းက လည်းပဲ အဲလိုမျိုးနဲ့ပါသွားတယ်၊ အဖမ်းခံရတယ်၊ အိမ်ရှုမှာ ကားလာရပ်တယ် ခေါ်သွားတယ် ဆိုတော့၊ နေ့တိုင်းပဲ လမ်းထဲကို ကားဝင်လာတာကြားတာနဲ့ နားထောင်၊ အိမ်ရှုကို တော်တော်ကော်သွားတော့မှ သူတို့စိတ်ထဲမှာ ဒုန်းရှုန်းချ တယ်။ ကျမလည်း လမ်းထဲကို ကားတစီးဝင်လာရင် အဲလိုမျိုး ခံစားရတယ်။ ရုံးမှာ အလုပ်လုပ်နေရင်တော့ လူက စိတ်ချမ်းသာတယ်။ ဒါပေမယ့် အလုပ်လုပ်နေရင်းနဲ့ ထောက်လှမ်းရေးက ဖုန်းဆက်လာရင် စိတ်ပူရပြန်ရော့။ ဒါနဲ့ပဲ ကျမလည်း မြန်မာပြည်ကနေ ထွက်လာခဲ့တယ်။ ။



နောက်ဆက်တွဲ - J

အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခဲ့သော
ဒေါ်ခင်စန်းနှယ်၏ပြောပြချက်များ

ဒေါ်ခင်စန်းနှယ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦး
ဖြစ်သည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌
ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒက် ၅ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ထောင်မှလွတ်ပြီး
နောက်ပိုင်းတွင် အဖွဲ့ချုပ်တွင် ထပ်မံ တာဝန်ယူလှပ်ရှားစဉ် နှစ်ကြိုင် ထိန်းသိမ်း
ခံခဲ့ရသည်။

ရန်ကုန်မြို့၊ ဧရာ跗န်ရပ်ရှင်ရုံဘေးနားမှာ အပမ်းခံရပြီးတဲ့အခါမှာ ကျမကို
ထောင်နဲ့အပ်သွားပြီးတော့ စစ်ကြောရေးဌာနကို ခေါ်သွားပါတယ်။ အခန်းတရာထဲကို
ပစ်ထည့်လိုက်တယ်။ အဲဒီမှာ ကွုပ်ပစ်လေးတရာ ရှိတယ်။ အဝတ်စလေးတရာ တင်ထား
တယ်။ အရမ်းကို နံစော်ညှစ်ပတ်ပြီးတော့ သွေးညီနဲ့တွေ့ နံနေတယ်။ ကျမကို အဲဒီ
အဝတ်နဲ့ မျက်နှာကို စည်းလိုက်ပါတယ်။ စည်းပြီးတဲ့အခါမှာ ထောက်လုမ်းရေး
နှစ်ယောက်ကပြောတယ်၊ နောက်ကို တံခါးလာခေါက်တဲ့အခါမှာ ဒီအဝတ်ကို
စည်းထားပြီးသားပဲ ဖြစ်ပါစေတဲ့။ ကျမကို စပိုးခိမ်းခြောက်တယ်။ ကျမကို တယောက်
တယက် လက်ခွဲပြီးတော့ အပြင်ဖက်ကို တွဲခေါ်သွားတယ်။ အဲဒီအခန်းတွေ အခန်းတွေ

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

ဖြတ်သွားတဲ့နေရာတိုင်းမှာ ခူးညံ့နေတဲ့ ရိုက်သံနှက်သံတွေ၊ မေးမြန်းတဲ့အသံတွေ၊ အဲဒါတွေ အကုန်လုံးကို ကြောက်စရာကောင်းအောင် ကြားရပါတယ်။

ပြီးတဲ့အခါမှ ခန်းမကြီးထဲမှာ ထင်တယ်၊ စားပွဲခံရဲ့ ဘေးနားက လက်ဝါးသာသာလောက် ခုံလေးကိုပေးပြီးတော့ ကျမကို ထိုင်ခိုင်းတယ်။ ခုံကလည်း မြင့်တဲ့ အခါကျတော့ ကြမ်းပြင်နဲ့ခြေထောက်နဲ့က မထိဘူး။ ဒီပင်ထိုင်ခုံသေးသေးလေးနဲ့ ကျမထိုင်နေရတယ်။ သူတို့က စပြီးစစ်တဲ့ချိန်မှာ ကျမနားရင်းကို တချက် ရိုက်လိုက် ပါတယ်။ ရိုက်လိုက်ပြီးတဲ့အခါမှာ င့် နာရီလောက်ထိုကြာအောင် သူတို့မေးနေပြီ။ ကျမ အရမ်းပင်ပန်းပြီးတော့ ထိုင်လို့မရတော့ဘူး။ ‘ကျမ လုံးဝ မထိုင်ခိုင်တော့ဘူး၊ ခုံလေးပါ။’ ဆိုတော့ သူတို့ မလဲပေးပါဘူး။ သူတို့အလိုမကျတဲ့၊ မကြိုက်တဲ့ စကားလုံးတလုံး ပါသွားလို့ရှင် ကျမရဲ့ပါးကို ဖြော်ပြီးခနဲ့ ရိုက်လိုက်တာပါ။ မျက်နှာကို ဖြတ်ပြီးတော့ ရိုက်လိုက်တော့ မျက်နှာမှာစည်းထားတဲ့အဝတ်က ပြုတကျတော့ မလိုဖြစ်သွားတော့ သူတို့ထဲကတယောက်က ပြေးကိုပြီးတော့ ပြန်ချည်ပါတယ်။ ညဆိုရင် ၁၁ နာရီအထိ စစ်ပါတယ်။ မနက်ကို င့် နာရီ လာနှီးပြီးတော့ စစ်တယ်။ ထမင်းကျွေးတဲ့ အချိန်မှာတော့ သူတို့က အပြင်ဘက်ကနေပြီးတော့ တံခါးခေါက်လိုက်တယ်။ ထမင်းပန်းကန် ချထားပေးတယ်။ သူတို့တံခါးဖွင့်တဲ့အချိန်မှာ တံခါးခေါက်ရင် မျက်နှာကို စည်းထားရတယ်။

ကျမက ကံကောင်းသွားတယ်။ ၂ ရက်ပြည့် စစ်ပြီးလို့ ညံ့ချုပ်တဲ့ချိန်မှာ ကျမပြောလိုက်တယ်။ ‘ကျမကို ဒီခုံ လဲပေးရင် လဲပေး၊ လဲမပေးရင် ကျမ မပြောတော့ဘူး၊ ကိုယ်ဝန်ကြီးနဲ့၊ ကျမ လုံးဝထိုင်လို့မရတော့ဘူး’ လို့။ အဲဒါတော့မှ ကျမက ကိုယ်ဝန်နဲ့ ဆိုတဲ့အတွက်ကြောင့်မို့ သက်သာသွားတာပါ။

အဲဒါလိုမျိုး ၁၂ ရက် စစ်ပြီးတဲ့အခါမှာ အင်းစိန်ထောင်ကို ပို့ပါတယ်။ ကျမကို ဘယ်သူမှ စကားမပြောဖို့ တားမြှုပ်ထားတယ်။ အဲဒါမှာ ၃ လ တိုက် တိုက်ပိုင် ထားပါတယ်။

၂ လ ပြည့်တဲ့အချိန်မှာ ကျမကို ထောင်ဗူးဝက ထောင်ပိုင်ရုံးခန်းကို ခေါ်သွားပါတယ်။ အဲဒါမှာ မိန်းမတယောက်က သူ့နာမည်ပြောတယ်။ ကျမ သူ့နာမည်ကို မေ့သွားပြီ။ လိုင်မြှုံးနယ်က တရားသူကြီးတဲ့။ သူက ကျမကို ထောက်လှမ်းရေးမှာတူန်းက

အစစ်ခဲ့ရတဲ့ စစ်ချက်တွေကို ဖတ်ပြပါတယ်။ ‘အဲဒါဟုတ်လား’ တဲ့။ ဟုတ်တယ်လို့ ကျမပြောလိုက်တယ်။ အဲဒါပြီးတာနဲ့ အခန်းထဲ ပြန်သွင်းလိုက်တာပဲ။

တိုက်ပိတ်ထားပြီး ၃ လ ပြည့်တဲ့နေ့မှာ ကျမကိုလာခေါ်ပြီး ဗုံးဝမှာရှိတဲ့ အချုပ် ကားပေါ်တက်ရတယ်။ အဲဒီ အချုပ်ကားပေါ်ကနေပြီး အင်းစိန်ထောင်ဗူးဝရေးမှာရှိတဲ့ စစ်ခံရုံးမှာ သွားထိုင်ခိုင်းပြီးတဲ့အခါကျတော့ ‘ခင်ဗျားဟာ အပြစ်ရှိတယ်။ တော့တွင်းနဲ့ဆက်သွယ်တယ်။ တော့ခိုတယ်’ ဆိုပြီးတော့ ပုဒ်မ ၁၇/၁ နဲ့ ထောင် ၅ နှစ် ချုပ်လိုက်ပါတယ်။

အဖမ်းခံရတဲ့အချိန်မှာကိုယ်ဝန်နဲ့ဆိုတော့ ထောင်ထဲမှာပဲ ကလေးမွေးတယ်။ ၇-၉၁၀။ အဲဒီညာမှာ ကံခိုးချင်တော့ အဆောင်ပိတ်သွားတဲ့အချိန်မှာ ကျမပိုက်နာတာ။ ထောင်ဆရာဝန်ကြီးဦးစီးကြည်က လာမကြည့်တဲ့နဲ့ ဆေးမှုးကိုသိန်းဆန်းကိုပဲ လွှတ်လိုက်ပါတယ်။ ကျမက ကလေးမမွေးနိုင်ဘူး။ ဒါကြောင့် ကျမတို့အဆောင်မှာ ရှိတဲ့ အဖွဲ့ချုပ်က ဒေါက်တာတိုးတိုးတင်၊ ဒေါက်တာ အေးအေးချို့တွေ့ကို အကူအညီ တောင်းတယ်။ ဒါပေမယ့် သူတို့ကို ပေးမလာဘူး။ ဆေးမှုးကိုသိန်းဆန်း ဒေါ်ကျိုးကန်းဆိုတဲ့ တန်းစီး၊ ထောင်တသက်တကျနှင့်ကျနော်တဲ့ မိလုံး ဆိုတဲ့ကောင်မလေး သူတို့ သုံးယောက်နဲ့ပဲ ကျမမွေးပါတယ်။

ဆေးရုံလည်း မပို့ပါဘူး။ ကျမလည်း မတောင်းဆိုလို့ရမှန်းလည်း ကျမ မသိဘူး။ မိလုံးက ကျမပိုက်ကို တွေ့န်းချုပ်လိုက်ပါတယ်။ တွေ့န်းချုပ်လိုက်တဲ့အခါ ကျတော့ အူကျံ့တဲ့ရောဂါ အဲဒီကစပြီးတော့ ဖြစ်သွားတာ။ ထောင်ရဲ့အပြင်ဖက် ဆေးရုံမှာသာ မွေးရမယ်ဆိုရင် ကျမ ဒီလိုရောဂါ ဖြစ်မှု့မဟုတ်ပါဘူး။ အဲဒီကတည်းကစပြီးတော့ ကလေးမရတော့ပါဘူး။ တော်တော် ခက်ခက်ခဲခဲနဲ့ မွေးလိုက်ရတာပေါ့။

ကလေးမွေးပြီးတော့ အေန်းလည်း မပေးဘူး၊ အေကျိုးလည်း မပေးဘူး၊ ကလေးကို ရေချိုးပေးရတာလည်း အရမ်းကို အခက်အခဲဖြစ်တယ်။ ရေမရှိဘူး။ ကလေးအေန်းလျှော်စွဲအတွက်လည်း ရေမရှိဘူး။ ရေကို သီးသန်းသုံးခွင့်မပြုဘူး။ လူတွေအားလုံး ချိုးတဲ့အခါ ကိုယ်ပေါ်ကကျတဲ့ရော့။ လျှော်ရတယ်။ ရေသန့်တွေကိုလောက်ခပ်လိုက် တယ်ဆိုရင် ကျမ ကျောကျန်းကို ရေကန်ဘာယာ ခင်စန်းရီက တုတ်နဲ့ ရိုက်တာ ခံရပါတယ်။

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

ကျေမကလေးမွေးတဲ့နေ့က ၇ နာရီမှာ ဘာ ပိုလ်စက်ရောင် ဆုံးပါတယ်။ ကျေမဟိုက ၇ နာရီမှာ နာလာတယ်။ သူ့ရဲဖန်း ဒေါ်ခိုင်ရိန္ဒာ သမီးခင်နှင်းရီက ကျေမနဲ့ အတူတူ ထောင်ကျနေတာ။ အမျိုးသမီးဆောင်ရဲ မူးဝယ် အလောင်းကို ကြည့်ရပါ တယ်။ အလောင်းပြုရုပ်ပြုတယ်။ ပြုတဲ့အခါမှာ အမွှားဒေါ်ခိုင်ရီက မျက်ရည်လုံး၊ မကျော်နဲ့ ရဲတော်တယောက် ကျေဆုံးသွားပြီဆိုပြီးတော့ အဆောင်ကိုပြန်လာတယ်။

ခေါင်နှင်းရီက ၁၀ နှစ်၊ အမွှားဒေါ်ခိုင်ရီက ၅ နှစ်၊ ထောင်ကျနေပါတယ်။ အမွှားဒေါ်ခိုင်ရီက ဆီးချို့ရောဂါဖြစ်နေတယ်။ တော်လုံး၊ အနာတွေ အကွက်တွေနဲ့။ သူ့ကို တိုက်ပိတ်ထားတယ်။ နောက်ပြီး အနာထည့်ဖို့၊ ဆေးသောက်ဖို့ ရေနှေးတောင်း လည်း လုံးဝမပေးဘူး။

ဒေါ်မိုးမေကိုလည်း ဒီလိုပဲ၊ ဒေါ်မိုးမေက သွေးတိုးရောဂါရိပြီး လေဖြတ်နေတာ ကို တိုက်ပိတ်ထားလိုက်ပါတယ်။

ထောင်ထဲမှာ တခါ ဆန္ဒပြုကြတယ်။ သူတို့က သီချုံးအကျယ်ပြီးဖွံ့ဖြိုးတော့ သေနတ်တွေနဲ့ချို့ပြီးတော့ ဝင်ရှိကိုပါတယ်။ နိုင်ငံရေးမှုနဲ့အကျဉ်းကျနေတဲ့ နှင်းနှင်း မွေး၊ အရွမ်း၊ သီတာအေး၊ ဥမ္မာ၊ ဘောဘီ၊ လှလှသန်း၊ သူတို့ ဝါးယောက်၊ ခြောက် ယောက်ကို ထောင်အာဏာပိုင်တွေက ဝင်ရှိကိုတယ်။ သွေးသံရဲနဲ့။ သာယာဝတီ ထောင်ကို ပြောင်းလိုက်တယ်။

နိုင်ငံရေး အကျဉ်းသူတွေကိုလည်းပဲ ကြမ်းတိုက်၊ တောင်ယာဇား၊ မတရား၊ အသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ထောင်ချခံရသူတော်ချို့ကို မြောင်းဆေးခိုင်းတယ်။ ရေကန်မှာ စောင့်ခိုင်းတယ်။ နေပါတဲ့လုပ်ရတာဆိုတော့ အရမ်းပင်ပန်းတယ်။ မလုပ် ဘူးဆိုပြီးတော့ ငြင်းလိုက်တာ။ ငြင်းတဲ့အခါကျတော့ ကဲ ဒါဆိုရင် အလုပ်မလုပ်ချင်တဲ့ လူတွေ လာဆိုပြီး တောင်ယာထဲမှာ နေ့ခိုင်းကြီး ရေချိုးခိုင်းတယ်။ အသက် ၅၅၊ ၆၀ အမွှားကြီးတွေ အကုန်လုံးပါတယ်။ ကျန်းမာရေးမကောင်းတဲ့ အမွှားကြီးတွေ၊ ဆီးချို့ဖြစ်နေတဲ့ အမွှားကြီးတွေ၊ အနာဖြစ်နေတဲ့ အမွှားကြီးတွေကိုရော တောင်ယာထဲမှာ ၂၂ နာရီထိုး၊ ရေချိုးထုတ်တယ်။ အဲလိုမျိုး၊ ပညာပေးတဲ့အခါကျတော့ အရမ်း ဒုက္ခရောက်တာပေါ့။ သူက ပုံစံနဲ့ရိုက်မယ်ဆိုတော့ ချိုးရတာပေါ့။

၁၉၉၂ ခုနှစ် လွှတ်ငြိမ်းသက်သာခွင့် မကြောာခင် တစ်လကျော်ကျော်အလိုမှာ ကျေမတို့ကို စစ်ကြောရေးလုပ်တယ်။ ညာမျိုးမတော် လာခေါ်တယ်။ ထောင်ကာနေလွတ်

ရင် ဘာတွေလုပ်မလဲ၊ ထောင်မှာနေရင် ဘာအခွင့်အရေးတွေ တောင်းဆိုမလဲ အဲလို ပျိုးတွေမေးတယ်။ မဖြစ်၊ စန်းစန်းအေး နဲ့ ကျွန်ုင်ရှုံးတယ်။ နောက် တခြား လေး၊ ငါးယောက် ကျွန်ုင်ရှုံးတယ်။ အဲလိုပျိုး မေးတဲ့အချိန်မှာ၊ မေးခွန်းမှာဖြတဏ ဆက်လုပ် မယ်လို့ဖြတဏတယ်။ တချို့ကကျတော့ ထောင်ထဲမှာ ထားတဲ့ဟာတွေ မကောင်းဘူး။ ကျွေးဘာတွေ မကောင်းဘူးလို့ ပြောတဲ့အတွက်ကြောင့်မို့ အဲလိုပျိုးတွေ လုပ်လိုက် တာ။ အဲဒီဟာတွေလည်း ကြံ့ရတယ်။ မျက်နှာကို စောင်နဲ့အပ်ပြီး သူတို့ဆီ ခေါ်သွား တယ်။ စစ်တဲ့အချိန်မှာ အမျိုးသမီးဝန်ထမ်း လုံးဝမပါဘူး။ ကောင်မလေးတွေကိုဆိုရင် ပရောပရှိလုပ်တယ်။ သူတို့စောက်ကားမပြောဆိုတာ ခံရတယ်။

၁၉၉၃ ခုနှစ်မှာ ကျေမ ပြန်လွှတ်လာတယ်။
၁၉၉၇ မှာ အဲဒီမှာ စွဲယောက်ပုံးကွဲတော့ တရားမဝင်အဖွဲ့အစည်းလို့ သူတို့ သတ်မှတ်ထားတဲ့ အသင်းတွေနဲ့ အဆက်အသွယ် ရှိခဲ့ပူးသူတွေကို လိုက်ဖမ်းတယ်။ ကျေမလည်း အဖမ်းခံရတယ်။ ကျေမတို့ကို ထောက်လှမ်းရေး ဂ က စိုလ်ကြီး ရေကျိုး နဲ့ စိုလ်ကြီးမြင့်ဆွဲတို့ လာဖမ်းတယ်။ ကျေမနဲ့အတူတူ ထောင်ထဲမှာ အတူတူ နေခဲ့ပူး တဲ့ မမိဆိုရင် သူရဲ့မိသားစု တအိမ်လုံးဖမ်းတယ်။ ၁၂ နှစ်သမီးလေးကိုပါ ဖမ်းလာ တယ်။ သူတို့တမိသားစုလုံးကို အကြီးအကျယ်ရှိက်တာ။ ၂၅ ရက် ကြာတယ်၊ တော်တော် ဆိုးဆိုးဝါးဝါးဖြစ်တာကို ကြံ့ခဲ့ရတယ်။

နောက်တခေါက်ကျတော့ ရဲမွန်မှာလေ။ ရဲမွန်မှာတော့ ၈ လကြာတယ်။ စက်တင်ဘာ ၆၁ ၁၉၉၃ မှာ ဖမ်းတယ်။



နောက်ဆက်တွဲ - ၃

**မွန်လေးထောင်တွင် အကျဉ်းကျခဲ့သော ဒေါက်တာခင်မာကြည် နှင့်
ဆက်သွယ်ပေးပြန်းပြင်း**

ဗုံးရွှေ့ဖြို့တွင် နေထိုင်သူ ဒေါက်တာခင်မာကြည်သည် အခြား ၁၈ ဦး
နှင့်အတူ ၁၉၉၆ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ခြောက်နှစ်ကျော်ကြာ
အကျဉ်းကျပြီး ပြန်လည် လွတ်မြောက်လာသည့်အပါ ဒီမိုကရက်တစ်
မြိုင်မူးအသံ (နောက်ဝန်ဆောင်ရေး အမြေစိုက်အသံလွှေငြာန) က ဆက်သွယ် ပေးပြန်း
ခဲ့သည်။ ဒေါက်တာခင်မာကြည် ပြောပြသည့် နိုင်ငံရေးအကျဉ်းသားအဖြစ်
အကျဉ်းထောင်အတွင်း နေထိုင်ခဲ့ရသော အမျိုးသမီးတိုး၏ အားမာန်များ၊
ထောင်တွင်း အတွေ့အကြုံများကို ဒီမိုကရက်တစ် မြိုင်မူးအသံက ၂၀၀၂
ခုနှစ် နိုဝင်ဘာ ၅၊ ၆၊ ၇ ရက်နေ့များတွင် အောက်ပါအတိုင်း အပိုင်း ၃
ပိုင်းခွဲ၍ ထုတ်လွှင့်ခဲ့သည်။

ဆရာမ ထောင်ကာသယ်နှုံးကလွှတ်လာတယ် ဘယ်လို လွတ်လာတယ်ဆိုတာကို
အရင်ဆုံး ရှင်းပြောပေးပါလားဆင်ဗျာ။

ကျေမကိုစာမျက်နှာတွင် ၁၉၉၆ ခု ဇွန်လအတွင်းမှာပါ။ ကျေမဆီမှာ ရှာဖွေစရာတရု
ရှိတယ်ဆုံးပြီး လာတယ်လေ။ ကျေမဆီမှာ အမိုကတွေ့သွားတာကတော့

မြန်မာနိုင်ငံရှိအမျိုးသမီးနှင့်ရေးအကျဉ်းသားများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ကြောက်ရွှေ့ခြင်းမှ ကင်းဝေးရေး’ နဲ့ စာရေးဆရာဂျင်းရပ်ရဲ့ ‘အာဏာရှင်စနစ်မှသည် ဒီမိုကရေစိသို့’ ဆိတ္တဲ့ စာအုပ်နှစ်အုပ်ကိုတွေ့တာနဲ့ ဒီစာအုပ်တွေနဲ့ပတ်သက်ပြီး မေးစရာရှိတယ်၊ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားကတည်းက အိမ်ပြန်မရောက်တော့တာပဲလေ။ ၂၀၀၂ ခု စက်တင်ဘာလ ၂၉ ရက်နေ့မှပဲ ကျမကို လွှတ်ပေးခဲ့တာပါပဲ။

ဆရာမကို စွဲချေကိုတင်တော့ ဘယ်လိုအမှုနဲ့တင်ခဲ့သလဲခင်ဗျာ။

အဲဒီအချိန်တုန်းက စာရွက်စာတမ်းဖြန့်ဝေမှ အက်ဥပဇ္ဇာန် ဆိုပြီးတော့တင်တယ်။ တကယ်တမ်းကျေတော့ စစ်ဆေးတဲ့အခါမှာ စာရွက်စာတမ်းဖြန့်ဝေတယ်ဆိုတဲ့ အချက်ကို မတွေ့ရှိခဲ့ပါဘူး။ ဒါပေမယ့်ကျမကို စာရွက်စာတမ်းဖြန့်ဝေမှ အက်ဥပဇ္ဇာန် ၅ (ည) ဆိုပြီးတော့ စွဲချေကိုတင်လိုက်တယ်။

ကျနော်တို့ သိရသလောက်တော့ ဒီစာအုပ်နှစ်အုပ်စလုံးဟာ နိုင်ငံတကာက တရားဝင် ထုတ်ဝေခွင့်ပြုထားတဲ့ စာအုပ်တွေမဟုတ်ဘူးလားခင်ဗျာ။

ဘူးဟာဘူး ချုတယ်မချုတယ်ဆိုတာကိုတော့ ကျမဘယ်လို ရှင်းပြရမလ မသိပါဘူး။ ကျမတို့ကို တရားရုံးမှာစစ်တာမဟုတ်ပါဘူး။ အကျဉ်းထောင်မှာ အဆောက်အအီးကလေးတရှိပါတယ်။ အဲဒီ အဆောက်အအီးကလေးထဲမှာပဲ ကျမတို့ကို ခေါ်ပြီးတော့ ကျမတို့ရှုံးမှာ ကျမတို့ကို တရားစီရင်ပေးမယ့် တရားသူကြီးကိုပဲ ခေါ်လာတယ်။ နောက်ပြီးတော့ စွဲချေ ရှုံးနေခေါ်လာတယ်။ လက်နိုင်စက်ရှိက်မယ့် စာရေးလေး ကို ကားနဲ့ခေါ်လာတယ်။ ပြီးတော့ ကျမတို့အမှုတွဲထဲမှာပါဝင်တဲ့ အမှုသည်တွေကို ခေါ်လာပြီး ထိုင်နိုင်းတယ်။ ရှုံးနေတွေ့ရဲ့ မျက်နှာချင်းဆိုင်မှာတော့ ထောက်လှမ်းရေး က ပုဂ္ဂိုလ်ကြီးတွေက ထိုင်ကြတာပေါ့နော်။ အဲလိုပဲ တရားရုံးပုံးသုည္တာန် ဖန်တည်း ပြီးတော့ ကျမတို့ကို တရားစီရင်ခဲ့တာပဲ။ မန္တာလေးထောင်ထဲက အဆောက်အအီးထဲ မှာပါပဲ။ ကွဲပဲရေးဆိုတဲ့ အဆောက်အအီးထဲမှာပါပဲ။

အဲဒီအချိန်ထဲမှာ အမိန်ကထောင်စံစာတွေတာတွေ ရှေ့နေားခွင့်တွေ ရလားဆင်ဖူ။

အမိန်ချကဲ့အချိန်အထူ မိသားစုနဲ့ဆက်သွယ်ခွင့်မရခဲ့ပါဘူး။ မိသားစုအနေနဲ့ ကျမ ဘယ်ကိုရောက်နေမှန်းလည်းမသိ ဘယ်ကိုခေါ်သွားမှန်းလည်း မသိဆိုတော့ ဝါးနည်းပက်လက် ဖြစ်နေရတဲ့အချိန်ပေါ့နော်။ သူတို့ကတော့ ရှေ့နေားခွင့်ပေးပါတယ်။ ကျမစိတ်ထဲမှာ တရားရုံးထဲမှာလည်း မဟုတ်ဘူး။ ထောင်ထဲက အဆောက်အအီးထဲမှာပဲဆိုတော့ ရှေ့နေားရှင်လည်း ဘာမှုထူးခြားလာမယ်လို့ မထင်ဘူးလေ။ ငါးဖို့ဆိုတာကလည်း မိသားစုနဲ့ဆက်သွယ်လို့ရမ ရှေ့နေားလို့ဖြစ်မှာပါ။ ကျမတို့ကိုယ်တိုင်က အချုပ်သားဘဝဖြစ်နေတော့ ရှေ့နေကို ဘယ်လိုင်းရမယ်ဆိုတာ ဘယ်လို့မှုမစိစဉ်နိုင်ပါဘူး။

ထောင်ထဲကအခြေအနေပေါ့နော်၊ ထောင်ထဲမှာရှိရှိ အမျိုးသမီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေ ခံစားချက်လေးပြောပြောပေးပါလားဆင်ဖူ။

ကျမကိုဖမ်းပြီးတော့ စစ်ကြောရေးဝင်တဲ့ကာလမှာတော့ အထိုက်အလျောက်ပေါ့နော်၊ သူတို့ကတော့ အမှုပှုန်ပေါ်ထွက်ဖို့ စစ်ဆေးတာလို့ပြောပါတယ်။ အထိုက်အလျောက် ခုက္ခဏာရောက်အောင် လုပ်တာတော့ရှိပါတယ်။ ကိုယ်ထိလက်ရောက်နာကျင်အောင်တော့ ကျမကို ဘာမှုမလုပ်ခဲ့ပါဘူး။ ဒါပေမယ့်ကျမေားက အချုပ်သားတွေထဲမှာတော့ အမျိုးသားတွေပဲ့၊ ညာက်မှာ မချိမဆန့်၊ အော်သံတွေ ကျမကြားခဲ့ရပါတယ်။ ထောက်လုမ်းရေးက စစ်ကြောရေးဝင်ပြီးတဲ့နောက်မှာ ကျမကို ဖွန် ၃၃ ရက်နေ့မှာ မန္တ လေးအိုးဘို့အကျဉ်းစာန်းကို အချုပ်သားအနေနဲ့ ပို့လိုက်ပါတယ်။ ဒါပေမယ့်အဲဒီအချိန်ကစပြီး တိုက်ပိတ်ခဲ့ရတာကတော့ အခုကျမလွတ်ခါနီး ပြုရတ်လလယ်ပိုင်းလောက်ထိ ကျမတို့၊ တိုက်ပိတ်ခဲ့ရပါတယ်။ ကျမတို့ တလျောက်လုံး တိုက်ပိတ်ခဲ့ရတာတော့ ၅(ည) တွေပဲလော်။ အစပိုင်း တန်စ်နှစ်လောက်မှာတော့ တိုးတည်းတိုက်ပိတ်ခဲ့ရတာပါ။ နောက်ပိုင်းကျတော့ တိုးတည်းမဟုတ်တော့ဘူး။ တခါတရုံး သုံးပိုး တခါတရုံး နှစ်ပိုးဖြစ်လာတယ်။ အဲဒီကလည်း တမင်တကာ စီစဉ်ပေးတာမဟုတ်ပါဘူး၊ နေရာအက်အခဲကြောင့်၊ လူများလာလို့ဖြစ်လာတာပါ။

မြန်မာနိုင်တို့အမျိုးသမီးနှင့်ရေးအကျဉ်းသားများ

ဆရာဝန်တယောက်အနေနဲ့ အပြင်မှာ ထောင်တွောာတွေလဲ တခါမှ မကျဖူးတဲ့သူ တယောက်အနေနဲ့ ထောင်တဲ့ရောက်သွားတော့၊ အချုပ်တိုက်ထဲလဲ ပိတ်ခံခဲ့ရတော့ အဲဒီကာလအတွင်း ဆရာမ ဘယ်လိုဖြစ်ခဲ့တယ်၊ ဘယ်လိုခံစားခဲ့ရတယ် ဆိုတာ တချက်လောက် ပြောပြုပေးပါလားခင်ဗျား။

ပထမပိုင်းတဲ့နဲ့ကတော့ပေါ့နော်၊ ကိုယ့်ကိုယ်ကိုပေါ့၊ တိရစ္စာန်တကောင် လျောင်ပိတ်ခံထားရတာမျိုးအထိ ခံစားခဲ့ရပါတယ်။ ကိုယ် အပြင်လောကကို ကြည့်ချင်တယ်ဆိုရင် သစ်သားဟံ့သီးကြေားလေးကနေမှ အသားလေးနှစ်ခု ဟနေတဲ့ ကြားထဲက အလင်းရောင်လေးကနေမှ ချောင်းကြည့်ခဲ့ရတဲ့ဘဝမျိုးကိုး။ အစား အသောက်တရု ကျွေးချင်မှ သော့ကြီးကိုဖွင့်၊ လာထည့်ပေးသွား၊ အဲဒီ ကျွေးတဲ့ အစားအသောက်တွေကလည်း လုံးမေကောင်းတဲ့၊ ကိုယ်မစားနိုင်တဲ့ အစား အသောက်မျိုးတွေဖြစ်နေဆိုတော့ တော်တော်လေး ခံစားရပါတယ်။ ကိုယ့်ကိုယ်ကို တိရစ္စာန်တကောင် ပိတ်လျောင်ပြီးတော့ ခံထားရသလိုမျိုးထိ ခံစားရပါတယ်။

အကျဉ်းစခန်းထဲမှာ တယောက်ထဲအကြောကြီးနေခဲ့ရတော့ ကျွန်းမာရေး တခြား နေ့တရုတ်ကိစ္စတို့ ဘာတို့ပေါ့နော်။

ဘုတ်ကဲ့ ပထမပိုင်းပေါ့နော်၊ နေခဲ့တာ နှစ်နှစ်လောက် ကြာလာတဲ့အပေါ်မှာ ကိုယ့်ကိုယ်ကို တရုသတိထားမိလာတယ်။ ပတ်ဝန်းကျင်နဲ့ စကားပြောမှ နည်းလာ တော့ ကျမ စကားလုံးတွေကို ပြောချင်တယ်။ ပြောချင်တဲ့ စကားလုံးတွေက ပြီးနောက်ထဲမှာရှိတယ်။ ဒါပေမယ့် ပြောလိုကိုရင် ပါးစပ်ထဲက မထွက်ဘူး။ အဲလိုမျိုး ဖြစ်လာတယ်။ ဖြစ်လာတော့ ကျမ စဉ်းစားတာပေါ့နော်၊ ကျမ အသက်အရွယ် ရလာလို့ အသက်ကြီးလာလို့ ချို့ယွင်းလာတာလာလား၊ ဒါမှုမဟုတ်ရင် အများနဲ့ စကား မပြောရတာကြာလို့ ချို့ယွင်းလာတာလာလား၊ ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်တာပေါ့ နော်။ အဲဒီလို စကားလုံးတွေပေါ်ကိုပြီး ထစ်အနေခဲ့တာ၊ ပံ့ဆွဲဆွဲ ဖြစ်လာခဲ့တာ နည်းနည်းလေးတော့ အချိန်ကြာသွားပြီပေါ့နော်။

အကျဉ်းစခန်းထဲမှာ တယောက်တည်း နေ့တွေအကြောကြီးနေရတော့ အဲလိုနေ့တွေ မှာ တနေ့တာ ဘယ်လိုမျိုးဖြတ်သန်းပါသလဲ။

အဲဒါကတော့ ပထမဦးဆုံး ကိုယ့်ရင်ထဲ မကျေန်းမူတွေများတော့ မွန်းကြပ်တာ ပေါ့နော်။ တိုက်ထဲကို စရောက်တုန်းက အဲဒီအခန်းကျဉ်းလေးထဲမှာ ကွပ်ပျစ်လည်း မရှိဘူး။ သမံတလင်းကြီးပေါ်မှာ ဖျာစုတ်လေးတရာ်ပေးပါတယ်။ အဲဒီဖျာစုတ်ကလေး နဲ့ပဲ အိပ်ရတယ်။ ဆောင်းရာသီ ဆိုလိုရှိရင် မြောက်ဘက်ကို မျက်နှာလှည့်ထားတာ ဆိုတော့ အရောင်းကိုအေးတဲ့အတွက် အရိုးတွေထဲကကိုက်ခဲ့ပြီး ကျမှမအိပ်နိုင်ခဲ့ပါဘူး။ မအိပ်နိုင်တဲ့အတွက် တနေရာထဲမှာပဲ ဖွူ့ဖွူ့လေးပြေးတဲ့လေးကျင့်ခန်းမျိုး ကျမလုပ်ပါ တယ်။ ၉၆ ခုနှစ် ဆောင်းဟွိုးတွေ့နှင့်လုံး ကျမ လုံးဝ မအိပ်နိုင်ပါဘူး။ ကိုယ့်ရွှေ စိတ်ဓာတ်ခွဲနှင့်အားကိုသာ အတတ်နိုင်ဆုံး မြင့်တင်ထားတယ်။ တကယ်လို့လွတ်လာ ခဲ့ရင် လုပ်စရာတွေ အများကြီးရှိတယ်ဆိုတော့ ကိုယ့်ရွှေကျင့်မာရေးကို ကိုယ့်ဘာသာ ကာကွယ်တဲ့အနေနဲ့ ထိန်းသိမ်းထားရတယ်။ အဲဒီတော့ ကျမတို့ အခက်အခဲတွေက တော့ သိချင်လို့မေးတာလည်းပါတယ်။ ပြောရရင်လည်း အင်မတန်မှ ဝမ်းနည်းစရာ ကောင်းတယ်ဆုံးတော့ ဒီလောက်ပဲပြောပါတော့မယ်။

တယောက်တည်း အန်းထဲမှာ ဖျာတွေလည်းမရှိ၊ ခေါင်းအုံးတွေလည်းမရှိ၊ အေးကာလည်းအေး ဆိုတော့ ကျန်းမာရေးအတွက် သူတို့ ဘယ်လိုပြုစုမှတွေ ပေးသလဲ ခင်ဗျာ။

အိုင်စီအာစီ မဝင်ခင်တုန်းက ကျမတို့တခုခြုံဖြစ်လို့ အကြောင်းကြားတယ်ဆုံးရင် ဆရာဝန်လာကြည့်တာ နည်းပါတယ်။ နပ်စ်တွေကတဆင့် ဒါမှမဟုတ် တခြား အကျဉ်းသူတွေကတဆင့် ဆေးပေးလိုက်ပါတယ်။ အများအားဖြင့်တော့ ဒီဘက်ဆောင် မှာသိပ်မသုံးတော့တဲ့ အောက်စီတက်ထွား၊ ပါရာစီတော့မှာ၊ ဘာမီတွန် ဒါပဲ ပေးတာပဲ။ ဘာရောဂါပ္ပါဖြစ်ဖြစ် ဒီဆေးတွေပဲလေ။ ကျမတို့လည်း ဒီဆေးတွေနဲ့ပဲ ကိုယ့်ကျင့်မာရေးကိုယ် ရရှိပါပြီးတော့ အသက်ဆက်နေရတာပဲ။ လေ့ကျင့်ခန်းလုပ်တယ်။ ကိုယ့်စိတ်ခွဲနှင့်အားကိုယ် ပြန်ဖြည့်ရတယ်လေ။ သူတို့ကတော့ ပြည့်ပြည့်စုံစုံ တာဝန်ယူ တယ်ဆိုတာ ဘာမှမရှိပါဘူး။ အိုင်စီအာစီဝင်ပြီးနောက်တော့ ကျမတို့မသိမသာလေး တစတစ တိုးတက်လာပါတယ်။

ဆရာဝန်တယောက်အနေနဲ့ သူတို့ပေးတဲ့ဆေးတွေဟာ ရောဂါနဲ့ လွှဲနေတော့ ဆရာမ အနေနဲ့ ဘယ်လို ခံစားရလဲခင်ဗျာ။

မြန်မာနိုင်တို့အမျိုးသမီးနှင့်ရေးအကျဉ်းသားများ

သူတို့က လူတယောက်ကို လူတယောက်လိုမြှင့်ဘဲနဲ့ ပေါ့ပေါ့ဆဆနဲ့ ဘာဆေးဖြစ်ဖြစ် ပေးလိုက်ရပ်ပြီးတာပဲဆိတဲ့ပုံစံမျိုးနဲ့ ဆက်ဆံတဲ့အခါမှာ နောက်တခါ ဆိုရင် ကျမ သူတို့ကို အကြောင်းမကြေားတော့ဘူး။ ကိုယ့်ဘာသာကိုယ် လွှဲကျင့်ခန်း တွေ လုပ်တယ်၊ တရားထိုင်တယ်၊ တရားထိုင်ရင်းနဲ့ ခံစားနေရတာတွေ ပျောက်အောင် ကြိုးစားတယ်။

ဆရာမက နိုင်ငံရေးအကျဉ်းသား ဆရာဝန်တယောက်အနေနဲ့ ခုလို အာဏာပိုင်တွေ ကလုပ်ပေးတဲ့ ကျိုးမာရေးကုသမှု၊ စောင့်ရှောက်မှုတွေကို ဘယ်လိုမျိုး မြင်လဲခင်ဗျာ။

အာဏာပိုင်အစိုးရအနေနဲ့ ဘယ်လိုလုပ်ပေးရမယ်လို့ မူချထားတယ်၊ မချထားဘူးဆိုတာကိုတော့ ကျမ နားမလည်ပါဘူး။ ထောင်ထဲမှာရှိတဲ့ ကုသဖို့ တာဝန်ရှိတဲ့ လူတွေအာနေနဲ့တော့ ထောင်ကျနေတဲ့လူတွေကို လူလို့မှုမြင်ပါရဲ့လားလို့ ကျမ ခကာခကာတွေးမိတယ်။ ဆေးကုသတဲ့လူတွေရဲ့ နှလုံးသားဟာ ဘာလို့ဒီလောက်ကြမ်းတမ်းနေတာလလို့လည်း ကျမ ခကာခကာတွေးမိတယ်၊ အကြိမ်ကြိမ်အဖန်ဖန်ပေါ့နော်။ ဒါကိုဆိုရင်တော့ သဘောပေါက်ပေါ့နော်။

ခုလို အိုင်စီအာစီ ဝင်ပြီးတော့တိုးတက်လာတယ်ပေါ့နော်။ နောက်ပြီး ယူအင်န်က မစွာတာပို့ည့်ရှိုးတို့လည်း ထောင်တွေကို သွားပြီးနောက်ပိုင်း တိုးတက်လာတယ်လို့ ပြောတယ်။ အဲဒီတိုးတက်မှုဟာ ဆရာမတို့အနေနဲ့ ဘယ်လောက်အထိ တိုးတက်ခဲ့တာလို့ မြင်လဲခင်ဗျာ။

ပထမဆုံးမှာတော့ သူတို့ထောင်ကိုလာမယ်ဆိုတဲ့နေ့မှာ ဆန်တွေဖွေးလာတယ်။ ဟင်းတွေကလည်း စားနိုင်လောက်တဲ့အဆင့်ပေါ့၊ သပ်သပ်ရပ်ရပ်လေးတွေ ဖြစ်လာတယ်။ အဲဒီကတော့ သူတို့ ထောင်ထဲလာတုန်း တရာ် နှစ်ရာရ်မှာပဲဖြစ်တယ်။ ပြန်သွားတာနဲ့ အရင်အတိုင်းပြန်ဖြစ်သွားတာပဲ။ တခါတလေ ကျမတို့ကို ကျွေးတဲ့ ဆန်တွေက အရမ်းအောက်ပြီး ဝက်ချီးစော်နံနေတော့ နာခေါင်းဂိုပိတ်ပြီးတော့ စားရတာတို့၊ မျက်နှာလွှဲပြီး စားရတာတို့ ဖြစ်တယ်လေ။ အိုင်စီအာစီ လာပြီးတဲ့ နောက်ပိုင်းမှာတော့ အဲလိုအရမ်းအောက်ပြီး သိုးနေတဲ့ဆန်တွေတော့ မကျွေးတော့ဘူး။ အရင်ကတော့ ကန်ဖွဲ့စီးရွက်ကို အရိုးရော့၊ အရွက်ရော့၊ အမြစ်ရော့

တောက်တောက်စဉ်းပြီး ပြုတိလိုက်တာပဲ့နော်။ ပြုတိတာ ဘယ်လောက်ကြာလဲ တော့ မသိဘူး မည်းပြီး နဲ့နေတော့ ဝက်စာလိုပဲ့၊ နမ်းရင်လည်းနံတယ်၊ စားရင်လည်း ဘယ်လိုမှ မစားနိုင်ဘူး။ အိုင်စီအာစီ ဝင်ပြီးတဲ့ နောက်ပိုင်းမှာ အဲလောက်တော့ မနဲ့ဗျား တော့ ဘူး။ ကန်ဖွဲ့နှုန်းရွှေကို ရွှေးပြီးစားရင်တော့ ရနိုင်လာတယ်။ တစတစ တိုးတက် လာတာပဲ့။ ဒါကတော့ အစားအသောက်ဖက်ကပဲ့။ နောက်ပိုင်းတော့ စာဖတ်ခွင့် ရလာတယ်။ သာသနာရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ စာအုပ်တွေပဲ့ ကျမတို့ မိသားစုကာနေ ထောင်ဝင်စာကနေ တဆင့်မှုတယ်။ စာအုပ်လာလိုကြုံရင်လည်း သူတို့ကစိစစ်တယ်။ စိစစ်တယ်ဆိုတာကလည်း တချို့စာအုပ်ဆိုရင် မိသားစုကာနေ တဆင့်တင်ပြီး ခြောက်လ ခန်းလလောက်အထိ စောင့်ရတယ်။ ဒါပေမယ့် အခု ချိန်မှာ ကျမတို့ဖတ်ခွင့်ပြီးဆိုရင်တော့ အရင်ကထက်စာရင်တော့ တိုးတက်လာတယ် လို့ပြောပြီး ဝမ်းသာရမှာပဲ့နော်။

ဆေးဝါးကသမူနဲ့ ပတ်သက်ပြီးတော့လည်း အရင်ကတော့ ဆရာဝန် လာ မကြည့်ဘူး။ အခုတော့ ကြိုကြားကြိုကြား လာကြည့်တယ်။ ပရက်ရှာချိန်တယ်။ အဲဒါနဲ့ပတ်သက်လို့ပြောရှိုးမယ်၊ ပရက်ရှာချိန်တယ်ဆိုတာနဲ့ သွေးပေါင်ချိန်တယ်၊ ဘော်ဒီပိတ်ချိန်တယ်ဆိုတာ အင်နာယ်လို့အဖွဲ့ဝင်တွေ ပါတီဝင်တွေကိုပဲ ချိန်ပေးသူး။

ကျနော်တို့ ယေဘုယျနားလည်ထားတာက အခု တော်တော်မှားများ အဖမ်းခံရတဲ့ သူတွေဟာ ပါတီဝင်တွေလို့ ထင်ထားတာခင်ဗျာ။

အဖမ်းခံရတဲ့ သူတွေထဲမှာ ပါတီဝင်တွေထက် ပါတီဝင်မဟုတ်တဲ့ သူတွေက ပိုများ တယ်။ ပါတီဝင်တွေလည်း ရှိုပါတယ်။ ဒါပေမယ့် ကျမကတော့ ဒိုးဘို့ထောင်လဲမှာ တိုက်ပိတ်ခံထားရတဲ့ သူတို့တိုက်ပိတ်ထားတဲ့ အတောအတွင်းနဲ့ ရှိနေတဲ့ ပါတီဝင်အင်အားနဲ့ တွေက်ကြည့်လိုက်ရင်တော့ ဆယ်ယောက်မှာမှ ပါတီဝင်က နှစ်ယောက်လောက်ပဲ ပါလိမ့်မယ်။ အိုင်စီအာစီဝင်လာပြီးနောက်ပိုင်းတော့ ကျမတို့ ပါတီဝင်မဟုတ်တဲ့ သူတွေကိုလည်း ချိန်ချင်ရင်ချိန်ပေးပြီး တိုးတက်လာတာပဲ့နော်။ ဆေးပေးတဲ့ နေရာဆိုရင်လဲ အိုင်စီအာစီကလျှော့သွားတဲ့ ဆေးလေးတွေရှိရင်တော့ အဲဒီ

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသာများ

လျှော့သွားတဲ့ ဆေးလေးတွေကို သူတို့ ပေးတယ်။ အဲဒါ ဆေးတွေ ကုန်သွားပြီခိုက်တော့ ထုံးစံအတိုင်း အောက်ဆီတက်ထရာပဲပေါ်နော်။ ဆေးထိုးတဲ့ နေရာမှာတော့ တခါသုံး ဆေးထိုးအပ်လေးတွေ သုံးလာတယ်။ ဒါပေမယ့် လမ်းလျှောက်ခွင့်ကိုတော့ ကျမတို့ မရဘူး။ အိုင်စီအာစီကိုလည်း ကျမတို့ တင်ပြတယ်။ ကျမတို့ လမ်းလျှောက်ချင်ပါ တယ်ပေါ့။ သူတို့ လမ်းလျှောက်ခွင့်မပေးဘူး။ ပြီးခဲတဲ့ ၈ လပိုင်း လလယ်လောက်မှ ကျမတို့ လမ်းလျှောက်ခွင့်ရတယ်။

အိုင်စီအာစီနဲ့ ဆရာမတို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ခွင့် ရတာဘေးပေါ်နော်။

ဟုတ်ကဲ့။ တွေ့ခွင့်ရပါတယ်။ ကျမတို့ တွေ့နေတဲ့ အချိန်မှာတော့ အနားမှာ ဝန်ထမ်းတွေ တယောက်မှ မရှိစေရပါဘူး။ အားလုံးဖွင့်ပွင့်လင်းလင်း ပြောလို့ရပါ တယ်။ ဒါပေမယ့် အိုင်စီအာစီက သုံးသပ်သွားတာကိုတော့ ကျမတို့ကို ပြောပြသွားပါတယ်။ အမျိုးသမီး ၅(ည)တွေအနေနဲ့ မြန်မာတနိုင်ငံလုံးမှာ မန္တ လေးထောင်ရဲ့ အခြေအနေက အဆိုးချားဆုံးပဲလို့ ပြောပါတယ်။

စာအုပ်ဖတ်ခွင့်ပေးပြီခိုတော့ ဘာသာရေးစာအုပ်တွေပဲလား။ ဒါမှမဟုတ် တခြား အပြင်က သတင်းတွေရော၊ အခုံ အနိအယ်လိုကြီးနှာအဖ တွေ့ဆုံးနေးတယ်ခို့တဲ့ သတင်းမျိုးတွေကို သိခွင့်ရလားခင်ဗျာ။

ဘာသာရေးစာအုပ်တမျိုးပဲ ဖတ်ခွင့်ပေးပါတယ်။ ဘာသာရေး စာအုပ်တောင်မှ သူတို့စိစစ်ပြီးမှ သူတို့ချေပေးတဲ့စာအုပ်လောက်ပဲ ဖတ်ခွင့်ပေးပါတယ်။ ကျမတို့ အပြင် မှာ ဘာတွေဖြစ်နေလဲဆိုတာတွေ သိချင်ရင်တော့ မိသားစုထောင်ဝင်စာလာလို့ မေးဇူးတောင်မှ နိုင်ငံရေးနဲ့ ပတ်သက်ပြီးမပြောပို့ ပြောရင်ထောင်ဝင်စာပိတ်မယ်။ ဒီထက်ပိုပြီး ပြောလို့ရှိရင် ထောင်ထဲမှာတင် ပြစ်စက်တို့မယ်။ အဲလိုမျိုးဆိုတော့ ကျမတို့လည်း ထောင်ဝင်စာမှာ မမေးဖြစ်ဘူး။ ကျမတို့က တိုက်ပိတ်ခံထားရတဲ့ သူတွေဆိုတော့ တွေ့စရာလည်း တခြားဘယ်သူမှုမရှိဘူး။ ဖတ်စရာစာအုပ်လည်း မရှိဘူးဆိုတော့ စိတ်တို့နေတာပေါ်နော်။

ဆရာမအနေနဲ့ ချုပြန်လွတ်လာပြီဆိုတော့ ရွှေဆက်ပြီး ဘာတွေလုပ်ဖို့ ရည်ရွယ်ထားလဲခင်ဗျာ။

ခုလောလောဆယ်မှာတော့ ကျမရဲ့ကျန်းမာရေးကိုပဲ ပြန်ပြုစုံပျိုးထောင်ရမှာပါ။ ကျမမှာ အာရုံကြာတွေအားနည်းတဲ့ လက္ခဏာတွေရှိနေတော့ လမ်းလျှောက်လေ့ကျင့်ခန်း၊ စက်ဘီးစီး လေ့ကျင့်ခန်းတွေ ပြန်လုပ်ရအုံမှာပါ။ အချိန်ရပြီဆိုရင်တော့ ကျမဆေးခန်းပြန်ဖွင့်မှာပါ။ ကျမမှာ မိခင်ဒုံး၊ မိခင်အုံတွေရှိသေးတယ်လေ။ ကျမက တိုးတည်းသမီဆိုတော့ မိခင် ဖိခင်တွေကို သမီးတယောက်အနေနဲ့ တာဝန်ပြန်ယူရီးမှာပါ။ ကျမကိုယ်တိုင်ကလည်း သမီးနှစ်ယောက် မွေးထားတယ်ဆိုတော့ သမီးတွေရဲ့တာဝန်ကိုလည်း မိခင်တယောက်အနေနဲ့ တာဝန်ပြန်ယူရအုံမှာပါ။ အဲဒီဟာ တွေပြီးသွားပြီးရင်တော့ လုပ်သင့် လုပ်ထိုက်တာလေးတွေ လုပ်စို့ရှိပါတယ်။

ဆရာမက တိုးတည်းသမီးလည်းပြီး၊ မိခင်ဖိခင်တွေကလည်းရှိနေတယ်၊ သမီးတွေက လည်းရှိတယ်။ အဲဒီတော့ ဆရာမထောင်ကျေနေတဲ့ ကာလအတွင်း မိသားစုထဲမှာ ဘယ်လိုဖြစ်ပျက်ခဲ့တယ်၊ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို ပြောပြုပေးပါလားခင်ဗျာ။

တော်တော်လေးတော့ ခါးသီးလွန်းပါတယ်။ ကျမမိသားစု တည်ဆောက်ပုံက ကျမပေါ်မှာပဲ အားလုံး မိုတည်နေပါတယ်။ ကျမအမျိုးသားကလည်း နို့နိုးဘွဲ့ရ တိုးပလော့။ အရင်းအနှစ်းကလည်း များများမရှိတော့ ပုံကျလုပ်ဝန်းတရန်းပဲ ရပ်တည်နေရတာပါ။ အဲဒီတော့ ကျမကိုဖမ်းသွားပြီဆိုတော့ ကျမမိဘတွေကလည်း အသက်တွေ တော်တော်ကြီးနေကြပါ။ လုပ်ဝန်းတခုကို လုပ်နိုင်တဲ့ အရွယ်တွေလည်း မဟုတ်တော့ဘူး။ မိုခိုလို့မရတော့တဲ့ ဒုက္ခာတ တပိုင်းလို့ ပြောရမှာပေါ့နော်။ ကျမရဲ့ သမီးအကြီးကလေးကလည်း ဆယ်တန်းအောင်ပြီးကာစာ။ အယ်လေးကလည်း ဆယ်နှစ်သမီးအရွယ် ဝါးတန်းအောင်ပြီးကာစာ။ ကျမလည်း အတော်လေးကို အရှုံးစီးဝိုင်း ခံစားရတဲ့အပူ။ အဲဒီခံစားချက်တွေကို ကျမပြောမပြောတတ်အောင် ခံစားရပါတယ်။

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသာများ

သမီးအငယ်လေးက ဆယ်နှစ်ပဲရှိသေးတယ်ဆိုတော့ ဆရာမကို ထောင်ဝင်စာ
လာတွေ့လို့ ရသလားဆင်ဗျာ။

ရပါတယ်။ ကျစွတ်နှင့် ကျမသမီးကလေးနှစ်ယောက်နဲ့ ကျမအမောမ၊ တပတ်ထဲ
မှာ သုံးယောက်လာတွေ့ပါတယ်။ သမီးငယ်လေးက ကျမကိုမြင်တာနဲ့ ဝမ်းနည်း
ပက်လက်နဲ့ တအားငိုတာပဲ၊ ကျမက သမီးလေးနဲ့ ခွဲတောင်မှ မအိပ်ဖူးသေးဘူးလေ။
သမီးကလေးကိုမြင်တော့ ကျမ တော်တော်လေး စိတ်မကောင်း ဖြစ်သွားတယ်။
မိခင်တယောက်အနေနဲ့ သူတို့ရှေ့မှာ မျက်ရည်မကျလိုဘူး။ ဒါကြောင့် သူတို့ကို
ပြောတယ်။ မေမဇော်ကျတာ မကောင်းတာလုပ်လို့မဟုတ်ဘူး သမီး၊ ဝမ်းမနည်း
ရဘူး။ သမီးတို့ရှေ့ပါ မေမ မကောင်းတာ ဘာတွေ့မ မလုပ်ခဲ့ဘူး။ သမီး မငိုပါနဲ့။
အရေးကြီးတာက မေမရှိတဲ့နောက်ပိုင်း စာကြိုးစားရမယ့်တာဝန်က သမီးရဲ့
တာဝန်ပဲလို့ ပြောရတယ်။ ကျမတို့တွေ့ရတာက ဘုရားမိနစ်ပဲလော့။ ၅ မိနစ်က ပစ္စည်း
ပေး၊ ကျန်တဲ့ဆယ်မိနစ်ကိုပဲ စကားပြောရတော့ အဲလိုပဲ ကလေးတွေ့ကိုချော့ပြီး
ပြန်လွှတ်လိုက်ရတာပဲ့နော်။ ကလေးတွေ့ရှေ့မှာတော့ ကျမတင်းထားတာပဲ့၊ ကျမ
နေရတဲ့ တိုက်ခန်းထဲပြန်ရောက်တော့ ထောင်ဝင်စာအထုပ်ကလေးကိုချော့ပြီး ကျမ
တော်တော်လေးကို ခံစားပစ်လိုက်ရတယ်။ အဲဒါကတော့ မိခင်တိုင်း ခံစားရဂျိမ့်မယ်
ထင်တယ်၊ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကိုတော့ မပြောပြုတတ်အောင်ပါပဲ။

အမေက နိုင်ငံရေးအမှုနဲ့ ထောင်ထဲရောက်သွားတယ်ဆိုတော့ ကလေးတွေအနေနဲ့
ပညာရေးတွေ တွေ့ရှေ့မှုရေးတွေမှာ ထိခိုက်တာမျိုး ရှိသေးလားဆင်ဗျာ။

ရှိတာပေါ့။ သမီးငယ်လေးက ဆယ်နှစ်အရွယ်လေးဆိုတော့ မိခင်ရဲ့အုပ်ထိန်းမှာ
အောက်မှာ ရှိရမယ့်အချိန်လော့။ မိခင်နဲ့ နီးနီးကပ်ကပ်မနေရဘူး။ ကျမ မိဘတွေက
လည်း အသက်တော်တော်ကြိုးပြီးလော့။ အဲဒါတော့ ကလေးလေးမှာ ပညာရေးနဲ့
ပတ်သက်ပြီးတော့ အနီးကပ် ရိုက်လုပ်ပေးမယ့်သူ လိုအပ်လာတယ်၊ ဒါပေမယ့် မရှိခဲ့
ဘူးပဲ့။

ကျမအမျိုးသားက တချိန်လုံး အိမ်မှာမနေနိုင်ဘူးလော့။ ကျမကို ထောင်ဝင်စာ
တွေ့ဖို့ဆိုတာက ငွေရှာရသေးတယ်၊ ကျမသမီးနှစ်ယောက်ရဲ့ ကျောင်းစရိတ်အတွက်
လည်း ငွေရှာရသေးတယ်။ အဲတော့ သူက အိမ်မှာမနေနိုင်ဘူးလော့။ ဒီတော့ သမီး

ထိုလေးမှာ တော်တော် ခုက္ခရာက်ရတယ်။ မိခင်မေတ္တာမရတာကတမျိုး၊ ပညာရေးမှာလည်း ပုံးပိုးမှုမရတာတွေဖြစ်ပါတယ်။

သမီးကလေး တခေါက်ပဲလာတွေပြီး သူအရမ်းခံစားရတာ မြင်တဲ့အခါမှာ ကျမ်မခံစားနိုင်တော့ဘူး။ ဒါကြောင့် ကျမအမျိုးသားကို ပြောတယ်၊ နောက်တခေါက်သမီးလေးကိုခေါ်မလာနဲ့တော့၊ ဆယ်မိနစ်လောက် တွေ့ရတဲ့အချိန်မှာ သူခံစားရတာပရှိတယ်၊ အိမ်ပြန်ရောက်ရင်လည်း အဟောင်းတွေက အသစ်ဖြစ်တာပရှိမယ်၊ အဲတော့ ကျမ်မတွေ့လိုတော့ဘူး၊ သူ အတင်းပူစာမှုပဲ ခေါ်တော့လိုပဲ ကျမ်မှာ လိုက်တယ်။ အမေမကြောင့် ကိုယ်မွေးထားတဲ့သားသမီး မျက်ရည်ကျတာကို ကျမ်မကြည့်ရက်ဘူး အရမ်းခံစားရတယ်။ ဒါကြောင့်ပါ။ တကယ်တော့ ကျမသမီးလေးကို တွေ့ရုံတင်မဟုတ်ပါဘူး၊ အမြဲတမ်းရင်ခွင့်ထမှာ ထားချင်ပါတယ်။

တကယ်တော့ ကျနော်တို့လည်း ခံစားရတာပါပဲ။ ပြည်သူတွေကို ထောင်ထမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ခံစားရတဲ့ အခြေအနေတွေကို ပြောပြေချင်လိုပါ။

ကျမလွှာတဲ့တဲ့အချိန်ကတည်းက မိတ်ဆွေတွေက မပြတ်မလပ် ခုချိန်ထိ လာနှုတ်ဆက်နေကြတုန်းလေ။ တရှုံးဆိုရင် ဝါတို့ဆရာမမရှိလို့ သေရတာ၊ ဝါတို့အောက်တာမရှိလို့ သေရတာဆိုပြီး ပြောသံတွေကြားရတော့ ကျမတော်တော်လေး ခံစားရပါတယ်။

ဟုတ်ကဲ့ဆရာမ။ ကျနော် ခြံပြီးတော့ တရာမေးချင်တာက နိုင်ငံရေးအကျဉ်းသားယောကျုံး တော်တော်များမှားကိုတော့ မေးပြီးပြီ၊ အမျိုးသမီး အကျဉ်းသားတယောက်အနေနဲ့ ထောင်ထမှာ ဒီလောက်အကြားတိုးကို ဖြတ်သန်းလာရတော့ အမိက ခွန်အားပေါ်နော်။

အမိက ခွန်အားကတော့ စိတ်ဓာတ်ခွန်အားပဲ။ ငါလုပ်တာမမှားဘူး၊ မှန်တယ်။ အများအတွက် လုပ်တာဖြစ်တယ်။ အားလုံး လူ့အခွင့်အရေးတွေ ရစေချင်လို့လုပ်တာဖြစ်တယ်။ ငါလုပ်တာမမှားဘူး ဆိုတဲ့စိတ်က အမြဲတမ်း ဦးဆောင်နေပါတယ်။ ကိုယ်နဲ့အတူ မြန်မာပြည်သူပြည်သားအားလုံး လူ့အခွင့်အရေး အပြည့်အဝ ရစေရမယ်။ အဲဒါရဂို့အတွက် ဒီလောက်တော့ ပေးဆပ်ရမှာပဲ ဆိုတဲ့စိတ်က အမြဲ့နေပါ

မြန်မာစွဲတို့အမျိုးသမီးစွဲတို့အကျဉ်းသာများ

တယ်။ ကျမ ဘယ်လိုခံစားရလဲဆိုတော့ ဘာနဲ့တူလဲဆိုတော့ အတောင်နှစ်ဖက်ကို ညျှော်ပြီးတော့ လျောင်အိမ်ထဲထည့်ထားခံရတဲ့ ငြက်တကောင်နဲ့တူပါတယ်။ ပထမ တဆင့် လျောင်အိမ်ကနေ လွှတ်လိုက်တော့ ကျမ ဝမ်းသာတာပေါ့။ အရမ်းကြီး ဝမ်းသာတာမှန်တယ်။ ဒါပေမယ့် အတောင်နှစ်ခုက ညျှော်ခံထားရတော့ ကိုယ်ဝမ်းသာ သလောက် ပျုလို့မရသေးဘူး။ အဲတော့ အဆုံးစွဲနဲ့ပျော်ခြင်းမျိုးကို ကျမ ပျော်လို့ မရသေးဘူး။

ဟုတ်ကဲ့၊ ဆရာမ အခုလွှတ်လာပြီဆိုတော့ ထောင်ထဲမှာကျနဲ့ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အမျိုးသမီးအကျဉ်းသားတွေနဲ့ အကျဉ်းသားတွေရဲ့ မိသားစုတွေကိုရော ဆရာမ ဘယ်လိုများ အမှာစကားပါးချင်ပါသလဲခင်ဗျာ။

ထောင်ထဲမှာကျနဲ့ခဲ့တဲ့ အကျဉ်းသားတွေအတွက်ရောပေါ့နော်။ လောကမှာ ဓမ္မနဲ့အဓမ္မဆိုပြီး နှစ်မျိုးရှိပါတယ်။ ဓမ္မဆိုတဲ့ မှန်ကန်တဲ့တရားဟာ ဘယ်တော့မှ မဆိုတဲ့ သုတေသနပါဘူး။ အဲဒီတော့ ဘာပဲပြောပြော အမှန်တရားဟာ တရှိန်မှာ ဖုံးလွှမ်းလာမှာ ပါ။ ကျမ အားပေးမှုမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်မှာလည်း ဒီခံစားချက်မျိုး ရှိနေတာ ကျမသိပါတယ်။ ကျမတို့ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားအားလုံးရဲ့ ရင်ထဲမှာ ထပ်တူထပ်မှုအားလုံးရှိပါတယ်။ ကျမလည်း ထပ်ဆင့် အားပေးချင်တာပေါ့နော်။

ကျမကို လွှတ်လိုက်တာတော့မှန်တယ်။ ဒါပေမယ့် ကျမလို ဘဝတူ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ကျန်နေသေးတယ်။ အဲဒီတော့ ကျမ တရာ့ချလေး စားတယ်ပေါ့နော်။ စားရင်လဲ ကိုယ်စားသလို သူတို့ မစားရရှာသေးဘူးဆိုတဲ့စိတ် ကျမမှာ အမြှေရှိနေတယ်။ ကျမ ခြင်ထောင်လေးနဲ့ ခေါင်းအုံးလေးနဲ့ အိပ်လိုက်တယ်။ ကိုယ်အိပ်သလို သူတို့ မအိပ်ရသေးဘူးဆိုတဲ့စိတ် ကျမမှာ အမြှေရှိနေတယ်။ အဲလို တွေးလိုက်ရင် ကျမ အရမ်းဝမ်းနည်းတယ်။ အဲလိုကျတော့ ကျမ မပျော်သေးဘူး။ နောက်တရာ့ကလည်း နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားအားလုံး လွှတ်သွားရင် တောင်မှ အတောင်ကို ညျှော်ထားသလိုပဲ ရှိနေသေးတယ်။ လျောင်အိမ်ကတော့ လွှတ် လာပြီ။ ဟိုးအဝေးကြီးမှာရှိတဲ့ လူအခွင့်အရေး အပြည့်အဝရတဲ့ ပြိမ်းချမ်းတဲ့ လောက ကြီးဆီကို ကျမတို့ ဘယ်လိုဆက်ပြီး ပြန်ရညီးမလဲဆိုတာ ရှိနေသေးတယ်။



နောက်ဆက်တွဲ - ၄

ဒေါ်စန်းစန်းနှင့် တွေ့ဆုံးပေးပြန်ခြင်း

ဒေါ်စန်းစန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့၊ ရုပ်ပွဲအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွှေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်မြို့မှ ပြည်သူ လူထာ ဒေါ်စန်းစန်းအား ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ် ရွှေးကောက်တင်မြောက်ခဲ့သည်။ ရွှေးကောက်ပွဲအပြီး ရွှေးကောက်ခံရသူ ပြည်သူ့ကိုယ်စားလှယ် အမြောက်အများ ဖမ်းဆီးခဲ့ရရှာ ဒေါ်စန်းစန်းလည်း အပါအဝင်ဖြစ်သည်။ ၁၉၉၁ ဧပြီလ ၃၀ ရက်နေ့တွင် ထောင် ၂၅ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။

ဘယ်တူန်းက အဖမ်းခံရတာပါလဲ၊ အဖမ်းခံရမှာကို ကြိုးသိတားပါသလား။

၁၉၉၀ ခုနှစ် နိုဝင်ဘာလ လကုန်ခါနီးမှာ အဖမ်းခံရတာပါ။ ၁၉၉၀ ပြည့်နှစ် ရွှေးကောက်ပွဲပြီးတဲ့အခါ အာဏာလွှဲမပေးတော့ ကျမတို့က မန္တလေးဘက် သွားတယ်၊ သွားပြီးတော့ အထက်ပမာပြည့်နဲ့ အောက်ပမာပြည်မှာရှိတဲ့ ပြည်သူ လွတ်တော် ကိုယ်စားလှယ်တွေပေါင်းပြီး စင်ပြုပြင်အစိုးရဖွဲ့စိုး အစည်းအဝေး လုပ်ကြတယ်ဆိုပြီးတော့ ကျမတို့ အဖမ်းခံရတာ။ ကျမထက်စောပြီး တော်တော်

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

များများ အဖမ်းခံရတယ်။ အားလုံး ရွှေ ယောက်ဆိုတော့ တသုတေသနီးတသုတေ ဖမ်းတယ်လဲ။ ဖမ်းမှာကိုကြိုးသိပေမယ့်လို့ ဘာမှလုပ်လို့မရတော့ဘူး။ ရှောင်လို့ လည်းမရတော့ဘူး။

နိုင်ငံရေးလုပ်တာ တနေ့နေ့ အဖမ်းခံရမယ်၊ ရှောင်လို့လည်း မရဘူး၊ နိုင်စက်ခံရမယ်၊ ထောင်ကျမယ်ဆိုတာ ကြိုးတင်သိထားပါလျက်နဲ့ ဘာကြောင့်အဖွဲ့ချုပ်မှာ ဝင်လုပ်ရတာလဲ။

ဘဇ္ဇဇ မှာ ကျမတို့ အဖွဲ့ချုပ်ကိုဝင်တယ်။ ကျမက အလုပ်သမားငွားနှင့်မှာ အလုပ်လုပ်နေတယ်။ ကျမက ဘဇ္ဇဇ ရှစ်လေးလုံးလှတေဂျုပ်ရားမှာကာလမှာဖွဲ့တဲ့ အလုပ်သမားသမဂ္ဂမှာ ဥက္ကဋ္ဌ ဖြစ်နေတယ်။ ဒါကြောင့် ရှစ်လေးလုံးပြီးတော့ ကျမက ပင်စင်ပေးခံရတယ်။ ဒီနောက်ပိုင်း ဒေါ်မြင့်မြင့်ခင်နဲ့ တွေ့တယ်။ သူက အဖွဲ့ချုပ်မှာ လာအလုပ်လုပ်ပါလို့ ပြောတယ်။ အဖွဲ့ချုပ်မှာ ပဟိုအလုပ်သမားလုပ်ငန်းအဖွဲ့ဆိုတာ ရှိတယ်လဲ။ အဲဒီအချိန်တွန်းက အဲဒီအဖွဲ့မှာ ဦးသန်းထွန်းက ဥက္ကဋ္ဌပေါ့။ ကျမကို အတွင်းရေးမှူးတာဝန် ပေးလိုက်တယ်လဲ။ ဦးမောင်ကိုက အဖွဲ့ဝင်ဖြစ်ပါတယ်။ ကျမတို့ကလည်း အလုပ်သမားအရေးနဲ့ ပတ်သက်ပြီးတော့ ကျမတို့က ကွမ်းကျင်တယ် ဆိုပြီးတော့ ဒီတာဝန် ပေးလိုက်တယ်။ ကျမက အဲဒ့်လိုနဲ့ အဖွဲ့ချုပ်ကို ရောက်သွားတာပါ။

စစ်ကြောရေးကာလမှာ နိုင်စက်ညွှန်းပန်းတာရှိသလား။

အဲဒီတုန်းက ကျမအမှုက နည်းနည်းကြီးတယ်။ နိုင်ငံတော်သစ္စာဖောက်မှူ ဆိုပြီးတော့ တရားစွဲခံရတယ်။ ရေကြည်အိုင်မှာ ကျမတို့ကိုခေါ်ပြီးတော့ စစ်တာပါ။ ကျမက နောက်ဆုံးအဖမ်းခံရတဲ့လူ။ ဦးမောင်ကိုတို့က ကျမထောက်အရင်စစ်ခံရတယ်။ သူတို့နှင့်စက်တာနဲ့ ဦးမောင်ကိုသေသွားတယ်လို့ ပြောနိုင်တယ်။ အာဏာပိုင်တွေ ပြောသလို ဦးမောင်ကိုက သူ့ကိုယ်သူ သတ်သေမယ့်လူ မဟုတ်ဘူး၊ လက်လွန်သွားတယ် ဆိုတဲ့သော့ ဟိုအထဲမှာ ရောက်သွားတော့ ကျမတို့သိရတယ်။

အဲဒီတော့ ဦးမောင်ကိုအသွားမှာ ကျမတို့က ဝင်ပြီးတော့လုပ်နေတယ်။ အဲဒီရက်လည်ညွှန်ပေးလို့ ကျမကို ဦးမောင်ကိုအမိမှာ ဝင်ဖမ်းတယ်။ အဲဒီအချိန်မှာ ကျမက

မရှိဘူး။ နောက်ဆုံးတော့ အဖမ်းခံရတာပေါ့လေ။ ကျမကိုတော့ သူတို့က နိုင်စက်ပို့
မရှိတော့ဘူး။ ကျမကို ညပေးမအပ်ဘဲနဲ့ စစ်တာပဲရှိတယ်။

အိုင်စီအာစီက အကျဉ်းထောင်တွေထဲ တခါတလေ သွားပြီးစစ်ဆေးတယ်။ အဲလို
စစ်ဆေးတယ်ဆုံးသတင်းတွေပဲ ကျနောက်တို့ကြားရတတ်တယ်။ အဲဒီလို စစ်ဆေးတဲ့
အခါမျိုးမှာ အပြောင်ကလူတွေ မသိလိုက်ရတဲ့ ထူးခြားတဲ့အဖြစ်အပျက်မျိုးတွေ ကြံ့ခဲ့ရ
ဖူးပါသလား။

ပထမအကြိမ် အင်းစိန်ထောင်ကို အိုင်စီအာစီလာတော့ အိုင်စီအာစီမှန်း ကျမ
တို့ကမသိဘူး။ ဗမာပြည်ကြက်ခြေနှင့်က လာမယ်ပဲ့။ ပထမဗျိုးဆုံး ဘာလုပ်လဲဆုံးတော့
ကျမတို့ဆိုက ဒေါစန်းစန်းနဲ့ ဒေါင်ယ်မမသန်း၊ နောက် ဒေါစန်းစန်းနဲ့သမီး သူတို့ကို
(ထောင်ဝန်ထမ်းတွေက) ခေါ်သွားတယ်။ တခြားတိုက်ဘက်ကလည်း လူတွေ
နှစ်ယောက်၊ သုံးယောက်အော်သွားပြီးတော့ ဇွေးတိုက်နားမှုရှိတဲ့ သီးသန့်အဆောင်
တွေမှာ သွားပို့ထားတယ်။ ကျမတို့နေတဲ့တိုက်ကို ဆေးအဖြူနဲ့ သတ်လိုက်တယ်။
မှန်တဲ့ခါးတွေကို ဆေးအဖြူနဲ့ သတ်လိုက်ပြီးတော့ တံခါးတွေပို့တယ်။

သူတို့လာတဲ့အချိန်မှာ ဘာပြောလဲဆုံးတော့ ကျမတို့နေတဲ့နေရာဟာ ဂိုဏ်ပြုး
ပါတဲ့ ဘာမှမရှိပါဘူးလဲ့။ နောက်ပြီးတော့ ဟိုတာက်က အဆောင်ကိုတော့ အကျဉ်းလုံးကို
အိုင်ဆိုင်းထားပြီးတော့၊ အဆောင်ကလူတွေ အိပ်နေတဲ့အတွက်ကြောင့်မို့လို့ မပေး
တွေ့နိုင်ဘူးလို့ ပြောတယ်။ အဲဒါ ပထမဗျိုးဆုံးအကြိမ်လာတာပဲ။ အိုင်စီအာစီက
ကျမတို့ကို မတွေ့ဘဲနဲ့ ပြန်သွားရတယ်။

ထောင်ထဲမှာ နိုင်စက်ခံရတာရှိသလား၊ ဘယ်သွေ့က ကိုယ့်ကို နိုင်စက်သလဲ၊
အနိုင်ကျင့်သလဲ။

အနီးကပ်နေရတာကတော့ ထောင်က မိမိတွေ့ပေါ့လေ။ ပထမအကြိမ် ထောင်
ကျတုန်းကတော့ ထောင်ဝါဒတွေက ကျမတို့ကို ဘာမှမလုပ်ပါဘူး။ အဲဒီတုန်းက
ကျမတို့ကလည်း ရွေးကောက်ခံထားရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ များတာကိုး။
ကိုယ်စားလှယ်တွေက လေးယောက်လောက် ပါတယ်ဆုံးတော့ သူတို့က ကျမတို့ကို
နည်းနည်း လေးစားတဲ့ပုံပေါ်တယ်။ နောက်ပြီးတော့ အဲဒီအချိန်တုန်းက ဒေါ်သီး

မြန်မာစိတ္ထုအမျိုးသမီးနှင့်ရေးအကျဉ်းသားများ

လည်းရှိတယ်။ နောက် ဒေါ်စီးစိုးထွန်းဆိုတာ၊ နဝတ် ပတ္တမြားပိုင်ရှင်လည်း ရှိတယ် ဆိုတော့ များသောအားဖြင့် သူတို့ လေးလေးစားစား ဆက်ဆံတယ်။

ထောက်လျမ်းရေးကတော့ ထောင်အာဏာပိုင်တွေပေါ်ကနေ ကျမတို့အတွက် အကုန်လုံး တာဝန်ယူရတယ်။ ဒါပေမယ့် ထောက်လျမ်းရေးက အလှမ်းဝေးတယ်။ ထောင်ဝါဒါမတွေကတော့ အလှမ်းနီးတယ်။ အဲဒီတုန်းက အဲဒီထဲမှာ ထောင်မျှုံမ တယောက်ပဲရှိတယ်။

နောက်ဟဒါ ထောင်ကျတော့ အထဲမှာ ထောင်မျှုံမ နှစ်ပွဲ့တို့၍ သုံးပွဲ့တို့၍ တယ်။ သုံးပွဲ့ အမျိုးသမီးကြီးကတော့ တော်တော်လေး ကောင်းပါတယ်။ သူက အသက်ကလည်း ကြီးပြီဆိုတော့ ကျမတို့နဲ့ ရွယ်တူတန်းတူလို အေးအေးအေးပေးပ စကားပြောတယ်။ ဒါပေမယ့် နှစ်ပွဲ့လောက်ဟာကတော့ နည်းနည်း တင်းကြပ်ချင် တာပေါ်လေး။ သူတို့အပေါ်မှာ လေးလေးစားစား ရိုရိုသေသေ ဆက်ဆံစေချင်တဲ့ပဲ ရှိပေမယ့် နောက်ကျတော့ အဲဒီတွေက အကုန်လုံး ပျောက်သွားပါတယ်။ ကျမတို့က လည်း သူတို့အလုပ်တွေကို မနှောင့်ယှဉ်ဘူး။

ကျမတို့ကျွေးဘာတွေကို သူတို့စားနေရတာပဲလေး။ သူတို့မှာလည်း ဘယ်သူမှ ကျွေးမယ့်မွေးမယ့်လူမရှိဘူး။ ကျမတို့ဆိုမှာ အိမ်ကနေ ပစ္စည်းတွေ ကောင်းကောင်း မွန်မွန်လာတယ်။ သူတို့ကိုလည်း ကျွေးမွေးတယ်ဆိုတော့ ဒီလိုပဲ နားလည်မှ ရှိသွား ကြတာပေါ့။ ကျမတို့ဘက်မှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေက ကျမတို့ကို နည်းနည်း လေးစားတယ်လို့တော့ ထင်တယ်။

အမျိုးသမီးနှင့်ရေးအကျဉ်းသားတွေကို ထောက်လျမ်းရေးက ဘယ်လို ထိန်းချုပ်ထားသလဲ။

ဒုတိယတာဒါ ထောင်ကျတော့ ဒေါ်ကြည်ကြည်စန်းနဲ့ ဆုံးတယ်။ များသော အားဖြင့် ကျမတို့ကို သိပ်ဂရမစိုက်တော့ဘူး။ လာပြီးတော့ ကြည်တာတို့ ဘာတို့ မရှိဘူး။ နောက် ထောင်ပိုင်အာဏာပိုင်တွေက ကျမတို့ကို တပတ်တခါလာပြီးတော့ တန်းစီကြည့်တဲ့အခါမှာ ထောက်လျမ်းရေးတွေ ပါလာတတ်တယ်။

ဒါပေမယ့် ကျမတို့က ထောင်ဆေးရုံးတယ်ဆိုရင် သူတို့က ထောင်ဆေးရုံးမှာ စောင့်ပြီးတော့ ကြည့်နေတယ်။ အဲဒီအချိန်မှာ ကျမတို့ နှစ်ငံရေးအကျဉ်းသား

အချင်းချင်း စကားမပြောရဘူး။ အဲဒီအခါန်မှာ ကျမတို့ အမျိုးသား အကျဉ်းသားတွေ နဲ့လည်းတွေ့တယ်။ အဲဒီအခါကျရင် ဆေးရုံမှာတွေ့တဲ့ တွေးအကျဉ်းသားတွေကို စကားမပြောပါနဲ့ အဲဒီလောက်ပဲ သူတို့ပြောပါတယ်။ တွေးတော့ မလုပ်ပါဘူး။

ထောင်တဲက အမြန်အနေဆိုးတွေအောက်မှာ ကျန်းမာရေး ချို့ယွင်းမသွားအောင်၊ ပြီးတော့ စိတ်ဓာတ်မကျအောင် ဘယ်လို ရပ်တည် ရန်းကန်ခဲ့ပါသလဲ။

ပထမဦးဆုံးအကြိမ် ထောင်ကျတော့ ကျမတို့နဲ့တိုက်ထဲမှာနေရတာတွေက ကျောင်းသူတွေလည်း ပါတယ်လေ။ သူတို့ စိတ်ဓာတ်မကျသွားအောင် ကိုယ် နေတယ်။ နောက် သူတို့ ကိုယ်တိုင်ကလည်း စိတ်ဓာတ်မကျဘူး။ သူတို့တွေကလည်း တော်တော်လေး ချစ်စရာကောင်းတယ်။ သူတို့က အေရှိုးပစ်တွေ ဘာတွေ လုပ်ကြ တယ်၊ ကျမတို့ကလည်း သူတို့လုပ်တာတွေ ကြည့်တယ်။ များသောအားဖြင့်တော့ အဲဒီအခါန်တုန်းကတော့ ကျမတို့က ဘုရားတရားကို သိပ်မလုပ်နိုင်သေးဘူး။ သူတို့နဲ့ အများကြီး အခါန်ကုန်ရတာပေါ့လေ။

အစိုင်းမှာ သူတို့နဲ့စကားပြောခွင့်မရဘူး။ နောက် သူတို့နဲ့ ကျမတို့နဲ့ အတူတူ ထွက်ခွင့်ရတာယ်၊ သူတို့က သိချင်းဆိုပြတယ်။ တယောက်ရဲအကြောင်း တယောက်ကို ပြောကြတယ်။ ထောင်ထဲမှာ နေခဲ့ရတဲ့ အခါန်ကလည်း သိပ်မကြာဘူး။ ပထမဦးဆုံး ကတော့ ကျမ တန်စွဲကြာတယ်။ တန်စွဲဆိုတော့လည်း နည်းနည်း စိတ်မည်သေး ဘူးလို့ ပြောရမှာပေါ့။

ခုတိယအကြိမ်ထောင်မကျခင် ထောင်ကျမယ်ဆိုတာ ကျမသိတယ်။ အဲဒီတုန်းက သိသိစီအသံလွှင့်ဌာနနဲ့ အမေးအပြောလုပ်တယ်။ အသံလွှင့်ဌာနနဲ့ စကားပြောတာကလည်း အဲဒီတုန်းက တော်တော်လေးနည်းတယ်။ အကြောင်းအရာက အဖွဲ့ချုပ်က အမျိုးသားညီလာခံကို ပြန်တက်မလား၊ မတက်ဖူးလား ဆိုတဲ့ အကြောင်းအရာ။ နည်းနည်း နဲ့ညံ့သိမ်မွှေ့၊ အထိအခိုက်မခံတဲ့ အကြောင်းအရာ ဖြစ်တယ်ဆိုတော့ ကျမပြောလိုက်တာနဲ့ပတ်သက်ပြီး အညိုးထားမှာပဲဆိုတာ သိတယ်။ ဒါပေမယ့် အဲဒီအခါန်တုန်းက အဖွဲ့ချုပ်ခေါင်းဆောင်တွေရဲ့ တယ်လီဖုန်းတွေကိုဖြတ်ထားတော့ ကျမကပဲ ပြောလိုက်တာ။ ကျမက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဖြစ်တယ်ဆိုပြီး သတင်းဌာနကို ကျမနာမည် ထုတ်ပြော

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

လိုက်တာ။ ဒါကြောင့် အသံလွှင့်တော့ ကျမပြောမှန်းလည်း နားထောင်တဲ့လူအားလုံး သိတယ်။ နာမည်မပြောဘူးဆိုရင် ဘယ်သူလဲဆိုတာ ထောက်လှမ်းရေးက သိချင်မှ သိမယ်။ ကျမကို ချက်ချင်းတော့ မဖမ်းသေးဘူး။ နောက်ပြီးတော့ ဘီဘီစီက မေးတာကို ဖြေလိုက်တဲ့ထဲမှာ ဖမ်းဆီးတဲ့ အပြောင်းတွေပါတယ်။ အဲဒီအချိန်တိုန်းက ရွှေးကောက်ခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် အားလုံးကို လိုက်ဖမ်းနေတဲ့ အချိန်လေ။ နယ်ကလူတွေကိုဖမ်းတာ။ ရန်ကုန်က လူတွေကို အိမ်မှာပဲ အကျယ်ချုပ် ထားတယ်။ နယ်ကလူတွေ ရန်ကုန်ကိုမလာအောင် ဖမ်းထားတာ။ ဘယ်နှစ်ယောက် ဖမ်းသလဲဆိုတာ ဘီဘီစီကမေးတော့ ကျမတို့ဆီမှာရထားတဲ့ သတင်းအတိုင်း ဖမ်းတာ ဘယ်နှစ်ယောက်ရှုပြုဆိုတာ ကျမပြောတယ်။ အဲဒီအချိန်မှာလည်း ကျမကို မဖမ်းဘူးဆိုတော့ ကျမက မဖမ်းတော့ဘူးလို့ထင်တာ။

ဘုဇ္ဇာ မှာ ဒေါက်တာသန်းမြိုမ်း၊ ဒေါက်တာအောင်းမြိုင့်၊ ဒေါ်အောင်ဆန်း ဂုဏ်ညံတို့ မရမ်းကုန်းမြို့နယ်က လူထော်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးအခမ်းအနာဂတို့ သွားတယ်။ ကျမကလိုက်မသွားဘူး။ ဒါပေမယ့် သူတို့ကို ညာဘက်မှာဖမ်းတယ်။ ကျမကိုပါ လာဖမ်းသွားတယ်။ အဲဒီတိုန်းက သူတို့ကိုဖမ်းမှန်းလည်း ကျမကမသိဘူး။

ဖမ်းပြီးတော့ ကျမကို ဘာမှမစစ်ဆေးတော့ဘူး။ ထောင်ထဲရောက်တဲ့အချိန်မှာပဲ ကျမကို အရင်တိုန်းက တသက်တကျနှင့်အတိုင်းပဲ ထောင်ချလိုက်တယ်ဆိုပြီးတော့၊ အမိန့်စာတစောင် လာပြုတယ်။ အဲဒီအမိန့်စာကတော့ ပြည်ထဲရောဝန်ကြီးဌာနက အရင်တိုန်းက ကျမကို ခံစားခွင့်ပေးထားတဲ့ လွတ်ဖြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ အမိန့်နဲ့ပတ်သက်တယ်။ နောက်ထပ်ကျခံရမယ့် နှစ်တွေကိုလျှော့ပေါ့ပြီး လွတ်ဖြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့အမိန့်ကို ရတ်သိမ်းတယ်၊ ကျမကို ထောင်ချလိုက်တယ်ဆိုပြီး အဲဒီညာမှာ လာပြီးဖတ်ပြုတယ်။

တတိပြုတဲ့အခါကျတော့ ကျမ အေးအေးဆေးဆေးပဲ နေလိုက်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဖတ်ပြုတဲ့ အဲဒီထောင်မှုးမနဲ့ လာဖတ်ပြုတဲ့လူတွေက သူတို့စိတ်ထဲမှာ ဝမ်းသာအားရနဲ့ ကဲ ကဲ ကဲ ဖတ်စမ်းပါအုံး။ မျက်မှန်လေးဘာလေး ယူလိုက်အုံး ဒီလိုမျိုးပြောတော့ ကျမက သူတို့ကို မခံချင်စိတ်နဲ့ပေါ့လေ၊ ဘာမှမပြောလိုက်ဘူး။ ပုဂ္ဂိုလ်အေးပဲ နေလိုက်တယ်။ နောက်တော့ သူတို့က ကျမကို ၁၅ မြန်စိတ်ခါ ကြည့်

နေတယ်။ ကြည့်နေတယ်ဆိုတော့လည်း ကျမက အေးအေးဆေးဆေးပဲ နေတယ်။ ဒီအမိန့်နဲ့ပတ်သက်ပြီးတော့ ဘာမှ တုန်လှပခြင်း မရှိဘူး ဆိုပြီးတော့ ကျမနေတယ်။

ဒါပေမယ့် နောက်နေ့တွေမှာကျတော့ ကျမ ထိတ်ထဲမှာ နည်းနည်း ထိခိုက်သွား တာ၊ ငါတော့ တသက်လုံးကျမယ်ဆိုရင်တော့ ငရဲတော့ကျတော့မယ်လို့ အောက်မဲ့ သွားတာပေါ့လေ။ ကျမကို ဘယ်သူနဲ့မှုမတွေ့အောင် ထားတဲ့အခါကျတော့ ထောင် ဝန်ထမ်းတွေက ကျမကို လုံးဝ မကြည့်ရဘူး။ မျက်စောင်းထိုးပြီးတော့တော် မကြည့် ရဘူး။ ကျမနဲ့ဆို ခင်ငါးငါးနေတယ်။ အရင်ပထမအကြိမ်တုန်းက ကျမနဲ့သိခဲ့တဲ့ သားသမီးလိုခင်ခဲ့တဲ့ အမျိုးသမီးတွေကလည်း ကျမအနားကို လုံးဝမကပ်ကြတော့ ဘူး။ နောက်တော့ သူတို့က ကျမကိုပြောတယ်လေ၊ ကပ်ရင် သူတို့ကို ရုံးတင်စစ်ဆေး မယ်ဆိုပြီး ထောင်မျှူးမက ဖြိမ်းခြောက်ထားလို့ ကျမနဲ့ အဝေးကြီးမှာနေကြတယ် တဲ့။ အဲဒီတုန်းက သူတို့က ထောင်မျှူးမကို ကြောက်ကြတယ်။ နှစ်ပွင့်ကို ကြောက်တယ်။

ကျမကို သူပုန်တယောက်လိုပဲ သူတို့ကြောက်နေကြတယ်။ အဲဒီတုန်းက ကျမ အချုပ်တို့ကိုမှာ နေရတယ်။ နောက်တော့ အကျတို့ကို ပြောင်းတဲ့အခါ အဖော်နဲ့ နေရတာပေါ့လေ။ ဒေါက်မယသန်းတို့၊ ဒေါစ်းစန်းနွဲ့တို့ နောက်ပြီးတော့ တခြား လူတွေနဲ့ တွေ့ရတယ်ဆိုတော့ နည်းနည်း ပျော်သွားတယ်။

ထောင်က မနက် ၅ နာရီ နဲ့ ၈ နာရီဆုံးရင် တရားခွေတွေဖွင့်တယ်။ အဲဒီတရား ခွေထဲမှာ တရားတရားက တော်တော်လေးကိုကောင်းတယ်၊ ပစ္စာဗုဏ်ကိုပဲ တည့်တည့်ရှုနေပါ၊ အတိတိတုန်းကဖြစ်ခဲ့တာတွေကိုလည်း နောင်တမရနဲ့၊ ရှေ့မှာ ဘာတွေဖြစ်လာမလဲဆိုတာလည်း တွေးပြီး စိုးရိမ်ပူးနိုးဖြစ်မနေပါနဲ့ ဆိုတဲ့ အဲဒီတရား ကို နားထောင်လိုက်ရတယ်။ အဲဒီတရားအတိုင်း ကျမလည်း လိုက်ကျင့်လိုက်တယ်။

တရားစာအုပ်တအုပ်လည်း အောင်လိုပဲ ဖတ်ရတယ်။ အဲဒီအထဲမှာလည်း အဲဒီ အကြောင်းပါလာတယ်။ မြတ်စွာဘုရားရဲ့သားတော်တွေဟာ အင်မတန်မှ မျက်နှာ ကြည်လင်တာ ဘာဖြစ်လို့လဲလို့မေးတဲ့အခါ မြတ်စွာဘုရားက ငါရဲ့သားတော်တွေ ဟာ ပစ္စာဗုဏ်ကိုပဲ တည့်တည့်ရှုလေ့ရှိတယ်။ အတိတိကိုလည်း မပူးနိုးဘူး၊ အနာဂတ် ကိုလည်း ဘာမှ တွေးမပူးဘူးတဲ့။ အဲဒီအတိုင်းပဲ ကျမနေလိုက်တယ်၊ ဘာကိုမှ ကျမ မပူးတော့ဘူး။ အဲမိဂုံလည်း သတိမရတော့ဘူး။ နောက် ကျမ တရားအားထုတ်

မြန်မာနိုင်ငံရှိအမျိုးသမီးနှင့်ရေးအကျဉ်းသာများ

တယ်။ တနောကို သံပွဲဖွေ တထောင်ရအောင် ရွှေတယ်၊ ကျမ ပွဲနှစ်းလည်း နှစ်ခါ ရွှေတယ်ဆိုတော့ အဲဒီတိုန်းကဆိုရင် အချိန်ကို လုံးဝမအားတော့ဘူး။

ထောင်ထဲမှာ စိတ်သက်သာရာရတဲ့အချိန်မျိုး၊ ဝမ်းသာစရာရှိတဲ့အချိန်မျိုး ရှိခဲ့ဖူးပါသလား။

ထောင်ဝင်စာလာရင် ဘယ်သူနေမကောင်းဖြစ်နေလဲ၊ အသက်ကြီးတဲ့အမျိုးတွေ နေကောင်းရဲ့လားလို့ အိမ်ကလူတွေမျက်နှာကို ကြည့်ပြီးတော့မေးတယ်။ တခါကျ တော့ အသက်အကြီးဆုံး ကျမအအော်ကြီး နေကောင်းလားမေးတော့ လာတွေ့တဲ့ သူက မျက်တောင် ခတ်ပြီးတော့ “အင် အင် နေကောင်းတယ်၊ နေကောင်းတယ်” လို့ပြောတော့ ကျမ ဆက်မမေးဘူး။ သေသွားလို့ပဲဆိုပြီးတော့ မမေးတော့ဘူး။ အဲလိုမျိုးအချိန်တွေကျတော့ ကျမ စိတ်မသက်သာဘူး။

ကျမပျော်တဲ့အချိန်ကတော့ ကျမသားတွေလာတဲ့အချိန်။ တယောက်က သဘောအရာရှိ။ သူ သဘောထွက်သွားတော့ ပြိုမ်းပြိုမ်းချမ်းနဲ့ ထွက်သွားနိုင် တော့ အဲဒီအချိန်တွေမှာတော့ ကျမသဘောကျတယ်၊ ပျော်တယ်။

အကျဉ်းကျနေတုန်းမှာ အပြုံးက မိတ်ဆွေတွေက ကူညီတာမျိုးရှိသလား။ ပြန်လှတ် လာတဲ့ အချိန်မှာရော ဂိုယ့် အပေါ်ဆက်ဆံတာရော ပုံမှန်ရှိသလား။ သူတို့ဘယ်လို တုန်ပြန်သလဲ၊ နိုင်ငံရေးဆက်လုပ်ဖို့၊ မလုပ်ဖို့ ပြောတာမျိုးရှိသလား။

ပထမအကြိမ်နဲ့ ခုတိယအကြိမ် မတူဘူး။ ပထမအကြိမ် ပြန်ထွက်လာစတုန်းက တော့ သူများတွေက ဝမ်းသာကြတယ်။ ကျမပြန်ထွက်လာပြီဆိုတော့ ကျမနဲ့သိတဲ့ လူတွေက ငိုတောင်ငိုကြတယ်လေ၊ ကျမပြန်လွတ်လာပြီဆိုတော့။ မလွတ်တော့ဘူးလို့ အောက်မေ့နေကြတာ။ ဒီပေါမယ့် လူတွေက ပထမတော့ ကြောက်တယ်၊ နောက်မှ ဖြည်းဖြည်းချင်းလာကြတယ်။

ပထမအကြိမ်လွတ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အချုပ် အနောင် ခံနေရတယ်ဆိုတော့ ကျမတို့ ထောင်ထဲကထွက်လာတဲ့ လူအချင်းချင်း နောက်ပြီးတော့ ဦးကျော်မင်းတို့၊ ထောင်ထဲမှာပဲသေသွားတဲ့ ဦးသိန်းတင်တို့နဲ့ပဲ အပေါင်းအသင်းလုပ်တယ်။ တခြားလူတွေနဲ့တော့ သိပ်မလုပ်ဖြစ်တူး။ အမျိုးတွေနဲ့

တွေ့တဲ့အခါမှာ သူတို့က တကယ်လို့ စစ်ပိုလ်တွေ အရာရှိတွေဖြစ်နေရင် ကျမကို နည်းနည်းလန့်တယ်လို့ ထင်တယ်။ ဒါကြောင့် ကျမဘယ်ကိုမှ မသွားဘူး။

ကျမအရင်က ကျောင်းဆရာမ လုပ်ခဲ့ဖူးတယ်။ ကျမတပည့်တွေက အခုတော့ အရာရှိတွေပဲ။ တချို့ဆို ရုဝ်နှင့်ထောက်ဟောင်းတွေ၊ သူတို့တွေကလည်း အသက်ကြီးလာပြီ။ ပင်စဉ်တွေဘာတွေရပြီ။ သူတို့ဟာသူတို့ စုစုပြီးတော့ ကျမအီမိကို ပိုက်ဆံလာလာပေးတယ်။ အဲဒီအခါကျတော့ ကျမအီမိကလူတွေကလည်း ထောင်ဝင်စာလာတွေတဲ့အခါ ကျမကို သိအောင်ပြန်ပြောတယ်။ အဲဒီလို့ နိုင်ငံရေးသမားမဟုတ်တဲ့ ကျမရဲ့တပည့်တွေက ထောက်ပံ့တယ်ဆိုတော့ ကျမ အရမ်းဝမ်းသာတယ်။ ဒါပေမယ့်လို့ ဒါမျိုးက ပြောဖို့တော့မကောင်းဘူး၊ ထောင်ဝင်စာတွေတဲ့ အခိုင်ပြောတဲ့ စကားတွေကို ထောက်လှမ်းရေးက အကုန်လုံးလိုက်မှတ်တော့ ပေးတဲ့လူအတွက် အန္တရာယ်ရှိတယ်။ ဒါပေမယ့် သူတို့က ကျမ ဝမ်းသာအောင်ဆိုပြီး ပြောတယ်။

အော်နှီးစန်းဘယ်သူလဆိုတာ ထောက်လှမ်းရေးတွေ ထောင်ဝန်ထမ်းတွေက သိကြမှာပဲ။ လူထုကရွေးကောက်ထားတဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုတော့ သူတို့က အော်နှီးစန်းကို တဗြားအကျဉ်းသားတွေထက်စာရင် ပိုပြီးတော့ လေးလေးစားစားဆက်ဆံတာမျိုး၊ အရေးပေးတာမျိုး ရှိခဲ့သလား။

ပထမအကြိမ်ရော၊ ဒုတိယအကြိမ်ရော၊ ပထမအကြိမ်မှာကျတော့ ကျမတို့ကိုယ်စားလှယ်တွေ များတယ်။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် လေးယောက်ဆိုတော့ ဦးစားပေးတာတွေရှိတယ်။ ဒုတိယအကြိမ်ကျတော့လည်း ကျမက အသက်ကြီးတယ်၊ အေးအေးဆေးဆေးပဲ နေတယ်ဆိုတော့ အဲဒါကြောင့်လ တပေါ်ရောင်းပေါ့လေ။ နောက်တော့ သူတို့က ကျမကို အမေလို့ခေါ်တယ်။ ကျမကို လေးစားပါတယ်။ သူတို့လည်းသိတယ်၊ ကျမတို့ဟာ ထောင်မကျသင့်ဘဲနဲ့ ကျတယ်ဆိုတာ။ ဒုတိယအကြိမ်ကျတော့ ပိုပြီးတော့ သိသွားတာပေါ့၊ ပထမအကြိမ်ထက်စာရင်။ ပထမအကြိမ်တုန်းကတော့ ကျမတို့ဟာ ဆိုးလို့ကျတာလို့ သူတို့ ထင်ချင်ထင်နေမှာ ပေါ့လေ။

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

တွေ့ခြားနိုင်ငံရေးအကျဉ်းသားတွေထက် ဘာတွေများ ထူးထူးခြားခြား ကြံးတွေ့ခဲ့ရသလဲ။

တကယ်လို့ ကျမတို့က နေမကောင်းဘူး၊ ဆေးရုံသွားမယ်ဆိုရင် ကျမတို့ကို
ထောင်မှုးမတွေကိုယ်တိုင် လိုက်ပို့ရတယ်။ ဟိုမှာကျတော့လည်း ကျမတို့ကို
ထောက်လှမ်းရေးတွေက ဆေးရုံမှာစောင့်နေဖြီးတော့ ကျမတို့ကိုကြည့်တယ်။
ဒါပေမယ့် အနားတော့ လာ စကားမပြောပါဘူး။

ထောင်ဝင်စာလာလို့ စကားမပြောမယ်ဆိုရင်တော့ ထောင်မှုးမလိုက်တယ်။
တွေ့ခြားလူတွေတော့ ရိုးရိုးထောင်ဝါဒါ လိုက်တာပေါ့။

အော်နှီးစန်းက မတရားဖမ်းခံရတယ်ဆိုတာကို ဝန်ထမ်းတွေ သိကြုံသလား။

အမှန်တော့ ဝန်ထမ်းတွေကလေ ရှင်ရှင်းပြောရမယ်ဆိုရင် သူတို့တွေက ကျမတို့
ထိုက်တော်၏ သနားဖို့ကောင်းသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ၂၄ နာရီ
ထောင်ကျနေတယ်။ တခါတလေ အပြင်ဘက်မှာ လွတ်လပ်ရေးနေ့တို့၊ ဘာနေ့တို့
ဆိုရင် သူတို့က သုံးရက်လောက်ကြိုတော်ပြီးတော့ လွတ်လပ်ရေးနေ့မစခင်နဲ့
လွတ်လပ်ရေးနေ့ပြီးတဲ့အထိ ထောင်ထဲမှာနေရတယ်။ သူတို့ ၂၄ နာရီလုံးလုံး ထောင်
ထဲမှာနေရတယ်။ သူတို့ နေ့နဲ့ညွှဲ လွှာတာပဲရှိတယ်။ နောက် သူတို့မှာ အားလပ်ရက်
ဆိုတာမရှိတော့ စာတွေဘာတွေလည်း မဖတ်ဖြစ်တော့ ဘာမှမသိဘူး။

ကျမတို့က နိုင်ငံရေးလုပ်ရားမှုကြောင့် ကျလာတာပဲဆိုတာ သိတဲ့အခါကျတော့
သူတို့ကလည်း ကျမတို့ကိုတော့ ရန်လုပ်ခြင်းမရှိဘူး။ ဒါပေမယ့် တခါတလေ ကျမတို့
သိပ်ပြီးတော့စကားများမယ်၊ လူငယ်တွေရှိတဲ့အခါ နည်းနည်းပါးပါး အော်ဟစ်နေမယ်
ဆိုရင် သူတို့က အေးအေးဆေးပဲ လာပြောတယ်။ သူတို့မှာ မတရားတာ
တရားတာမသိဘူး။ အကျဉ်းသားဟာ အကျဉ်းသားပဲဆိုတဲ့ သဘောမျိုးတော့
ရှိတယ်။

တွေ့ခဲ့ရတဲ့ဝန်ထမ်းတွေက ကိုယ့်ကိုစာနာပြီး ကူညီထောက်ပဲတာမျိုးရောရှိခဲ့ဖူး
သလား။

ပထမအကြိမ် ကျမထောင်ကျတုန်းကလဲ ကျမက သူတို့ကို စာနာတယ်လေ။ သူတို့ကိုယ်ဝန်ရှိတယ်ဆိုရင် ကျမကိုယ်ဝန်ဆောင်အကျိုးတွေဘာတွေ အိမ်ကမှာပြီး တော့ပေးတယ်။ သူတို့ကို သားသမီးလိုပဲ သဘောထားတယ်။ တခါတလေကျရင် သူတို့ယောကျားဆုံးသွားဘာ၊ သူတို့အမော၊ အဖေ ဆုံးသွားတာရှိတယ်ဆိုရင် ကျမ တို့က ငွေကြေးအရက္ခညိုတယ်။ များသောအားဖြင့်တော့ ကျမတို့ကပဲ ကျွေးထားရ သလို ဖြစ်တယ်ဆိုတော့ ကျမတို့နဲ့ကတော့ သားသမီးလို ဖြစ်နေပါပြီ။ နောက် သူတို့ကလည်း ကျမတို့ကို နားလည်တယ်။ ကျမတို့ဟာ နိုင်ငံရေးသမားတွေပဲ။ နောက်ပြီးတော့ သူတို့အားကိုးရမယ့်လူတွေ ဖြစ်တယ်ဆိုတာ သိနေတဲ့အခါကျ တော့၊ ကျမနဲ့နေတဲ့အချိန်တုန်းကတော့ အများအားဖြင့် အဆင်ပြုပါတယ်။

ဒေါ်နှီးစန်းက ၁၉၉၀ ပြည်နှစ်မှာတကြိမ်၊ ၁၉၉၇ နှစ်မှာတကြိမ်၊ နှစ်ကြိမ် အဖမ်းခံရ တယ်။ နှစ်ကြိမ်လုံး အင်းစိန်ထောင်လဲမှာအကြားကြီးနဲ့ရာတယ်ဆိုတော့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေကို ဘယ်လိုမြင်ခဲ့ကြံ့ရပါသလဲ၊ တိုးတက် ပြောင်းလဲလာသလား၊ ပိုဆုံးသွားသလား။

ပထမဗျားဆုံးအကြိမ်အဖမ်းခံရတုန်းကတော့ ကျမတို့ သုံးရက်လောက်၊ ရေချိုးတဲ့ အချိန်ပဲ အခန်းအပြင်ဘက်ကို ထုတ်ပေးတယ်။ အပြင်ဘက်ကို လုံးဝမထွက်ရဘူးပေါ့။ အဲဒီတုန်းက ကျမက ထောင်အတွေ့အကြံလည်း လုံးဝမရှိဘူး။ အခန်းလဲမှာပဲ နေရ မှာလားလို့ထင်တယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာလဆိုတော့ တော်တော်ချမ်းတယ်။ အပြင်ဘက်ဝင်လာတဲ့ နေရောင်လေးရှိတဲ့နေရာ၊ ကိုယ့်လောက်လေးကို ထားပြီးတော့၊ “ဟာ ငါတို့တော့ ဒီလိုပဲဖြစ်ရတော့မှာလား” လို့ အောက်မေ့တယ်။ နောက်ပိုင်းကျ တော့မှ ငါးမိနစ် လမ်းလျောက်တာတို့၊ ဆယ်မိနစ်လမ်းလျောက်တာတို့ အဲဒီလို အခန်းအပြင်ထွက်ခွင့်ပေးတယ်။ နောက်ဆုံးအကြိမ်ကျတော့ မိနစ် ၃၀ ရတယ်။

ပထမအကြိမ်တုန်းကတော့ ကြွောက်တွေက အရမ်းများတယ်။ ရေကြည့်တာ ကြွောက် ၃၅ ကောင်ရှိတယ်။ ထောင်များတွေလာတဲ့အချိန်မှာ အဲဒီ ကြွောက်ဝင်တဲ့ အပေါက်မှာ ကျမ ထမင်းချထားတဲ့အခါကျတော့ ကြွောက်တွေက တကောင်နဲ့ တကောင် ထပ်မံ့ဗေားနေတော့၊ ကြွောက်လုံးကြီးလို ဖြစ်နေတယ်။ ၃၅ ကောင်လောက် ရှိတယ်ဆိုတော့ ကြွောက်က အလုံးကြီးလို ဖြစ်နေတယ်။ အဲဒီတော့ အပြင်ဘက်က

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသာများ

လူတွေက “ဟာ ဤကြတ္တပါလား” ဆိုပြီးတော့၊ သူတို့စိတ်ထဲမှာ စိုးရိမ်ကြောင့်ကျတာတော့မရှိဘူး၊ ဤကြကိုပဲ ထူးထူးအန်းဆန်းကြည့်နေတယ်။ ကျမတို့နဲ့ ဤကြတ္တနဲ့ ဘယ်လိုများ နေကြလဆိတ္တသော့နဲ့ ကြည့်နေတာ။

အဲဒီတုန်းက ထောင်ညွန့်ချပ်ပြောတာ အရမ်းရပ်ရတယ်။ “ဟာ ဤကြတ္တရှိနေတယ်။ ကျမတို့အတွက် လုပ်ပေးစမ်းပါပြီး” ဆိုတော့၊ သူက ဘာပြောသလဲဆိုတော့၊ “ဤကြတ္တရှိနေရင် ကျနော် ကြောင်တကောင်ပို့လိုက်မယ်” တဲ့။ နောက်တော့ ကြောင်တကောင် ပို့လိုက်တယ်။ အဲဒီတုန်းက ကြောင် လုံးဝမရှိဘူး။ နောက်တော့ ကြောင်တကောင်ကို ဖိုကြီး(ထမင်းချက်ငြား) ကနေပြီး ပို့လိုက်တဲ့အခါကျတော့ အဲဒီကြောင်က ဤကြတ္တများလုန်းအားကြိုးလို့ ထွက်ပြီးသွားတယ်။

ကျမတို့အခန်းပို့ဘက်က ဒေါ်ချိုချိုကျော်ပြိုမ်းဆိုရင် ကြောင်လာတဲ့အခိုင်မှာ တံခါးကိုဖွံ့ဖြိုးထားတယ်။ သူက ကြောင်ကို ဤကြပော်စားစားစေချင်တယ်။ ကျမတို့ကတော့ ကိုယ့်မျှကိုစိရှိမှာ ဤကြကို ကြောင်စားစား မတွေ့ချင်တော့ တံခါးပို့တေားတယ်။ သူ့အဝတ်တွေဆိုရင် ဤကြကာ အမြတ်များကိုက်တယ်။ ကျမတို့ဘက်မှာ သူ့ပစ္စည်းတွေ လာထားတယ်။ ကျမတို့ဘက်မှာ ဤကြမကိုက်ဘူး။ ဤကြတ္တက ကျမတို့နဲ့ဆို မိသားစွတော့လို့ ဖြစ်နေပြီ။ ညာက် မိသော့ဘာတွေ မိတ်သွားပြီဆိုရင် ဟာ ခေါင်းပေါ်ဖြတ် ဘာဖြတ်နဲ့ သွားနေတာပဲ။ အဲဒီတုန်းက ကံကောင်းလို့ ဘာမှ မဖြစ်ဘူး။ မနက်ပိုင်း ဤကြတ္တိုင်းတွေထဲက ထွက်လာတဲ့ ဤကြပြီးတွေက အကောင်ကြီးတွေ နည်းတာမဟုတ်ဘူး။ ပထမအကြိမ်မှာပဲ အဲဒီနေရာတွေကို သမံတလင်းတွေခံလိုက်တယ်လေ။ ဒုတိယအကြိမ်ကျတော့ ကျမတို့ဆီမှာ ကြောင်တွေ ရှိလာတယ်။ အဲဒီကြောင်တွေက ကျမတို့အခန်းထဲမှာ ကျမတို့နဲ့အတူတူအိပ်၊ အတူတူစားဖြစ်သွားတာပေါ့လေ။

နောက် တခါ ဒုတိယအကြိမ် ထောင်ကျတဲ့အခါကျတော့ ကျမဂို့ရရှိပါ့လို့ပဲ အပြင်ထုတ်ပေးတယ်။ ကျမကို လုံးဝမထုတ်ဘူး။ ကျမကိုသူပုန်လိုပဲထားတယ်။ ကျမကိုတစ်ယောက်ထဲထားတယ်။ ကျမကို ရေချိုးချိုင်ကလွှဲပြီးတော့ မထုတ်ဘူး။ နောက် ကျမကို အစားအစာကို ခိုးပေးမှာကြောက်လို့ ဘယ်သူ့ကိုမှ ကျမနားမှာ မထားဘူး။ တလဆွဲလောက် ကျမဒီအတိုင်းပဲ အချုပ်တိုက်မှာနေရတယ်။ နောက် ဒီဘက်ပြောင်းတော့မှ ကျမတို့နာရီဝက် အပြင်ထွက်ရတယ်။ အခုကျတော့ တစ်နာရီ

ထွက်ရတယ်ဆိုတာ ဖြစ်သွားတယ်။ ၂၀၀၀ ပြည့်နှစ်ကစြိုးတော့ ထွက်ရတဲ့အချိန်က များသွားတယ်။ ထွက်ရတဲ့အချိန်က ကျမဗို့အတွက် သက်သာခွင့်ရတဲ့ အချိန်တွေပဲ ဆိုတော့ ဒီအချိန်တွေတိုးတက်တာကိုပဲ ကျမဗို့က တိုးတက်တယ်လို့ ပြောရမှာ ပေါ့လေ။

နောက် ကျမက အကျော်ကနေပြီးတော့ ကြိုးတိုက်ဆိုတာကို ပြောင်းရတယ်။ ကြိုးကျော်မလေးနဲ့နေရတာ။ ကျမ မနေချင်ပါဘူး။ ကြိုးကျော် ကောင်မလေးက အသက် ၂၇ နှစ်ပဲရှိသေးတယ်လေ။ နည်းနည်း စရိတ်ကြမ်းတယ်။ သူနဲ့နေရတာ စိတ် သိပ်မချမ်းသာဘူး။ ဒါပေမယ့်လို့ အာဏာပိုင်တွေက ကျမလိုအသက်ကြိုးတဲ့ နိုင်ငံရေးသမားတယောက်ကို တမ်းသက်သက် သူနဲ့ ထားတယ်လို့ပဲ ထင်တယ်။ ဒါပေမယ့်လို့ ကျမ ဘာမှမပြောဘူး။ ကြိုးစားပြီး နေနိုင်အောင်နေတယ်။ နောက်တော့ လူ့ကောင်သစ်က သန်းသန်းငြွေးဆိုတာ ကျမတို့ဆီ ပြောင်းလာတယ်။ သုံးယောက် ဖြစ်သွားတဲ့အခါကျတော့ နည်းနည်း အဆင်ပြောသွားတာပေါ့။ နှစ်ယောက်တည်း နေတုန်းကတော့ ဒီကောင်မလေးက ရိုင်းလို့ နေရတာ တော်တော် ကသိကအောင့် ဖြစ်တယ်။ ဒါပေမယ့်လို့ ဒါဟာ တမ်းသက်သက်ထားတာပဲ၊ ဒီကောင်မလေးနဲ့ မနေနိုင်ဘူးဆိုပြီး အခွင့်အရေး မတောင်းချင်တာနဲ့ လုံးဝ ဒီအတိုင်းပဲနေတယ်။ အဲဒါတခုကတော့ စိတ်အနောင့်အယုက် တော်တော်ဖြစ်တယ်။

ဒေါ်န်းစန်း လွတ်မြောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လွတ်ပြော်ချမ်းသာ ခွင့် အဖွဲ့က တောင်းဆို လုံးဆော်ခဲ့တယ်။ အဲဒီလို လုံးဆော်တဲ့အကြောင်းကို ဘယ်အချိန်မှာ သိရသလဲ၊ ထောင်ထဲမှာထဲက သိတာလား၊ ပြန်လွတ်မှ သိတာလား၊ အခု ဒီနယ်စပ်ကိုရောက်မှ သိတာလား။

ထောင်ဝင်စာတွေ့တဲ့အပါ အိမ်ကလူနဲ့ကျမနဲ့ စကားပြောတဲ့အခါကျတော့ အကုန်လုံး လိုက်မှတ်တယ်ဆိုတော့ ထမ်းစားကောင်းလား၊ ဘာစားချင်လဲ ဆိုတာ ကလွှဲပြီးတော့ သိပ် မပြောရဘူးလေ။ မပြောရတဲ့အခါကျတော့ အိမ်ကလူတွေက ဒီအကြောင်းကို ရှည်ရှည်ဝေးဝေး သွယ်ဝိုက်ပြီး ပြောရမယ်ဆိုတော့ မလွယ်ဘူး၊ မပြောကြဘူး။ “နေကောင်းအောင်နေပါ၊ သတင်းတွေ ကောင်းပါတယ်။” အဲဒီ လောက်ပဲပြောတယ်။ သူတို့ကိုလည်း ကျမတို့က သတင်း ကောင်းရဲ့လားလို့ အမြဲ

မြန်မာနိုင်ငံရှိအမျိုးသမီးနှင့်ရေးအကျဉ်းသာများ

မေးတဲ့အခါကျတော့ သူတို့ကလည်း ကောင်းပါတယ်လို့ပဲပြောတယ်။ သူတို့
ပြောတာတွေက ကျမတို့စိတ်ချမ်းသာအောင် လိမ်ပြောတာလဲ ဖြစ်ချင်ဖြစ်နိုင်တာ
ပဲ့လေ။ ကျမတို့မသိခဲ့ဘူး။

ကျမသမီးက ဝန်ထမ်း။ သူက ဥပဒေအရာရှိ။ ဗန်းမော်ကို ပြောင်းရတယ်။ ကျမ
လွတ်လာတော့ ကျမက သူနဲ့သွားနေရတယ်၊ ကျမကြောင့် သူက ဗန်းမော်အထိ
အောင် သူ ပြောင်းသွားရတာဆိုတော့လေ။ ကျမ ဗန်းမော်မှာ သွားနေတဲ့အခါကျ
တော့ ရွှေလေးတရွာ့က ကထိန်စိတ်တယ်။ စိတ်တာနဲ့ အဲဒီ ကထိန်သွားတော့မှ
သူတို့ကပြောပြတာ။ တော့ရွာ့ကလူတွေက ကျမအသံကိုလည်း ကြားဖူးနေတယ်။
အရင်တုန်းက ကျမပြောတဲ့စကားကို အသံလွင့်ငွာနကတဆင့် ကြားဖူးတယ်တဲ့။

အမျိုးသမီးတရှိ အင်းစိန်ထောင်ထဲမှာ ဆေးလိပ်စွဲသွားကြံတယ်တဲ့။ အောမ်သာ
တက်တဲ့အခါ အနဲ့ဆိုးလွန်းလို့ ဆေးလိပ်ဖွားရင်းနဲ့ ဆေးလိပ်စွဲသွားတယ်လို့ သိရ
တယ်။ သူတို့ ဆေးလိပ်စွဲသွားရလောက်အောင် အင်းစိန်ထောင်မှာ အမျိုးသမီးတွေ
သုံးရတဲ့အောမ်သာက ဘယ်လိုအကြွေအနေမျိုးရှိနေလဲ။

ပထမဦးဆုံးအကြိမ်တုန်းကတော့ ပိုဆိုးတယ်။ လူက နှစ်ယောက်နေရတယ်။
ပြီးတော့ အင်တုံကလည်းတလုံးပဲရှိတယ်။ လေးလက်မလောက် နက်တယ်။ အဲဒီ
အင်တုံထဲမှာ သွားရတယ်။ အဲဒီအင်တုံကလည်း အပုံးမပို့ဘူး။ အင်တုံကို သန့်ရှင်း
ရေးလုပ်စိုး လာမသိမ်းခင်မှာ ဝမ်းသွားရင်တော့ တော်တော်အနဲ့ဆိုးတယ်။ အဲဒီ
ကြောင့်မို့လို့ မနက်အစောကြီးထပြီးတော့ လေးနာရီလောက်မှာ ဝမ်းသွားစိုး ကျင့်ရ^၁
တယ်။ မနက်အစောကြီးသိမ်းသွားရင်တော့ တနေ့လုံး နေလို့ရတယ်။

တကယ်လို့ ထမင်းစားပြီးမှ ဝမ်းသွားချင်တယ်ဆိုရင်တော့ အနဲ့က မခံမပဲနိုင်
ဘူး။ ဒီ နံရံတွေကို သစ်သားနဲ့ ကာထားတုန်းကဆိုရင်တော့ တာဘက်ကဝမ်းသွားရင်
တာဘက်ခန်းက နဲ့နေတယ်။ တကယ်လို့ ကိုယ်ကထမင်းစားနေတုန်း ဟိုဘက်က
ဝမ်းသွားတယ်ဆိုရင် လုံးဝ သည်းမခံနိုင်ဘူး။ အောင်တာပဲ့။ “ဟာ ဒုက္ခပ” ပဲ့။
အနဲ့တယ်။ အဲဒီလောက်အထိအောင် ဖြစ်တယ်။

နောက်တခါကျတော့ ကျမနေရတဲ့အခန်းက နှစ်ယောက်နေရတယ်လေ။ အခန်း
က ၈ ပေါ့ ၁၀ ပေလောက်၊ အမြှင့်က ၁၂ ပေလောက်ရှိရှိတယ်။ တံ့ခါးက တထွား
ကျော်ကျော်လောက်ပဲ သံကာာနဲ့ ဖွင့်ထားတယ်။ နောက်က တံ့ခါးမှာ သံတိုင်တွေ

ရှိတယ်။ တိုက်မှာနေရတာဆိုတော့ ဂိုဒေဝါကြီးထဲနေရသလိုပဲဖြစ်နေတယ်။ ရွှေမှာ လေကသိပ်မဝင်ဘူး။ ရွှေဘက်မှာက ရုံးရှိတယ်။ နောက်ဘက်မှာကျတော့ လေ နည်းနည်းဝင်သေးတယ်။ တယောက်က ဝမ်းသွားနေလို့ရှိရင် အခန်းထဲမှာ ဘယ် နေရာပဲလျောက်သွားသွား အနဲ့က လုံးဝ ဆိုးနေတယ်။

မဟု (အဖွဲ့ချုပ်မှ အမျိုးသမီးတော်း) ဆိုရင် ကျမဟန်နေတော့ သူကအားနာတယ်။ “အန်တိန္းမနေတော့ပါဘူး။ မဖြစ်တော့ပါဘူး” တဲ့။ အဲဒီအခါကျတော့ သူက အားနာ လို့ဆိုပြီးတော့ သူက အဲဒီ ဆေးလိပ်သောက်တာ။ အဲဒါနဲ့ မဟုက ဆေးလိပ်စွဲတာ အခုချိန်အထိပဲ။ တနေ့ကို ဆယ်လိပ်သောက်တယ်။ နောက်ဆုံးကျတော့ အလိပ် ၂၀ လောက်တောင် သောက်နှင့်တယ်။ အဲဒီလောက် ဖြစ်သွားတယ်။ တကယ့်ကို မခံမရပ်နှင့်ဘူး၊ အဲဒီ အိမ်သာအနဲ့ဟာ။

ကျမတို့က ဝမ်းနှစ်ဆေးတွေလည်း စားရတာမဟုတ်ဘူး။ အစားအစာတွေက လည်း လတ်လတ်ဆတ်ဆတ် စားရတာမဟုတ်ဘူးဆိုတော့ ဝမ်းသွားရင် နံတယ် လေ။ အဲဒါကတော့ ကိုယ့်အနဲ့ပဲဖြစ်စေ သူများအနဲ့ပဲဖြစ်စေ လုံးဝမခံနှင့်ဘူး။ နောက် မျက်နှာချင်းဆိုင်အခန်းကလူ ဝမ်းသွားတယ်ဆိုရင်လည်း ကျမတို့အခန်းက နံတယ်။ အဲလိုပျိုး တော်တော်ဆိုးပါးတယ်။

ဆရာဝန်ကြီးဦးလှမောင်ငွေး တာဝန်ကျတဲ့ကာလမှာ အိမ်သာသွားဖို့ စင်လေး လုပ်ပေးဘယ်။ ပလ်စတ်အုပ်း ပေးဘယ်။ အဲဒီအပုံနဲ့ပေးလိုက်မှ အနဲ့သက်သာ သွားတယ်။ ကိုယ့်အိုးလေးတွေ ကိုယ်ထားလို့ရတယ်ဆိုတော့ နည်းနည်း အဆင်ပြု သွားတာပေါ့လေ။ လူတွေသိပ်များရင် အဲဒီထဲမှာ ပါတဲ့လူကပါတယ်။ နောက် ကိုယ့်အိုးနဲ့ကိုယ် ပါတဲ့လူကပါတယ်။

ဒီပေမယ့် နောက်တခါ ထောင်ကျတော့ တိုးတက်လာတာက ဝမ်းသွားပြီးရင် မို့လူချေပေးဖို့ (သိမ်းပေးဖို့) အော်လို့ရတယ်။ ကျမတို့ဝမ်းသွားလို့ပါ၊ မို့လူချေပေးပါ ဆိုရင် မို့လူချေပေးတယ်။ အရင်တုန်းကတော့ သူ့အချိန်နဲ့သူမှ ချေပေးတယ်။

ထောင်ကလွှတ်တော့ ဘယ်လိုများခံစားရသလဲ။

နှစ်ယောက်ကြိုမ် လွှတ်တော့ မလွှတ်ခင် အရင်ပြီးဆုံး ခေါ်မေးသေးတယ်။ လွှတ်ပြီးရင် ဘာလုပ်မလဲဆိုတာကို မေးတယ်။ ထောင်ကျနေတဲ့လူတွေကို ထောက်လှမ်းရေးက အဲသလိုခေါ်မေးပြီးရင် ၇ ရက် သို့မဟုတ် ၁၀ ရက်လောက်

မြန်မာစိတ်ရှုံးအမျိုးသမီးစိတ်ရေးအကျဉ်းသားများ

ကြာတဲ့အခါ လွတ်တာပေါ်လေ။ လွတ်မယ်ဆိုတာတော့ သိတယ်။ ဒါပေမယ့်လို့
တကယ်တစ်း လွတ်တဲ့အခါကျတော့ ကိုယ့်နဲ့အတူတူနေပြီး ကိုယ့်လို့ လွတ်မယ်လို့
မျှော်လင့်ပြီး ကျိုန်နေတဲ့သူတွေအတွက် စိတ်မကောင်းဘူး။ ဥပမာ မလွတ်သေးတဲ့
ဒေါ်မေဝင်းမြင့် (မရမ်းကုန်းမြှုံးနယ်၊ မခန္ဓနယ်အမှတ် ၂၂ လွတ်တော် ကိုယ်စားလှယ်)
အတွက် စိတ်မကောင်းဘူး။ နောက် ကျိုန်ရစ်တဲ့လူတွေကိုလည်း ကျမ အောက်မေ့
တယ်။ ကိုယ့်ရှေ့မှာ လွတ်သွားတဲ့လူတွေ ရှိတာပဲ။ ဒါပေမယ့်လို့ ကျိုန်ရစ်တဲ့
လူတွေအတွက် ပိုပြီးတော့ စိတ်မကောင်းဘူး။

လွတ်ခါစတရက်၊ နှစ်ရက်မှာဆိုရင်လည်း ဘာစားစား၊ ဓမ္မား ပါကတော့ ဒါ
စားနေရတယ်။ သူကတော့ ထောင်ထဲမှာပဲ၊ ဒါမစားရဘူး။ ပါကတော့ ဒီ ရပ်မြင်
သံကြား ကြည့်နေရတယ်။ သူတို့ကတော့ မကြည့်ရဘူး။ အဲလိုစိတ်နဲ့ မပျော်ပါဘူး။
အခုလည်း သတိရနေတာပါပဲ။

ထောင်ကလွတ်လာပြီး ဘာကြောင့် မြန်မာပြည်ကနေ ထွက်လာရသလဲ။

ဒုတိယအကြိမ် လွတ်လာတဲ့အခါကျတော့ ကျမလက်မှတ်ထိုးခဲ့ရတယ်။
ဘယ်နည်းနဲ့မဆို ကျမ ထောင်ကျလာရင် ဒီထောင်အကြွေးကို ကျမဆပ်ပါမယ် ဆိုတာ
ကို လက်မှတ်ထိုးခဲ့ရတယ်။ ကျမကို ချထားတဲ့ ထောင်ဒေါ်က ၂၅ နှစ်။ ပထမ
ဦးဆုံးအကြိမ်က တစ်နှစ်၊ နောက်တပါ လေးနှစ် ထောင်ထဲမှာနေခဲ့ရတော့ စုစုပေါင်း
ပါးနှစ် ထောင်ကျပြီးပြီ။ လျှော့ထားပေးတာက ၁၀ နှစ် ရှိတယ်။ ဒါကြောင့် ၁၀ နှစ်
ကျိုန်သေးတယ်။ အချိန်မရွေး ပြန်အဖမ်းခံရနိုင်တယ်၊ ပြန်အဖမ်းခံရရင် အနည်းဆုံး
အဲဒီ ၁၀ နှစ်ကို အလိုအလျောက် ကျခံရမယ်။

လက်မှတ်ထိုးပြီး ကျမ လွတ်လာတဲ့အခါကျတော့ လွတ်လွတ်ချင်းပဲ ကျမသမီး
နောက် လိုက်သွားတယ်။ နောက်ပိုင်းကျတော့လည်း ကျမ မနေနိုင်ဘူးလော့ နိုင်ငံရေး
ပဲ ကျမဆက်လုပ်နေတာပဲ။ နှစ်ခါ ထောင်ကျပြီးပြီဆိုတော့ ကျမအနေနဲ့က နှစ်ခါ
ထောင်ကျပြီးမှ ကြောက်တယ်ဆိုပြီးတော့ အိမ်မှာကုတ်နေလို့လည်း မရဘူး။ နောက်
ကျမအရင်တုန်းက ရန်ကုန်တိုင်းမှာ ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့တယ်။ ထောင်က
ပြန်လွတ်လာတော့ ဒုတိယဥက္ကဋ္ဌ တာဝန်ပြန်ပေးတယ်။ နောက် လူမှုအထောက်
အကူပြုကော်မတီမှာလည်း ကျမကို တာဝန်ပြန်ပေးတယ်။ ကျမအတွက် လုပ်စရာ

အလုပ်တွေကလည်း အများကြီး။ ရန်ကုန်တိုင်းမှာဆိုရင်လည်း အမျိုးသမီး ခေါင်းဆောင် ဖြစ်လာတဲ့အခါကျတော့ အမျိုးသမီးတွေအတွက် ပညာအရည်အချင်း မြင့်တင်ရမှာတွေ အများကြီးရှိတယ်လေ။ နောက် ရန်ကုန်တိုင်းမှာလည်း လုပ်တဲ့ ကိုင်တဲ့လူနည်းနေတယ်၊ ကျမ်းပြန်လုပ်တယ်။

ကျမဗို့တပတ်တရား၊ ကျမဗို့ထောက်လျမ်းရေး၊ က လာလာကြည့်ရတဲ့ ရှိတယ်။ အီမိမှာတွေတဲ့လူဆိုရင် သူက ဘယ်သူတို့လို့ ထောက်လျမ်းရေးက မေးတယ်။ ဒီနေ့ ရုံးတက်လား၊ ဘာလုပ်ခဲ့လဲ၊ ဘယ်သူနဲ့တွေ့လဲဆိုတာ အဲဒါမျိုးလည်း မေးတတ်တယ်။ စိတ်ထဲမှာ အနောက်အယ်က် ဖြစ်တာပေါ့လေ။

ဒီပယ်းအရေးအခင်းဖြစ်သွားပြီးတဲ့နောက် ကျမတို့က တော်တော် တုန်တုန် လုပ်လုပ်ဖြစ်သွားတာပေါ့၊ ဒီလောက်တောင်မှ ရက်စက်တယ်ဆိုပြီးတော့။ ဒီဖြစ်ပိုကို ကျမတို့ ပြည့်သွေ့လွတ်တော်ကိုယ်စားလှယ်တွေက စုပေါင်းပြီးတော့၊ လက်မှတ်ထိုးပြီး ဘတ်မယ်ဆိုပြီး စိစိုးကြတယ်။ ကျမတို့ရန်ကုန်တိုင်းက တရှုံးလူတွေက မတင်ချင်ဘူး။ ဒါပေမယ့် ကျမတို့ အချင်းချင်းပဲ တိုင်ပင်ပြီးတော့၊ လက်မှတ်ထိုးပြီး တင်ကြတယ်။ ဒီလိုမျိုးအလုပ်တွေဟာ ကျမှတ်ချက် သိပ်မကင်းဘူးဆိုတာ အမြတ်း ထောက်လျမ်းရေးက တွေ့ကြုံရှိတယ်။

တည်နေမှာ ကျမဗို့လာဖမ်းတယ်လေ။ ဒီပယ်းအရေးအခင်းက လူတာယောက် ထွက်ပြီးတာနဲ့ပတ်သက်ပြီးတော့၊ ကျမဆီ အကူအညီလာတောင်းတယ်ဆိုတဲ့ ကိုစွဲနဲ့ဖမ်းတာ။ ဖမ်းပြီးတော့ တည်လုံးသူတို့စစ်တယ်။ နောက်နေ့မနက်ကျတော့ ကျမဗို့ အိမ်ပြန်ပို့တယ်။ အဲဒီအချင်းမှာ ကျမတွေက်နေတာကတော့ ကျမ်းအကြေးပြန်ဆပ်ရတော့မယ်ပေါ့။ အဲဒီ ဖမ်းတဲ့ထောက်လျမ်းရေးတွေက အသစ်တွေ။ ကျမဗို့သိတော့ သိတယ်။ ၁၄ (တပ်မတော် ထောက်လျမ်းရေး အမှတ် ၁၄)က ဖမ်းတာဆိုတော့ ကျမ်းပြန်လွှတ်လာတယ်။ တကယ်လို့ ကျမှမှာ အမြှေ့နှိုတယ်ဆိုတာ သူတို့သိရင် သူတို့ ပြန်လွှတ်ချင်မှာ ပြန်လွှတ်မယ်။

ကျမှက နည်းနည်းကြောက်သွားတယ်။ နောက်တရား၊ ထောင်ကျရင်တော့ မလွှယ်တော့ဘူး ဆိုပြီးတော့။ ထောင်မကျချင်ဘူး။ နောက်ပြီးတော့လည်း ကျမတို့ လုပ်စရာရှိတဲ့အလုပ်တရှုံးကို ဒီဘက် (ထိုင်းမြန်မာနယ်စပ်)မှာ လုပ်မယ်ဆိုပြီးတော့ ထွက်လာတာပါ။ ။



နောက်ဆက်တွဲ - ၅

အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခဲ့သော ဒေါ်စပ်းစမ်းနှင့် နှင့် ဆက်သွယ်ပေးပြန်းခြင်း

၁၉၉၄ ခုနှစ်တွင် နာမည်ကျော် စာရေးဆရာမကြီး ဒေါ်စမ်းစမ်းနှင့် သည် သမီးဖြစ်သူနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။ အာကားလိုင်များက ဒေါ်စမ်းစမ်းနှင့် အား နိုင်ငံခြားအသံလွှုံးငြားများသို့ သတင်းပေးပို့ခဲ့သည်ဟု စွမ်းပြီး ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခဲ့သည်။ ဒေါ်စမ်းစမ်းနှင့် လွှာတိမြောက်ရေးအတွက် နိုင်ငံတကာ အဆွဲ့အစည်း များက ဂိုင်းဝန်းတောင်းဆိုခဲ့ကြသဖြင့် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားတိုး ဖြစ်လာသည်။

ထို့ကြောင့် ထောင်အာကားလိုင်များက ဒေါ်စမ်းစမ်းနှင့် အား အခြားအကျဉ်းသား များကဲ့သို့ မဟုတ်ဘဲ အခွင့်အရေး အနည်းငယ်ပေးခဲ့သည်။ အင်းစိန်အကျဉ်းထောင် တွင် ခုနှစ်နှစ်ခန့် ချုပ်နောက်ခံခဲ့ရပြီး ပြန်လည်လွှာတိမြောက်ခဲ့သည်။ ကလောင် အမည်မှာ စမ်းစမ်းနှင့် (သာယာဝတီ) ဖြစ်သည်။ နောက်ဝန်ငံးအခြေစိုက် အသံလွှုံး ငြားနာတဲ့ ဖြစ်သော ဒီမိုကရောက်တစ်ပြန်မှာ အသံက ဒေါ်စမ်းစမ်းနှင့် ဆက်သွယ် ပေးပြန်းချက်များကို ၂၀၀၀ ခုနှစ် ဧပြီလ ၂၃ တွင် ထုတ်လွှုံးခဲ့သည်။ ဆရာမ ဒေါ်စမ်းစမ်းနှင့် ရင့်၏ ဆရာမအနေနဲ့ ထောင်ထဲမှာ ၇ နှစ်နှီးပါးနေထိုင်ခဲ့ရ တာဆိုတော့ ထောင်ထဲမှာ ဆရာမရဲ့နေ့စဉ်ဘဝ အကျဉ်းချုပ်လေးကို ပြောပြပါလား။

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသာများ

တနေ့တာ တိုက်ထဲမှာ တယောက်ထဲနေရပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကျော် ကာလကစြီး တယောက်ထဲပေါ့လေ။ လွန်ခဲ့တဲ့တစ်နှစ်ကျော် ဟိုဟကိုပိုင်းမှာတော့ သမီးနဲ့အတူနေရတယ်။ သမီးလွတ်ပြီးတော့ တစ်နှစ်နဲ့လေးလအကြာမှာ ကျမှုလွတ် တာ။ ဆိုတော့ ကျမှုသမီးက နှစ်ပြည့်သာမန်လျှော့ရက်နဲ့ လွတ်တာဆိုတော့ ၅ နှစ် ၇ လ ထောင်ထဲမှာနေရတော့ ကျမ အဖော်ရတာပေါ့လေ။ အဲဒီနောက်ပိုင်းကာလ မှာတော့ ကျမှုတယောက်တည်းပဲ။ တိုက်ထဲမှာပ တယောက်တည်း နေရတယ်။

တိုက်ထဲမှာနေရတော့ တနေ့လုံးပေါ့။ ထောင်ထုံးလုံးအတိုင်း ပိတ်ထားတယ်။ မနက်ပိုင်းကို ၃၅ မိနစ် လမ်းလျှောက်ခွင့်ပေးတယ်။ ရေခါး၊ လမ်းလျှောက် အဝတ်လျှော်၊ ကြိုက်တာလုပ်ပေါ့။ ၃၅ မိနစ် အပြင်ထွက်ခွင့်ပေးတယ်။ ဉာဏ်ပိုင်းကို ၂၅ မိနစ်ထွက်ခွင့်ပေးတယ်။ ကျမတို့ ဆေးရုံထမင်းဟင်းပေါ့နော်။ ဆေးရုံ Diet ဓာတ်စာပေးတယ်။ နေ့တိုင်း ဥတလုံးရတယ်။ ကျန်းမာရေးအတွက် ကျမတို့က တခုခု Complain လုပ်လိုက်မယ်ဆိုရင် ဆေးမှုး၊ ဆရာဝန် လိုအပ်သလိုလာပါတယ်။ ကျမဆိုလိုရှုရင်တော့ လိုအပ်တယ်ထင်လို့ပေါ့နော်။ နာဝံ့ဂါလင်းတွေ ထွက်လာတဲ့ အခါမှာ Physician တွေခံး သွားပြပေးပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ ပရီခံးပျော်ဆင့်ဆင့် ဖြတ်သန်းရပို့ နည်းနည်းတော့ ကြာတာပေါ့လေ။ ဒါပေမယ့် ထောင်ထဲ မှာ ဆေးကုရတယ်ဆိုတာက ဘယ်လိုပဲ အဆင်ပြေအောင် လုပ်ပေးလုပ်ပေး သိပ်တော့ အဆင်မပြေလှပါဘူး။

ကျမတို့သိရသလောက် တိုက်အခန်းကျော်းကလေးထဲမှာ နှစ်ရှည်နေထိုင်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေမှာ အမြဲတမ်း စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရ ပါတယ်။ ဆရာမရဲ့ အတွေ့အကြံအရဆိုရင် ဘယ်လိုရှုမလဲ။

ကျမတို့အတွက် အပြင်ထွက်ချိန်ဆိုရင် သိပ်နည်းတယ်။ outing time အင်မတန် နည်းတာ။ အဲဒါ ပြန်တင်ရင် အများကြီးရတာပဲ။ အီမံရောက်တဲ့အခါ တော်တော် သွေးတိုးကျသွားတယ်။ တနေ့လုံးခါသောက်ရတဲ့ သွေးတိုးဆေး BSP အများကြီး သောက်ရတယ်။ အီမံမှာ တနေ့တာကြိမ်ပဲ သောက်ရတော့တယ်။

Tension အမြဲတမ်းရှုတယ်။ တံခါးသွေ့ခတ်လိုက်တဲ့အသံ ကြားတာနဲ့ စိတ်ထဲ မှာ တမျိုးဖြစ်သွားပြီ။ ထိတ်ထိတ်လန်းလန်း ဖြစ်နေရတာ။ ဘယ်လို ထိတ်ထိတ်

လန်းလန်းလည်းဆို ဘာကိစ္စနဲ့ တံခါးဖွင့်ပြီလဲပေါ့။ ပစ္စည်းသိမ်းဆိုရင်လည်း အိမ်မှာ တရာ့ ဖြစ်လို့ များလား။ အဲဒါကို အရင်တွက်ရသေးတယ်။ အဲဒီမှာကလည်း လျှို့လျှို့ရှုက်ရှုက်လုပ်နေရတဲ့ အစဉ်အလာတွေရှိတော့ ဘာတရာ်မှ ကြိမ်ပြောဘူး။ ကျမကို အိမ်ပြန်ထုတ်တယ်ဆိုရင်လည်း အိမ်ရောက်မှ “ဆွမ်းကျွေးလို့ ကလေးတွေနဲ့ တွေ့ဖို့ပြန်ထုတ်ပေးတာ” လို့ သိရတယ်။ ဆိုတော့ တရာ့ပြုသေနာရှိလို့လား ဆိုပြီး တော့ တလမ်းလုံး ဘုရားတလာရတယ်။ အဲဒီတော့ နေရတိုင်ရတာ အဆင်မပြုပါဘူး။ Tension အင်မတန်ပါတယ်။ ကျန်းမာတဲ့ သူကလည်း ကျန်းမာသလိုပါပဲ၊ မကျန်းမာတဲ့ သူကလည်း သေခါနီးသွားသလိုပါပဲ။

နိုင်ငံရေးအကျဉ်းသားတွေ လက်ပိုက်၊ ခေါင်းင့် ဆိုတဲ့ ထောင်ပုံစံအတိုင်း နေရထိုင်ရတာလို့ သိရပါတယ်။ ဆရာမအနေနဲ့ ရောရင့်။

ကျမတို့လည်းပဲ ပုံစံထိုင်ရတာ စိတ်ထဲမှာ ကသိကအောင့် အင်မတန် ဖြစ်ပါတယ်။ နေရာတကာမှာတော့ ပုံစံမထိုင်ရဘူး။ ဘယ်လိုခေါ်မလဲ၊ သက်ဆိုင်ရာ တာဝန်ရှုပုဂ္ဂိုလ်တွေ ထောင်ထဲမှာလှည့်ပြီး တန်းစီတာတို့ ဘာတို့ လုပ်တဲ့အခါမှာ ကျမတို့ အခန်းထဲမှာ အမျိုးသမီးထိုင်သလို ထိုင်လိုက်တာပါပဲ၊ လက်ပိုက် ခေါင်းင့် ဆိုပြီး ကျမတို့ကို အတင်းအကြပ်တော့ မပြောဘူးပေါ့။ ယဉ်ယဉ်ကျွေးကျွေး ထိုင်တယ် ဆိုတဲ့သော့လောက်ပါပဲ။ နောက်ပြီး အကျိုးအကြောင်းရှိလို့ သွားပြီး စကားပြော မယ်ဆိုရင်လည်း ကျမတို့အတွက်က ပုံစံရပ်တာတို့ ခေါင်းင့်လက်ပိုက်တာတို့ မလုပ်ရပါဘူး။ ကျမတို့ကလည်း ယဉ်ယဉ်ကျွေးကျွေး၊ သူတို့ဘက်ကလည်း ပြန်ပြီးတော့ ယဉ်ယဉ်ကျွေးကျွေးပါပဲ။

နောက်ပြီး ကျမတို့သိရသလောက်က အကျဉ်းထောင်ရဲ့ အမြှေအနေတွေဟာ အရင်ကထက်စာရင် အခု နည်းနည်းလေး တိုးတက်မှုရှိလာတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ပြောပြုပါလား။

နည်းနည်းတော့ ပြောင်းလဲလာပါတယ်။ အရင်တွန်းကလို မဆိုးတော့ဘူးလေး။ အိုင်စီအာစီ ဆိုတာကလည်း အထဲကို ဝင်လာပြီးမဟုတ်လား။
(မှတ်ချက်။) || အိုင်စီအာစီ – အပြည်ပြည်ဆိုင်ရာကြပ်ခြေနီကော်မတီ)

မြန်မာနိုင်ငံရှိအချို့သမီးစီးပွားရေးအကျဉ်းသားများ

ဆရာမအဖော်ရော နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ထောင်ထဲမှာ တွေ့ဆုံးစကားပြောခွင့် ရခဲ့ပါသလား။

တွေ့ရပါတယ်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ တွေ့ရတဲ့အချို့မှာ လူတွေ အင်မတန်ကို ပျော်သွားတဲ့အချို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လူလူချင်း တန်းတူ ရည်တူဆက်ဆံတဲ့ အဖွဲ့အစည်းတစ်ရောက်လာတော့ ကျမတို့ လူလူချင်း တန်းတူ ရည်တူ ဆက်ဆံခွင့်ရတဲ့အခါ နည်းနည်းတော့ ကိုယ့်ကိုယ်ကိုယ် လူဆိုတာ ပြန်ပြီး တော့ အမှတ်ရသွားတာပေါ့လေ။ ပြောရဆိုရ ဆွေးနွေးရတဲ့ အကြောင်းအရာတွေ ပေါ်မှာလည်း အင်မတန် ပျော်သွားကြတယ်။ အဲဒါ အပျော်ဆုံးအချို့ပေါ့။

လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ရှိပါသလား။

လွတ်လွတ်လပ်လပ် စကားပြောခွင့်တော့ ရပါတယ်။ ကျမတို့ကို ဆလ် (သေးယော ကျွဲ့မြော်းသောအခန်း) တွေထဲက ဆွဲထုတ်ပြီး ပုံးပုံတွေဟာတွေ မထိုင်ရတော့ဘူးပေါ့။ လွတ်လွတ်လပ်လပ် တခါတည်းကို သူယောချင်းတွေ စကားပြောသလိုအေးအေးအေးအေး စကားပြောလို့ ရသွားတယ်။ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်ဖြစ်သွားတယ်။ အဲဒါလေးတွေ ပျော်ကြတာပဲ။

အိုင်းအာစီ ပြန်သွားပြီးတဲ့နောက်ပိုင်း အာကာာပိုင်တွေက ဆရာမတို့ကို တစံတာရာ မေးမြန်းတာတွေ၊ မြိမ်းမြောက်ပြောဆိုတာတွေ လုပ်တာမျိုးရော ရှိပါသလားရှင်း။

ဘာမှ မရှိပါဘူး။ မမေးပါဘူး။ ဒါကတော့ နိဂုံကတည်းက နားလည်မရှိမယ်လို့ ထင်တယ်။

အိုင်းအာစီကလည်း လာခွင့်ရတယ်၊ လွတ်လွတ်လပ်လပ် စကားပြောခွင့်လည်း ရှိတယ်ဆိုတော့ အတော့ု့ကို တိုးတက်မှုရှိတာပေါ့နော်၊ ထောင်တွင်းအစားအသောက် အခြေအနေကော့ ဘယ်လိုရှိပါသလေရှင်း။

ထုံးစံအတိုင်း တာလပေါ်ဟင်းနဲ့ ထမင်းပေါ့။ ကျမတို့ ဆလ်ထဲမှာတော့ Hospital diet ပေါ့။ တနေ့ကို ဥတလုံးရတယ်ဆိုတော့ အများနဲ့စာရင် တရက် ဥတလုံး

ပိုရတဲ့သဘောရှိတာပေါ့။ ကျန်တာတော့ ထောင်စိစာပါပဲ၊ အမိမိက Home Supply နဲ့ပဲ နောက် ထိုင်ကြရတာပဲ။

နောက်ပိုင်း ဆေးဝါးကုသမှု ထောက်ပံ့မှု အခြေအနေတွေရော ဘယ်လိုရှိပါသလဲ။ ဆေးဝါး၊ အစားအသောက် အားလုံး Home Supply ပဲ။ ဒါ မရှိလိုကတော့ အခက်အခဲတွေ တော်တော်ရှိတယ်။ ဟိုမှာ ကျန်းမာရေး ကုသပေးတယ် ဆိုတာက လည်း ပါရာစီတဗောဓါး၊ ဖိုင်ဂျင်းတို့လောက်ပဲ ရှိတာကိုး။ ဒီတော့ အမိမိကို ပြန်မှာရ တယ်။ အမိမိကလာမှပဲ ကုသမှုတုရုက္ခာ စနိုင်တယ်။

ကျမတို့ သိရသလောက် အိုင်စီအာစီကလည်း ဆေးတွေ ထောက်ပံ့ပေးနေတယ် လို့ သိရပါတယ်။

ဟုတ်ကဲ့၊ ရောဂါနဲ့အဆင်ပြေတဲ့ဆေးကတော့ ရှားတာပေါ့လေ။ ယျားနာရုံ ဆိုရင်တော့ ဆေးတွေက ရှိတတ်ပါတယ်။ သာမန်အမှုတွေထဲမှာ ကျန်းမာရေးက တော်တော်လေး ပျက်စီးကြတယ်။ ဒီအတွက် ဆေးဝါးက အရမ်းလိုအပ်ပါတယ်။

အကျဉ်းထောင်ထဲမှာ ဆေးထိုးအပ်တရောင်းနဲ့ လူနာအများကြီးကို ဆေးထိုးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အဲဒီအတွက် အကျဉ်းထောင်ဟာ အဲတိခိုက်အိုင်ဗို့ အောအိုင်ဖီအကိုစိတွေ ပြန့်ဖြူးပေးတဲ့နေရာ ဖြစ်နမှာကိုလည်း စိုးရိမ်နေကြတယ်။ ဆရာမရဲ့အတွေ့အကြံက ဘယ်လိုရှိပါသလဲ။

ဆေးထိုးအပ်ကလည်း နိုက်တည်းက အပိုဆောင်ထားရတာတော့ ရှိတာပေါ့။ အရေးပေါ်အတွက် ဆိုပြီးတော့လေ။ နောက်ပြီးတော့ ၅(ညု)တို့ နိုင်ငံရေးပုဇွဲမတွေ ကျတော့ သူတို့ ရှာဖွေပြီး အသစ် လုပ်ပေးတာတွေတော့ ရှိပါတယ်။

စာရေးဆရာမတရောက်အနေနဲ့ ထောင်ထဲမှာ ၇ နှစ်တာ ကာလအတွင်း စာအုပ်စာတမ်းတွေ ဖတ်ခွင့်ရှိပါသလား။

အထဲမှာတော့ ဘာသာရေးစာအုပ်မှတပါး အခြားဖတ်ခွင့် မရှိပါ။ မိသားစုက ပို့တဲ့ တရားစာအုပ်တွေကို သူတို့ စိစစ်ပြီးတော့ ဖတ်ခွင့်မရဘူး ဆိုပြီးတော့ စာအုပ်သုံးအပ်တောင် အပယ်ခံရတယ်။ အဲလိုပဲ ဖတ်ခွင့်ရတယ်။

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသာများ

ထောင်ဝင်စာ တွေ့တဲ့ အခါမှာလည်း မိသားစာအကြောင်း၊ ကျွန်းမာရေး အကြောင်း အမိမာအကြောင်း ဒါတွေပဲ ဒါတွေပဲ ပြောခွင့်ရှိပါတယ်။ ထောင်ဝင်စာထွက်တဲ့ အခါမှာလည်း လက်မှတ်ထိုးရတယ်၊ အကျဉ်းထောင်အတွင်းအကြောင်း လုံးဝမပြော ရပါဘူး၊ ပြောလို့ရှိရင် အရေးယူခံရမည်ဖြစ်ကြောင်း သိရှိပါတယ် (ဆိုပြီး) လက်မှတ် ထိုးပြီး ထောင်ဝင်စာထွက်ရတဲ့ အစဉ်အလာတွေလည်း ယနေ့အထိ ရှိပါတယ်။



နောက်ဆက်တွဲ - ၆

မြှုပ်လိပ်စွဲနှင့် ထောင်တွင်းအတွေးအကြုံများ

မြှုပ်လိပ်စွဲနှင့် ထောင်တွင်းအတွေးအကြုံများ (သာယာဝတီ) နှင့်အတူ အင်းစိန်အကျဉ်းထောင်တွင် ချုပ်နောင်ခဲ့ရသည်။ အလုံးပိတ် တိုက်ခန်းအတွင်း ၆ နှစ်ကျော် နေထိုင်ခဲ့ရသည်။

ဘဒ္ဒ၊ ဗြိုဟ်၊ ဘုရား၊ ရှေ့၊ ရှေ့နှင့် ထောက်လျမ်းရေးများ ကျမအိမ်သို့ ရောက်လာပြီး တစ်အိမ်လုံးကို မွေးနောက်ရှာဖွေကာ ကျမအား ဖမ်းဆီးသွားခဲ့ကြပါသည်။ ထိုညားမှုစွဲ၏ သုတေသနများ ပေါ်လေ့ရှိခဲ့ပါ။ ထောက်လျမ်းရေးများက တစ်ယောက်ပြီးတစ်ယောက် လူလဲနှင့် လုံးဝအနားမပေးဘဲ ဆက်တိုက်စစ်ပါသည်။ ထောက်လျမ်းရေးက မေးသမျှမေးခွန်းများမှာ ဟုတ်သည်ဟု ခေါင်းညီတိလိုက်လျှင် ကျမနှင့်တကွ အခြားသူများပါ မျချ ထောင်ကျမည်ဖြစ်သဖြင့် မဟုတ်ကြောင်းပြင်းပါသည်။ တပါးသူများဘဝရော၊ ကိုယ့်ဘဝပါ ပျော်မည့်အရေးကြောင့် မညာချင်ဘဲသာခဲ့ရသည့်အဖြစ်မှာ အခံရခက်လှသော်လည်း မတတ်နိုင်ပါ။ “လုပ်ရဲရင်၊ ခံရမယ်”၊ “ညာမပြောနဲ့” စသည်ဖြင့် ဘေးမှပတ်ချာစိုင်းထားသော ထောက်လျမ်းရေးများက မခံချင်အောင် အမျိုးမျိုးပြောကြပါသည်။ နေ့ရောညပါ ဆက်တိုက် အမေး

မြန်မာနိုင်တို့အမျိုးသမီးနှင့်ရေးအကျဉ်းသာများ

ခံရသဖြင့် အိပ်ရေးပျက်နေသော်လည်း ကုလားထိုင် နောက်ကျောကိုပင် မိုမထိုင်ရ ခြင်း၊ စားပွဲပေါ်လက်ထောက်လျှင် တားမြစ်ခြင်းတို့ကို ခံခဲ့ရပါသည်။

ဘယ်နှစ်ညာမြောက်မှန်း မမှတ်မိတေသာ့သောတစ်ညာတွင် ထောက်လှမ်းရေး အကြီးအကဲက ကျေမကိုစစ်နေသည့် အခန်းထဲဝင်လာဗြို့ဗြို့ ကျေမကွန်ပျော်ရွှေ့နှင့် စာစီပေးနဲ့သည့် ဆောင်းပါးတစောင်ကိုပြေကာ “ဒါ နှင်လုပ်တာမဟုတ်လား၊ ကောင်မ” ဟု ဆဲရေးကာ လက်နှင့်ရှုယ်ပါသည်။ ကျေမချက်ချင်းထပ်ပြီး ခုခံရန် လက်ဖြင့် ပြန်ရှုယ်လိုက်ရာ ဘေးမှုပိုင်နေသည့် ထောက်လှမ်းရေးများထဲမှ တုံးက လှမ်းအောင်ပါသည်။ ပစ်နှင့်သမီးအရွယ်၊ အသက်ချင်းလည်း အတောက်ကွာနေသဖြင့် သူ့တပည့်များရှေ့တွင် သူ့အပေါ်အထင်ကြီးစရာမဖြစ်သ သိကွာ့ကျွေစရာ ဖြစ်မည်စီးရိမ်၍လား မပြောတတ်၊ ထိုသူ့ပါးစပ်မှ တွေ့ကရာရေးတွေပြောဆိုလျက် ထွက်ခွာသွားပါသည်။

အိပ်ငိုက်ပင်ပိန်းနေသည့်ကြားမှ ကိုယ်ပြောသမျှ စကားလုံးများ မူလည်းမမေ့ရေးနောက်လည်းမလွှဲစေရန် သတိထား မှတ်သားနေရပါသည်။ “ဟိုလူ့ကိုသိလား၊ ဒီလူကို သိလား” စသည်ဖြင့် နာမည်များ တရာ့ပြီးတရာ့မေးပါသည်။ ဤအခါန်မျိုးတွင် ကိုယ်နှင့်သိသူ မှန်သမျှ ဒုက္ခရောက်ဖို့သာရှိသဖြင့် “မသိဘူး” ဟုသာ ဖုံးကွယ်ရပါတေသာ့သည်။ သူတို့က ကျေမ အကုန်ထုတ်ပြောလျှင်၊ ဖော်လျှင် ကျေမကို လွှတ်ပေးမည်ဟု ကမ်းလှမ်းပါသည်။ အခြားသူများ၏ ဘဝပျက်အောင်လုပ်ပြီး ကိုယ့်လွှတ်လမ်းယူရမည့်ကိစ္စဖြစ်နေသဖြင့် လူသားချင်းစောင့်စည်းရမည့် ကျင့်ဝါတ်အရရော၊ ဂဏ်သိကွာ့အရပါ မည်သို့မျှ မဖြစ်နိုင်ပါ။ တွင်တွင်ဘူးခံငြင်းခြင်းဖြင့်သာ လွှတ်လိုလွှတ်ပြား ရန်းရပါသည်။ တည်တည်း ပြိုင်တူအဖမ်းခံခဲ့ရသော စမ်းချောင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ခွောနှင့် အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိန်လှုပ်းတို့ကလည်း လူတိုင်းအပေါ် ကာကွယ်ပါသည်။ သို့သော သူတို့ကိုယ်သူတို့မှ မကာကွယ်နိုင်တော့ပါ။

အမျိုးသားဒီမိုကရေစီအန္တုချုပ် အန္တုဝင်ဖြစ်သော ကျေမ ဆရာမအကြောင်းကို မေးသည့်အခါ သူ့အိမ်သို့ လိုက်မဖမ်းနိုင်စေရန် “ဂျပန်ကို သွားခဲ့ပြီ” ဟု ပြောလိုက်ရပါသည်။ လိပ်စာမေးရာ အကြိမ်ကြိမ် ရောက်ခဲ့ဖူးသည့်အိမ်ဖြစ်သော်လည်း ဖြော်မဖြစ်သဖြင့် သေချာမသိဟုဆိုကာ ရေရှေရာရာ မပြောတတ်သည့်ပုံ လုပ်ရပါသည်။ ပြောထားသမျှ အချက်အလက်များကိုလည်း (မဟုတ်တာတွေမျို့)

ရွှေနောက်မလွှဲစေရန် ပြန်မှတ်နေရပါသည်။ ထောက်လျမ်းရေးက အားလုံးထုတ်ပြာ့သွေ့၊ ဝန်ခံလျင် အိပ်ရမည်၊ နားရမည်ဟု ကမ်းလွမ်ပါသည်။ ဆက်လက် ဖုံးကွယ်မနေစေရန် လုံးဝ ပြန်မလွှဲတိနိုင်တော့ဟု သတိပေးပါသည်။ အလွန် အအိပ်ပျက်၊ အစားပျက်ဖြစ်အောင် ညျှေးပန်းခံထားရသည့်အပြင် မခံနိုင်အောင်လည်း အမျိုးမျိုးအပြောခံ၊ အဆွဲခံနေရပါသည်။ မလွှဲတိမြောက်နိုင်တော့ကြောင်းလည်း ကံကြမွာက တဖြည့်ဖြည့် သိသာလာပါသည်။ သို့သော် အခြားသူများအတွက် ဆက် ဘူးဆုံးပေးပို့လူဝွှေ့ရားက ကျွန်ုတ်နေပါသေးသည်။ ထောင်မကျယျင်တောင်မှ ဤစစ်ကြောရေးစခန်းမျိုးသို့ ခက္ခတဖြတ် ခေါ်မေးခံရသည့်အဖြစ်မျိုး မည်သူ့ကိုမှမကြံးစေလိုပါ။ နောက်ဆုံးအချိန်အထိ မျှော်လင့်ချက် လက်မလွှဲတိတ်ကြသည့် လူ့သားဝေအရ လည်း မလွှဲတိကာမှနေရောဟု သဘောထားပြီး ဆက်ပြုင်းနေရပါသည်။

ခေတ်ပြုင်ရှားနယ်တစောင်ကို ကျမရှေ့ချုပြီး ကျမရေးခဲ့သည့် ဝွှေဗျို့ပြုပါသည်။ ၁၉၈၈ ခု စစ်အာကာသသိမ်းပြီး နောက်တနေ့တွင် ကျေဆုံးခဲ့သည့် မဝင်းမော်ပြီး အကြောင်းကို အခေါ်ပြု ရေးထားခြင်းဖြစ်ပြီး ရန်ကုန်မြို့ပေါ်ဝါဒဖြန့်ချိရေးအတွက်သာ ရည်ရွယ်ပါသည်။ မည်သူပို့ပေး၍ ခေတ်ပြုင်တွင်ပါနေမှန်းပင် မသိပါ။ ကျမ မရေးကြောင်းငြင်းသော်လည်း မရတော့ပါ။ ကျမအိမ်တွင် သူတို့ရှာတွေ့လာသည့် ဆောင်းပါးတပ်အကြောင်းလည်း ထပ်မံးပါသည်။ ကိုယ့်လက်အတွင်း မိသဖြင့် ကျမရေးတာဟုသာ ပြောလိုက်ရပါသည်။ အမှန်က ကျမရေးခြင်းမဟုတ်ပါ။

မိမိဆီးခံရပြီး ငါးရက်မြောက်နေ့တွင် ကျမကို အင်းစိန်ထောင်သို့ ပို့လိုက်ပါသည်။ မှာ်ဝဲမဲနေသော အခန်းတရုတ်ထည့်ပြီးနောက် မိနစ်ပိုင်းအတွင်း ထိုအခန်း၏ နောက်တံ့ခါးကို သံနှစ်ရှိကို အသေပိတ်သွားပါသည်။ လေရှုံးရာ့ဟူ၍ ရွှေ့ဘက်မှ တပေါ့ နှစ်ပေအာရွယ်ရှိသည့် သံဆန်ကာပေါက်သာ ရှိသဖြင့် မှာ်ဝဲညှစ်ညှစ် အခန်းကျိုးလေးထဲသို့ တိုးဝင်လာသမျှလောက်သာ ရှုံးရပါသည်။ အခန်းထောင့်တွင် မိလွှာအိုးထားရာ မိလွှာချောင်မှ အညွှတ်အကြေးနံ့ကလည်း တချက်တချက် ဆိုးရွားလှပါသည်။

စရောက်သည့်ညတွင် ဖျောတစ်ချပ်၊ စောင်တထည်နှင့် ပလပ်စတစ် ရွှေ့ကို တခွက်ပေးပါသည်။ ပလပ်စတစ်ခွက်ကို ခေါင်းအုံးလုပ်ပြီး အိပ်လိုက်ရာ မြောက်များလှစွာသော ကြမ်းပိုးများ ကိုက်နေသည့်ကြေားမှ အိပ်ပျော်သွားခဲ့ပါသည်။ ဖျောပေါ်

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

စောင်ခင်း၍ ၅၇၆၂၆၉၆၆၃၈။ ခဏကြာလျှင် ကြည့်လိုက်ပါက စောင်ပေါ်တက်လာသည့်
ကြမ်းပိုးများစွာကို တွေ့ရပါသည်။

နောက်တစ်နာရီတွင် ညီညာစွမ်းလှစ်ထမင်းခဲတပန်းကန်နှင့် မီးခိုးရောင်လား၊
အမည်းရောင်လား၊ မဆွဲတတ်သည့် ဟင်းရည်တပန်းကန်ကိုရပါသည်။ အခွဲမခွဲတ်
ထားသည့် မြင်းစားပဲခေါ်ပါတယ်၏ ဆားဖြင့်ရောပြုတ်ထားခြင်းဖြစ်၍ ပွဲမှ အမည်း
ရောင်များက ဟင်းရည်ထဲကူးကာ မည်းညစ်နေခြင်းဖြစ်သည်။ အရသာမရှိရကြောင်း
ကို အထူးပြောနေစရာမလိုပါ။ ငန်ကျိုကျို မီးပိုအညွှား တဖွန်းစာလည်း ရပါသည်။

ညာနောက်တွင်မူ ထမင်းနှင့် တာလပေါ်ခေါ် ဟင်းရွက်ပြုတ်ရည် တပန်းကန်
ရပါသည်။ ဟင်းရွက်ပြုတ်ရည်မှာ မည်မျှ ညုံးဖျင်းစေကာမူ ထိအရည်ထဲပါလာသည့်
ဟင်းနှစ်ယွက်များကိုပင် မျက်နှာများ အကျဉ်းသားများ မရကြပါ ထမင်းပေါ် အရည်
ကျေတောက်တောာက် ဆမ်းပေးရုံမျှသာ ရပါသည်။ အာဟာရချို့တဲ့ပြီး ရေလုံးလောက်
စွာမရကြသဖြင့် ထောင်နှင့် ပဲမှာ အမြှေ့များလို ဖြစ်နေပါသည်။

ထောင်ဝါများ၏ အော်ဟစ် ဆရေးတိုင်းထွားသံများ၊ တရ္စာမူးရွမ်း ရိုက်နှက်သံ
များကိုလည်း နေ့ညာမပြတ် ကြားနေရပါသည်။ ကျေမတို့မရောက်မိကဗု မစာ (အဖ-
ဦးထွန်းစိန်) အမည်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ရိုက်နှက်ခံရ၍ သေဆုံးခဲ့
ကြောင်း စိတ်မကောင်းစရာသတင်းကို နောက်မှသိရပါသည်။ မနှက်ပုံစံထိုင်နေစဉ်
ဆေးပိုပိုသောက်မိသော၊ မသိနားမလည်ရှာသော အမယ်အနှစ်လို့မှာလည်း သမီး
အရွယ် ထောင်မှုံးမ၏ ရိုက်နှက်ခြင်းကို မရှုမလု ခံရပါသည်။ အချို့ ကလေးအမေများ
မှာ သုံးလေးနှစ်အရွယ် သားငယ်များ၏ မျက်စိရှုမှာပင် ဒုံးထောက်ပြီး ဒဏ်ပေးခံရ
အရိုက်ခံကြရပါသည်။

အာဟာရချို့တဲ့ခြင်း၊ ကျန်းမာရေးစောင့်ရောက်မှု ညုံးဖျင်းခြင်းတို့ကြောင့်
ကလေးများ မကြာခကာ အသေး အပေါ်ရောက်ကြံ့ရပါသည်။ ကြိုင်ကြိုင်အိတ် ခေါ်
ပလ်စ်စစ်အိတ်ကြီးတစ်လုံးကို ထောင်ဝါဒတစ်ယောက်ကဆွဲပြီး မိန်းမထောင်ဝင်း
တံခါးဝမှ ထွက်သွားလျှင် ကလေးတယောက် သေပြန်ပြီဟု နားလည်နိုင်ပါသည်။
ထိုမြှင့်ကွင်းမှာလည်း မထုံးဆန်းတော့ပါ။

တရာ်တွင် ကလေးမိုင်တော်းသည် ပိန်ချုံးချိန့် နေသော သူ့သားငယ်ကို ရင်ခွင့်
တွင်ပွဲ၍ ထောင်မှုံးမထံ ရောက်လာပါသည်။ သူ့နဲ့ခမ်းသွားပြီဖြစ်ရကြောင်း။

ထောင်ဝင်စာ လာရောက် ထောက်ပံ့မည့်သူလည်းမရှိ၍ ရင်သွေးငယ်ကို နှိမ်နှိမ်လည်း မတိုက်နိုင်၊ ရေသာတိုက်နေရသဖြင့် တခါက အလွန်ဝါးခဲ့သော သူ့သားငယ်မှာ ပိန်ချုံးနေပြီဖြစ်ကြောင်းပြောကာ ပတ်ထားသော အနှီးကို ဖယ်ပြုပါသည်။ အရှိုးပေါ်အရေတာင်၊ ပိန်ကပ်သေးညှက်ပြီး အသားမရှိသော အရပြားကလေးများက ရှုံးတွေနေသဖြင့် မျောက်မျက်နှာနှင့်ပင် တူနေသောကလေးကို မရှုရက်စဖွယ် တွေ့ရပါ သည်။ မိခင်သည် သူ့သားငယ်အတွက် နိုးနှင့် အစာရေစာပေးရန် လာရောက် တောင်းဆိုခြင်း မဟုတ်ပါ။ ဤအခွင့်အရေး မရနိုင်မှန်းလည်း မိခင်သိပါလိမ့်မည်။ သူတောင်းဆိုသည်မှာ သားကလေး အသက်ရှင်ရေးအတွက် ထောင်အပြင်ဖက်သို့ ထုတ်ပေးနိုင်ဖို့ပင် ဖြစ်ပါသည်။ စာနာဘတ်သော အကျဉ်းသူတစ်ဦးက သူဂျွှုတ်သည့် နေ့တွင် ကလေးကိုခေါ်သွားပြီး အဘိုးအဘွားများ၏ နေအီမှုသို့ပို့ပေးရန် သဘောတူ ပါသည်။ ထို့ကြောင့် သူ့သားငယ်ကို ထိုအမျိုးသမီးနှင့် ထည့်စွဲပြုရန် လာရောက် အရေးဆိုခြင်းဖြစ်ပါသည်။

ထောင်စည်းကမ်းနှင့် မညီညွှတ်သဖြင့် ထောင်မျှူးမက ချက်ချင်း ပယ်ချ လိုက်ပါသည်။ “ကလေးကိုလာခေါ်ခြုံ အိမ်ကိုအကြောင်းကြားနှင့်” ဟုသာ အဖြ ပေးသဖြင့် ထိုမိခင် (မသိတာမိုး)သည် အသက်ရှင်နိုင်ရန် မလွယ်ကူတော့သော သားကလေး စောမိုးကိုလွှေ့ကာ ပြန်လှည့် သွားရပါသည်။ ထောင်ဝင်စာပင် လာမတွေ့နိုင်သော သူ့မိဘအများ ကလေးကို လာခေါ်ရန်ပင် စရိတ် ရှိကောင်းမှ ရှိပါလိမ့်မည်။ ဤအခြေအနေမှုမိခင်ငယ်သည် မကျိုးမာသော သားကလေး အပြင် လောကတွင် အသက်ဆက်ရှင်စေချင်လွန်းသဖြင့် တကယ်မရှိသော မိဘအမည်ကို အသုံးချကာ ထောင်ကိုလှည့်စားဖို့ ကြံစည်ခြင်းလည်း ဖြစ်နိုင်သည်။ နောက်ရက် များသိပ်မကြာဖိမှာပင် ကလေးငယ် သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရပါသည်။

ထောင်တွင်း၌ မိခင်နှင့်အတူ နေထိုင်ရသော ကလေးငယ်များမှာ လောက်ခြီး အကြောင်း ဘာမျှမသိရှာပါ။ ခွေးကိုပင်မမြင်ရှုံးရှာသဖြင့် ခိုတကောင်ကို ဟဲ့ခွေး ဟဲ့ခွေးဟဲ့ ကြားဖူးနားဝနှင့် မောင်းထုတ်နေသော ကလေးများလည်း တွေ့ရတာတ်ပါ သည်။ မောင်တော်ကားဟူသည်မှာ ဘာမျှန်းမသိသော၊ အုတ်ရှိုးမရှိုးသော အပ်တွင် လွတ်လွတ်လပ်လပ် သွားလာနေ၍ရသည်ကို မသိသော ကလေးများဖြစ်ပါသည်။

မြန်မာနိုင်ငံရှိအချို့သမီးနှင့်ရေးအကျဉ်းသာများ

မျက်မမြင် အမယ်အီ၊ ခြေတစ်ဘက်မရှိသည့် မိန်းကလေး၊ စီစွှေဝေဒနာသည် အမျိုးသမီး စသူတို့မှာလည်း အခြေအနေမဲ့ပုံကြမဖြင့် ရဲကဗ္ဗားသဖြင့် ထောင်ထဲ ဝင်လိုက်ထွက်လိုက်နှင့် လမ်းပေါ်နှင့်ထောင်ထဲ ကျင်လည်နေရတတ်ပါသည်။ သက်ဆိုင် ရာ လူမှုဝန်ထမ်းကောဘများသို့ ထိပုဂ္ဂိုလ်များကို ပို့ဆောင် လွှာပြောင်းပေးခြင်းမရှိပါ။ ထိုသူများကို ခိုက်းရာမဲ့ လမ်းပေါ်တွေရသဖြင့် “တောင်းရမ်း စားသောကိုမှ”၊ “အချို့မတော် လမ်းလျောက်မှု” စသောအမှုများဖြင့် စွဲဆိုထောင်ချခြင်း ဖြစ်ပါသည်။

ကျမ ထောင် ၇ နှစ် ကျြိုးနောက် အချုပ်တိုက်မှ အကျတိုက်သို့ ပြောင်းနေရပါ သည်။ ၇ ပေါ် ၉ ပေ ၉ ပေ အကျယ်အဝန်းသာရှိသော အခန်းငယ်များ အလင်းရောင်နည်းပြီး မှုံးလျောက်ထွက်လျောက်ထွက်နေပြီးမှ လင်းသည့်အခန်းသို့ ရွှေရ ပါသည်။

လမ်းလျောက်ထွက်ချိန်မှာ မနက် ၁၅ မိနစ်၊ ညနေ ၁၀ မိနစ်သာ ရပါသည်။ ကျိန်အချိန် ၂၃ နာရီကျော်လုံးလုံး အခန်းကျြိုးလေးထဲတွင်သာ အချိန်ကုန်နေရပါ သည်။ တရားစာအုပ် အနည်းငယ်မှုအပ် အခြားစာဖတ်ခွင့် လုံးဝရပါ။ ထောင်ဝင် စာထွက်လျောင်လည်း ကိုယ့်အကြောင်း၊ မိသားစာအကြောင်းကလွှာလျောင် ဘာမျှ မပြောဆို ရသဖြင့် အပြင်လောကသတ်း ဘာမျှမသိကြပါ။

စာအလွန်တို့လာသောအခါများတွင် အချို့က ဆေးပေါ့လိုပ် ဖင်စီခံများကို ဖြော် ရသမျှ စာလုံးအစအနများကို ဖတ်ကြပါသည်။ မဂ်လာအောင်သတ်း နာရေး သတ်းစသည့် သတ်း အတိအစများပါမရှောင် ထိစာရွက်အလိုင်းအစကလေးများမှ ရသမျှစာကို ဖတ်ကြရပါသည်။ တခါတွင် ထောင်ဝါဒါများ၊ ဒန်ပေါက်စားပြီး ဒန်ပေါက်ထုပ်သည့်စွဲ၍ အမှိုက်ပုံးထဲ လွှာင့်ပစ်ခဲ့ပါသည်။ (ထိုအချိန်က သတ်းစာ စွဲ၍ ထုပ်သောခေါ် မကုန်သေးပါ။) ကျမ အပြင်ဖက် လမ်းထွက်လျောက်ခွင့် ရချိန်တွင် ထောင်ဝါဒါများ မဖြင်အောင် ကောက်ပြီး တတိုက်လုံးကို ဝေါ့ ဖတ်စေ ခဲ့ပါသည်။ ထောင်မှလွှာတ်ခါနီးတွင် အဒေါ်ဖြစ်သူ ကွယ်လွန်၍ ခြောက်နှစ်နီးပါး ကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အပြင်ထွက်ခွင့် ခေါ်ရခဲ့ပါသည်။ အပြန်တွင် အိမ်မှသတ်းစာတ်စောင်ကို ထောင်ဝါဒါအလစ်တွင် ကိုယ်တွင်ဝှက်၍ သယ်လာခဲ့ ပြီး တစ်တိုက်လုံးရှိ ဘဝတူအကျဉ်းသားများ ဖတ်စေပြီးမှ ဖျောက်ဖျက်လိုက်ရပါသည်။

အာဟာရချို့တဲ့ခြင်း၊ အပြင်လောကနှင့် အဆက်ပြတ်နေခြင်း၊ အနေအထိုင်ကျဉ်းကျပ် ဆင်းခဲ့ခြင်းများကြောင့် အချို့မှာ မှတ်ညာ၏ ချော်ယွင်းလာပါသည်။ ထို့ကြောင့် အကြောင်းအရာတရာ့ကို ပြန်ပြောင်းပြောပြရာတွင်ပင် တကိုမိန့် တကိုမိမတူကြတော့ပါ။ ဒုတိယကမ္မာစာတွင် နာမီအကျဉ်းစခန်းများမှ အကျဉ်းသားများ ကိုယ်၊ စိတ်ပို့မှုကြောင့် သားသမီးအမည်ပင် မမှတ်မိကြတော့သည့်အဖြစ်ကို သတိရမိပါသည်။

တတိကိုတည်း အတူတူနေခဲ့ရသည့် ကဗျာဆရာမ ဖော်မီးပင်မှာ ထောင်ထဲတွင် အာရုံခြော အားနည်းလာသောကြောင့် ခြေအောင်ခွဲချို့ လမ်းလျော်နေရပါသည်။ ထုံးစံအတိုင်း ထိရောက်သော ကုသမှုမျိုးမှရကြပါ။ နစ်စွဲချို့ လွတ်မြောက်ချိန်တွင် အခြားလွတ်လှများနှင့်အတူ အမျိုးသမီးထောင်တံ့ခါးဝမှ ခြေအောင်ခွဲချို့ ထွက်ခွာသွားသော အန်တိစိမ်းကို နောက်ဆုံး တွေ့လိုက်ရပါသည်။ အပြင်ရောက်ပြီး ကျေန်းမာရေးအခြေအနေ ပို့မိခိုးရွားလာကာ နောက်ဆုံး ကိုယ့်အကြောင်းကိုပင် အကုန်အစင် မမှတ်မိရှာတော့ကြောင့် ကြားသိရပါသည်။

၂၀၀၀ ပြည့်နှစ်တွင် ကျမဗတ္တု တထောင်လုံးကို အရေးပေါ် ဆေးသုတ်ပါသည်။ လိုအပ်သည့် သဘော်ဆေး၊ စတ်တံ့ခါး စသည်တို့အတွက် ငွေကြေးတတ်နိုင်သည့် အကျဉ်းသားများထံမှ (ပို့စီသာသာ) ကောက်ခံသဖြင့် ထောင်ဂဏန်း၊ သောင်း ဂဏန်းစသည်ဖြင့် အိမ်ကပေးနိုင်သူ့ ပေးကြရပါသည်။ ထောင်လည်ပတ်ရန် စရိတ်အဝေးကို အကျဉ်းသားများနှင့် ငွေးတို့၏ မိသားစုများက ပေးဆောင်ရသည့် ရယ်စရာဖြစ်ရပ်သည် မြန်မာပြည်အနဲ့။ အကျဉ်းထောင်များတွင် ဘာမျှမထူးဆန်းပါ။ ကြာလျှင် ကိုယ့်ကို ချုပ်နောင်ထားနိုင်စွာ၊ သော့ခလောက်ဖိုး၊ သံတိုင်ဖိုးကအစ ကိုယ်တိုင်ပေးရတော့မည်ဟု ပြောမိပါသည်။

ကျမဗတ္တု တိုက်ကိုလည်း အလားတူ ဆေးသုတ်ပြီး ပြုတော်ပေါက်များကို အပြင်မှ ကြည့်လျှင် ဘာမျှမမြင်နိုင်အောင် ထုံးသုတ်ထားပါသည်။ အရေးပေါ် ကိစ္စတစ်ခု အတွက် ပြင်ဆင်နေခြင်းဖြစ်မှန်း ရိပ်မိသော်လည်း ဘာမျိန်းတော့မသိရပါ။ တနေ့တွင် မူ တထောင်လုံးရှိအကျဉ်းသားများကို ကိုယ်နေသည့်အဆောင်အတွင်း ပုံစံထိုင်ခိုင်း သည်။ တတိကိုလုံးကိုလည်း အခန်းတိုင်းမည်သူမျှ အပြင်မထွက်ရတော့ဘဲ တံ့ခါးပိတ်လိုက်ပါသည်။ ငွေ့သည်လာကြည့်လျှင် အထဲမှအသံမထွက်ရဟု သတိပေးထားပါ

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

သည်။ တိုက်ထဲတွင် ချပ်နောင်ထားသော နိုင်ငံရေးအကျဉ်းသား လုံးဝမရှိကြောင်း တိုက်ခန်းများမှာ လူမရှိဘဲ သော့ခတ်ထားသည့် အဆန်းလွတ်များသာဖြစ်ကြောင်း လိမ့်ညာရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

အထဲမှလူများမှာ ပြုတင်းပေါက်များကို ထုံးသုတ်ထားသဖြင့် အပြင်ကို ဘာမျှ မဖြင့်ရပါ။ လူတစ်ယောက်လာသည်၊ ပြန်သွားသည့် ဆိုသည်ကိုသာ သိလိုက်ရပါ သည်။ နောက်ပိုင်းတွင် အခြားအကျဉ်းသားများ ပြန်ပြောပြသဖြင့် လာရောက်သည့် အထူးဧည့်သည့်မှာ အိုင်စီအာမီ (အပြည်ပြည်ဆိုင်ရာကြောက်မြေနိုင်ငံမတီ)မှ ဖြစ်ကြောင်း သိရပါသည်။ မည်သူနှင့်မျှ မတွေ့လိုက်ရဘဲ ထောင်ကို ကြည့်ရုံ ကြည့်သွားရဟန် တူပါသည်။

ထိုအချိန်တွင် ကျမှတို့မှာ တိုက်တွင်မရှိတော့ပါ။ အိုင်စီအာမီမလာမိုကပင် အမျိုးသမီးအကျဉ်းတိုက် နှစ်တိုက်စလုံးမှ နိုင်ငံရေးအကျဉ်းသားအချို့ကို အခြား တနေရာသို့ လျှို့ဝှက် ရွှေပြောင်းလိုက်ရာ ကျမှလည်း ပါသွားပါသည်။

ရွှေထားသည့် လျှို့ဝှက်နေရာတွင် ထောင် ၄၂ နှစ်ကျသည့် မသော်တာထွန်း ၇ နှစ်ကျသည့် မရမ်းကုန်းအမတ် ဒေါက်တာမေဝင်းမြှင့်တို့နှင့် အိုင်စီအာမီ မပြန်မချင်း အတူ နေ့ချုပ်ပါသည်။ မသော်တာမှာ အစိုးရဆန့်ကြင်ရေး စာရွက်များကို သူပိုင်သည့် မိတ္တာ။ အိုင်တွင် မိတ္တာ၍ ပေးသဖြင့် ၄၂ နှစ်ကျခြင်းဖြစ်ပြီး ကျမှတို့ချင်း တွေ့စ်က အသက် ၂၉ နှစ်အရွယ်သာ ရှိပါသေးသည်။ ထောင် ၂၈ နှစ်ကျလာသည့် မကြားကြားမာသည် သားသမီးများသည့် မိခင်ဖြစ်ပြီး ထောင်ဝင်စာမရှိသဖြင့် အခက်အခဲများနှင့် အသက်ရှင်နေရပါသည်။

မရမ်းကုန်းမြို့နယ်မှ လွတ်တော်ကိုယ်စားလှယ်ဒေါ်မေဝင်းမြှင့်နှင့် အတူနေခဲ့ရ သော်လည်း ကိုယ့်တိုက်ကိုယ် အသီးသီး ပြန်ရောက်သွားသည့်အချိန်မှစ၍ လူချင်း မတွေ့ရတော့ပါ။ သို့သော် သဘောကောင်းသော ဆရာတန်မတ္ထီးပီး သူ့ထောင်ဝင် စာထဲမှ စားနှပ်ရိက္ခာများကို ခွဲခြမ်း၍ ပို့ပေးရာမည်။ သူ့ထဲ မည်သည့်အရာများ ပြန်မပို့ပေးရန်လည်း မှာပါသည်။ ဒေါက်တာဒေါ်မေဝင်းမြှင့်သည် အခြားအကျဉ်းကျ လွတ်တော်ကိုယ်စားလှယ် အတော်များများနည်းတူ ယခုတိုင် မလွတ်သေးပါ။

နောက် လအနည်းငယ်ကြောပြီးနောက် အိုင်စီအာမီ အဖွဲ့တွဲ့ အင်းစိန်ထောင် သို့ ရောက်လာပါသည်။ နှစ်ပေါင်းများစွာအတွင်း ပြင်ပကဗ္ဗာမှ လူများများနှင့် ပထမ

ဆုံး ပြန်လည်တွေ့ဆုံးခြင်း ဖြစ်ပါသည်။ သူတို့ပြောပြ၍ အမေရိကန်သမ္မတဟောင်း ကနေဒါဒီယား ရွှေနာဂတ်ကနေဒါ ဂျီနီယာ လေယာဉ်ပုံပျက်ကျ၍ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ ရွှေးကောက်ပွဲတွင် ရေးချုပ်ဘုရား (ဂျီနီယာ) အရွေး မည့်အကြောင်း၊ ပြင်သစ်သမ္မတဟောင်း မီးထရောင်း ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါသည်။ အချို့သတင်းများမှာ နှစ်နှင့်ချီး၍ ကြောမြင့်ခဲ့ပြီဖြစ်သော်လည်း အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေသော ကျမှုမတို့အတွက်မူ အထူးအဆန်း ဖြစ်နေပါသည်။

၂၀၀၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် အိုင်စီအာစီ ဒုတိယအကြိမ် ပြန်ရောက်လာ သောအခါ အိုင်စီအာစီ ဆရာဝန် ဒေါက်တာအုံလုပ်ရုံးက သတ္တရာစ် ၂၀၀၀ တွင် ဖြစ်မည်ဟု ခန့်မှန်းထားသည်များ ဖြစ်မလာကြောင်း ပြောပြပါသည်။ ဘာကို ဆိုလို မှန်း ကျမှုမတို့ မသိကြပါ။ ထောင်မှုလွှတ်ပြီးမှ ကမ္မာတွင် ကယက်ရှိကြသွားသည့် Y2K ခေါ် ကျွန်းမြေတာနှင့်ပတ်သက်သည့် ပြဿနာကို ဆိုလိုမှန်း သိရပါသည်။ တကမ္မာလုံး ဟိုးဟိုးကျော်နေသော Y2K ကို ကျမှုမတို့ထောင်ထဲမှာ ဘာမျှမသိလိုက်ကြပါ။

ထောင်ထဲတွင် လေဝင်နည်းပြီး မှောင်ပိတ်နေသော အခန်းကျဉ်းတခုထဲတွင် တနှစ်ကျော်ကျော်၊ ထိအခန်းလောက် အသက်ရှုံးမကျပ်သော်လည်း အတန်အသင့် မောင်သော အခြားအခန်းကျဉ်းလေးတွင် ခြောက်လကျော် စသဖြင့် နေခဲ့ရပါ သည်။ ပထမအခန်းဆုံးလျှင် မှောင်မည်းနေသည့်အပြင် အသက်ရှုံးကျပ်လွန်းသဖြင့် လွန်စွာ နေရက်လျော်ပါသည်။ ကံခိုးသည်လား ကံကောင်းသည်လားမသိ၊ ထိမျှ ဒုက္ခရောက်လျော်သည့် အခန်းကျဉ်းလေးထဲတွင် ကျမှု မသေခဲ့ပါ။

ဆေးဝါးချို့တဲ့မှုကြောင့် နေမကောင်းဖြစ်လျှင် ဖြေရှင်းကြရသည့် အထိရောက်ဆုံး နည်းမှာ မပျောက်မချင်း အောင့်ခံနေဖို့သာ ဖြစ်ပါသည်။ မူးဝေလာလျှင်လည်း လျှော့နေလိုက်၊ သက်သာလာလျှင်လည်း ပြန်ထိုင်နေလိုက်၊ ဂိုလ်လက်လှပ်ရှားချင်လျှင် ၇ ပေ၊ ၉ ပေ အခန်းအတွင်း ခေါက်တွဲခေါက်ပြန် လမ်းလျှောက်နေဖို့သာရှိသည်။

ကျမှုထက်အရင်စော၍ လွတ်မြောက်သွားသည့် သူငယ်ချင်းမတစ်ဦးမှာ တွေ့သွားလိုလ် ဆက်တက်ဖို့ကို မည်သို့မျှ ဖြောင့်ပျော်မရတော့ပါ။ ထောင်ထဲတွင် ၈ နှစ် နီးပါး ပင်ပန်းဆင်းရဲစွာ နေခဲ့ရသဖြင့် အာရုံစွာစည်းမူအား ပျက်ယုံးကာ စာတစ်အုပ် ပင် ဆုံးအောင် မဟတ်နိုင်တော့ကြောင်း သိရပါသည်။

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသာများ

ထောင်မှ လွတ်မြောက်လာပြီးနောက် ကောင်းကင်တွင် နေထွက်လာသည့်
မြင်ကွင်း၊ နေလုံးနီနီကြီး ဝင်တော့မည့်မြင်ကွင်း စသော လောကအလှအပများကို
ကျေမတွေရလျှင် တိက်ခန်းကျင်းလေးထဲမှနေ၍ အုတ်ရိုးကိုသာ လှမ်းမျှော်နေရရှာမည့်
ထောင်ထဲတွင်ကျနိုင်ခဲ့သည့် ဘဝတူများကို သတိရမိပါသည်။ ||



နောက်ဆက်တွဲ - ၇

ပယုယုလှိုင်နှင့် ဆက်သွယ်ပေးမြန်းခြင်း

၂၀၀၀ ပြည့်နှစ် ဇွန်လလယ်တွင် မယုယုလှိုင်သည် တန်သီာရီတိုင်း၊ ကော့သောင်းမြို့နေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ထိုအချိန်က မယုယုလှိုင် တွင် ကိုယ်ဝန် လေးလ ရှိနေသည်။ ကော့သောင်းမြို့၏ တဖက်ကမ်း ထိုင်းနှင့်၊ ရနောင်းမြို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေသော ခင်ပွန်းဖြစ်သူ ကိုစီးမိုးအား ဖမ်းဆီးလိုသဖြင့် မယုယုလှိုင်အား ဓားစာခံအဖြစ် ထိန်းသိမ်းခဲ့ ခြင်းဖြစ်သည်။ ထိုသို့ ထိန်းသိမ်းထားချိန်တွင် ခင်ပွန်းသည် ကိုစီးမိုးအား လည်း ထောက်လှမ်းရေးတို့က လူလွှာတို့ ဆက်သွယ်ခဲ့သည်။ ပြန်မာနိုင်ငံ ဘက်သို့ပြန်လာပါက နေ့းသည်အား ပြန်လွှာတိပေးမည် စသည်ဖြင့် ကမ်းလှမ်းခဲ့သည်။ သို့သော် နှစ်ကြိမ်တိုင် အကျဉ်းကျခဲ့ဖူးသော ကိုစီးမိုးက မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်လာခဲ့ခြင်းမရှိပါ။ နောက်ဆုံးတွင် မယုယုလှိုင်အား အာကာ ပိုင်များက ထောင် နှစ်နှစ်ချလိုက်သည်။ ထို့ကြောင့် အကျဉ်းကျနေစဉ် ရင်သွေးကျယ်အား ခက်ခက်ခဲ့ခဲ့ မွေးဖွားခဲ့ရသည်။

မြန်မာနိုင်တို့အမျိုးသမီးနှင့်ရေးအကျဉ်းသာများ

ဘယ်သူတွေ လာဖမ်းသလဲ၊ ဘယ်လို မေးမြန်းစစ်ဆေးခံခဲ့ရသလဲဆိတာ ပြောပြုပါ။
ရဲထောက်လှမ်းရေးက ဖမ်းတယ်။ သူတို့ လေးယောက်လာတယ်။ ဖမ်းတယ်လို့
တော့ မပြောဘူး။ မင်းရဲ့ယောက်ဗျားဆီက စာလာတယ်၊ လာယူပါလို့ ပြောတော့
ကျမလည်း လိုက်သွားတယ်။ သူတို့ရုံးကိုရောက်တော့ နှင့်ကို မေးစရာရှိလို့ ခေါ်လာ
တာလို့ပြောတယ်။ နှင့်ယောက်ဗျား ဘယ်သွားသလဲ၊ ဘာလုပ်သလဲ အစုံမေးတယ်။
ပန်းရုံလုပ်တယ်လို့ ကျမကပြောတယ်။ အီမေထောင်ကျတာ သုံးလ ရှိပြု၊ ပန်းရုံသွား
လုပ်တယ်လို့ ပြောပေမယ့် သူတို့မယုံဘူး၊ နိုင်ငံရေးလူပိရှားမူ ရှိမရှိ အမျိုးမျိုး
လွန်ပတ်ပြီးမေးတယ်။ မင့်ယောက်ဗျားမှာ နောက်အီမေထောင် ရှိနေပြီထင်တယ်။
ဒါကြောင့် မင်းကိုထားခဲ့တာဖြစ်မှာပေါ့လို့လည်း ပြောတယ်။ ကျမစိတ်ထဲမှာ တမျိုး
ဖြစ်သွားအောင်ပြောကြတယ်။

မယုယုလှိုင်ကို စစ်ဆေးတဲ့လူတွေထဲမှာ အမျိုးသမီးတွေပါသလား။

ပါဘူး။ စစ်တဲ့လူက ကျမကို လာဖမ်းတဲ့ လေးယောက်ပါ အတူတူပါ။ အမျိုးသား
တွေချည်းပါ။ ခကာခကာ နေ့ရောညရော စစ်တယ်၊ မေးတာလည်း အစုံပါ။ ကျမလည်း
တခါန္တတခါ အပြောကြအောင် ကြိုးစား ပြနောရတယ်၊ မြန်မြန်ပြီးသွားအောင်လို့။
ဒါပေမယ့် အဲဒီလိုမေးနေတာ စုစုပေါင်း ခန့်ခွဲရက်ကြောတယ်။ ညာဆိုရင် ကော့သောင်း
(မြို့)အချုပ်ထဲမှာပဲ စစ်တယ်။ နေ့လည်ဆိုရင်တော့ အချုပ်ထဲကနေ ထုတ်သွားတယ်။
ကော့သောင်းကမ်းနားက သူတို့ရုံးကို ဆိုင်ကယ်နဲ့ တင်ခေါ်သွားတယ်။ အဲဒီမှာ
စစ်တယ်။

သူတို့မေးတဲ့မေးခွန်းတွေ ပြောနေရတွေ့န်း အရှိုက်ခံရသေးလား။

အရှိုက်တော့ မခံပါဘူး။ ရှိက်မယ်ဆိုရင်တော့ ရှိက်တဲ့လူက သုံးယောက်
လောက်ရှိတယ်။ သူတို့က ရှိက်ဖို့ပြင်တယ်။ ကျမက ကိုယ်ဝန်ရှိနေတော့
ထောက်လှမ်းရေးထဲက တယောက်က တားတယ်၊ ပေးမရှိက်ဘူးလေ၊ မရှိက်နဲ့လို့
တားထားတယ်။ ဒါကြောင့်အရှိုက်မခံရဘူး။ ဒါပေမယ့် အနိုင်ကျင့်တာမျိုး ရှိတယ်။
ကျမကို အငတ်ထားတယ်။ ပထမပိုင်းမှာ ရေမတိုက် အစာမကျွေးသဲ မေးခွန်းတွေပဲ
မေးတယ်။ နောက်ရက်တွေမှ နည်းနည်းပဲ ကျွေးတယ်၊ အီမေက ထမင်းဟင်းလာပို့

လည်း သူတို့ ပေးမထိုက္ခား၊ လက်မခံဘူး၊ ယူမလာနဲ့လို့ အီမိုက်ပြောတယ်။ အချပ်ကျ နေတဲ့ တခြားလူတွေက ကျမကို သနားလို့ နိုးပြီးတော့ ကျွေးကြတယ်။ ထမင်းက နည်းနည်းဖြူတယ်၊ ဟင်းကတော့ ပကို ပြုတ်ထားတဲ့ဟင်းပဲ့၊ တယောက်ကို ဝါးပါ တတဲ့ပေးတယ်။ ကျမကို အမိန့်ချတဲ့ အချိန်တုန်းက ကော့သောင်းမြို့မှာ ထောင်ဆောက်နေတုန်းပဲ့၊ ဒါကြောင့် ထောင်ကျေတဲ့အမျိုးသမီးတွေကို မြတ်ထောင်ကို ပို့တယ်။

စစ်ကြောရေးပြီးတော့ ဘာဆက်ဖြစ်လဲ။

(ထိုင်းနိုင်ငံ၊ ရန်ကျင်းမြို့ကန်) ကော့သောင်းကို ခိုးကူးမှု (တရားမဝင် နိုင်ငံ ဖြတ်ကျော်မှု ပုဒ်မ ၁၃-၁)နဲ့ ရုံးတင်တယ်။ ထောင် နှစ်နှစ်ချလိုက်တယ်။ အယူခံတင် လို့ရတယ်ဆိုလို့ အီမိုက် အယူခံတင်ဖို့ လုပ်ပေးတယ်။ တပတ်လောက်ကြောတော့ မြတ်ထောင်ကို ပို့လိုက်တယ်။

မြတ်ထောင်မှာ ဘယ်လို့ နေထိုင် စားသောက်ခဲ့ရတယ်ဆိုတာ နည်းနည်းပြောပြ ပေးပါ။

အဝတ်အစား သုံးစုံပေးတယ်။ အိုင်စို့ ခေါင်းအုံးတော့ မပေးဘူး။ စောင်တထည် ပေးတယ်။ အရင်တုန်းကဆိုရင် လူတယောက်ကို စောင်နှစ်ထည်ပေးတယ်တဲ့။ ကျမ ရောက်တော့ တထည်ပဲပေးတော့တယ်။ နှစ်ထည်ရှိရင်တော့ ပိုအဆင်ပြေတာပဲ့။ တထည်ကိုခြင်း၊ တထည်ကို ခြံ့လို့ရတာပဲ့။ ထမင်းက နီရဲနေတဲ့ထမင်း၊ ပဲပြုတက လည်း မည်းနေတာပဲ့၊ ဝါးပါကလည်း နံတယ်၊ စားလို့ကို မရဘူး၊ ဒါပေမယ့် မရှိတော့ လည်း ဒါကိုပဲ စားရတာပေါ့လေ။ လူတွေကတော့ တော်တာများတယ်။ အီမိုက်လာတဲ့ လူတွေကတော့ စားစရာသောက်စရာရှိတော့ သူတို့ပေးမှ တခြားလူတွေ စားရတာ ပဲ့၊ အီမိုက်ပေးတာဆိုပေမယ့် တချို့ပစ္စည်းတွေ ကျမတို့ဆီ မရရောက်ဘူး။ (ထောင် အာဏာပိုင်တွေက) သိမ်းတယ်၊ စားစရာဆိုရင်လည်း နှိုက်ထားကြတယ်။

ထောင်ထဲမှာ မယုယုလိုင်ရဲ့ ကျွန်းမာရေးအကြောင်းနှင့် ဘယ်လို့ရှိလဲ။

ကျမက တခါ်တလေတော့ နေမကောင်းဖြစ်တယ်။ ဒီလိုပဲ များလိုက်၊ သက်သာ လိုက်ပဲ။

မြန်မာနိုင်ငံရှိအမျိုးသမီးနှင့်ရေးအကျဉ်းသာများ

ဆေးကုပေးသလား။

ဆေးက အနာနဲ့ပတ်သက်တဲ့ ဆေးပဲပေးတယ်၊ လိမ်းဆေးပဲ ရှိတယ်၊ သောက် ဆေးမရှိဘူး။

ထောင်ထဲရောက်တော့ တခြားလူတွေနဲ့ အဆင်ပြုသလား။ ဘာတွေ ကြံ့ရသေးလဲ။

ပြုပါတယ်၊ ကျမအမှုအကြောင်းကို ရှင်းပြတော့ သူတို့ကအဲ့ထဲကြတယ်။ ကျမ ကိုလည်း အားပေးကြပါတယ်။ နယ်ကျော်မူ (ထိုင်းနိုင်ငံဘက်သို့ တရားမဝင် သွားရောက်မှု)နဲ့ ထောင်သုံးနှစ်ကျေနေတဲ့ အမျိုးသမီးတယောက်ဆိုရင် သိပ်သနားဖို့ ကောင်းတယ်။ ကျမလိုပဲ ကိုယ်ဝန်နဲ့ ထောင်ကျေလာပြီး ထောင်ထဲမှာပဲ ကလေးမွေး တယ်။ ကျမမီးဖွားတဲ့အချိန်ထဲ သူ့မှာ နဲ့သိပ်မထွက်ဘူး။ ကလေးက ခြောက်လသား ဖြစ်နေပြီ၊ ပိုန်သေးသေးလေးပဲ။ ရန်ကုန်ကဆိုတော့ ထောင်ဝင်စာလည်းမရှိ၊ ပိုက်ဆံ လည်းမရှိဘူး ဒါကြောင့် ဘယ်သူမှုလည်း ဂရမဖိုက်ကြဘူး။ ကလေးက ညဖက် နဲ့ဆာ လာရင် တအားငါ့တယ်။ တဆောင်လုံး ညံနေတာပဲ၊ တခြားလူတွေက မကူညီတဲ့ အပြင် စိုင်းဆူကြတယ်။ အဲဒါနဲ့စိတ်ညှစ်ပြီး သူ့ကလေးကို သူသတ်ဖို့ ခကေခဏ ကြိုးစားတယ်လော့၊ ဒါကို ထောင်မှုမကသိသွားတော့ တုတ်နဲ့လေးပါးချက် တအားပဲ ရိုက်တယ်။ ကလေးကို နဲ့လူးပေးဖို့တော့ မစဉ်းစားဘူး။ ကျမက မီးဖွားပြီး သုံးလေးရက် မှာပဲ နဲ့ထွက်တယ်၊ နေ့ဘက်ဆိုရင် သူ့ကလေးကို ကျမနဲ့ကို မျှတိုက်လို့ရသေးတယ်။ ညာက်ကျတော့ ကျမက အပေါ်ထပ်မှာအိပ်ရပြီး သူက အောက်ထပ်မှာ အိပ်ရတယ် ဆိုတော့ သူ့ကလေးက ညဖက် နဲ့မဖို့ရပြန်တော့ ငါ့ပြန်တာပေါ့။

အလုပ်လုပ်ရသလား။

လုပ်ရတာပေါ့ သန်းရှင်းဓရေးလုပ်ရတယ်၊ ဆေးပိုင် လိပ်ရတယ်၊ မိဇ္ဈာဒ္ဓရတယ်။ ပင်ပန်းလွန်းလို့ တချို့လူတွေ မလုပ်နိုင်ကြဘူး။ မိဇ္ဈာဒ္ဓတယ်ဆိုတာက ဓာတ်ဆီ ပေပါ့ပုံးကို ထက်ပိုင်းဖြတ်ထားတာရှိတယ်။ အိမ်သာတက်တဲ့အခါ ကော်ခွက်ထဲကို J ကျပ်တန် ကြွော်ကြွော်အိတ်ထည့်ပြီး အဲဒီအထဲ သွားရတယ်။ ပြီးရင် အဲဒီအိတ်ကို စည်ဗိုင်းထဲ သွားပစ်ရတယ်။ အိတ်ကိုတော့ ဒီလိုပဲ ဝယ်ထားရတာပေါ့ မြှေတ်ထောင် ကို မရောက်ခင်ကတည်းက သူများတွေက သတိပေးလို့ ဆောင်ထားရတာပေါ့။

အဲဒီပေပါပုံးတွေကို အပေါ်ထပ်ကနေ သယ်ရတယ်၊ သွားသွန်ရတယ်၊ စိတ်ညွှန်တာပဲ့၊ ပင်ပန်းလွန်းလို့၊ အပြစ်မရှိဘဲနဲ့လည်း ဖမ်းဆေးတယ်၊ ဖမ်းပြီးတော့ ခိုင်းဆေးတယ် ဆိုတော့။ တခြားလူတွေကိုလည်း ခိုင်းပါတယ်။ ပေပါပုံးက လေးလွန်းလို့၊ တယောက် တည်း မသယ်နိုင်ဘူး၊ နှစ်ယောက်သယ်ရတယ်၊ အပေါ်ထပ်ကနေ အောက်ထပ်ကို။

(ထောင်က) ထွက်လာခါနီးအထိ၊ ကလေးမွေးကာနီးအထိ လုပ်ရတယ်။ သုံးယောက်တာဆိုင်းနဲ့ လုပ်ရတယ်၊ တပတ်လုပ်၊ တပတ်နားရတယ်။ သုံးယောက် လုပ်ရတာဆိုတော့ တယောက်ကထိုင်နေရင် သိသာတယ်၊ နှစ်ယောက်ပဲကျန်တယ်၊ ဒါကြောင့် ထိုင်လို့မရဘူး၊ ကိုယ်ဝန်ရှိလည်း နည်းနည်းပါးပါး လုပ်နိုင်သလောက်လုပ် ဆိုပြီး ခိုင်းတယ်၊ ဒါကြောင့် လုပ်ရတာပဲ့။ မွေးကာနီး သိမ်မနိုင်းတော့ဘူးဆိုပေမယ့် နည်းနည်းတော့ လုပ်ရတာပဲ။ ဆေးလိပ်၊ ဆေးပေါ့လိပ် လိပ်ရတယ်။

ဆေးပေါ့လိပ်က ဘာတံဆိပ်လဲ၊ တနေ့ကို ဘယ်လောက် လိပ်ရသလဲ။

တံဆိပ်မမှတ်မိဘူး။ လိပ်တာကတော့ တနေ့ကို နှစ်ရာ၊ သုံးရာလိပ်ရတယ်။ လိပ်နေတဲ့သူတွေနဲ့ ဂိုင်းလုပ်ရတာပဲ့၊ ထိုင်နေလို့မရဘူး၊ ထိုင်နေရင် တန်းစီးတွေက ပြောတယ်။ ဝန်ထမ်းတွေကတော့ အပြစ်ထွက်တာများတယ်၊ ဝန်ထမ်းတွေက အမြဲ မရဘူး၊ တန်းစီးတွေက အကျဉ်းမကောင်းဘူး၊ ကျမ်းများတော့ မရှိပါဘူး၊ တခြားလူ့ကို ရိုက်တယ်၊ ခိုင်းတာမလုပ်ရင် ရိုက်တယ်။

တချို့ငွေပေါ့တဲ့လူဆို မလုပ်ဘူး၊ ပိုက်ဆံပေးတယ်၊ သုံးထောင်လေးထောင်ပေးတယ်၊ မြန်မာငွေမဟုတ်ဘူး၊ ဘတ်ငွေ၊ အဖွားကြီးတယောက်၊ အဲဒီအဖွားကဆိုရင် (နယ်စပ်နဲ့ကုန်ကူးတော့) ဘတ်ပဲ ကိုင်တယ်။

အမှိုက်လည်း ကောက်ရတယ်၊ ဆေးလိပ်ပို့ ပစ်ချွေသားရင် လိုက်ကောက်ရတယ်၊ ဝန်ထမ်းတွေ ဘာပစ်ချေမလဲ လိုက်ကြည့်နေရတယ်၊ အမှိုက်ကျလို့ မကောက်ရင် ထိုင်ထ ဝါးခါလုပ်ရတယ်။ ရန်ဖြစ်တဲ့လူတွေကို တိုက်ပိတ်တယ်၊ တိုက်ထ ပိတ်ထားတယ် တယောက်ကို၊ အဲဒီအချို့မှာ နောက်တယောက်ကို ပါးရိုက်တယ်၊ သွေးထွက်တဲ့အထိ တအားရိုက်တယ်၊ အရိုက်ခံရတဲ့လူက ဆတ်ဆတ်လူးနေတာပဲ၊ နာလွန်းပို့။

မြန်မာနိုင်မြို့ဖွားတော် အမျိုးသမီးနှင့်ရေအကျဉ်းသားများ

မယုယုလှိုင်မီးဖွားတော် ထောင်ဝန်ထမ်းတွေက ဘယ်လို ကူညီသလဲ။

ထောင်က ဘာမှ မကူညီဘူး၊ ထောင်ကျနေစဲ့ အမျိုးသမီးတွေကပဲ ကူညီတယ်၊ သူတို့ကိုလည်း ပိုက်ဆံပေးရတာပေါ့၊ ပိုက်ဆံရှိရင် ၅၀၀ ပေးရတယ်။ စားစရာနဲ့ ပစ္စည်းတာမျိုးမျိုးပေးလည်း ရပါတယ်။ ကျမှ ထောင်က ပြန်လွှတ်တော် သူတို့အတွက် ပစ္စည်းနည်းနည်းသွားဝယ်တယ်၊ သူတို့ကို ပြန်သွားတွေ့ပြီး လက်ဆောင် ပြန်ပေးလိုက်တယ်။

ကလေးအတွက် အနှစ်းတွေ ဘယ်ကရသလဲ။

ဘယ်သူမှ မပေးပါဘူး၊ ကိုယ့်မှာရှိတဲ့လုံချည်ကိုပဲ ဖြေပြီး သုံးရတာပေါ့။ ကလေးနှုတိကိုမယ်ဆိုတော့ နှဲ့မထွက်ဘူး၊ နှဲ့ထွက်အောင် ဟင်းခါးသောက်မယ်ဆိုတော့ လည်း ပေးမချက်ဘူး၊ ဘယ်လို လုပ်ရသလဲဆို ကျမှ ဟင်းရည်ထဲကို ငရ်ပောင်းမှုနဲ့ ထည့်သောက်ရတယ်။

အိမ်က လာမတွေဘူးလား။

မြိုတ်ထောင်ကိုရောက်တော့ မလာဘူး၊ ဝေးလွန်းလို့ လာမတွေနိုင်ကြဘူး။ ငွေတော့ပို့တယ်။ ပို့ပေမယ့် ကုန်တာပါပဲ၊ ငွေက အသုံးမခံပါဘူး။ ထောင်ကလည်းတဝက်ယူတယ်။ ခဏေလေး ကုန်တာပဲ။

ထောင်ထဲမှာ ရေချိုးတဲ့အကြောင်းလည်း ပြောပြပါ့။

ရေချိုးရင် ခွက်အသေးနဲ့ လေးခွက်ပဲ ချိုးရတယ်။ ချိုးလို့ ဘယ်လောက်ပါမလဲ၊ တခါတေလေ ရေရှားတဲ့အချိန်ဆိုရင် ချိုးရတာ ဒုက္ခပို့ရောက်တယ်၊ သုံးခွက်ပဲရတယ်။ အဝတ်လျှော်ရတာ ပိုဆိုးသေးတယ်။ လျှော်ပို့ရေမရှိတော့ သူများရေချိုးရင် သူတို့ကိုယ်ပေါ်ကဗျလာတဲ့ရေကို ခံပြီးလျှော်ရတယ်။ ကလေးအနှစ်းလျှော်လည်း အဲသလိုပဲ လျှော်ရတယ်။ ထောင်မှူးမရေချိုးတော့ ကျမှ ကလေးအနှစ်း တခါသွားလျှော်ဖူးတယ်၊ ရှုံးမနေတော့ဘူး၊ သူ့ကိုယ်ပေါ်က ကျလာတဲ့ရေနဲ့ လျှော်တာပါ။ ကျမှကို ဆဲလွှတ်တယ်။ ဆတာ ခိုက်မီးကြမ်းပဲ။ ပေးမလျှော်ဘူး။

သူချိုးတော့ရော လေးခွက်ပဲလား။
သူကတော့ ပေါပေါချိုးတာပေါ့။ ကျမတို့ကတော့ တယောက် လေးခွက်ပေါ့။

အိုင်စီအာစီ (အပြည်ပြည်ဆိုင်ရာကြက်မြန်အဖွဲ့) အဖွဲ့ကို သိသလား။
မသိဘူး။

ထောင်ကပြန်လွတ်လာတော့ ဘာဆက်ဖြစ်လဲ။
ကျမ အိမ်ပြန်ရောက်တယ်၊ ဒါပေမယ့် အိမ်မှာမနေတော့ဘူး။

ထောင်ကပြန်လွတ်လာပြီး၊ အိမ်မှာ ဘာကြောင့် ဆက်မနေသလဲ။
ထောက်လျမ်းရေးတွေက အိမ်ကို အမြဲလာကြည့်တယ်။ ကျမကိုဖမ်းတဲ့ ထောက်
လျမ်းရေးတွေပဲ။ မေးခွန်းတွေ မေးတယ်၊ အိမ်ကိုလာပါများ၊ မေးပါများတော့ ကြောက်
လာတယ်။ ဒါကြောင့်ထွက်ပြီးရတယ်။ အိမ်ကလည်း မြန်မြန်ပြုခိုင်းတယ်။

ထောင်ကျတာနဲ့ပတ်သက်ပြီး ဘာပြုစရာရှိသေးလဲ။
မါးလခွဲအကြောမှာ အယူခံနိုင်ပေါမယ့် ချက်ချင်းမလွတ်ဘူး၊ ခြောက်လပြည့်တဲ့
အထိ ဆက်နေရသေးတယ်၊ မွေးပြီး ဆယ်ရက်ကြောမှ လွတ်တယ်။ လျှော့ရက်မရဘူး။



ဖို့အေးအကျဉ်းချွဲ့မံရာတို့ ရှိခိုးထားသော့

နောက်ဆက်တွဲ - ၈

အင်စိန်အကျဉ်းထောင်တွင် အကျဉ်းကျခဲ့သော ဒေါရင်ရင်မေ (ခေါ်) ဒေါ်ဘာဇာ

အတွေ့အကြုံများ

ဒေါရင်ရင်မေ (ခေါ်) ဒေါ်ဘာဇာသည် ပြိုတိသျေသံရုံးတွင် အလုပ်လုပ်ကိုင် စဉ် အကိုလိပ်စကားပြောသင်တန်းများ အရှိန်ပိုင်းဖွင့်လှစ်သင်ကြားခြင်း၊ မေအောင်စိုး ဟူသော ကလောင်အမည်ဖြင့် လစဉ်ထုတ်မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားခြင်းများ ပြုလုပ်ခဲ့သည်။

ဒေါရင်ရင်မေသည် မြန်မာပြည်ဆိုင်ရာ သတင်းအချက်အလက်များကို ပြိုတိသျေသံရုံးအရာရှိ များသို့ ပေးပို့ခဲ့သဖြင့် မြန်မာအာဏာပိုင်များက မကြာခဏ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ရန်ကုန်မြို့ ပြိုတိသျေသံရုံးတွင် စွန်းထွက်အနစ်နာခံ၍ တာဝန် ထမ်းဆောင် ခဲ့သဖြင့် ၁၉၉၇ မတဲ့လ ၁၃ ရက်နေ့တွင် ပြိုတိန်ဆိုင်း အဲလီဒောက်ဘုရင်မ ကြီးက ဒေါရင်ရင်မေအား Most excellent Order of the British Empire (OBE) ဂုဏ်ထုံးဆောင်ဆုံးမြို့မြို့ခဲ့သည်။ ထိုစဉ်က စစ်အစိုးရ သတင်းစာများ ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်တီကိရိက်ခဲ့သည်။

ယခုအခါ ပြိုတိန်ဆိုင်း၊ လန်ဒန်မြို့ရှိ ဘိဘီဒါအသံလွှင့်ဌာန (မြန်မာပိုင်းအစီအစဉ်)တွင် သတင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရှိအပျို့သမီးနိုင်ငံရေးအကျဉ်းသားများ

ဒေါ်ရင်ရင်မေသည် ရန်ကုန်မြို့ရှိ မြတ်သွယ်ရုံးတွင်လည်း ပြန်ကြားရေး အရာရှိ (Information Officer) အဖြစ် တာဝန်ယူခဲ့သည်။ မြန်မာနိုင်ငံရေး အခြေအနေ များကို စုဆောင်ခြင်း၊ သက်ဆိုင်ရာသံရုံးတာဝန်ခံသို့ အစီရင်ခံ တင်ပြခြင်းတို့ကို လုပ်ကိုင်စဉ် ၁၉၉၉/၉၀ တွင် စစ်ဆောက်လျမ်းရေးတို့က ဒေါ်ရင်ရင်မေအား အကြိမ်ကြိမ် ဖမ်းဆီး စစ်ဆေးခဲ့သည်။

သံရုံးအရာရှိများအား မည်သည့်သတင်းအချက်အလက်များ ပေးပို့အစီရင်ခံ ထားသည်ကို သိလိုသဖြင့် ဖေးမြန်းစစ်ဆေးခြင်းဖြစ်သည်။ ရင်းတို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆွဲဆောင်ခြင်း၊ ပိအားပေးခြင်းများကိုလည်း ကြံ့တွေ့ခဲ့ရသည်။

၁၉၉၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စစ်အစိုးရခေါင်းဆောင်တိုးဖြစ်သည့် ဗိုလ်ချုပ် ခင်ညွှန်(ယခု စစ်အစိုးရဝန်ကြီးချုပ်) က အပျိုးသားမီကရေးအဖွဲ့ချုပ် ခေါင်းဆောင် တိုးထံ စာတတောင် ပေးပို့ခဲ့သည်။ စာတွင် အဖွဲ့ချုပ်၏ နိုင်ငံရေးလုပ်ရှားမှုများကို ဟန့်တားပိတ်ပင်သည့် အကြောင်းအရာများ ပါဝင်သည်။ နောက်ပိုင်းတွင် ထိပေးစာ အား ပြင်ပသို့ ပေါက်ကြားစေသည့်ဟုဆိုကာ စစ်အစိုးရက အဖွဲ့ချုပ်ခေါင်းဆောင် အများအပြားကို ဖမ်းဆီးခဲ့သည်။

ဒေါ်ရင်ရင်မေအား အဆိုပါပေါက်ကြားမှုတွင် ပါဝင်သည့်ဟုဆိုကာ ၁၉၉၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့၊ ညာတွင် ဖမ်းဆီးခဲ့သည်။ သုံးရက်အကြား (နိုဝင်ဘာ ၁၉ ရက်နေ့) တွင် အင်းစိန်အကျဉ်းဆောင်အတွင်းရှိ စစ်ခုံရုံးသို့ ပို့ဆောင် စစ်ဆေးခြင်းခံရသည်။ ထိနေ့တွင်ပင် အမှုအား စီရင်ဆုံးဖြတ်ခဲ့သည်။ စီရင်ချက်မှာ ထောင် သုံးနှစ်ဖြစ်သည်။

စီရင်ချက်ချုပြီးနောက် အကျဉ်းဆောင်သို့ရောက်လာသော လူသစ်များအား ထားရှုရာ ပုံစံခန်းသို့ ဒေါ်ရင်ရင်မေအား ပို့ဆောင်လိုက်သည်။ ပုံစံခန်းနှင့်ပတ်သက်၍ ဒေါ်ရင်ရင်မေက နိုင်ငံရေးလုပ်ရှားမှုကြောင့် ထိန်းသိမ်းခံခဲ့ရသော ကျောင်းသူတိုး အား အောက်ပါအတိုင်း ပြောပြသည်။

“ထောင်ချုပြီးတစ်ရက်နှစ်ရက်နေတော့ ပုံစံခန်းပို့တယ်။ တအားညွှန်ပတ်နံစော့ နေတော့ တစ်ညွှန်းအပိုင်လို့မရဘူး၊ နစ်ရက်ဆက်တိုက်ပို့တယ်။ နစ်ညွှန်းငတ်တုတ် ထိုင်နေရတယ်။”

ဒေါ်ရင်ရင်မေသည် ဖမ်းဆီးခံရစဉ်က ကိုယ်ဝန်ရှုနေသည်။ သို့သော်လည်း အင်းစိန်ထောင်သို့ ရောက်ရှိပြီး ရက်အတန်ကြောမှ ကိုယ်ဝန်ရှုနေကြောင်း သတိထား မိခဲ့သည်။ ထိုသို့သိရှိခိုင်တွင် လွန်စွာ တုန်လှပ်သွားသည်။ အင်းစိန်ထောင်၏ ဆိုးဝါး လှသော အခြေအနေများအာကြားတွင် ကိုယ်ဝန်ဆောင်တိုး ရင်ဆိုင်ရမည့် အခက်အခဲများကို တွေးတော်မိသဖြင့် တုန်လှပ်သွားခြင်းဖြစ်သည်။ ထိုအချိန်တွင် ဒေါ်ရင်ရင်မေသည် အသက် ဂုဏ်ရေးမြို့ဖြစ်သည်။

ထိုသို့ကိုယ်ဝန်ဆောင်နေစဉ်တွင်လည်း စစ်ထောက်လှမ်းရေးများက မကြောခေါ်ပူဇ္ဈာစ်ဆေးလေ့ရှိသည်။ ထိုကြောင့် အင်းစိန်ထောင် အမျိုးသမီးထောင်များဖြစ်သူ ကပင် “ရှင့်ကို ထောင်လည်းချဖြီးပြီပဒေါနတာရယ်၊ ဘာကြောင့် စစ်ကြောရေး ကောက် ခေါ်နေတာလု” ဟု ပေးမြှင့်ဆုံးသည်။

ကိုယ်ဝန်ရှင့်မာသည့်အချိန်တွင် အလွန်ပူပြုးသည့်နွေရာသီဖြစ်ခြင်း သောက်ရေ ချိုးရော အနည်းငယ်သာ ရရှိခြင်း၊ အစားအသောက် ညွှံဖျိုးခြင်း စသည့် အခက်အခဲ မျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုကြောင့် သွားဖွားသည့်အခါ အကျဉ်းထောင်ပြင်ပ ရှိဆေးရုံတွင် မွေးဖွားလိုကြောင်း ထောင်ဆရာဝန်အား မေတ္တာရပ်ခံခဲ့သည်။

ဘဒ္ဒော ခုနှစ် စွဲနှစ်လ ၂၃ ရက်နေ့ ည ၂ နာရီတွင် စတင်၍ ပိုက်နာလာသည်။ ည ၁၂ နာရီခန့်တွင် အလွန်အမင်း ပိုက်နာလာသဖြင့် အကျဉ်းကျေနေသော နိုင်ငံရေး သမားများက ထောင်အာကားပိုင်များအား သတင်းပို့ခဲ့သည်။ တာဝန်ရှုံးသူ အဆင့်ဆင့်အား အကြောင်းကြားပြီးနောက် ည ၂ နာရီ ၃ နာရီတွင် အကျဉ်းထောင် ဆရာဝန် ရောက်လာသည်။ မကြောမိ မွေးတော့မည်ဖြစ်ကြောင်း ငင်းက မှတ်ချက်ချ သည်။ ထိုနောက် အကျဉ်းထောင်အပြင်ဘက်ဆေးရုံးပို့ပို့ရန် စီစဉ်ကြသည်။ ပိုက်နာ သဖြင့် လူးလိမ့်နေသော ဒေါ်ရင်ရင်မေသည် ထောင်အပြင်ဘက်ဆေးရုံးသို့ သွားရောက် ခွင့်ရရန် စာရွက် ၁၁ ရွက်တွင် လက်မှတ်ထိုးရသည်။ ထောင်ဆရာဝန်က “ခင်ဗျား တစ်ခုခုဖြစ်သွားရင် ကျနော်တို့မှာတာဝန်ရှိတယ်၊ အင်းစိန်(မြို့နယ်)ဆေးရုံကို သွားတာ ၁၅ မီနဲ့မကြောဘူး ဘာမှတ်တ်မယူနဲ့” ဟု ဆိုသည်။

သို့သော်လည်း မနက် ၅ နာရီ ထောင်ဗူးဝ (ထောင်တခါးမကြီး) ဖွင့်သည့်အချိန် မှ ဆေးရုံထို့ ပို့ဆောင်ခဲ့သည်။ ဆေးရုံထို့ ပို့ကွာတင်သည့် ထရပ်ကားကြီးဖြင့် ပို့ဆောင် ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသာများ

“ကျမ အဲဒီထရပ်ကားကြီးပေါ်တွယ်တက်ရသေးတယ်။ လိုက်ပို့တော့ ဝန်ထမ်းမ တစ်ယောက်ပါတယ်။ ခေါင်းခန်းကတော့ လိုက်ပို့ပါရဲ့၊ ပိုက်တကားကားနဲ့ ကလေးလဲ ထွက်ကျနိုင်တယ်၊ ကျမလဲ သွေးသွန်နိုင်တယ်။ လူကို တိမို့ဘန်လိုဆက်ဆံတာ။”
ဟု ဒေါ်ရင်ရင်မေက နောက်ပိုင်းတွင် ပြန်လည်ပြောပြခဲ့သည်။

အင်းစိန်ဖြူနယ်ဆေးရုတွင် ကလေးမွေးဖွားပြီးနောက် ဆေးရုတွင် တပတ်ခန့် နေရသည်။ ရင်သွေးငယ်အား အိမ်ရှိမိသားစုတံသို့ပို့မည်၊ ထောင်သို့ခေါ်သွားမည် စသဖြင့် ဝေခွဲမရ ပြစ်နေခဲ့သည်။ “ဆုံးဖြတ်ထားတာက ကလေးကို သူအဖော့နဲ့ အပြင် ကိုထည့်ပေးလိုက်မယ်၊ ကျမကထောင်ထပ်သွားမယ်လို့၊ မွေးခါနီးကျေတော့ ကလေး လေးကိုမမွေးချင်တော့ဘူး၊ ငါကလေးကို ငါပိုက်ထဲမှာ ထားရတယ်ဆိုတာလေးကို ပျော်နေတယ်။ မွေးပြီးရင် ဒီကလေးနဲ့ခွဲရတော့မယ်ဆိုတာ ဆုံးဖြတ်ပြီးသားလေ။ ဒါပေမယ့် တကယ်တမ်း ကလေးလေးနဲ့ အတူတူနေရတဲ့အခါကျတော့ ဘယ်ပေးချင် မလဲ။ ဘဝမှာ အခက်ခဲဆုံး ဆုံးဖြတ်ချက်ကိုချလိုက်ရတယ်။” ဟု ဒေါ်ရင်ရင်မေက ပြောပြသည်။

၁၉၉၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် လွတ်ပြိုင်း ချမ်းသာခွင့်ပြုင့် ပြန်လည် လွတ်မြောက်လာသည်။ လွတ်မြောက်လာသော်လည်း အာကားပိုင်များက ဒေါ်ရင် ရင်မေအား စာရေးခြင်း၊ စာသင်ပြခြင်း၊ ရန်ကုန်ဖြူပြုသို့ ထွက်ခွာခြင်းများကို တန္ထတိတိ မပြုလုပ်ရဟု ကန့်သတ်တားမြစ်ခဲ့သည်။

အကျဉ်းထောင်မှ လွတ်မြောက်ပြီး နောက်တလတွင် ဖြတ်သွယ်ရုံး၌ ပြန်လည် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။

အကျဉ်းထောင်မှ လွတ်မြောက်လာသော်လည်း ထောက်လှမ်းရေးတိုးက ဒေါ်ရင်ရင်မေ၏နေအဖိမ်သို့ နေ့စဉ်နေ့တိုင်း သွားရောက်ပြီး အနီးကပ် စောင့်ကြည့်ခဲ့သည်။

ထောင်မှလွတ်လာချိန်တွင် ဖြစ်ပေါ်နေသည့်ကျန်းမာရေးအကြေအနေကို ဒေါ်ရင် ရင်မေက အောက်ပါအတိုင်း ရှင်းပြသည်။ “သွေးနှုန်းနှုန်း တိုက် (အခန်းကျဉ်း) ထဲမှာ ပြန်နေရတော့ ကျမပြန်ထွက်လာတော့ ခြေထောက်တော် မကောင်းဘူး။ ခြေထောက်က တန်းနေတာ။ သံမံတလင်းပေါ်မှာပဲ နေခဲ့ရတာကိုး။ ခြေထောက်

တဖက်ကဆဲဖော်သာ။ ကျမအပြင်မှာ တော်တော်ပြန်ကုယူရတယ်။ ဆေးတွေလိမ်း၊ ရျေပြန်ကူး၊ လေ့ကျင့်ခန်းတွေ ပြန်လုပ်ရတယ်။”

နောက်ဆုံးတွင် ဘီဘီစီအသံလွင့်ငွာနတွင် အလုပ်ရသဖြင့် မြန်မာပြည်မှ ထွက်ခွာခဲ့သည်။

လေယာဉ်ပေါ်တွင် စစ်ထောက်လှမ်းရေးတို့နှင့်ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တရာ့နှင့် ကြံးတွေ့ခဲ့ရသည်။ ညူအိပ်ခိုင်တွင် လေယာဉ်မယ်တိုးက တောင် နှင့် ခေါင်းအံ့ဌးပေးသည်။ ထို့နောက် ပျက်လုံးအုပ်ရန် မျက်နှာဖုံးတွေပေးသည်။ လေယာဉ်ပေါ်တွင် မီးများဖွဲ့ထားသဖြင့် အိပ်စက်သည့်အခါ မျက်စီအား ဖုံးအုပ် ထားနိုင်ရန် မျက်နှာဖုံးဝင်လေ့ရှိသည်။ ဒေါရင်ရင်မေက အထိတဲလန္းဖြစ်ပြီး ထို မျက်နှာဖုံးကို လွှားပစ်လိုက်သည်။ မြန်မာစစ်ထောက်လှမ်းရေးက ဒေါရင်ရင်မေအား ဖမ်းဆီးထိန်းသိမ်းစဉ် မျက်စွေ့ပိုတဲ့ရှုံးခေါ်ဆောင်တတ်သည်ကို ဖြတ်ကနဲ့ သတိရလိုက် ပါပြီး တုန်တုန်ရင်ရင် ဖြစ်သွားသည်။ ထိုအခါ လေယာဉ်မယ်က ကမန်းကတန်း တောင်းပန်သဖြင့် ကိုယ့်ပြဿနာနှင့်ကိုယ် ထိုသို့ပြုမှုမိကြောင်း ပြန်ရှင်းပြရသည်။ စိတ်တည်ပြုမှုရစေရန် ပြန်လည်တည်ဆောက်ရသည်။ သို့သော် မျက်နှာဖုံးတပ်၍ အိပ်ရန် ကြိုးစားရှုံးမရပါ။

ဤသို့ပြင့် ဘီဘီစီအသံလွင့်ငွာနတွင် အလုပ်ဝင်ခဲ့သည်။ တည်တွင် ဂုံးမှ နေအီမီ သို့အပြန်တွင် နောက်မှ လူတယောက်လိုက်လာသော ခြေသံကြားရသည်။ လူ တယောက် နောက်ယောင်ခံ၍ လိုက်လာသည်ဟု ဒေါရင်ရင်မေက ယူဆသည်။ ရန်ကုန်တွင်လည်း အလိုက်ခံရပြီး ပြတိနိုင်ငံသို့ ရောက်သည့်အခါတွင်လည်း ထိုသို့ လိုက်လုပောင့်ကြည့်ခြင်းခံရပြန်ပြီဟု တွေးမိသည်။ အချိန်က ညာ သာ နာရီရန့်၊ လမ်းပေါ်တွင် လူအနည်းငယ်သာရှိသည်။ သို့သော် ဒေါရင်ရင်မေက နောက်သို့ လှည့်ကြည့်ခြင်းမရှုံး။ တစ်တရာ့ရှုံး ရှုံးမည်ကို ဖုံးခို့သောကြော့ပဲ့ဖြစ်သည်။ အိမ်ဝင်းထဲ ရောက်ပြီး သေ့့ဖွင့်သည့်အချိန်မှ လည့်ကြည့်လိုက်သည်။ နောက်တွင် မည်သူမျှ ပါမလာချေ။ လမ်းလျော်သည့်အခါ လွယ်ထားသောအိတ်တွင် ပါရှုသည့် သေ့့တွဲ က တဖတ်ဖတ်နှင့် အသံမည်နေခြင်းဖြစ်သည်။ ထိုအသံကို ခြေသံဟုယူဆပြီး လူ တယောက် နောက်မှလိုက်ပြီး စောင့်ကြည့်နေသည်ဟု အထင်မှားခြင်းဖြစ်သည်။ ဤသို့သော စိတ်အထင်မှားမူများမှာ နိုင်ငံရေးအကျဉ်းသားများတွင် ကြံးတွေ့ရလေ့

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသာများ

ရှိသည်။ ထိုအပြင် ဒေါ်နိုင်တာသည် ထောင်နှင့် ပတ်သက်သည့် အိပ်မက်များလည်း မက်တတ်သည်။

သို့သော်လည်း ထောင်ကျခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ နောင်တရခြင်းမရှိပါဟု ဒေါ်ရှင်ရင်မေက အခိုင်အမာဆိုသည်။ “လောကဗြိုးမှာ အကောင်းကိုလူတိုင်းက ပျော်ပျော်ကြိုး စေမျှနိုင်ကြတယ်။ ဆိုးတဲ့ဘဝ၊ အနိုးရုံဘဝဆိုရင် ဘယ်သူမှ မဝေမျှ ချုပ်ကြတူဘူး၊ အဲလိုဝေမျှရတာကို ကျမအနေနဲ့အမြတ်ထွက်တယ်လို့ယူဆတယ်။” ဟု ပြောပြသည်။

မြတ်နိုင်ငံသို့ ရောက်သည့်အခါတွင်လည်း မြန်မာပြည်တွင် ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ နောင်တရခြင်းရှိမရှိ မကြာခဏ မေးမြန်းခံရပြန်သည်။ ထိုအခါ ဒေါ်ရှင်ရင်မေက အောက်ပါအတိုင်း ဖော်ကြားတတ်သည်။

“ကိုယ့်တိုင်းပြည်မှာ ဒီလို လူထူးလူတဲ့မှာကြိုးဖြစ်လာတဲ့အချိန်မှာ ကျမက သံရုံး ပြန်ကြားရေးအရာရှိတယောက် ဖြစ်နေတယ်။ ဒီလိုတာဝန်ယူနေတဲ့အချိန်မှာ လူတွေက ကျမက္ဂ ယုံကြတယ်၊ သတင်းတွေ လာယေးကြတယ်။ ကျမကလည်း အဲဒါ တွေကို ကမ္မာသိအောင် ဖြန့်ခွင့်ရခဲ့တယ်။ ဒီလုပ်ပိုင်ခွင့်၊ အခွင့်အရေးလေးကို ရလိုက်တယ်၊ အဲဒီအတွက် အင်မတန် ဝမ်းသာတယ်၊ အဲဒီအချိန်မှာ ကျမ ဘာမှ မလုပ်ဖြစ်ခဲ့ရင် ကိုယ့်ကိုယ်ကို ဘယ်တော့မှ ခွင့်လွှာတယ်မှာ မဟုတ်ဘူး။”



နောက်ဆက်တွဲ - ၉

ဒေါသန်းကြွယ်နှင့် တွေဆုံးမေးမြန်းခြင်း

ဒေါသန်းကြွယ်သည် အမျိုးသားဒီဇိုကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်တော်းဖြစ်သည်။ ၁၉၉၁၊ ရန်စ်တွင် ဖော်ဆီးဆီးခံခဲ့ရသည်။ ထိုင်းမြန်မာနယ်စပ်ရှိ နိုင်ငံရေးအဖွဲ့အစည်းများကထုတ်ဝေသော ဒီဇိုင်းရွေ့ဖြန့်ချီမှုဖြင့် ထောင် ငါးနှစ် ချမှတ်ခံခဲ့ရသည်။ ၅ နှစ်နှင့် ၃ လကြား အကျဉ်းချုပ်ရပြီးနောက် ၁၉၉၆ တွင် ပြန်လည် ထွက်မြောက်လာသည်။

ဘာကြောင့်မြန်မာပြည်ကနေထွက်လာခဲ့သလဲ။

ကျမ ထောင်ကနေလွှတ်လာပြီးနောက်ပိုင်းမှာ နောက်ကနေအရိပ်လို ဘယ် သွားတယ်၊ ဘယ်လာတယ်၊ ဘာလုပ်တယ်ဆိုတာ စောင့်ကြည့်တယ်။ ကျမ သားနဲ့ ခင်ပွန်းနဲ့ ထိုင်းမြန်မာနယ်စပ်ကို ထွက်သွားတော့ ထောက်လှမ်းရေးက သူတို့နှစ်ယောက် ဘယ်သွားလဲ၊ ဘာလုပ်နေလဲဆိုပြီး လာမေးတယ်။ သူတို့ကို ပြန်ခေါ်ပါ ဆိုပြီး ထောက်လှမ်းရေးက အန်တို့ကို နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ လာလာပြီး မေးကြောက်။ ဒါနဲ့ မြန်မာပြည်ကနေ ထွက်လာခဲ့တယ်။

မြန်မာနိုင်တို့အမျိုးသမီးနှင့်ရေးအကျဉ်းသာများ

ထောင်ကျော ဘယ်တူန်းကလဲ၊ အဖမ်းခံရမှာကိုကြိုသိထားသလား၊ ဘာကြောင့်
အဖမ်းခံရသလဲ။

အဖမ်းခံရမယ်ဆိတ်တာကြိုသိထားတယ်။ မိတ်ဆွေတရှိ၊ အဖမ်းခံရတယ်၊ ထိုင်း
မြန်မာနယ်စပ် နိုင်ငံရေးအဖွဲ့အစည်းတွေကထုတ်တဲ့ တိပ်ခွဲတွေဖြန့်တဲ့အတွက်
မိတ်ဆွေတရှိ၊ အဖမ်းခံရတယ်။ ကျမအမျိုးသား ဦးကျော်လွင်ကို ၂၃ ရက်နေ့က
ဖမ်းသွားပြီ။ အဲဒီတော့ “ကျမကိုလည်း လာဖမ်းတော့မှာပဲ” ဆိုပြီး မိတ်ထဲက သိနေ
တယ်။ ၁၉၉၁ ခုနှစ် ကြိုဂုဏ်လ ၂၆ ရက်နေ့မှာ အဖမ်းခံရတယ်။

ဖမ်းသွားပြီးနောက်ပိုင်း စစ်ဆေးတဲ့ထောက်လှမ်းရေးတွေက အမျိုးသားတွေလား၊
အမျိုးသမီးတွေလား။

စစ်ဆေးတဲ့ထောက်လှမ်းရေးတွေက အမျိုးသားတွေပဲ။

ပုရူးထောင်ထဲမှာ တွေ့ခဲ့ရတဲ့ ထောင်အာဏာပိုင်တွေအကြောင်း ပြောပြပါး။

ထောင်ထဲမှာ ကြံ့ခဲ့ရတဲ့ဝန်ထမ်းတွေက အကျင့်ပျက် ဝန်ထမ်းတွေပဲလော့။ သူတို့
က နိုင်ထက်စီးနှင့်လုပ်တယ်။ ထောင်အာဏာပိုင်တွေကလည်း သူတို့မှာ လုစိတ်မှ
မရှိတာ၊ အကြောင်နာတရားမရှိဘူး။ တန်းစီးတွေလည်း အဲဒီလိပ်ပဲ သူတို့လိုချင် စားချင်
တာ တရာရုရှင် ကိုယ့်ကို မျက်နှာချို့သွေးမယ်၊ နောက်ပိုင်းကျရင် ခပ်တင်းတင်းနဲ့ပဲ
ဆက်ဆံတာပါပဲ၊ အနိုင်ကျင့်တာပေါ့။ နိုင်ငံရေးအကျဉ်းသားတွေကို မနိုပ်စက်ဘူးလို့
ကမ္မာကို သူတို့ကကြညာတယ်လော့။ ဒေါ်ကြီးတို့ရဲ့ နိုင်ငံရေးအကျဉ်း
သား အမျိုးသမီးသုံးဦးပါတယ်။ ကောင်မလေးနှစ်ယောက်ကို နံရုံမှာ လက်ကပ်ပြီး
တော့ ကြိမ်နဲ့ကိုရိုက်တာ၊ အဲဒါ မနိုပ်စက်ဘူးလို့၊ ခေါ်မလား။

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်လှမ်းရေးက ဘယ်လိုဆက်ဆံသလဲ။

ထောက်လှမ်းရေးက အကျဉ်းသားတွေကို ထောင်ကိုလွှာလိုက်ပြီ၊ ထောင်ကျ
ဖြစ်သွားပြီဆိုရင် သူတို့နဲ့မဆိုင်တော့တာမှန်ပေမယ့် သူတို့က ထောင်ကိုလာပြီး
လေ့လာတာပေါ့။ ဘယ်နိုင်ငံရေးအကျဉ်းသားက ဘယ်လိုနေတယ်၊ ဘာလုပ်တယ်

ဆိတာ သူတို့ အမြဲလာပြီး လွှဲလာတယ်။ ထောင်များတွေကို အမြဲမေးကြတယ်။ ထောက်လျမ်းရေးက ထိန်းချုပ်ထားတဲ့ သဘောပဲ့။

ထောင်ထဲက အကြံအနေဆိုးတွေအောက်မှာ ကျွန်းမာရေး ချို့ယွင်းမသွားအောင် ဘယ်လို ရပ်တည်၊ ဘယ်လို ရန်းကန်ခဲ့ရသလဲ။

သားသမီးလေးယောက် အပြင်မှာရှိနေတယ်ဆိုပေမယ့် သူတို့က ငယ်သေးတော့ ကျမှုအစိမအကြီးက ကျမှုကိုထောင်ဝင်စာလာတွေ့ရတယ်။ ဒါပေမယ့် သူ နာမည်က အိမ်ထောင်စုစာရင်းထဲ မပါတဲ့အတွက် လူချင်းတွေခွင့်မရဘဲ ပစ္စည်ဗဲ့ သွင်းလို့ရတယ်။ အဲဒီတော့ ကိုယ့်ကိုကိုယ် စိတ်တင်းရတယ်၊ “ဒါ သူတို့လက်ထဲမှာ တော့ အသေမခံနိုင်ဘူး” ဆိုပြီးတော့ ကျွန်းမာရေးကို အမြဲတမ်း ဂရိစိုက်ရတယ်။ အဲဒီလိုနဲ့ပဲ ကိုယ့်ကိုကိုယ်တင်းထားရတယ်။ ကျမ အဖမ်းခံရတုန်းက ထောက်လျမ်းရေးကိုပြောတယ်၊ အဝတ်အစား စောင် ဘာညာယူခဲ့မယ်၊ မယူခဲ့ပါ၏။ ခဏလေးပါ ဆိုပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လိုက်ရတယ်။ ထောင်ထဲရောက်တော့ မိန်းခလေးဆိုတာ ဓမ္မတာတွေ ဘာတွေလာတယ်၊ အရှက်ကွဲတဲ့ဘဝရောက်တာ ဒီနေရာပဲ။

ထောင်ထဲမှာ ဘယ်အချိန်ဟာ အပျော်ဆုံးအချိန်လဲ၊ စိတ်သက်သာရာအရွေးအချိန် ရှိခဲ့သလား။ ရှိရင်ပြောပြုပါ။

ထောင်ထဲမှာဆိုတော့ ဘယ်လိုလုပ်အပျော်ဆုံးအချိန်ရှိမလဲ၊ စိတ်သက်သာတဲ့ အချိန်တော့ရှိတယ်။ မနက်မိုးလင်း တန်းဖြေတဲ့အချိန်မှာ တရားထိုင်တယ်၊ ပုတိုးစိပ်တယ်၊ အဲဒီအချိန်မျိုးမှာတော့စိတ်သက်သာရာရွဲ့ပါတယ်။

အကျိုးကျနေတုန်း အပြင်က မိတ်ဆွေတွေက ကူညီသလား။ ပြန်လွှာတ်လာတဲ့ အချိန် မှာရော ကိုယ့်အပေါ်ဆက်ဆံရေး ပုံမှန်ပဲလား။ သူတို့က ဘယ်လို တုန်ပြန်သလဲ၊ နိုင်ငံရေးဆက်လုပ်စွဲ မလုပ်စွဲ ပြောတာရှိသလား။ ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေ တွေအကြောင်း ပြောပြုပေးပါ။

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသာများ

ကျေမ အပြင်ကိုရောက်တဲ့အခါ အဖွဲ့ချုပ်ဖွဲ့ဝင်တွေအားလုံးကတော့ နွေးထွေးကြပါ တယ်။ ဆန်တို့၊ ပိုက်ဆံတို့ ထောက်ပုံခဲ့ပါတယ်။ တရှို့ကျတော့လည်း နိုင်ငံရေး မလုပ်ပါနဲ့တော့၊ ကိုယ်လဲခုက္ခလာရောက်တယ်၊ ကလေးတွေလဲ အပြင်မှာ ခုက္ခရောက် ကြတယ်၊ ထောင်လဲကျတယ်ဆိုတော့ မလုပ်ပါနဲ့ဆိုပြီး တားကြတယ်။ ဆွဲမျိုး သားရုံးတွေကျတော့ မတားပါဘူး။ ကျေမကလည်း သားတွေသမီးတွေ စတေးထားတာ့ဆိုတော့ ဘယ်သူတွေ လာတားတား တားလို့မရဘူး၊ နိုင်ငံရေးပဲ ဆက်လုပ်မယ် လို့ဖြောလိုက်တာပဲ။

လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးလုပ်တာ အဖမ်းခံရမယ်၊ နိုင်စက်ခံရမယ်၊ ထောင်ကျ မယ်ဆိုတာ ကြို့တင်သိတားလျက်နဲ့ ဘာကြောင့် အဖွဲ့ချုပ်မှာ ဝင်လုပ်ရတာလဲ။

အဖမ်းခံရမယ်ဆိုတာလည်း သိတယ်၊ ဖမ်းပြီးရင် နိုင်စက်တယ်ဆိုတာလည်း သိတယ်၊ ထောင်ကျမယ်ဆိုတာလည်း သိတယ်၊ ဒါပေမယ့် ပြည်သူတွေ ဘယ်လောက် ခံစားနေရလဲဆိုတာ ပြည်သူထဲမှာနေနေလို့ သိတယ်လော့။ ဒါကြောင့်မို့ ဒီမိုကရေစီ ရစေချင်တဲ့ဆန္ဒနဲ့ တတတ်တအား ပိုင်းဝန်းပြီး ဝင်လုပ်ခဲ့တာပါ။ ပြည်သူတွေရဲ့ ကိုယ်စား ဝင်လုပ်ခဲ့တာပါ။

အော်သန်းကြွယ်က အဖွဲ့ချုပ်အဖွဲ့ဝင်ဆိုတော့ ပဲခူးထောင်မှာ တွေ့ခဲ့ရတဲ့ ထောင် ဝန်ထမ်းတွေနဲ့ ဆက်ဆံရေး အဆင်ပြုခဲ့လား၊ တရားးအကျဉ်းကျနေတဲ့သူတွေ ထက် ပိုပြီးလိုးစားပေးတာမျိုး၊ လေးလေးစားစားဆက်ဆံတာမျိုး ရှိသလား၊ ဘယ်လို ပြုမှုဆက်ဆံသလဲ။

ကျေမက ပုဒ်မ ၅(ည)ဆိုတော့ နိုင်ငံတော်ကိုပုန်ကန်တယ်လို့ သူတို့က ထင်ကြ တယ်လော့။ အဲဒီတော့ လေးလေးစားစား ဆက်ဆံတာမျိုးတော့မရှိဘူး၊ တပြေးညီ ဆက်ဆံတာမျိုးပဲရှိပါတယ်။ ဦးစားပေးတာလည်းမရှိဘူး။ ကျေမတို့ နိုင်ငံရေးလုပ်တာ ကိုပဲ နိုင်ငံတော်ကို ပုန်ကန်တယ်ဆိုတဲ့ပုံစံမျိုး ထောင်ဝန်ထမ်းတွေက သတ်မှတ်ကြ တယ်။

မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူး၊ ရာဇဝတ်မူကျိုးလွန်လို့ အကျဉ်းချုပ်နှင့်ရသူတွေပဲရှိတယ်လို့ စစ်အစိုးရက ပြောတယ်။ ဒေါသန်းကြွောက်နိုင်ငံရေးလုပ်လို့ ထောင်ကျခဲ့တာလား၊ ရာဇဝတ်မူတစုရကျိုးလွန်လို့ ထောင်ကျခဲ့တာလား။

ကျမက အခုအခိုန်အထိ တခါမှ ရာဇဝတ်မူ မကျိုးလွန်ခဲ့ဖူးပါဘူး။ ထောင်ကျခဲ့ရ တယ်ဆိုတာကလည်း မာနယ်ပလောက စီဒီယိုတိပို့ခွဲတွေ ဖြန့်ဖြူးလို့ အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၅(ည) နဲ့ စွဲဆိုပြီးတော့မှ တမ်းသက်သက် ထောင်ချွဲတာပါ။

တရားဦးရင်ခံရတဲ့ အတွေ့အကြံပြောပြုပါ ဘယ်တရားရုံးမှာ ဘယ်လောက်ကြော အောင် စီရင်သလဲ၊ ဘယ်လို့ အမိန့်ချသလဲ။

တရားရုံးမှာစစ်တုန်းက တခါတလေဆို ဆယ့်ခြားက်ရက်လောက်နေမှ ထုတ်စစ်တယ်။ တခါတလေ နှစ်ရက် သုံးရက်၊ တစ်ခါတလေ တပတ်၊ အဲခီလို ရုံးထုတ်ပြီးတော့ အန်တိတို့ကို ရုံးချိန်းချိန်းတယ်။ ၂၇ ရက်နေ့ ၅ လပိုင်းမှာ အမိန့်ချဖို့ ပြင်ဆင်ကြတော့ သူတို့က ကျမတို့ကို ညီပါတယ်၊ ဝန်ခံရင် သုံးနှစ်ပဲချမယ်၊ ဝန်ခံရင် ငါးနှစ်ချမယ် ဆိုပြီးတော့ပဲ့။ ကျမတို့က မှန်လို့ ကိုယ်လုပ်ခဲ့တာ၊ ဝန်ခံစရာအကြောင်းမရှိဘူး ဆိုပြီးပြင်းလိုက်တဲ့အတွက် ကျမတို့ကို ၂၇၊ ၅၊ ၉၂ မှာ ငါးနှစ် အမိန့်ချခဲ့တယ်။ ပဲခူးစ်ရုံးရုံး-၁ မှာ အမိန့်ချခဲ့တယ်။ ထောင်ထဲမှာ လေးနှစ်ခွဲနေခဲ့ရတယ်။ စစ်ခုံရုံးက အမိန့်ချတာမို့လို့ အချပ်ထဲမှာနေရတဲ့ ချပ်ရက်ကိုလကို လုံးဝမပေးဘူး။ ချပ်ရက်ကိုလ အပေါင်း ကျရက် လေးနှစ်ခွဲပဲ့။

ထောင်ကလွှတ်တော့ ဘယ်လို့ ခံစားရသလဲ။

၂၂။ ၂၆ မှာထောင်ကလွှတ်တယ်။ ဝမ်းသာပါတယ်။ ဒေါသနပြန်ရောက်တော့မှ ကိုယ့်အဖေသေတာ သုံးလကျော်ပရှိသေးတာ သိလိုက်ရတော့ ရင်ဆို့သွားတယ်။ တော်တော်လေး ဝမ်းနည်းသွားတယ်။

လက်ရှိ နေရားထိုင်ရေး အဆင်ပြုသလား။

ကိုယ့်နိုင်မှာ အပ်ချုပ်မှုမကောင်းလို့ သူများနိုင်မှာ လာနေရတာ စိတ် ဘယ်ကောင်းမလဲ၊ ကျဉ်းကြပ်တာပေါ့။ ဟိုနားသွားလည်း ကိုယ့်ဖမ်းမလား၊ ဒီနားသွားလည်း ကိုယ့်ဖမ်းမလား၊ ထိုတ်လန်ပြီးနေရတယ်။ ဒါ ဘယ်သူ့ကြောင့်လဲ၊ စစ်အစိုးရမကောင်းလို့ လာနေရတာပေါ့။ ဒုက္ခရောက်တာပေါ့။ သူများနိုင်မှာ နေချင်တဲ့စိတ် ကိုယ့်မှာ လုံးဝရှိဘူး၊ ကိုယ့်ပြည်ပ နေချင်တယ်၊ ဒါပေမယ့် ကိုယ့်ပြည် မှာအပ်ချုပ်တာတွေက မင်းဆိုးမင်းည်တွေကြောင့် သူများဆီမှာ ဒီလို စိတ်ဆင်းရပြီး လာနေရတာပေါ့။ ။



နောက်ဆက်တဲ့ - ၁၀

**ရန်ကုန်မြို့တွင် အကြိမ်ကြိမ် အထိန်းသိမ်းခံခဲ့ရသော
ကျိုအေးအေးခိုင်၏ ပြောပြချက်များ**

ကျိုအေးအေးခိုင်သည် ၁၉၈၈ ခုနှစ် ဒီဇိုင်းရေးလုပ်ရားမှုကာလတွင် အထက်တန်းကျောင်းသူတိုး ဖြစ်သည်။ ရန်ကုန်တိုင်း၊ မြောက်ဥထ္ထလာပ မြို့နယ် အမှတ် (၃) အထက်တန်းကျောင်းတွင် ၁၉၈၈ ခုနှစ် စွဲနှစ်လမှစ၍ နိုင်ငံရေး လုပ်ရားမှုများတွင် ပါဝင်ခဲ့သည်။ ထို့နောက် အကြိမ်ကြိမ်အခါဓါ အထိန်းသိမ်းခံခဲ့ရသည်။

၁၉၈၈ ခုနှစ်က မြောက်ဥထ္ထလာပမြို့နယ် အမှတ် (၃) အထက်တန်းကျောင်းမှာ ဆယ်တန်းကျောင်းသူအဖြစ် တက်ရောက်နေပါတယ်။ အဲဒီအချိန် စွဲနှစ်လကစပြီး အရေးအခင်းမှာ ပါဝင်ခဲ့ပါတယ်။ ၄၂လိုင်လမှာ အထက်တန်းကျောင်းအမှတ် (၅) မှာ တရားဟောနေတုန်းမြို့နယ်ကောင်စီကနေ လာပြီးဖမ်းသွားခဲ့ပါတယ်။ အဲဒီတုန်းက မြို့နယ်မှာ တာဝန်အဖြေးဆုံးက ဦးသောင်းညွှန်ဆိုသူပါ။ လာဖမ်းပြီး မြို့နယ်ရုံးတို့ ခေါ်သွားတယ်။ ကိုယ်ရေးရာစောင်တွေ မေးမြန်းပြီး မြို့နယ်ရဲစခန်းကနေ ထောက်လှမ်းရေးတွေလာဖမ်းသွားတယ်။ အဲဒီမှာလည်း မေးခွန်းတွေအများကြီး ထပ်မေးပြီး ရေကြည်အိုင်ကို ခေါ်သွားတယ်။ (ရေကြည်အိုင်လို့ ဘာလို့သိလည်းဆိုတော့ အဲဒီမှာ

မြန်မာစွဲတို့အမျိုးသမီးစွဲတို့အကျဉ်းသားများ

ကျေမတို့ဆီက အလုပ်သမားကောလိပ်က ကျောင်းသားတစ်ယောက်ကို ဖမ်းထားပြီး သူ့ကိုသွားခေါ်မယ်ဆိုတာကြောင့်ရယ်၊ ကားကိုမြို့ပြင်အထိ မောင်းသွားပြီးတဲ့အခါ မျက်နှာကို အဝတ်နဲ့စည်းပြီး မင်္ဂလာဒုံးဘက်ကို ဆက်မောင်းသွားတာကြောင့်ရယ် ရော်ကြည်အိုင်လို့ သိနေပါတယ်။)

အဲဒီမှာ တနေရာပြီးတနေရာ ရပ်ခိုင်းပြီး နာရီဝက်လောက်ကြာတော့ ပြန်ခေါ်လာပါတယ်။ ပြီးတော့ ရဲစခန်းမှာ နောင်မလုပ်ဘူးဆိုပြီး လက်မှတ်ထိုးရတယ်။ အဖေ ရယ်၊ အဖေ့သူယယ်ချင်းရယ်လာရွှေ့တယ်။ အဖေ့တို့လည်း လတ်မှတ်တွေ့ထိုးရတယ်။ နောင်ဘာမှမလုပ်ဖို့လည်း ကတိတွေ့ ပေးခဲ့ရတယ်။ ကျောင်းက အတန်းပိုင်ဆရာမ ကိုလည်း မြို့နယ်လျကြီးတွေ့နဲ့တွေ့ကခေါ်တွေ့တယ်။ ကျေမကိုလည်း ကျောင်းထုတ်တယ်ပဲ့။ နောက် ရူးလိုင် ၁၉ ရက်နေ့မရောက်ခဲ့မှာ လမ်းထဲမှာ ထောက်လျမ်းရေးလို့ထင်ရတဲ့သူတွေ ဝင်ထွက်သွားလာနေတာ တွေ့ရတယ်။ ကျေမလည်း ကျောင်းသားတွေစုပ်ဖြစ်တဲ့ ရွှေ့တို့ဘုရား မြို့နှီးကြုံနှီးနဲ့ မကြာခဏဆိုသလို ရောက်တယ်။ ရွှေ့တို့မှာဆိုရင် တရားတွေဘာတွေ သွားဟောခဲ့ဖူးတယ်။

နောက် ရှစ်လေးလုံးနေ့မှာ ချီတက်ဆန္ဒပြုပြီး ရွှေ့တို့ဘုရားပေါ်မှာပဲအိပ်တယ်။ နောက်နေ့မနက် ရွှေ့တို့ဘုရားကဆင်းပြီး သိပ်မကြာဘူး သေနတ်တွေ့ပစ်ဟောက်သံကြားရတယ်။ ပစ်ဖမ်းတာ၊ အော်သံဟစ်သံတွေ့လည်း ဆူညံနေတာပဲ။ ကျေမလည်းသူယယ်ချင်းတွေ့အတူ တွေ့တဲ့နေရာ ဇွဲတ်ပြေးရင်း ဝင်ဒါမိယာလမ်းထဲ ရောက်သွားတယ်။ အဲဒီမှာ ဖွင့်ထားတဲ့ခြိုထဲဆို ဝင်ပြေးပြီး ပုန်းကြတယ်။ နောက် အိမ်တအိမ်ကို တစုန်းစုန်းနဲ့ ဝင်စစ်နေသံတွေ့ အကုန်ကြားနေရတယ်။ ပြေးရင်းနဲ့ နောက်ဆုံးအဖမ်းခံရတယ်။ ဖမ်းတာလည်း စစ်သားတွေပဲ။ နောက်အဲဒီနားကတော်လျှန်ရေးပန်းမြို့ထဲမှာ သွားပြီးအကြားကြီး ထားတယ်။ ထမင်းဆာ၊ ရေဆာနဲ့နေကလည်းမှုဆိုတော့ လူတွေဆိုတာ သနားစရာကြီး။ နောက် နစ်နာရီလောက်အကြားမှာ အဲဒီကနေ အင်းစိန်ထောင်ကို မောင်းတယ်။ တိအေးကားတွေ့နဲ့ တင်ခေါ်သွားတို့ပေါ်တယ်။ ကားတွေကအလုပ်ပိတ်ထားတယ်။ မိုးတွင်းဆိုတော့ အနဲ့ကမကောင်းဘူး။ မူးပြီးအန်တာလဲရှိတယ်။ ကားထွက်တော့ အဲဒီနားက လူတွေထွက်လာပြီး ကားကို ပဲတွေ့နဲ့ပေါက်တယ်။ ပေါက်တာက ကားခေါင်းကိုပေါက်တာ။ တော်တော်ကြီး မောင်းပြီးမှ အင်းစိန်ထောင်ကိုရောက်တယ်။ အဲဒီ ကျေမ ပထမဗြီးဆုံး အင်းစိန်ထောင်ကို

ရောက်ခြင်းပဲ။ အဲဒီမှာ အခြား ကျမလို ချိတ်ကိုရင်းပါလာတဲ့ အမျိုးသမီးတွေလည်း အများကြီးပဲ။ ရွှေးသည်၊ တူဘ္မာသိလ်ကျောင်းသူ၊ ဝန်ထမ်း၊ အစုံပဲ။ အားလုံး ၁၇၂ ယောက်ရှိတယ်။ ရောက်ပြီးသိပ်မကြာဘူး။ ထမင်းကျေးတယ်။ ထမင်းက နာမည်ခံ ထမင်း၊ မာတောင့်ပြီး ပါးလုံးနိုင်းချင်းနဲ့။ နောက်နောက် စပြီးစစ်ဆေးတယ်။ စစ်တာ အစုံလိုက် အစုံလိုက် စစ်တယ်။ တခါခေါ်စစ်ရင် ငါးယောက် ခြောက်ယောက် စစ်တယ်။ ထောက်လျမ်းရေးကလူတွေ စစ်တယ်လို့ပြောတာပဲ။ ကျမအလှည့်ရောက်တော့ ကျမလည်း ဖြေချင်ရာတွေဖြေပြီး နေလိုက်တယ်။ ဒါပေမယ့် ပြဿနာက ကျမကအရင် မြို့နယ်ရဲစခန်းမှာ နာမည်ရှိပြီးပြီဆိုတော့ သူ့တို့ကိုယာလို့မရဘူး။ ဒါပေမယ့် လည်း ကျမက ကလေးအရွယ်ဆိုတော့ ရောက်တတ်ရာရာပဲ ဆက်ပြောတယ်။ အစိကကလွတ်ဖို့ပဲ။ နောက်ရောက်တော့ နေ့လည်အိုပ်နေတုန်း “အေးအေးခိုင်” ဆိုပြီး တံခါးထိပ်ကနေ အော်ခေါ်တယ်။ ကျမလည်း နဲ့နဲ့တော့ လန်သွားတယ်။ မသိသလိုပဲ ဆက်နေနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အေးအေးခိုင်ဆိုတာ တောင်ဥက္ကလာကလည်း ရှိသေးတာကိုး။ အဲဒီအချိန် မြောက်ဥက္ကလာလည်းဆိုရော ကျမ မကြာက်သွားတယ်။ ကြောက်တာကလည်း တခြားမကြောင့်မဟုတ်ဘူး။ မတိလထဲမှာ ကျောင်းသူတွေကို မှုဒ်မီးကျင့်တယ်ဆိုတာ ကြေားဖူးထားထာကိုး။ တယောက်ထဲကို လာဇွဲးခေါ်တာဆိုတော့ နဲ့နဲ့ကြောက်သွားတာ။ နောက်ထောင်ဝါမတွေ ခေါ့တဲ့ နောက်ကို လိုက်သွားရတယ်။ အဲဒီမှာမှ တကယ်စစ်ကြောရေးစတာ။ အမိကမေးတာ တွေက ဘယ်သူတွေနဲ့ဆက်သွယ်သလဲ၊ ဘာမကြောင့်ပါရလဲ၊ တံဆိပ်တွေဘာတွေဆို ဘယ်သူ့ဆီမှာလုပ်လဲ၊ ပိုက်ဆံဘယ်သူပေးလဲ ဆိုတာတွေပါ။ အဲဒီနေ့စစ်ပြီးတော့ အဆောင်ကိုပြန်မပို့တော့ဘဲ တစ်ယောက်တည်း တိုက်ထဲမှာ သွားထားတယ်။ တစ်ယောက်တည်းမထားဖို့ အကြိမ်ကြိမ်ပြောလည်းမရဘူး။ တိုက်ထဲမှာ တယောက်ထဲထားလိုက်တယ်။ အဲဒီကနေ လေးရှားလောက် နေ့တိုင်းစစ်တယ်။ မနက်လာ ခေါ်တယ်၊ ညနေဆိုရင် ထောင်ကိုပြန်ခေါ်သွားတယ်။ စစ်တဲ့အချိန်မှာ ဒေါ်စုက ကုလားမယားဆိုတာတွေ၊ ပိုလ်မြှေ၊ ဘရန်ဆိုင်းနဲ့ ခွန်ဆာမကောင်းကြောင်းတွေ အားရင်အားသလို ပြောနေကြတယ်။ အဲဒါက ဒုတိယအကြိမ် အဖမ်းခံရတုန်းကပါ။

ပြန်လှုတ်တာက လကုန်ပိုင်းလောက်မှာ၊ အပြင်မှာလည်း တအားကို ဆိုးဆိုး ငါးဝါးတွေဖြစ်နေတဲ့အချိန်ပေါ့။ ဥပမာ ကျမတို့မြို့ဆိုရင် ခေါးတွေဖြတ်ပြီး မီးနှီးတာတွေ လုပ်နေတဲ့အချိန်။

မြန်မာနိုင်ငံရှိအမျိုးသမီးနှင့်ဓရအကျဉ်းသားများ

ကျေမဆက်ပြီး နိုင်ငံရေးမှာပါနေတုန်းပဲ။ ရှစ်လေးလုံးနှစ်ပတ်လည်မျိုး၊ အင်းလျား (တံတားနှီး) နှစ်ပတ်လည်မျိုး၊ အာဇာနည်နေ့အခါးအနားလိုမျိုး အစရှိတဲ့ နိုင်ငံရေးလုပ်ရားမှုတွေမှာ ပါနေတုန်းပဲ။ ၈၉ ခုနှစ် ထဲမှာတခါ ထပ်အဖမ်းခံရတယ်။ အဲဒီတုန်းက (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ပြီး) ကထုတ်တဲ့ ကျောင်းသူတယောက်က စစ်ဦးထုပ်ကို ခြေထောက်နဲ့နှစ်းထားတဲ့ ဓာတ်ပဲ မိသွားတာရယ်၊ ကျေမတို့ ကျောင်းသားအဖွဲ့လေး ဖွဲ့ထားတာရယ်သိသွားလို့။ ဖမ်းပြီးမြို့နယ်မှာစစ်တယ်၊ ရေကြည်အိုင်ကိုပို့တယ်။ သုံးရှုံးရန် နေ့လည်တပိုင်းလုံးစစ်တာ၊ လုံးဝအိုင်ခွင့်မပေးဘူး။ စစ်တဲ့သူက ကျောက်ဘီလူး ဆိုပြီး သူကိုယ့်သူပြောတာပဲ။ အဲဒီလှုကစစ်တယ်၊ နေ့ရောညာရော၊ အိပ်ငိုက်ရင် ခုံကိုထုတယ်၊ ခပ်ကျယ်ကျယ်ထုတာ၊ ခုံကိုမိမိရဘူး၊ မိရင်ပြောတယ်၊ ထမင်းတော့ ကျွေးတယ်။ အဲဒီမှာ အစိကစစ်တာက ကျေမက ယူရှိလုပ်တယ်ဆိုပြီးပြောတယ်။ ကျေမလဲမဟုတ်ကြောင်းငြင်းတယ်။ ဟုတ်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကွုဝ်စွဲပြီး ကျေမျိုးလေးဖြစ်သူနဲ့ အဆက်အသွယ်ရှိတယ်လို့ပြောတယ်။ မရှုံးရှုံးပြောလည်း မရဘူး၊ ဟုတ်တယ်ပဲ၊ မဟုတ်တာကို ဟုတ်တယ်လို့ပြောတော့ ဆက်မမေးတော့ဘူး၊ ကျောင်းသားအဖွဲ့အကြောင်းကို မေးတယ်၊ ဘယ်လောက်ကြိုးလဲပေါ့။ ကျေမကလဲအမှန်အတိုင်းပြောတယ်၊ လူနည်းနည်းနဲ့ ဖွဲ့ထားတာ၊ အစိကက လုပ်ရားမှုတွေကို လွှတ်လွှတ်လပ်လပ်လုပ်ဖို့၊ ဘယ်ပါတီအိုင်အောက်မှ မဝင်ချင်လို့ဆိုတာကို ပြောတယ်။ ဘယ်သူနဲ့မှ အဆက်အသွယ်မရှုံးရှုံးပေါ့။ ဒါလည်းမယံတူး။ အဲဒီမှာ တခါမေးမြန်းပြီးကြိုးရည်ရည်နဲ့ လှန်ထားပြန်တယ်။ ကျေမလဲ ရှုတ်ရှုတ်ရှုတ်ရှုတ်ရှုရင် ပါနေတာပဲ။ မပါတာမရှုံးရှုံး၊ အစိကကတော့ သူတို့အစိုးရကို မကြိုးကြေား၊ ဒါကြောင့် မကြိုးကြောင်းကို တနည်းနည်းနဲ့ ပြနေတာပဲ။

၆ သုံးလုံးလုပ်ဖို့ ဖြစ်လာတော့ တခါ ကျေမတို့လုပ်ကြပြန်ရော့။ အဲဒီမှာလည်း ထပ်အဖမ်းခံရပြန်တယ်။ ဖမ်းပြီး မြို့နယ်အချုပ်မှာထားတယ်။ ထားပြီးတော့ နိုင်ငံတော်ပုန်ကန်သူအတွက် ထမင်းမပါဘူးဆိုပြီး မကျွေးဘူး။ သူငယ်ချင်းအိမ်က ထမင်းလာပေးတော့ ဒီမှာမရှုံးတော့ဘူးလို့ ပြောလွှာတ်လိုက်တယ်။ အဲဒီအချုပ်ထဲမှာ သူငယ်ချင်းအဖေ အချုပ်ကျနေတော့ ကျေမကိုထမင်းနဲ့ကျွေးတယ်။ ဒါလည်း သိရင်ပြသာတက်နိုင်တာပဲ။ အဲပို့ရတာလည်း မလုံးမြို့ဘူး။ အဲပေါ့အလေးသွားတာကနေဟိုး တုံးလုံးလုံးတာအဆုံး မြင်လို့ကြည့်လို့မကောင်းဘူး။ ယောက်ဘူးလေးတွေရဲ့

အချုပ်နဲ့ကပ်ကပ်လေး၊ အကုန်လုံးမြင်နေရတယ်။ အဲဒီလိုနဲ့စစ်ပြီးတော့ သိပ်မကြောဘူး၊ အင်းစိန်ထောင်ကို ပို့တယ်။ ပို့ပြီး ထောင်ထံးစံ ရမန်ယူတယ်၊ ရုံးတင်တယ်၊ အမှုကိုဖတ်တယ်။ အမှုက ရွှေတွေကို အုပ်စုလိုက်ခိုးတယ်ဆိုပြီးပေါ့။ ကျမ ဒေါသူပုန် ထပြီး သောင်းကျန်းတာ ရဲတွေဆိုတာ သေနတ်တကားကားနဲ့။ နောက် ဖြို့နယ်က အစ်ကိုအမှုကိုကိုင်တဲ့ ရဲအရာရှိလာတွေပြီး စားစွဲသောက်ဖို့ လာပြောတယ်။ ကျမ စကားတောင် ပြန်မပြောဘူး။ နောက် အင်းစိန်ထောင်ကို ပြန်ပို့ပြီးသိပ်မကြောခင်မှာ ကျမတို့တွေ ဆန္ဒပြောတယ်။ အဲဒီနေ့က ထောင်ပုံစံစုတဲ့။ ထောင်ပိုင်လည့်တဲ့ အချိန် ပေါ့၊ ဆန္ဒပြောတဲ့ကိုစွာက နိုင်ငံရေးသမားတွေလွှတ်ပေးစွဲ။ ထောင်ပုံစံအပြည့်ပေးစွဲဆိုပြီး ပြောဘာ။ ဆန္ဒပြုဖို့က ယောကျိုးလေးအေဆာင်နဲ့ ညီလုပ်တာ။ ညီတယ်ဆိုတာက ဒီဘက်ကနေ ဟိုတက်ကို အကျိုအဖြူစပေါ်မှာ စာရေးပြီးယောကျိုးဆောင်ကို ပစ်တာ၊ ဒါပေမယ့် ပစ်လိုက်တဲ့ စာက သူတို့ဆီမရောက်ဘဲ ထောင်ဝါဒါရှု၊ သွားကျ တယ်ပြောတယ်။ ဒါပေမယ့် အမျိုးသားအကျဉ်းသားတွေ သိသွားပြီး အဲဒီဆန္ဒပြုပဲ ဖြစ်ခဲ့ပါတယ်။ ရူတဲ့အချိန်မှာ ထောင်အရာရှိတွေ ရောက်လာပြီး ကျမတို့ နိုင်ငံရေး သမားတွေကိုရူတယ်၊ မဆူဖို့ပေါ့။ နောက်တန်းစီးကိုလည်း သေသေချာချာ မှာတယ်။ ဘယ်သူဘာလုပ်လည်း ကြေည့်ထားဖို့ အဲဒီတန်းစီးကလည်း ဟိုး ကျမ ရေ ကျကရဲ က သိနေတယ်။ ဒီမိုကရေးအရေးကို ထောက်ခံစုတဲ့သူ့၊ နောက်အရာရှိတွေ ပြန် သွားတော့ ထပ်ပြီး တောင်းဆိုသံတွေအော်၊ ကမ္မာမကြေားသီချင်းဆိုတယ်။ ဆိုတာ တရားဟောတာတွေကို ယောကျိုးလေးအေဆာင်ဘက်မှာ လုပ်တာလည်း အကုန်ကြားနေရတယ်။ ထောင်အရာရှိတွေ ထပ်ရောက်လာတယ်၊ အဲဒီမှာ ကလေး တွေက စိုကြတယ်။ ကြောက်တာရော ဆာတာရော၊ တရားအမျိုးသမီးတွေဆို စိုကြ တယ်။ သူတို့ဂိုတာက ကြောက်လို့မဟုတ်ဘူး။ ကမ္မာမကြေားသီချင်းကြောင့်။ အဲဒီပေးမင့်ဘူး၊ ဂိုတာအားပေးတာနဲ့ အတူတူဆိုပြီး ဓမ္မားခြောက်တယ်။ အဲဒီမှာ လုံးဝမဆူဘို့ လာပြောတယ်။ အမိုကအပြောခံရတာက ဒေါ်မို့ပဲ (ဒေါ်မို့က ယူရှိ လုပ်လို့ ထောင်ကျထားပြီးသား၊ အကျေဆောင်ကနေ အချုပ်ဆောင်ကို ပြန်ပို့ထားတာ။) သူဦးဆောင်တယ်ပေါ့။ ကျမလည်း အကြိမ်းခံရတယ်။ နောက် နိနိအောင် ပါးအခိုက်ခံရတယ်။ ရိုက်တာက ထောင်ကအောင်တာ စိုးကြည်။ နောက်နေ့လည် ထောင်ထဲမှာ ကျမတို့ နိုင်ငံရေးအကျဉ်းသူတွေ တိုင်ပင်ကြတယ်။ ညာကျရင် ဘာလုပ်

မြန်မာနိုင်ငံရှိအမျိုးသမီးနှင့်ရေးအကျဉ်းသာများ

မလဲပေါ့။ အဲဒါကို ရူးရူးပေါပေါနဲ့ အမျိုးသမီးတယောက်က သွားပြီးသတင်းပေးတယ်။ ကျမတို့အဆောင်ရဲ့ အကျော်မှာလည်း ဖမ်းခံထားရတဲ့ ကျောင်းသူတွေရှိတယ်။ ရူးလို့ ဆန္ဒပြလို့ ဆိုပြီးရိုက်နေတာ ကျမထအောင်တာကို သိသွားပြီး ကျမကိုပါ အတင်း ဆွဲခေါ်ထုတ်တယ်။ အဲဒီအချိန်မှာက ထောင်အချုပ်တံခါးကို ပိတ်ထားတာ၊ တံခါးဖွင့်ပြီး အတင်းဆွဲခေါ်တယ်။ ကျမကို မမာလာကြည်တို့ကလည်း အတင်းဆွဲထားတယ်။ နောက် သူတို့ဘက်က အားများတော့ ကျမသူတို့ဘက်ကို ပါသွားပြီး ကြိမ်လုံးနဲ့ရှိက်တယ်။ လက်သည်နဲ့ကုတ်ထားတာဆိုရင် ထောင်ကနေထွက်လာပြီး နှစ်နှစ် လောက်ထိကို မပေါ်က်ဘူး။ ရိုက်ထားတာဆိုရင် မျက်စွဲကိုထိမိပြီး မျက်စွဲက မျက်ရည်တွေ ကျကျလာတယ်။ ရိုက်ပြီး အချုပ်ဆောင်ကို ရွှေလိုက်တယ်။ တခြားနိုင်ငံရေးသမားတွေနဲ့ မဆက်သွယ်ရဘူး။ သူတို့လူတယောက်ကို စောင့်ကြည့် ခိုင်းထားတယ်။ နောက်နေ့နဲ့ လည်းဆောင်အလုပ်ကိုခိုင်းတယ်၊ စပါးလုံး ကောက် ခိုင်းတာ။ တခြားအကျဉ်းသားလိုပဲ လုပ်ရမယ်ပေါ့။ ကျမကပြောတယ်၊ နှင်တို့ လုပ်ထားတာ မျက်စွဲနာနေတယ်၊ နောက် ငါ နိုင်ငံရေးသမား ဘာမှမလုပ်နိုင်ဘူးဆိုပြီး မလုပ်ဘူး။ ရိုက်လံမယ်ဆိုပြီး တင်းခံနေတယ်။ အဲဒီတိန်းက ထောင်ထဲမှာ မှတ်မိသလောက်ဆိုရင် အခြေအနေက တော်တော်ဆိုးခဲ့တယ်။ အနောက်ဆောင်က မလှလှသန်းလည်း အရှုက်ခံရတယ်လို့ပြောတယ်။ ယောကျားလေးအကျဉ်းသား သုံးယောက်သောတယ်၊ ဝင်ရှုက်လို့။ နေ့လည်မှာ ထောင်ထဲမှာ တအားဆူတာကို အပြင်ကသိမှာစိုးလို့ ခွေးသံတွေနဲ့ အသံဖုံးအောင် လုပ်တယ်။ ဒါနဲ့မရတော့ ဓာတ်စက်တွေဖွင့်ထားတယ်။ ဖွင့်တာက စစ်သီချင်းတွေ၊ ရူးညံ့နေတာပဲ။ အဲဒီက စပြီး ထောင်မှာ ထောင်ဝင်စာပိတ်လိုက်သေးတယ်။ သေဒက်သမားတွေကို တဝက်ပဲပေးတော့တယ်။ သေဒက်ချုံထားရတဲ့ မဂ္ဂါးဆိုရင် အပြည့်မရရင် မယူဘူးဆိုပြီး ဆန္ဒပြတယ်။

အဲဒီကနေ သိပ်မကြာဘူး၊ တရားရုံးကိုပြန်ပို့ပြီး ဘာမှလည်း မပြောဘဲနဲ့ ပြန်လွှတ်ပေးတယ်။ လွှတ်ပေးမယ်ဆိုတော့ ထုံးစံအတိုင်း ကတိခံဝန်ချက်တွေ ထိုးရတယ်။ အဲဒီမှာ အခြားအချက်တွေထက် ထူးဆန်းတာက ကျမကို ရန်ကုန် နယ်နမိတ်ထဲမှာ နေခွင့်မပြောဘူးဆိုတာပဲ။ ကျမကလည်း နေစရာမှုမရှိတာ ဒီမှာဘဲ နေမယ်လို့ပြောတော့ နေခွင့်မရဘူးလို့ ရတွေကပြောတယ်။ အဲဒီကတော့ ကျမရဲ့ နောက်ဆုံးအချုပ်ထောင်ဖြစ်စဉ်ပါပဲ။ ၁၂၈



နောက်ဆက်တွဲ - ၁၁

**ပုသိမ်မြို့အကျဉ်းထောင်တွင် အကျဉ်းကျခဲ့သော မအေးအေးသင်း နှင့်
တွေ့ဆုံးမေးမြန်းခြင်း**

မအေးအေးသင်းနှင့် ဖစ်ဖြစ်သူသည် ရောဝတီတိုင်း၊ အလီပြို့နယ်
အမျိုးသား ဒီမိုကရေစိအဖွဲ့ချုပ်တွင် ဦးဆောင်လှုပ်ရှားခဲ့သည်။ ဖစ်ဖြစ်သူ
အား အာကာပိုင်များက သွားရောက်ဖမ်းဆီးစဉ် မတွေ့ရသဖြင့် သမီး
ဖြစ်သူ မအေးအေးသင်းအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ပုသိမ်အကျဉ်း
ထောင်တွင် မတရား အကျဉ်းချထားခဲ့သည်။

ဖမ်းဆီးအကျဉ်းချခံရသည့်ဖြစ်ရပ်များနှင့်ပတ်သက်၍ မအေးအေးသင်း
အား အောက်ပါအတိုင်း တွေ့ဆုံးမေးမြန်းခဲ့သည်။

ဘာဖြစ်လို့အဖမ်းခံရလဲ၊ ဘယ်တုန်းကအဖမ်းခံရလဲ၊ ဘယ်မှာ အဖမ်းခံရလဲ ဆိတာ
တွေကို ပြောပြုပေးပါ။

ကျမဗတ္တုစအဖမ်းခံရတာ ၁၉၈၉ မေ ၁၉၉၁ စွဲတဲ့အမှုက ၅ (၅)။ စစ်တဲ့အခါကျ
တော့ လက်နက်ယ်သင်တန်း တက်မှုဆိုပြီးတော့ စစ်တယ်လေ။ ကျမတို့ဘက်မှာ
အနောက်ရှိုးမရွှေ့တွေ့ရှိတယ်။ အဲဒီမှာသွားပြီး စည်းရုံးရေးဆင်းတယ်။ ကျမတို့က
အရင်က အင်နှစ်အယ်လိုပါ (အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်)မှာ လုပ်ရှားတယ်။ အဲဒါကို

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

အာဏာပိုင်က မကြိုက်တဲ့အခါကျတော့ ကျမတို့အဲဒီရွာတွေမှာ သွားပြီးတော့
လက်နက်ငယ်သင်တန်း တက်ပါတယ်ဆိုပြီးတော့ ဦးပွဲတာပေါ့။

ဘယ်မြို့၊ ဘယ်ရွာလဲ။

ကျမတို့နေတာက အဂ်ပြိုမြို့နယ်ထဲမှာ။ ဒါပေမဲ့ ကျမတို့သွားပြီးတော့ စည်းရုံးရေး
ဆင်းတာက မြန်အောင်မြို့နယ် သပြောကွင်းရွာ။

ဖမ်းတော့ ဘယ်အချိန်မှာ ဖမ်းလဲ၊ ဘယ်သူတွေက လာဖမ်းလဲ၊ ဘယ်ခေါ်သွားလဲ။

စည်းရုံးရေးဆင်းတဲ့အချိန်မှာ ကျမအဖော်းဆောင်တယ်လို့ ပြောရင်ရတာပေါ့။
အဲဒီနောက် ကျမအဖော့် ၁၉၈၉ မေ ၁၇ ရက်နေ့မှာ လာပြီးတော့ရှာကြတယ်။
အဖော်မရှိဘူး။ အလုပ်သွားတယ်။ အဲဒီရွာတွေဘက်မှာပဲ သစ်လုပ်ငန်း လုပ်တယ်
လော့။ အဖေ အလုပ်သွားတဲ့အချိန် လာရှာတယ်။ မတွေ့ဘူးဆိုတော့ ကျမကို
ဖမ်းလိုက်တယ်။ သူတို့လည်းပြောတယ်လော့၊ သမီးကိုခေါ်ထားရင်တော့ အဖေက
တော့လာမှာပဲ။ ဓားစာခံ ခွဲထားလိုက်တာပေါ့။

အဲလိုခွဲထားရင်းနဲ့ နောက် ကျမနဲ့အတူတူ အဲဒီခုရီးစဉ်မှာပါတဲ့ အဖော်တွေရဲ့
စာရင်း သူတို့မေးတယ်လော့။ ကျမကလည်း အမှန်အတိုင်းပဲ ပြောတယ်၊ ကိုးယောက်
သွားတယ်၊ စည်းရုံးရေးဆင်းတယ်ဆိုတဲ့ဟာ ပြောတယ်။ နောက် အဲဒီ ကိုးယောက်
စလုံးကိုဆွဲတယ်။ အဲဒီထဲမှာ အဖေတော့ မပါတူးပေါ့။ အဖမ်းခံရတာက အမျိုးသမီး
ထဲက သုံးယောက်၊ အမျိုးသားက နှစ်ယောက် အဖမ်းခံရတယ်။ ကျို့တဲ့လူတွေက
ဖမ်းမှန်းသိတော့ ထွေကြပြီးကြတယ်။ တော့ခိုးသွားကြတယ်။

စစ်ကြောရေးကာလအကြောင်း နည်းနည်းပြောပြပါ။ သူတို့စစ်ဆေးတာ ဘယ်
နှစ်ရက်လောက် ကြောသလဲ။

ကျမတို့ကို စဖမ်းသွားပြီးတော့ အဂ်ပြိုမြို့နယ်အချုပ်မှာ တစ်ရက်ထားတယ်။
ပြီးတော့ ပုသိမ်ကိုခေါ်သွားတယ်။ ပုသိမ် အသည်းကြီးစခန်းမှာ တစ်ရက်ထားတယ်။
အသည်းကြီးစခန်းမှာ နေတဲ့ တစ်ရက်က ကျမတို့ကို လုံးဝ အစာမကျေးဘူး။ နောက်
တနေ့မှာ လာခေါ်သွားတယ်။ ဘယ်ကို ခေါ်သွားမှန်း ကျမတို့လည်း မသိဘူး။ ကျမ

တို့လည်း ကားပေါ်မှာလိုက်သွားရတယ်။ တော်တော်ကြီး ဝေးတဲ့နေရာရောက်တော့ မျက်နှာတွေကို စည်းလိုက်တယ်။ အိပ်တွေနဲ့ စွမ်လိုက်တယ်။ ဒါပေမဲ့ နှာခေါင်းဂို့တော့ ဖော်ထားတာပေါ့။ နောက်မှ ပြန်သိရတာ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ပေါ့နော် (နတော်) ဆိုတဲ့နေရာ၊ စစ်ကြောရေးစခန်းကြီးပေါ့။ အဲဒီကို ခေါ်သွားတယ်။

ကားရပ်တဲ့အခါကျတော့ ကျမှတို့ကိုဆင်းရမှန်းလည်း မသိဘူး။ နောက် စစ်သားတယောက်က လာပြီး လက်ကိုဆွဲသွားတယ်။ လာ ကျနော့ နောက်ကို လိုက်နဲ့ဆိုပြီးတော့ ခေါ်သွားတယ်။ အဲဒီစစ်သားက မြေကြီး ဘယ်လောက် မြင့်တယ်၊ ဘယ်လောက် နှိမ့်တယ်၊ လမ်းပြေးပြေးလျှောက်၊ အဲသလိုခေါ်သွားတယ်။ အခန်းတခန်းထဲ ထည့်ထားလိုက်တယ်။

ကျမှတို့အမှုတွေထဲမှာပါတဲ့ အမျိုးသမီး တယောက်က ၁၄ နှစ်ပုဂ္ဂိုလ်သေးတယ်။ သူက ထောက်လည်းထောက်တော့ ကြောက်တာပေါ့။ ဘယ်ကိုရောက်သွားပြီလဲ မေးတယ်။ နောက် ၁၉၈၈ ခုနှစ် လူထုဆန္ဒပြီး ကာလတွေတုန်းကလည်း အမျိုးသမီးတွေကို မှတိန်းကျင့်တယ်တို့ ဘာတို့ ကြားထားတော့ သူ တာအားကြောက်တယ်။ သူ အော် တယ်။ ကျမှတို့လှမ်းခေါ်တယ်။ အစ်မကြီးဘယ်မှာလဲ၊ ဘယ်မှာလဲ အဲဒီလို့ လှမ်းခေါ်တယ်လေ။ အဲဒီအချိန်ကျမှ သူက ကျမ ဘေးနားက အခန်းထဲမှာ ရှိနေတယ်ဆိုတာ အသံကို ကြားနေရတယ်။ ဒါပေမယ့် ကျမကလည်း အသံပေးလို့ မရဘူးလေ။ အဲလိုမျိုး ပြစ်နေတယ်။ အဲဒီ အမှာ်ငါးထဲမှာပဲထားတယ်။ သံ့နာရီလောက်ကြောမယ်။

အဲဒီနောက် သိပ်မကြာသူး၊ စစ်ဆေးမယ့် ထောက်လှမ်းရေးပိုလ်တွေ ရောက်လာ တယ်။ ရောက်လာပြီး ကျမတို့ကို တယောက်ချင်း ခေါ်ထုတ်သွားတယ်။ မျက်လုံး စည်းပြီး ခေါ်သွားတာပဲ။ ဘယ်ကိုခေါ်သွားမယ်လည်း မပြောဘူး။ အခန်းတခန်း ရောက်တော့ အဲဒီမှာစစ်တယ်။ ကျမတို့ကလည်း ကျမတို့စည်းရုံးရေးအကြောင်း ကိုပဲ ပြောပြုတယ်။

ပြောပြတော့ ခဏနေ နင်တို့ ပြောင့်ချက်ပေးရမယ်ဆိုပြီးတော့ အခန်းထဲပဲ ပြန်ထည့်ထားလိုက်တယ်။ အဲဒီအချိန်ကတော့ တော်တော်ခံစားရတဲ့အချိန်ပဲ။ မျက်နှာကို စည်းထားတယ်။ နောက် အခန်းအမှာ်ငါးထဲမှာ ထားတယ်ဆိုတော့ အနားမှာ ဘာတွေရှိမှန်းလဲ မသိဘူးလေ။ လိုက်စမ်းကြည့်လိုက်တော့ ကြိုးတရောင်း

မြန်မာနိုင်ငံရှိအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ

တွေ့တယ်။ နောက် ခွဲကိုလေးတလုံး တွေ့တယ်။ အမှာင်ထဲမှာ အဲလိုပဲ ထိုင်နေရ တာပေါ့။

နောက် သုံးနာရီလောက်ကြာတော့ တယောက်ချင်းခေါ်ပြီး ဖြောင့်ချက်ပေးခိုင်း တယ်။ အဲဒီမှာပဲ အမျိုးသမီး တရားသူတိုးတယောက် ရှိတယ်။ ကဲ မင်းတို့ လုပ်ခဲ့တာ အစကနေ အဆုံးအထိ အကုန်ပြောတဲ့ သူက အဲနိုင်ပြောတယ်။ ကျမတို့ကလည်း ရဲစခန်းမှာ အစစ်ခံတဲ့အတိုင်းပဲ၊ ကိုယ်သွားတဲ့အတိုင်းပဲ၊ အမှန်အတိုင်းပဲ အကုန်လုံး ပြောကြတယ်။ မိုးချုပ်သွားတယ်။ ၁၀ နာရီလောက်ကျတော့ ကျမတို့အကုန်လုံးကို ထောင်ထပို့လိုက်တယ်။

အဲဒီမှာ စီရင်ချက်မချဘူးလား၊ ချသလား။

ဟင့်အင်း၊ မချဘူး။ အချုပ်ကာလ မြောက်လကြာတယ်။ ပုသိမ်ထောင်ထဲကို ပို့လိုက်တယ်။ ပုသိမ်ထောင်မှာလည်း အဲဒီအချိန် အမျိုးသမီးအကျဉ်းထောင် မရှိ သေးဘူး။ အမျိုးသမီးထောင်က ပြင်နေတယ်လို့ ပြောတယ်။ ဟောခန်း ခပ်ကျဉ်းကျဉ်း လေးထဲမှာ လူအယောက် ၁၀၀ ကျော်လောက်ရှိတယ်။ ကျမတို့အကုန်လုံးကို ထည့်လိုက်တယ်။ ကျမတို့ကို ကျောင်းသားတွေဆိုပြီးတော့ စည်းခြားထားတယ်လေ။ ဘယ်သူမှ စကားမပြောရဘူး၊ ဘာမှ အကူအညီ မပေးရဘူး၊ အဲဒီမျိုးလုပ်ထားတယ်။ အဲဒီမှာ ကျမတို့လည်း ဘုမသိဘမသိ ကြမ်းပြင်မှာ အဲနိုင်ပဲ အိပ်ကြရတယ်။ ကျမတို့ သုံးယောက်ပေါ့။

ကြမ်းပြင်ဆိုတာက ပျော်ခင်းလား။

မဟုတ်ဘူး။ ဒီလို သမဲတလင်း၊ ဒီအတိုင်းအိပ်ရတယ်။ ကျမတို့ကို စဖမ်းတုန်းက အဝတ်အစားထွေး ဘာတွေ အပိုမိုပါတူးလေ။ ဒီအတိုင်းပဲနေရတယ်။

ထောင်ထဲရောက်တော့ တဆိုကလည်း ကျောင်းသားတွေဆိုတော့ စိတ်ဝင်စား တယ်လေ။ ခိုးခိုးပြီးလာခေါ်ကြတယ်လေ။ အကူအညီလည်း ပေးကြတာပေါ့။

နောက်တော့ ဘာဆက်ဖြစ်လဲ။

ကျေမတို့ကို ပထမနှစ်လ ရုံးမထုတ်ဘူး။ မိသားစုနဲ့လည်းဖြတ်ထားတယ်။ ဘာနဲ့မှ အဆက်အသွယ်မရှိဘူး။ အဲဒီ နှစ်လအတောအတွင်း ထောက်လှမ်းရေးက အမြဲလာစစ်နေတာပဲ။

နှစ်လကြာပြီးတဲ့အခါမှ ကျေမတို့ကို ရုံးတင်တယ်။ ဒီနောက် မင်းတို့ကို ရုံးတင်မယ့်နေ့ဆိုပြီး တရာ့ ထောင်အာဏာပိုင်တွေကလည်း ပြောတာပေါ့။ ဟာ နင်တို့ကတော့ ဒီနေ့လွှတ်ပြီပေါ့။ ကျေမတို့ကလည်း လွှတ်ပြီဆိုတာ တကယ်မှတ်လို့လော့။ နောက်တော့ တရာ့နဲ့လိုက်တာပဲ၊ နဲ့ပြီး ကျေမတို့ကို ထောင်ထဲပြန်သွင်းလိုက်တယ်။

ထောင်တော့ မချုဘူးပေါ့။

ထောင်ချုတာပေါ့။ အဲဒီ ခြောက်လကြာပြီးတဲ့အကျေတော့ ထောင်နှစ်နှစ် ချလိုက်တယ်။ ၁၄ နှစ်အရွယ်အမျိုးသမီးကျေတော့ ထောင် သုံးနှစ်ချလိုက်တယ်။ ကမ္မာ အေးမှာလား၊ အမျိုးသမီးကောာတရှိတယ်လေ၊ အဲဒီကို ပိုလိုက်တယ်။ တန်ပြည့်တဲ့အခါန်မှာ မိဘတွေခံဝန်း၊ ထုတ်သွားလို့ရတယ်။ နောက် ယောက်၍သေးနှစ်ယောက်ကျေတော့လည်း နှစ်ယောက်စလုံး သုံးနှစ်စီပါ။ ဒါပေမဲ့ အဲဒီမှာလည်း ကလေးတယောက်ပါတယ်။ အဲဒီကလေး တယောက်ကျေတော့ ငြက်အောင်စမ်းကို အပို့ခံရတယ်။ ဒါပေမဲ့ အဲဒီကလေးကို နှစ်နှစ်ကြားမှ ထုတ်လို့ရတယ်။ အမျိုးသမီးလိုတော့ မတူဘူး။ အမျိုးသမီးက နှစ်နှစ်နဲ့ထုတ်လို့ရတယ်။

ကျေမတို့ကတော့ နှစ်နှစ်အပြည့်နေရတယ်။ အဲဒီမှာ လျှော့ရက်က ဆယ်ရက် လောက်ပဲရတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး နည်းနည်းပြောပြုပါ။

အစားအသောက်ကတော့ ထောင်ထဲကကျွေးတဲ့ဟာပေါ့။ မနက်ဆိုရင် ဆန်ပြတ်။ မနက်အစောက်း ငါးနာရီတန်းစီရင် ဆန်ပြတ်ရတယ်။ နေ့လည် ၁၁ နာရီလောက်ကျေတော့ ပဲ။ ပဲဆိုတာလည်း တော်တော် အရည်ကျကျ ပဲဟင်းနဲ့ ငါးပါ။ ငါးပါက သတွေနဲ့။ ကျေမတို့ဘက်ကခေါ်တာကတော့ မျှော်ပိုပေါ့။ အဲဒီမျှော်ပိုနဲ့ ပဲဟင်းပဲရှိတယ်။ ညာနေကျေတော့ တာလပေါ့။ တာလပေါ်ဆိုတာက ထောင်ထဲမှာ စိုက်ထားတဲ့

မြန်မာစိတ်အမျိုးသမီးစိတ်ရေးအကျဉ်းသားများ

ဥကန်စွန်းတွေကို အချက်တွေအကုန်ခုပ်စဉ်းပြီး ထည့်ထားတဲ့၊ မည်းနေတဲ့
အရည်ပဲ့။ အဲဒါပဲ စားရတယ်။

မူးတာလာတဲ့အခါကျတော့ သုံးရတဲ့ ပစ္စည်းကိရိယာတွေ အခက်အခဲတွေ့သလား၊
ဘယ်လိုမျိုးကြံ့တွေ့ရလဲ။

တော်တော်လေးကို အခက်အခဲကြံ့တွေ့ရတယ်။ အဲဒီပစ္စည်းတွေ သွင်းလို့မရတဲ့
အခါကျတော့ လေးကအကျဉ်းသားတွေကို အကူအညီတောင်းရတယ်။ ကျမတို့
အိမ်က လာတဲ့အခါကျရင် ပိုက်ဆံပြန်ပေးပဲ့မယ် ဆိုပြီး အကူအညီတောင်းတယ်။
တချို့ နှစ်ရှည်ကျတဲ့လူတွေ၊ တန်းစီးတွေဘာတွေလုပ်နေတဲ့ အမျိုးသမီးတွေကို
အကူအညီ တောင်းရတာပဲ့။ ကျမတို့ကို နည်းနည်းကူညီပေးပါ၊ အပြင်ကို မှာပေး
ပါဆိုရင် သူတို့က ထောင်ဝါဒီတွေကတဆင့် မှာလို့ရတယ်လေ။ အချုပ်ထွက်တဲ့
လူတွေကိုလည်း မှာလို့ရတယ်လေ။ အဲဒီ အပြင်ဘုတ်က (ထောင်ဝါဒီအပြင်ဘက်
ထွက်ပြီး အလုပ်ကြမ်းလုပ်ရတဲ့သူတွေဆိုက) ဂွမ်းထုပ်မှာပြီးတော့ ကျမတို့သုံးရတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာကျတော့ ရေက ပြဿနာရှိတယ်။ ကျမတို့ထောင်ထဲမှာ
ရေက တယောက်ကို ခွက်ကြီးကြီးနဲ့ သုံးခွက်ပဲရတယ်။ ကျမတို့က နည်းနည်းတိုးပြီး
တောင်းတာပဲ့။ ဒါပေမယ့်မရဘူး။ အဲဒီဒုက္ခကို တော်တော်ခံရတယ်။

ဧ သုံးခွက်၊ သုံးမှတ်ဆုံးတာက တလျောက်လုံးပဲလား။

ထောင်ထဲမှာနေရတဲ့ တလျောက်လုံးပဲ။ ရေက ပိုက်ရေ့မဟုတ်ဘူးလေ။
ယောက်ကျားထောင်ကနေ ထမ်းပို့တဲ့ရော့၊ မိန်းမထောင်ရော့ကို ကန်ထဲကို တဆင့်
ထည့်။ တခါတလေ ရေများတဲ့အခါဆိုရင်တော့ ခုနှစ်ခွက်လောက်ရတယ်။ ကျွန်တဲ့
အချိန်တွေကတော့ သုံးခွက်ပဲ ပုံမှန်ရတယ်။ ဇွဲရာသီတွေမှာ သုံးခွက်၊ အဲဒါတော့
ပုံမှန်ရတယ်။ မိုးတွင်းပိုင်းဆိုရင်တော့ ခုနှစ်ခွက်လောက်ရတယ်။

တရားရုံး ဘယ်နှစ်ခါလောက်တက်ရလဲ။ ရှုံးနေတို့၊ သက်သေတို့ အဲဒါတွေ လာတာ
ရှိသလား။

ဟုတ်ကဲ ရှိတယ်။ ယမန်ကြီးတပတ်၊ ၁၄ ရက်တခါ ရုံးထုတ်တယ်။ ရုံးထုတ်တဲ့ အခါကျတော့ သူတို့ဆိုက အစိုးရသက်သေတွေကတော့ ငါ၊ ၅၊ ၆ ယောက်ပဲ။ ကျမတို့သွားတဲ့ရွာက လူတွေကို ခေါ်လာခဲ့တာ။ နောက်ပြီးတော့ ကျမတို့ဖက်က သက်သေထားခွင့်မရှိဘူး။

ကျမတို့ကို အင်န်အယ်လိုပိုကနေပြီးတော့ ရှုနေနှားပေးတယ်။ ရှုနေကတော့ ရှု့နေထုံးစံပဲပေါ့။ ကျမတို့၊ အမူအကြောင်းမေးတယ်။ သူတို့၊ ပြောပေးတယ်။ ဒါပေမယ့် အဲဒါတွေက အလကားပဲ။ တကယ့်အမူကြောင်းအရ ရှု့နေတွေရဲ့ ထွက်ချက်ကိုကြည့်မယ်ဆိုရင် ကျမတို့မှာ လုံးဝအပြစ်မရှိဘူး၊ ထောင်ချိုင်တဲ့ အပြစ်မရှိဘူး။ ဒါပေမယ့် စစ်ထောက်လှမ်းရေးကနေပြီးတော့ ချလိုက်တာပဲပေါ့။

တရားသူကြီးကလည်း ကျမတို့ကို ခြောက်လပြည့်တဲ့ရက်မှာ ပြောပါတယ်။ ဒီနေ့၊ အမိန့်ချမယ်ဆိုပြီးတော့ အမိန့်ချလိုက်တယ်။ အမိန့်ချပြီးတဲ့အခါကျတော့ ကျမတို့က ထောင်နှစ်နှစ်ကျလို့ တော်တော် မကျေနှစ်ကြေားလေ။ ဒါပေမယ့် တရားသူကြီးက ကျမတို့ကို လာပြောတယ်။ သူ့ကိုတော့ နားလည်ပေးပါတဲ့၊ ဒါ စစ်ထောက်လှမ်းရေးက ချိုင်းတာပါဆိုပြီး သူက အဲလို လာတောင်းပန်တယ်။ ကျမတို့လည်း ဘာမှမတတ်နိုင်ဘူးပေါ့နော်။

နောက်ဘာများပြောစရာရှိအနံ့မလဲ၊ ထောင်ထဲမှာနေခဲ့ရတဲ့ အတွေအကြံတွေနဲ့ ပတ်သက်ပြီးတော့။

ဆေးဝါးမလုံလောက်ဘူး။ ကျမတို့ကြံခဲ့ရတာ တရာ့ပြောမယ်နော်။ ကျမတို့အနဲ့ ထဲမှာပါတဲ့ အမျိုးသမီးတယောက်က ရင်သားအကိုက်ပေါ့။ သူက ကင်ဆာလိုလိုပြစ်နေတာ။ အကိုက်ပြစ်နေတယ်။ သူ ထောင်ထဲရောက်မှ စိပြုးပြစ်တာပေါ့နော်။ အဲဒီ နှစ်နှစ် အတော့အတွင်းမှာ သူ တအားကိုက်လာတယ်။ သူဆေးခန်းပြချင် တယ်ပေါ့။ ကျမတို့က မိဘနဲ့၊ ဝေးတဲ့အခါကျတော့ မိဘကို အကြောင်းကြားချင် တယ်ဆိုတော့ အကြောင်းကြားခွင့်မပေးဘူး။ ထောင်ဝင်စာတခါလာရင်လည်း အဝေးကြီး လုမ်းပြောရတဲ့အခါကျတော့ တော်ရုံတန်ရုံဆေးပဲ လုမ်းတောင်းတာပေါ့ နော်။ ဆရာဝန်ပြချင်တယ်လို့တော့ မပြောဖြစ်ကြဘူး။

မြန်မာနိုင်တို့အမျိုးသမီးနိုင်စံရေးအကျဉ်းသားများ

ထောင်အာဏာပိုင်တွေကို ဆေးခန်းပြုချင်တယ်၊ ဆရာဝန်ပြုချင်တယ် ဆိုတော့ သူတို့ ထောင်ဆရာဝန်ကို ပြုလိုးတယ်။ ထောင်ဆရာဝန်ကလည်း နှာဘူးလို့ ပြောတယ်လေ။ ကျမတို့ကလည်း အပျို့တွေဖြစ်တဲ့အခါကျတော့ အဲဒီ ကောင်မလေးကလည်း မပြုရဘူး။ ဒါပေမယ့် မဖြစ်သာဘူးပေါ့နော်။ ကျမတို့ကလည်း ဂိုင်းတိုက်တွန်းတယ်။ ကဲ သူက ဘာပဲဖြစ်ဖြစ်ပဲ့၊ အဖော်လိုက်မယ်။ ဘေးနားမှာ အဖော်လိုက်ခွင့်ပေးပို့၊ ကျမတို့က ခွင့်တော်းတယ်။ ထောင်စိုင်ကြီးနဲ့ဆွေးနွေးကြတယ်လေ။ ဆွေးနွေးတော့၊ ကဲ နှင်တို့လိုက်ချင်ရင်လည်း လိုက် လို့ပြောတယ်။ အဲဒီတော့ ကျမတို့အဖော်နှစ်ယောက် လိုက်သွားတယ်။ အဲဒဲဒါလည်း ယောက်ဗျားထောင်ထဲမှာပဲ၊ ထောင်ဆရာဝန်သွားပြတဲ့အခါလေ။

ဆရာဝန်ကတော့ စမ်းကြည့်မယ် ဘာညာပဲ့။ စမ်းကြည့်ရင်လည်း ကြည့်ပဲ့။ ဒါကတော့ ဆရာဝန်ရဲ့ တာဝန်အရပဲ့။ စမ်းကြည့်တယ်၊ ဒါပေမယ့် ဒီဟာက ကိစ္စမရှိဘူးဘဲ့။ ရေနွေးတွေ ဘာတွေနဲ့ချေပေးရင် ပျောက်သွားနိုင်တယ်လို့ သူ့ပြောတယ်။ ကျို့တဲ့ဆေး ဘာမှုမပေးဘူး။

ဆေးတွေဘာတွေ ဒီလိုပဲ ကိုယ့်ဟာကို အပြင်ကိုပဲ မှာကြတယ်။ ထောင်ဝင်စာလာတဲ့ တဗြားအမှုသည်တွေကနေတဆင့် ဆေးမှာကြတယ်။ တဗြားအမှုတွေကျတော့ ဆေးသွင်းရတာလွှာယ်တယ်။ သူတို့လိုအပ်တဲ့ ဆေးပါးတွေကို မှာရတာလွှယ်တယ်လေ။ သူတို့က ပိုက်ဆံပေးလိုက်ရင်ရတယ်။ ကျမတို့တွေကျတော့ ပိုက်ဆံပေးလည်းမရဘူး။ ဆေးပါးလည်း ဘာမှ အပြည့်အဝသွင်းခွင့်မရှိဘူး။

ရောဂါတရုခြဖြစ်ပိုစိရင် သူတို့ပေးတာတော့ရှိတယ်၊ ကလိုယိုစီနိုကာ၊ ထောင်ထဲမှာလေ။ ကျမဖို့ရင် တခါ အထက်လှန်အောက်လျော့ ဖြစ်ဖူးတယ်။ ပဲပေါက်တယ်။ ပဲပေါက်ရင်လည်း ဘာစကော်ပါး၊ နောက် ပိုက်အောင့်တာတို့ဘာတို့ ဘယ်လောက်ပဲ အသည်းအသန်ဖြစ်ဖြစ် ကလိုယိုစီနိုကာပဲရတယ်။ တော်တော် အခြေအနေဆိုးတယ်လို့ ကျမပြောချင်တယ်။ အဲဒီထောင်ထဲမှာ နေရတဲ့အချိန်က ဆေးပါး လုံလုံလောက်လောက်ရှိသွင့်တယ်လို့ ကျမထင်တယ်လေ။

နောက်တရာက ကျမတို့က ဘာစာမှ ဖတ်ရာဘာမရှိဘူး။ စာအုပ်သွင်းခွင့် မရှိဘူး။ စာအုပ်သွင်းခွင့်တော်းတော့ ဘာလုပ်မလဲ၊ မဖတ်နဲ့ မပြုနဲ့ အဲလိုမျိုး အဟောက်ခံရတယ်။

အပေါ်မှာပြောခဲ့တဲ့ အမျိုးသမီးက အမှုတွဲပဲလား။ ကိုယ့်ဟာကို ဆေးဝယ်ပြီးတော့
ကုတေသာ သက်သာတာပေါ့။

ဟုတ်ကဲ့ ကျမတို့အမှုတွဲပဲ။ ကိုက်ခဲတာတော့ သက်သာတာပေါ့။ ဒါပေမယ့်
လုံးဝတော့ ပျောက်မသွားဘူးလေ။ အပြင်ရောက်မှပဲ ကုရတာပေါ့။

ကျမတို့အမှုတွဲက ပထမ သုံးယောက်၊ နောက် လေးယောက်ဖြစ်လာတယ်။
လေးယောက်ကို အရင်တုန်းကတော့ သီးသန့်မထားဘူး။ အကုန်လုံး ရောထား
လိုက်တယ်။ နောက် သိပ်မကြော်ဗျား ဘုရား ရှုလိုင်တို့ဘာတို့၊ အာဇာနည်နေ့ ပန်းခွေချေမှ
တို့နဲ့။ အင်န်အယ်လိဒီ ဗာသတို့က အမျိုးသမီးတွေ ဝင်လာကြတယ်။ စုစုပေါင်း
ကျမတို့ ၁၄ ယောက်ရှိတယ်။ ကျမတို့ ၁၄ ယောက်ကို အရင်တုန်းက အခန်း
ကျော်ကျော်းလေး တာန်းပေးထားတယ်။ အဲဒီမှာ ၁၄ ယောက်နေရတယ်။ ကျမတို့က
တခါတလေ အခမ်းအနားတွေ အထဲမှာလုပ်ကြတယ်။ အဲဒါကိုသိသွားရင် ကျမတို့
တိုက်ပိတ်ခဲရတယ်။ နောက်တဲ့ခုက သူတို့ ပုံမကျော်း ထောင်ဝင်စာတွေ ဖြတ်စား
တယ်ပြောရင်လည်း အကုန်လုံးတိုက်ပိတ်ထားလိုက်တယ်။ အဲဒါမျိုး ခဏေခဏပဲ ခံရ
တယ်။ ကျမတို့ အမိက အဲလို့ ရေပြသသနာတို့၊ နောက်ပြီးတော့ အစားအစာတို့နဲ့
ပတ်သက်လာရင် ဖြစ်တတ်ပါတယ်။

ထောင်ထဲမှာ ဖြစ်ဖြစ်၊ ထောက်လှမ်းရေးကပ်ဖြစ်ဖြစ် ရိုက်တာနက်တာကြံရှုံးလား။

အဲဒါ ကျမတို့ကတော့ မကြံရှုံးဘူး။ ဒါပေမယ့် ကျမတို့အမှုတွဲ တယောက်က
တော့ ကြံရတယ်။

အမျိုးသားလား။

အမျိုးသမီး။ သူက ကျမတို့ကို စဖမ်းတော့ ထွက်ပြီးတာ၊ ဟို သူတို့အမျိုးတွေ
ရှိတဲ့ ဘိုကလေးကို ရောက်သွားတယ်လေ။ အဲဒါကို ထောက်လှမ်းရေးကလည်း
သိတယ်။ လိုက်ဖမ်းတော့ ဘိုကလေးမှာ မိသွားတယ်လေ။ အဲဒီ အမျိုးသမီးကျတော့
ထောက်လှမ်းရေးက ရိုက်တယ်။ သူကလည်း တိုင်းရင်းသူလည်း ဖြစ်တယ်၊ ကရင်
တိုင်းရင်းသူလေး၊ ထောက်လှမ်းရေးက တအား သူ့ကိုရိုက်တယ်။ အာခု အပြင်မှာ
ရောက်တဲ့အထိ နားတဖက်လေးနေတယ်။ နားတဖက် ပင်းသွားတာပေါ့။ ကျန်တဲ့
တဖက်ကလည်း လေးနေတယ်လေ။ သူ့အမြေအနေ တော်တော်ဆိုးတယ်။ စပြီး
ဖမ်းလာတဲ့အခိုင်တုန်းကဆိုရင် သူ့မျှက်နှာကြီးက ယောင်အမ်းနေတာပဲ။ ။

လက်ရှုအချိန်ထိ အကျဉ်းကျနေဆဲဖြစ်သော အမျိုးသမီးနိုင်ငံရေးအကျဉ်းသားအချို့။



ဒေါ်အောင်ဆန်းစုကြည်



ဒေါ်ကြည်ကြည်မင်း



ဒေါ်ခင်ခင်လွှဲ



ဒေါ်ခင်ချို့မြင်း



ဒေါ်ခင်မိမိနိုင်

လက်ရှိအရှင်ထိ အကျဉ်းကျနေဆဲဖြစ်သော အမျိုးသမီးနိုင်ငံရေးအကျဉ်းသားအချို့ (အဆက်)



ဒေါ်ခင်အေးဆွဲ



ဒေါ်ချို့မာတွေး



ဒေါ်စုစုဝင်း



ဒေါ်စန်းစန်းပေါ်



ဒေါ်ဇင်မာအောင်



ဒေါ်တေဇ္ဂဝါ



ဒေါ်တင်တင်မြင့်



ဒေါ်တင်မာရီ

လက်ရှိအရှင်ထိ အကျဉ်းကျနေဆဲဖြစ်သော အမျိုးသမီးနိုင်ငံရေးအကျဉ်းသားအရှင့် (အဆက်)



ဒေါ်နှင့်ဗု



ဒေါ်နှင့်ဗောင်



ဒေါ်မာလာရီ



ဒေါ်မေဝင်းမြင့်



ဒေါ်လုလုချို့



ဒေါ်သန်းသန်းဇွေး



ဒေါ်ဥမ္မာ



ဒေါ်အေးမြင့်သန်း

လက်ရှုအရိန်ထိ အကျဉ်းကျနေဆဲဖြစ်သော အမျိုးသမီးနိုင်ငံရေးအကျဉ်းသားအချို့ (အဆက်)



ဒေါ်အေးအေးဆွဲ



ဒေါ်အေးအေးမြတ်

အကျဉ်းထောင်မှ လွတ်ပြောက်လာပြီးဖြစ်သော အမျိုးသမီးနိုင်ငံရေးအကျဉ်းသားအချို့



ဒေါ်ကေသီအေး



ဒေါ်ကြော်ကြော်မာ



ဒေါ်ကြည်ကြည်မြင့်



ဒေါ်ကြည်ကြည်ဝင်း(၁)



ဒေါ်ကြည်ကြည်ဝင်း(၂)



ဒေါ်ခင်စောမူ



ဒေါ်ခင်စန်းနွယ်



ဒေါ်ခင်မာ

ဒေါ်ခင်စန်းရီ

အကျဉ်းထောင်ပု လွှတ်ပြောက်လာပြီးဖြစ်သော အမျိုးသမီးနိုင်ငံရေးအကျဉ်းသားအချို့ (အဆက်)



ဒေါ်ခင်စန်းလှိုင်



ဒေါ်ခင်ညီလွှင်




ဒေါ်ခင်ငြေးကြွယ်



ဒေါ်ခင်စိမိနိုင်



ဒေါ်ခင်မိုးအေး



ဒေါ်ခင်လှူငြွေး



ဒေါ်ခင်အေးဆွေ



ဒေါ်ခင်အေးမြင့်



မချို့



ဒေါ်ယ်မမသန်း



ဒေါ်စန်းစန်း



ဒေါ်စန်းစန်းနဲ့

အကျဉ်းထောင်ပု လွှတ်ပြောက်လာပြီးဖြစ်သော အမျိုးသမီးနှင့်ရေးအကျဉ်းသားအချို့ (အဆက်)



ဒေါ်စန်းစန်းဝင်း



ဒေါ်ခုမွန်အေး



ဒေါ်နော်အုန်းလှ



ဒေါ်န်းခင်ထွေးမြင်း



ဒေါ်န်းဝေရီ



ဒေါ်နှယ်နှယ်ဝင်း



ဒေါ်ဖြူဖြူ



ဒေါ်ဖြူသင်သင်



ဒေါ်မြှစပါယ်ရိုး



ဒေါ်မြင့်မြင့်ခင်



ဒေါ်မြင့်မြင့်စိုး



ဒေါ်မြတ်မို့ဓာတ်း

အကျဉ်းထောင်မှ လွှတ်ပြောက်လာပြီးဖြစ်သော အမျိုးသမီးနှင့်ရေးအကျဉ်းသားအချို့ (အဆက်)



ဒေါ်ယုယုလိုင်



ဒေါ်ရီရိထွန်း



ဒေါ်ရင်ရင်မေ



ဒေါ်ရွှေဝါစိုး



ဒေါ်လှလှထွေး



ဒေါ်ဝင်းမြေမြို့



ဒေါ်ဝင်းဝင်းငြေး



ဒေါ်သီတာ



ဒေါက်တာသီတာ



ဒေါ်သီတာထွေး



ဒေါ်သီသီအောင်



ဒေါ်သန္တာစိုး

အကျဉ်းထောင်မှ လွတ်ပြောက်လာပြီးဖြစ်သော အမျိုးသမီးနိုင်ရေးအကျဉ်းသားအချို့ (အဆက်)



ဒေါ်သန်းကြုံယ်



ဒေါ်သန်းသန်းငြေး



ဒေါ်သန်းသန်းပြီး



သိမ့်ဝဏ္ဏခင်



ဒေါ်အေးယုန္ဓယ်



ဒေါ်အေးရီငြေး



ဒေါ်အေးသန်း



ဒေါ်အေးအေးခိုင်



ဒေါ်အေးအေးစိုး



ဒေါ်အေးအေးစန်း



ဒေါ်အေးအေးမာ



ဒေါ်အေးအေးသင်း

အကျဉ်းထောင်မှ လွတ်ပြောက်လာအပြီးတွင် ကွယ်လွန်သွားသော
အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ



ဒေါက္ခည်ကြည် (ကွယ်လွန်)



ဒေါချိုလွင် (သေဆုံး)

၁။ ဒေါချိုလွင်
၂။ ဒေါက်တင်တင်ညို
(စာတိပုံပရှိသမြဲ့ မဖော်ပြန်ပါ)

အမျိုးသမီးနိုင်ငံရေးအကျဉ်းသားစာရင်း

စဉ်	အမည်	အဖအမည်	ပုဒ်မ	ကျနှစ်
၀။	ဒေါ်အောင်ဆန်းစုကြည်	ဦးအောင်ဆန်း	၁၀(က)	-
၂။	ဒေါ်အေးအေးမင်း	-	၅(ည)	၁၀
၃။	ဒေါ်အေးအေးမြတ်	-	၅(ည)	?
၄။	ဒေါ်အေးအေးဆွဲ	-	၅(ည)	?
၅။	ဒေါ်အေးအေးဆွဲ	ဦးမြင့်ဆွဲ	၅(ည)	၁၀
၆။	ဒေါ်အေးအေးဝင်း	-	၅(ည)	?
၇။	ဒေါ်အေးအေးဝင်း	-	-	?
၈။	ဒေါ်အေးမြင့်သန်း	ဦးဗုံး	၅(ည)	?
၉။	ဒေါ်အေးရှိတိက်	-	-	J
၁၀။	ဒေါ်ချမ်းမြတောင်	-	၅(ည)	?
၁၁။	ဒေါ်ချို့	-	၅(ည)	?
၁၂။	ဒေါ်ချို့မာထွေး	-	၅(ည)	၁၄
၁၃။	ဒေါ်လှလှဝင်း	-	-	-
၁၄။	ဒေါ်လှကြည်	ဦးဘာလိုင်	-	-
၁၅။	ဒေါ်နှင်းမေတောင်	ဦးသက်ထွန်းအောင်	၅(ည)	၄၂
	(ခ)နိုပယ်အေး		၁၇(၂၀)၊ ၁၇(၁)	-
၁၆။	ဒေါ်ထူးခင်	ဦးအေးချို့	၁၇(၁)(ခ)၊ ၁၂၄(က)	၁၀
၁၇။	ဒေါ်ထွေး	ဦးလင်း	၁၇(၁)(က)၊ ၁၀၄(က)	-
၁၈။	ဒေါ်ခေါင်ချို့မြင့်	-	-	?
၁၉။	ဒေါ်ခေါင်ချို့မြင့်(ခ)ဇူးဇူး	-	၅(ည)၁၇(၂၀)	၁၄
၂၀။	ဒေါ်ခေါင်ခင်လေး	ဦးမြင့်ဆွဲ	၅(ည)၊ ၁၇(၁)ဘဏ္ဍာန်း	
၂၁။	ဒေါ်ခေါင်လေးထွေး	-	၅(ည)	-
၂၂။	ဒေါ်ခေါင်ညိုလွင်	-	-	-

စဉ်	အမည်	အဖအမည်	ပုဒ်မ	ကျန္တ
၂၃။	ဒေါဝင်စန်းအေး	-	၅(ည)	၅
၂၄။	ဒေါဝင်စိုးမြင့်	-	-	-
၂၅။	ဒေါဝင်ဝင်းကြည်	-	၅-၁	-
၂၆။	ဒေါဝင်ရီ	-	၅(ည)	၁၀၀
၂၇။	ဒေါခြင်မဘစ်း	-	၁၇(၁)	၄
၂၈။	ဒေါကြည်ကြည်မာ	-	၅(ည)	၇
၂၉။	ဒေါကြွှု။	-	၅(ည)	၇
၃၀။	ဒေါလေးလေးချို့	-	၅(ည)	၇
၃၁။	ဒေါလေးလေးနှယ်	-	-	-
၃၂။	ဒေါလေးလေးမွန်	ဦးစန်းမောင်	၅(ည)	၁၀၀
၃၃။	ဒေါမာမာအေး	-	၅(ည)၁၇(၂၀)	၁၄
၃၄။	ဒေါမာလာရီ	-	၅(ည)၁၇(၁)၄(၁)	၁၃
၃၅။	ဒေါမာမာဦး	-	၅(ည)၁၇(၂၀)	၁၄
၃၆။	ဒေါမေရား	ဦးသော့မွန်း	၁၇(၁)	၈
၃၇။	ဒေါက်တာမေဝင်းမြင့်	ဦးသောင်းညွန့်	-	၇
၃၈။	ဒေါ်မြို့။	-	၁၇(၁)	-
၃၉။	ဒေါ်မူး	-	၁၇(၁)	-
၄၀။	ဒေါ်မြိုင်(ခ)ဒေါ်သန်းညွန့်	-	၅(ည)	၅
၄၁။	ဒေါ်မြိုင်မြိုင်စန်း	-	-	-
၄၂။	ဒေါ်နဲ့လာသိန်း	-	၅(ည)၁၃၂	၁၀၀
၄၃။	ဒေါ်မာ	-	-	၆
၄၄။	ဒေါ်နဲ့ရင်(ခ)ချောချော	-	၅(ည)၆(၁)၁၆(၂၀)	၁၀
၄၅။	ဒေါ်ညွန့်	-	၃၀၂(၁)၁၂၂(၁)၂(၁-၂)	သေဒဏ်
၄၆။	ဒေါ်ဥမ္မာ	-	၅(ည)	၇
၄၇။	ဒေါ်အုံးမြဲ	-	၅(ည)	-

စဉ်	အမည်	အဖအမည်	ပုဒ်မ	ကျန္တ
၄၈။	ဒေါ်ဖြီးဖြီးရှိ	-	၅(ည)	-
၄၉။	ဒေါ်စွဲဘိုး	-	-	-
၅၀။	ဒေါ်စိုးစိုးခိုင်	-	၅(ည)၁၇(၁)	၁၀
၅၁။	ဒေါ်စုစုဝင်း	-	-	၁၀
၅၂။	ဒေါ်စုစုဝင်း	-	၅(ည)	၇
၅၃။	ဒေါ်ဆွေဆွေဝင်း	-	၅(ည)	၇
၅၄။	ဒေါ်တေဝေတီ	-	၅(ည)၁၇(၁)၄(၁)	၁၃
၅၅။	ဒေါ်သန်းလှ	ဦးတင်လှ	-	-
၅၆။	ဒေါ်သန်းညွှန်	-	၅(ည)	၅
၅၇။	ဒေါ်သန်းသန်းငြွေး	ဦးကျင်တိတ်	၅(ည)၁၇(၁)	၁၇
၅၈။	ဒေါက်တာသန့်ဆွေအေး	-	-	၇
၅၉။	ဒေါ်သိန်းငြွေး	-	-	၁၀
၆၀။	ဒေါ်သိန်းကြွယ်	-	၅(ည)	၇
၆၁။	ဒေါ်သိသိအောင်	-	၅(ည)	၇
၆၂။	ဒေါ်တင်မာနီ	-	၅(ည)	၇
၆၃။	ဒေါ်တင်တင်မြင့်	ဦးမြှုပိုမ်း	၅(ည)၁၇(၁)	၁၀
၆၄။	ဒေါ်တင်တင်ညီ	-	၅(ည)	၇
၆၅။	ဒေါ်တင့်တင့်ဟန်	-	၅(ည)	၇
၆၆။	ဒေါ်ဇင်မာအောင်	ဦးအောင်ကြည်	၅(ည)	၃၈

□□□

ପୁର୍ବାଧିକା

ପୁର୍ବାଧିକା

